



၂၀၀၈ ခုနှစ်၊ ပစ္စာဗြို့ဒုးအုံးဖေ စာပေါ်  
ဝတ္ထုတိုင်းချုပ်၊ ပထမဆုရ  
တံတိအသည်း မန္တာရာလားဟန္တုနှင့် အခြားဝတ္ထုတို့များ  
ရေဘုံ - ဟောတို့များ

၁၉၅၀ပြည့်နှစ်၊ ရူလိုင်လ ၁၄ ရက်နေ့တွင် ဧရာဝတီတိုင်း  
ဝါးခယ်မ မြို့နယ်၊ ရှို့နှင့် ကျေးချာကလေးတွင် အဖ ဦးထွန်းတင်၊  
အမိ ဒေါ်မှို့တို့မှ မွေးဖားသည်။

၁၉၆၈ ခုနှစ်မှ ၂၀၀၆ ခုနှစ်ထိ နိုင်ငံတာဝန်များကို  
ထမ်းဆောင်ခဲ့ပြီး ၂၀၀၆ ခုနှစ်တွင် အိမ်မားလူခဲ့သည်။

ယခုအခါ စာပေများကို ဝါသနာအလျောက် ရေးသား  
လျက်ရှိသည်။ မဂ္ဂဇင်းများတွင် ဝတ္ထုတို့၊ ဝတ္ထုရည်များ ရေးသား  
ခဲ့သည်။ ၂၀၀၆ ခုနှစ်တွင် စာပေပိုမာန် ဝတ္ထုတိုင်းချုပ် “ပထမဆုရ”  
ကို “ရေမှုဆိုး ဝတ္ထုတို့” များစာမျက်ဖြင့် ရရှိခဲ့သည်။

အမည်ရင်း ဦးရွှေသိက်း ဖြစ်သည်။

နေရပ်လိပ်စာ - အမှတ် (၅၆၆)၊ နွယ်သာကို (၂) လမ်း၊

၂၉-ရပ်ကွက်၊ မြောက်ဒရုံ၊ ရန်ကုန်တိုင်း။



## နိတေဝန်အရေးသုံးပါး

- ◆ ပြည်ထောင်စု မပြုကဲရေး ဒီဇိုင်းအရေး
- ◆ တိုင်းရင်းသားစည်းလုံးညီညွတ်မှု မပြုကဲရေး ဒီဇိုင်းအရေး
- ◆ အချုပ်အခြားအာဏာ တည်တံ့ခိုင်မြေရေး ဒီဇိုင်းအရေး

## ပြည်သူ့သမားယာဉ်

- ပြည်ပအားကို ပုံဆိန်ရှိုး အဆိုးမြင် ဝါဒီများအား ဆန့်ကျင်ကြ။
- နိုင်ငံတော်တည်ဖြံမြေအေးချမ်းရေးနှင့် နိုင်ငံတော် တိုးတက် ရေးကို နှောင့်ယှက်ဖျက်ဆီးသူများအား ဆန့်ကျင်ကြ။
- နိုင်ငံတော်၏ ပြည်တွင်းရေးကို ဝင်ရောက်စွက်ဖက် နှောင့်ယှက်သော ပြည်ပနိုင်ငံများအား ---ဆန့်ကျင်ကြ။
- ပြည်တွင်းပြည်ပ အဖျက်သမားများအား ဘုရန်သူအဖြစ် သတ်မှတ်ချေမှန်းကြ။

## E&F&Oမြေကြေား(f4) &yf

- ★ နိုင်ငံတော်တည်ဖြံမြေရေး ရပ်ရွာအေးချမ်းသာယာရေးနှင့် တရားဥပဒေ စိုးပိုးရေး။
- ★ အမျိုးသားပြန်လည်စည်းလုံးညီညွတ်ရေး။
- ★ ခိုင်မာသည့်ဖွံ့စည်းပုံးအခြေခံဥပဒေသစ် ဖြစ်ပေါ်လာရေး။
- ★ ဖြစ်ပေါ်လာသည့် ဖွံ့စည်းပုံးအခြေခံဥပဒေသစ်နှင့်အညီ ခေတ်မို့ဖြို့ဖြိုး တိုးတက်သော နိုင်ငံတော်သစ်တစ်ရပ် တည်ဆောက်ရေး။

## E&F&Oမြေကြေား(f4) &yf

- ★ စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများကိုလည်း ဘက်စုံ ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- ★ ဈေးကွက်စီးပွားရေးစနစ် ပိုပြင်စွာဖြစ်ပေါ်လာရေး။
- ★ ပြည်တွင်းပြည်ပမှ အတတ်ပညာနှင့် အရင်းအနှံးများဖိတ်ခေါ်၍ စီးပွားရေး ဖွံ့ဖြိုးတိုးတက်အောင် တည်ဆောက်ရေး။
- ★ နိုင်ငံတော်စီးပွားရေးတစ်ရပ်လုံးကို ဖန်တီးနိုင်မှုစွမ်းအားသည် နိုင်ငံတော်နှင့် တိုင်းရင်းသားပြည်သူတို့၏ လက်ဝယ်တွင်ရှိရေး။

## V&E&Oမြေကြေား(f4) &yf

- ★ တစ်မျိုးသားလုံး၏ စိတ်ဓာတ်နှင့်အကျင့်စာရိတ္ထမြင့်မားရေး။
- ★ အမျိုးဂုဏ်၊ အတိဂုဏ်မြင့်မားရေးနှင့် ယဉ်ကျေးမှု အမွှအနှစ်များ၊ အမျိုးသားရေးလက္ခဏာများ မပေါ်ပေါက်အောင် ထိန်းသိမ်း စောင့်ရှောက်ရေး။
- ★ မျိုးချို့စိတ်ဓာတ် ရှုင်သန်ထက်မြေက်ရေး။
- ★ တစ်မျိုးသားလုံး ကျင့်းမာကြံ့ခိုင်ရေးနှင့်ပညာရည်မြင့်မားရေး။

၂၀၀၉ ခုနှစ်၊ ပထမအကြိမ်၊ အုပ်ရေ၊ ၂၀၀၀

၂၀၀၈ ခုနှစ် ပခုထားမြို့အံးဖော်လေ  
ဝတ္ထုတို့ပေါင်းချုပ် ပထမဆုရု

## တံငါအသည်း မာရဲသလားဟော

နှင့်

အခြားဝတ္ထုတို့များ

ရေးသူ - ဟောင်ခြမ့်

တန်ဖိုး ၅၀၀ ကျပ်

- စီစဉ်တည်းဖြတ်သူ - ဒေါ်တင်မွေး (မွေးကယ်ကယ်)  
စာတည်း  
အဖုံးပန်းခါး - တောင်ငူစီမြင့်လေး

ပုံနှိပ်ရေးနှင့်စာအုပ်ထုတ်ဝေရေးလုပ်ငန်း  
စာပေပိမာန် စာတည်းမှုးချုပ်က  
မှတ်ပုံတင်အမှတ် - ၀၇၄၉၂ ဖြင့် ရှိက်နှိပ်၍  
မှတ်ပုံတင်အမှတ် - ၀၃၉၁၁ ဖြင့် ထုတ်ဝေသည်။



စာပေပိမာန်ထုတ် ပြည်သူလက်စွဲစာစဉ်

## မာတိကာ

စဉ်	အကြောင်းအရာ	စာမျက်နှာ
-	စာရေးသူ၏ ရင်တွင်းစကား	
၁။	တံငါအသည်း မာရဲသလားဟု	၁
၂။	မယ့်ချစ်ခြင်းကို ကွင်းအောင်တစေ	၁၃
၃။	အေးရှော	၃၀
၄။	ရေတက်ဦးမှာ မြှိုးလေသည်	၄၅
၅။	ထမ်းပိုး၏ အခြားတစ်ဖက်မှာ	၆၃
၆။	သို့သော် အစဉ်ပူန္နီးနေ	၈၂
၇။	မြှုဖျက်သမား ဆိုသော်ပြားလည်း	၁၀၄
၈။	တိမ်တွေ့ဗုံးနေ့	၁၂၄
၉။	ကောင်းကင်ဝေးဝေး	၁၃၉
၁၀။	ထိုကြောင့် ဉြှိအရာကို	၁၅၃
၁၁။	ကြောဝတ်မှုန် ထုံမသင်းနိုင်ခဲ့	၁၇၀
၁၂။	လေပြည်နမ်းတော့ ပန်းရှုက်တယ်ရှင့်	၁၈၃
၁၃။	ရှုန်းထွက်ရန် ခက်ခက်ခဲပါဘိ	၂၀၂

## ဘဝ္မာ၏ ရင်တွင်းခက္ခာ

တငါဟု၏သည့် ငါး၊ ပုစ္စနှင့် ဖမ်းဆီးခြင်းလုပ်ငန်းသည် ယခုခေတ်ကာလကျမှ ပေါ်ပေါက်လာသော လုပ်ငန်းတစ်ရပ် မဟုတ်ပါ။ ကမ္မားကာလ လူသားစတင်ပေါ်လာခဲ့စဉ်ကတည်း ကပင် ပေါ်ပေါက်လာခဲ့သည်ဟု ယူသော်ရနိုင်ပါသည်။

ယနေ့ တိုးတက်သော ခေတ်ကာလတိုင်အောင်လည်း ထိုငါး၊ ပုစ္စနှင့် စသည့် အမျိုးအမည် များပြားလှသော ရေသတ္တဝါများ ကို ဖမ်းဆီး၍ လူသားတို့၏ အာဟာရအဖြစ် စားသုံးနေကြရဆပင် ရှိပါသေးသည်။

ထိုထို လူသားများ စားသုံးနိုင်ရန်အတွက် မြစ်ချောင်း အင်းအိုင်၊ ပင်လယ်သမုဒ္ဒရာတို့တွင် ရေသတ္တဝါများကို ဖမ်းဆီး ပေးသူ လူတန်းစားများကို တငါဟု၏ ပေါ်ပေါက်သုံးစွဲလေ့ ရှိကြပါသည်။

ယခု ကျွန်ုတ်တင်ပြမည့် တငါတို့၏ဘဝ္မာသည် မရာဝတီ မြစ်ဝကျွန်ုးပေါ်ဒေသ၊ ငါးခယ်မမြို့ကလေး၏ နယ်နိမိတ်ဝန်းကျင် တွင် ကျင်လည်ကျက်စားနေကြသော တငါတို့၏ဘဝ္မား ဖြစ်ပါသည်။

ထိုဒေသဝန်းကျင်ရှိ မြစ် ချောင်း၊ အင်းအိုင်တို့တွင် ငါးပုစ္စနှင့် စသည့် ရေသတ္တဝါတို့ကို ဖမ်းဆီးအသက်မွေးကြရသော တငါ

တို့သည် ခေတ်မိစက်ကိရိယာများ၏ အကူအညီလုံးဝမပါဘဲ ပင်ကို လူသားစွမ်းရည်သက်သက်ဖြင့်သာ သွားလာရှာဖွေ ဖမ်းဆီးနေကြသူများ ဖြစ်ကြပါသည်။

ကျွမ်းကျင်သော ဝါရင့်တံ့ပါကြီးတို့သည် ထိုမြစ်၊ ချောင်း အင်း၊ အိုင် တို့၏ ကမ်းနေ၊ ရေနေ၊ သဘာဝကိုကြည့်၍ မည်သည့် ငါး၊ ပုစ္စနှင့် အမျိုးအစားများ နေထိုင်ကျက်စားလေ့ရှိသည်ကို သိကြ၏။ မည်သည့်ရာသီတွင် မည်သည့် ငါး၊ ပုစ္စနှင့်များ ပေါ်များမည်ကို ခန့်မှန်နိုင်ကြ၏။ ရေတက်ရေကျကို ကြိတင် တွက်ချက်၍ မည်သည့် ငါး၊ ပုစ္စနှင့်တွေ ဆင်းလိမ့်မည်ကို သေချာပေါက် ပြောနိုင်ကြပါ၏။

ရေပေါ်မှာထု၍ ပွဲက်သံကို နားထောင်၍လည်းကောင်း၊ ရေအောက်တွင် ငါးတို့ အုပ်ဖွဲ့၍ သွားလာလှပ်ရှားနေကြသည်ကို လိုင်းအကြွေ ရေအထက် ကြည့်၍လည်းကောင်း၊ ရေကိုလက်ခုပ်ဖြင့် ခုပ်ယူ နမ်းကြည့်ရှိနှင့် မည်သည့် ငါးတွေ၊ ပုစ္စနှင့်တွေ ဆင်းလာကြကုန်ပြီကို အတတ်ပြောနိုင်အောင် ကျွမ်းကျင်ကြပါပေ၏။

ထိုကဲ့သို့ ခက်ခဲနက်နဲ့လေသော တငါပညာတို့ကို သင်ကြား ပေးသော သင်တန်းလည်းမရှိ၊ ကျောင်းလည်းရှိကြသည်မဟုတ်၊ ပါရင့်၊ သမ္မာရင့် တငါသည်ကြီးတွေကတစ်ဆင့် လက်သင်တံ့ပါပေါက်စလေးတွေကို ပိုက်အတူမျှောရင်း၊ မြို့အတူထောင်ရင်း၊ ကွန်အတူ ပစ်ရင်း၊ ငါးအတူများရင်း၊ ဒိုင်းဝန်းအတူခပ်ရင်း၊ ငါးရှုံးအတူ ထိုးရင်း၊ တန်းအတူချုပ်ရင်း၊ ချံ့အတူဖော်ရင်း၊ လင်းဘက်ပိုက် အတူ ဆွဲရင်း လုပ်ငန်းခွင်တွင် လက်တွေ့သင်ကြားပေးလေ့ရှိကြသည်သာ ဖြစ်၏။

လုပ်န်းသဘဝအရ ရေထဲ နေထဲ ချောင်းထဲ မြောင်း  
ထဲမှာ န္နာန္နာညာ ကျင်လည်ကြရသဖြင့် တံငါတို့၏ ဘဝသည်  
အမှန်တကယ် ကြမ်းတမ်းကြပါ၏။

ဘဝကြမ်းသဖြင့် လူပုံလူပန်းတွေကြမ်းတမ်းခက်ထန်ကြရ<sup>၏။</sup> အပြောအဆို အမူအရာတွေ ကြမ်းတမ်းကြရ၏။ သို့သော်  
ထိုတံငါတို့သည် ဒုးရင်းသီးလို လူစားတွေဖြစ်ကြ၏။ မည်သို့သိရ<sup>။</sup>  
ပါသနည်း၊ တစ်ခါတွင် ထိုတံငါတို့နှင့် ထမင်းအတူစားဖြစ်သည်။  
တံငါလိုခုတ်ထလ်၍ တံငါလိုချက်ထားသော ငါးသလောက် ဟင်းအိုး  
ကို ဧည့်သည်တို့ထဲးစံ လက်နှီးကြပါ၍ဖြစ်နေစဉ်-

“ဆရာကလဲဗျာ ။ ။ ထည့်စားတာမဟုတ်ဘူး၊ ဘာကြည့်  
နေတာလဲ၊ ကဲ ။ ။ ရွှေ့ ။ ။” ဟူ ခပ်ကြမ်းကြမ်းကြီးပြော၍ ညာ  
လက်ဖြင့် နွေးကြီးကိုင်ကာ ငါးသလောက်ဥတွေ ဗိုက်သားတွေကို  
ထမင်းပင်မမြင်ရတော့အောင် ဆောင့်ကြီးအောင့်ကြီး ခပ်ထည့်  
ပေးပါတော့သည်။

ထိုအခါ စိတ်ထဲတွင် တင်းခနဲဖြစ်သွားကာ သူကို ခပ်တည်  
တည်ကြည့်မိတော့၊ ကျွန်တော့ကို ဂရုမစိုက်ဘဲ ဟင်းအိုးထဲတွင်  
ကျွန်သည့်အရိုးများလှသည့် ငါးသလောက် အမြီးပိုင်းကလေးနှင့်  
အားရပါးရ ငြုပ်းစားနေသည်ကို တွေ့ရသောအခါ ။ ။ သူစေတနာ  
ကို နားလည်ရင်း ရင်ထဲမှာ “ကြွွှေ့”သွားခဲ့ရပါတော့သည်။

နောက်ဆုံးတော့ ထိုတံငါတို့၏ ဘဝအထွေထွေကို ထဲထဲ  
ဝင်ဝင်လေ့လာခံစားပြီး တံငါတို့၏ ကျင်လည်ရာဖြစ်စဉ်အဖုံးဖုံးတို့

ကို စာတစ်စောင်ပေတစ်ဖွဲ့ ကြိုးကုတ်အားထုတ်၍ တင်ဆက်လိုက်  
ရပါတော့သည်။

ထိုတံငါ ဝတ္ထုများကိုဖတ်ပြီး စာဖတ်သူတို့အတွက် တစ်စုံ  
တစ်ရာသော “ရသ”၊ “သုတ” တို့ ရခဲ့သည်ဆိုလျှင် ကျွန်တော်  
အားထုတ်ရကြီးနပ်ပါပြီ။

မောင်ခြိမ့်

## တံငါအသည်း မာရဲသလားဓော့

ကောင်းကင်ပေါ်သို့ မေ့ကြည့်လိုက်မိသောခဏမှာပင် စံဝ  
သည် မျက်စိနှစ်လုံးကို အမြန်မှတ်လိုက်ရသည်။ ဆွမ်းခံပြန်ခိုန်ပင်  
ကျော်ခဲ့ပြီဖြစ်၍ တောက်ပဝင်းလက်နေသော နေလုံးကြီးသည်  
မိုးသားတိမ်လိပ်တို့ ကင်းစင်နေသော ကောင်းကင်ပြာပြာထက်၌  
အစွမ်းကုန် မင်းမှုနေသည်ဖြစ်ရာ စူးရှုလင်းလက်လှသော နေရာင်  
ကို စံဝ၏မျက်လုံးများက တုဖက်၍ မကြည့်နိုင်။

အကျိုမပါ ကျောပလာနှင့် စံဝ၏ခန္ဓာကိုယ်အထက်ပိုင်း တစ်ခု  
လုံး မီးကင်ခံရသည့်နှယ် အနေခက်လှ၏။ လူတစ်ရပ်ခန့် လက်ခုပ်  
တစ်ယောင်ခန့် ကိုင်းပင်ကျူးပင်များကြားကို တိုးပျော်ဖြတ်သန်းကာ  
ရှိုးချောင်းထဲဆင်းလာသည်ဖြစ်၍ ကိုင်းရွက်၊ ကျူးချက်တို့ထိရှုထား  
သဖြင့် မည်းပြာပြာအသားပြင်ထက်တွင် နီရဲရဲအစင်းကြီးများ  
ပေါ်နေကာ ချွေးနှင့်ထိလိုက်သောအခါ ဆားပက်ခံရသော ဝါးပြေမ  
ကဲ့သို့ ထွန်းထွန်းလူးအောင် စပ်လှပေသည်။

ဦးခေါင်းပေါ်မှာ ရစ်ပတ်ထားသော ပုံဆိုးဟောင်းကလေးက  
လည်း အပူဒက်မှုကာကွယ်မပေးနိုင်လေ။ နဖူးပေါ်မှုစီးကျလာ

သော ချွေးကြောင်းကြီးများကို လက်ဖမ်းဖြင့်ပင် ခပ်ကြမ်းကြမ်း သုတေပစ်လိုက်သည်။

ထိအခါ ရှုံးရေစပ်စပ်ထဲ တစ္ဆိပ်စွာပုံ ဟိုနှိုက်ဖီမွေလုပ်ထားရ သဖြင့် ပေါ့နေသော ရှိုးစက်တို့က မျက်နှာချေလိမ်းသကဲ့သို့ စံဝါ မျက်နှာအနဲ့ လူးပေနေတော့မြတ်။

အပေါ် သို့မော်၍ မကြည့်နိုင်သောအခါ ရှေ့ဘက်သို့လှမ်း၍ ကြည့်မြတ်။ ဖြေရော်ရော်ရှိုးပြတ်ငုတ်တို့တို့ မင်းမှုနေကြသော မျက်စိ တစ်ဆုံး ကွင်းပြင်ကြီးထဲတွင် မြဲကလေးတွေ ကြဖြန့်ချထားသကဲ့သို့ ဟိုမှာတစ်ကွက်၊ သည်မှာတစ်ပြန့် စိမ်းဖန့်ဖန့် နွေစပါးခင်းကလေးတွေကို လှမ်းမြှင့်ရသည်။

မြောက်မှုတောင်သို့ မျဉ်းဖြောင့်တစ်ကြောင်းဆွဲထားသလို တန်းနေသော ရိုးချောင်းကလေးကလေး ကမ်းနှစ်ဖက်ရှို့ကျူးပင်၊ ကိုင်းပင်၊ ခရာပင်၊ ဝက်လာပင်၊ ပိုန်းရိုင်းပင်တွေကြောင့် ကြည့်လိုက်ရသူ မျက်စိအေးစရာ ဖြစ်နေတော့သည်။

ထိသို့ ရိုးချောင်းဘေးနှစ်ဖက်၊ လူတစ်ရပ်ကျော်မြှင့်သော အပင်ငယ်များကြောင့် နံနက်စောစော စွဲစောင်းစောင်းနေရောင် ခြည်သည် ရိုးချောင်းကလေးအတွင်းသို့ တိုက်ရှိက်ထိုးမဆင်းနိုင် သော်ငြားလည်း ယခုလိုနေလုံးမြှင့်တက်လာသော ဆွဲမ်းခံပြန်ချိန် ခန့်တွင်မူ ရိုးချောင်းကလေးအတွင်း ခို့လုံးစရာ အရိပ်အာဝါသဟူ၍ ဘာမူမရှိတော့။

□ □ □

စံဝါသည် ဘာကိုမကျေနပ်သည် မဆိုနိုင်၊ တောက်တစ်ချက် ပြင်းပြင်းခေါက်လိုက်ပြီး ရိုးထဲသို့ တံတွေးတစ်ချက် ထွေးပစ်လိုက်သည်။

နံနက်နေမထွေက်ခင်ကတည်းက ဝီရိယကောင်းကောင်းနှင့် ရိုးချောင်းကလေးစီးဝင်ရာ အြတ္ထနိချောင်းဖျားမှစ၍ တရွေ့ရွေ့ ဟိုစမ်းသည်နှိုက်ရှာဖွေလာခဲ့ရာ ယခုဆုံးလျှင် အရှည်တစ်မိုင်ပျော်ပျော်ခဲ့နိုင်သော ရိုးချောင်းတစ်ဝက်ကျော်လာခဲ့ပြီ။

မက်လောက်စရာ ငါးပုံစွဲ တစ်ကောင်တစ်မြို့မှ မရသေး။ ကိုယ့်ထက်အရင် ဦးသူများက ရှာဖွေဖျမ်းယူသွားခဲ့ပြီ။ သူတို့မလိုချင်၍ ဘာမှာသုံးမရ၍ ထားရစ်ခဲ့သော ငါးဖျွင်းသလက်ပေါက်စလေးများ၊ ငါးခုံးမပေါက်စလေးများသာ မရှိတော့သလောက် ခန်းခြားကြ နေပြီဖြစ်သော ရှုံးရေပျို့ပျို့ထဲမှာ ဟိုတစ်ကောင် သည်တစ်ကောင်ခုနဲ့ပုံနေကြသည့် ငါးရုံးလုံး၊ ငါးခုံး၊ ငါးခုံး၊ ငါးကျည်း၊ ငါးဖယ်၊ ငါးပတ်စသည့် ငါးများကိုမူ မြှင့်ချင်၍ တောင် မမြှင့်ရတော့။

“ဒါး ငါးပိရည်ဖျော်ဖို့တောင် ချုန်မထားခဲ့ကြဘူး”ဟူလည်း မကျေမနပ်ရေရှုတ်ရင်း ရှေ့သို့လှမ်းလာခဲ့သည်။ တကယ်တော့ ဘယ်သူကိုမှ အပြစ်ဆိုစရာမရှိပါ။ အကြံကုန် ဂြောန်ဆားချက်သည့် သဘောနှင့် ရိုးချောင်းထဲမှာလာပြီး ရေခန်းငါးရှာသူမှုနှင့်သမျှ အသုံး ဝင်တန်ဖိုးရှိသော ငါးများကို ဘယ်မှာလာ၍ ချုန်ထားပါမည်နည်း။

တပေါင်းလရောက်ပြီဖြစ်၍ နေပူရှိန်ကမြှင့်တက်လာပြီ။ နေပူရှိန်မြှင့်တက်လာသဖြင့် ရေကခန်းလာနေပြီ။ သူဘာသာ

သဘာဝအတိုင်း အငွေ့ပုံခေါ်နှင့် ခြောက်ရသည့်အထဲ နွေစပါးစိုက်သူ များက သူတို့လယ်ကွက်များထဲသို့ ကူညီတာ၊ ယာမာ၊ တရှတ်နှင့် စသည့်ရေတင်စက်များနှင့် စုပ်တင်သွားကြပြန်သဖြင့် ယခုဆိုလျှင် ရှိုးချောင်းကလေးအတွင်း ပျို့ပိုးတစ်သောက်စာပင် ရေကြည် ရေသန့် မကျေနှင့်လေတော့။

ရှို့နှင့်ပျော့ထဲ တစ္ဆိပ်စွပ်နှင့်လျှောက်သွားရင်း ရေများခန်း အောင် စုပ်တင်သွားသော လယ်သမားများကို မဆီမဆိုင် ဒေါသ ထွက်နေမြို့ပြန်သည်။ “ဒင်းတို့ စုပ်တင်သွားတော့ ရေတွေခန်းရော၊ ရေတွေခန်းတော့ ဘယ်မှာလာ ငါးရှို့တော့မှာလဲ” ဟူလည်း သူ ငါးရှာ့မှုရတိုင်း အလကားရသော ဒေါသတွေသာ တွင်တွင်ထွက်နေတော့၏။

ထိုကြောင့် ဒုးဆစ်အောက်နားအထိ နစ်ဝင်နေသော နှဲထဲမှာ ရိုးရိုးမလျှောက် ဒေါသကြောင့် ဆောင့်၍ ဆောင့်၍ လျှောက်သည်။ စင်ထွက်လာသော ရှို့စက်တို့ မျက်စိတဲ့ဝင်တော့မှ ခဏာရပ်ရင်း ခေါင်းတွင်ပတ်ထားသည့် ပုံဆိုးဟောင်းကလေးကို ဖြုတ်ကာ မျက်နှာကို သုတ်ရသည်။

တစ်ထွားတစ်တောင်ခန့် စိမ်းလန်းရှင်သန်နေသော ကောက်ပင် ပျို့ကလေးများကို တိုးတိုက်ကြော်ဖြတ်လာသော ကွင်းလေကလေး တစ်ချက်သုတ်လိုက်သောအခါ “အလို အေးမြဲလိုက်တဲ့ လေကလေး တန်ဖိုးရှိလိုက်တဲ့ လေကလေး ပါလားဟော” ဟု ကြွေးကြော်ရင်း ဘေးဘယ်ညာစွဲကြည့်သည်။

လေအသေ့မှာ နေ့ကာနေ့ကာ မြှို့နေသော နွေစပါးခုင်း တွေ မြင်လိုက်ရသော ခဏာ၌ သူရင်ထဲမှာ အတွေးတစ်မျိုး ဝင်လာ ပြန်တော့သည်။

သည်စပါးပင်ကလေးတွေဟာ သာမန်အပင်မဟုတ်။ လူ အသက်သခင် အပင်များပါလား။ ငါတို့လို လူသားတွေအတွက် မရှိမဖြစ် အပင်များပါကလား၊ သူတို့က သီးပွင့်လာသည့် ဆန်စပါး တွေသာ မစားရပါက ငါတို့ အသက်ရှင်နိုင်မှာ မဟုတ်ပါလား ဟူလည်း တွေးမိ၏။

ဟိုး။။။ သူတို့ငယ်ငယ်တုန်းကတော့ ခုလိုနွေစပါးစိုက်ပျိုးဖို့ မလို မိုးပပါးတစ်ခါတည်း စိုက်ရုံနဲ့ပြီး၏။ အခုတော့ နွေစပါးတွေ ဒါလောက်စိုက်တာတောင် လုံလောက်ရုံသာရှိသေး၏။ “အင်း ။။။ သည်ကနွေတော့ ဆန်ဖိုးကလေးရှု ဖြစ်မယ်”ဟု တွေးရင်း စပါးစိုက်သူတွေကို ကျေးဇူးတင်ပြီး ဆက်လျှောက်လေသည်။

တကယ်တော့ စံဝယ် ကွန်သမားသာ ဖြစ်၏။ နွေနွေ မိုးမိုး ဆောင်းဆောင်း သူမှာရှိသော ကွန်ကလေးဖြင့်သာ မြစ်ထဲ ချောင်း ထဲ ရှာစားနေသူဖြစ်၏။

ဟိုတစ်နောက သူ ဆယ်တောင်ကွန်ကလေးနှင့် ဇုဂ္ဂနိုင်ချောင်း ထဲမှာ အေးအေးဆေးဆေးပစ်နေတုန်း ကမ်းစပ်ပေါ်မှ သူသူငယ်ချင်း အောင်ရှိနိုင်းက လုမ်းအောင်သည်။

“ဟဲ့ကောင် စံဝရဲ့ မင်းကလဲ တစ်လံလောက်နှက်တဲ့ ချောင်း ကလေးထဲ ပစ်နေလို ဘာရမှာတုံးကွာ ချောင်းဝ ဝဆိုင်နားသွားပစ်

စမ်းပါဟာ၊ ခုအချိန်ဆီ ငါးပူတ်သင်တို့ ငါးဖယ်ခံးကြီးတို့ ဆတ်ထုပ်တို့ ရတယ်ဟာ၊ ဟိုနောက ဘကြီးအောင်ညွှန် အစာလုံးကျွေးပြီး သွားပစ် တာ တော်တော်ရတယ်ကွဲ”

စံဝ တွေဝေသွားသည်။ နွေကာလ ရေဆုတ်ချိန်မှိ သူတို့ အေက္ခန့် ချောင်းကလေးထဲမှာ ရေနည်းနေပြီ။ သိဖြစ်ရှိ ငါးစင်ရှင်း၊ ငါးခံးမ၊ ငါးသစ်တုံး၊ ပုဂ္ဂန်ဆိတ်ကလေးတွေလောက်သာ ကွန်တစ်ခါပစ်မှ လက်တစ်ဆုပ်သာသာ ရသည်။ သည်လိုပုံးနှင့် ရေတက်အထိ ပစ် တာတောင် နေ့တွက်ကိုက်မှုဗာမဟုတ်၊ ဝင်ငွေသာ မရှိလျင် နေရ မည်၊ ကလေးသုံးယောက်နှင့် သူတို့လင်မယားနှစ်ယောက်၏ ပါးစပ် ပေါက်တွေက မစားဘဲနေကြသည် မဟုတ်ရကား၊ စားစရိတ် အတွက်က ခက်တော့သည်။ ဝမ်းစာစပါးလောင်စားနိုင်သည် လူတန်းစားမဟုတ်သဖြင့် နေ့စဉ် ဆန်ဖိုး၊ ဆီဖိုး စတာတွေက လိုသေးသည်။

သို့နှင့် လျော့ကိုင် ငကျော်ကို “ချောင်းဝဘက် လျော်ကွာ”ဟု ပြောပြီး လျော့ဦးတွင်ထိုင်ကာ ကွန်ချေးအိတ်ထဲမှာ လုံးထွေးပါလာ သော အမှိုက်များကို ခါချေရှင်း အောင်ရှိန်း ပြောသော ပုံးပူတ်သင်တွေ ပုဂ္ဂန်ဆတ်ထုပ်ကြီးတွေကို မြင်ယောင်နေမိသည်။

ယခုလို့ နွေကာလ၊ ငါး၊ ပုဂ္ဂန်ရှားပါးချိန်တွင် ဘာဝါးရရာ စွေး ကောင်းသည် မဟုတ်လား။ သို့နှင့်ပင် ချောင်းဝ ပဲဆိုင်နားတွင် တစ်ချက်နှစ်ချက်စမ်း၍ ပစ်ကြည့်သည်။ မြစ်ထဲပေမြို့ ရေက နက သည်။ တကယ်တော့ အခုလို့မြစ်ထဲတွင် ကွန်ကျဲ ဆယ့်သုံးတောင်

ဆယ့်လေးတောင်ကသာ အသုံးဝင်လှသည်။ ဆယ်တောင် ကွန်စိပ် ကလေးနှင့်ဆိုတော့ ငါးပူတ်သင်နှစ်ကောင် သုံးကောင်နှင့် ငါးနှုသန်း က သုံးလေးကောင် ပါလာသည်။ “အေးလေ ဘာပဲဖြစ်ဖြစ် ချောင်းထဲထက်တော့ သာတာပဲ”ဟု တွေးရှင်း ဆက်၍ ပစ်လာ လိုက်တာ ဝဲနားရောက်လာပြီ။ ပစ်ချုလိုက်သော ပိုက်ကွန်ကို ဆွဲဖော်လိုက်ချိန်မှုဗာတော့ ကွန်ဖူးကြီးသာ တင်း၍ ပြတ်တော့မည်။ ကွန်ကတော့ ပါမလာ။ အသာချော့ကာ ဆွဲသော်လည်း မရ။ “ဟာ . . . ဒုက္ခပါပဲ၊ ပြိနေပြီကွဲ တံ့ဒါးနဲ့လား ရေအောက်သစ်တုံးကြီး တွေနဲ့လား တစ်ခုခုပဲဟေ့”

ပြောရှင်းနှင့်ပင် ကွန်ဖူးကြီးကို လော့ဦးတုံးတွင် တင်းနေအောင် ချည်သည်။ “ဟေ့ကောင် လော့ကို တောင့်ထား ရေစီးမှာမပါစေနဲ့ ငါဆင်းငုပ်မယ်” ငကျော်ကိုပြောပြီး ကွန်သားကို ဆွဲကာဆွဲကာ ရေနက်ထဲ ငုပ်ဆင်းလိုက်သည်။

ကွန်သားက ဆယ်တောင် ဖူးကြီးက ရှုစ်တောင်ခန့် နစ်နေ သဖြင့် ရေအနက်က အနည်းဆုံး တစ်ဆယ့်ရှုစ်တောင်တော့ ရှိပေ လိမ့်မည်။ သရွက်သွက်မြစ်ပြင်တစ်ကြောရီ ကမ်းပြုသစ်ပင်များ၊ တုံးများ၊ သစ်ကိုင်းကြီးများသည် မြစ်ကြမ်းပြင်တွင် လိမ့်၍များ၍ ပါလာပြီး ယခုလို့ ဝဲဆိုင် ကလိုင်များတွင် လာ၍စုံပုံးနေလေ့ရှိခြင်း ကို မသိမဟုတ်၊ သတိမထားမိတာကိုက သူအမှားပင် ဖြစ်တော့သည်။

လား . . . လား ရေအောက်တွင် စမ်း၍ တွေ့ပြီ။ သစ်ကိုင်း မဟုတ်၊ တံ့ဒါးသစ်ငုတ်မဟုတ်၊ သစ်မြစ်ဆုံးကြီးမှာ ကွန်ကအုပ်မိ

လျက်သား ဖြစ်နေတော့သည်။ အငြိတစ်ချက် နှစ်ချက်ဖြူတ်လိုက် ရေစီးကြောင့် ဖြုတ်ပြီးသားကွန်က ပြန်ဖြစ္စားလိုက်နှင့် နောက်ဆုံး တော့ ကွန်သားကို ဓားနှင့်ဖြတ်၍ ယူရတော့မြတ်။

မှုက်မှုက်ကလေးစားချင်၍ ဆိုင်းထဲလိုက်ခါမှ နဲ့ကြီးတက်နှင်းမိ၍ ငါးကျပ်လျော်ရသည် ဆိုသောစကားက သည်နေရာ တွင် ဒက်ထိမှန်နေတော့သည်။

သို့ဖြစ်ရကား ထိုဆယ်တောင်ကွန်ကလေး ပြန်၍ မပြင်ဆိုင် သေးခင် ဟင်းစားလေးရရှု စျေးဖိုးလေးရရဆိုပြီး ရေခန်းငါးဖမ်းရန်အကြံနှင့် ဂြိုန်ဆားချက်ကာ နိုးချောင်းကလေးထဲ ထွက်လာ ရခြင်းဖြစ်လေရကား လက်ဗလာနှင့် လှည့်ပြန်၍ တော့ မဖြစ်ပြီ။



လျောက်လာရင်း ကြည့်လာရင်းနှင့် နိုးချောင်းကလေးအဖျား ရောက်လာခဲ့ပြီ။ ရိုးဖျားတွင် ခပ်ချက်ချက်ချိုင့်ကျင်းကလေးကို သေသေချာချာကြည့်မှ မြင်နိုင်ပေသည်။ နိုးချောင်း၏အကျယ်မှာ လည်း အဖျားရောက်လေ ကျော်းလာလေဖြစ်ရာ နောက်ဆုံးတော့ လက်လံတစ်လံခန့်သာ ကျယ်တော့၏။ ထိုရိုးဖျားအကြွောက်လေးတွင် ရေစပ်စပ်ရှုပြီး ပေဒါပင်တွေ ဒိုက်ပင်တွေ ကန်စွန်းရှုံးနိုးနိုးတွေ တော့ထကာ ဖုံးအုပ်နေသဖြင့် သူ့အရင်က ငါးရှာသူများ ရှုတ်တရက် မတွေ့ဘဲ ကျွန်းနေတာဖြစ်မည်။ ပတ်ဝန်းကျင် မြေသားရှုံးပြုပြုပေါ်ပေါ် တွင် ခြေရာလက်ရာများ လုံးဝမတွေ့။

စံဝါ ဝမ်းသာသွားသည်။ ဘယ်သူမှ ရှာမထားတာ သေချာပြီ ဖြစ်၍ အနည်းဆုံးအများ ရှိကိုရှိလိမ့်မည်ဟု တွေ့ကြောင့် အားကြီးမာန်တက်နှင့် ပေဒါပင်များ၊ ဒိုက်ဖတ်များ၊ ကန်စွန်းရှုံးနိုးနိုးနှင့် မျှော်များကို ဆွဲယူကာ ရှိုးချောင်းကမ်းစပ်ပေါ်သို့ ပစ်၍ တင်သည်။ ရှိုးဖျားကလေးတစ်စိုက် ရှင်းပြီးသွားခါန်များတော့ စံဝါ ပင်ပန်းလှပြီ။ ရေစပ်စပ်နှင့် အောက်ခံနှစ်းမြေတွေ ပေါ်လာပြီ။

ယခုလို ကျေကျေတောက် နေအပူကို လူတွေကသာ ကြောက် ကြသည်မဟုတ်။ ရေသတ္တာပါဖြစ်သော ငါး၊ ပုစ္စန်တွေကလည်း ကြောက်ကြသည်။ သို့ဖြစ်၍ ငါးခု၊ ငါးကျည်း၊ ငါးရုံ၊ ငါးပန်း၊ ငါးပတ်များနှင့် ငါးဖယ်ခုပ်ကြီးများပါ နေ့ဗုဒ္ဓမှ သက်သာရာ ပေဒါပင်၊ ဒိုက်ပင်၊ ကန်စွန်းနှင့် အမြစ်မွေးများအောက်တွင် အေးရိပ်ရှာပြီး ခိုအောင်းတတ်ကြသည်။ ယခုလို သူတို့ ခိုအောင်းစရာ မရှိတော့သောအခါ တောင်ဆုပ်ခန့် တစ်ထွားတစ်စိုက်ခန့် ရေထွေ့တွင် စင်းစင်းကြီး ပေါ်လာကြရလေတော့၏။

စံဝါတစ်ယောက် ဝမ်းသာလိုက်သည်မှာ ပြော၍ပင် မပြုတတ်တော့။ လည်ပင်းတွင် စလွယ်သိုင်းထားသည့် ဆေးလိပ် မီးခြစ် ကွမ်းထုပ်တို့ထည့်ထားသော လွယ်အိတ်ဟောင်းကလေးကို အသာ ဖြူတ်ကာ ကိုင်းတော့အတွင်း ပစ်တင်လိုက်သည်။ ပြီးတော့ ခေါင်းတွင် ပတ်ထားသော လုံချည်ဟောင်းကို ဖြူတ်ပြီး ထိုင်စ တစ်ဖက် ကို နှင့်တစ်ချောင်းဖြင့် ချည်၍ ခုံတို့ ဖြစ်စေကာ ရေစပ်စပ် တွင် ပေါ်နေသော ငါးတို့ကို တစ်ကောင်ပြီးတစ်ကောင် ကောက်၍

ဖမ်း၍ ထည့်သည်။ ငါးတွေက အများကြီးမဟုတ်တောင် စုစုပေါင်း လေးငါးပိဿာတော့ ရှိလိမ့်မည်။ သူမိသားစုအတွက် လေးငါးရက် စာတော့ ဖူလုံမည်မှာ ဓကနှဖြစ်တော့သည်။

ငါးကြီး ငါးကောင်းများကို ကုန်စင်အောင် ဖမ်းယူပြီးချိန်တွင်မှ စံဝတ်သောက် ရှိထဲ ဖင်ထိုင်ချရလောက်အောင် မောနေပြီ။ ချွေးတွေကလည်း တဒီးဒီးကျနေပြီ။ ရှိးစပ်ကိုင်းပင်များကြားတွင် ပစ်တင်ထားသော လွယ်အိတ်ဟောင်းကလေးကို သွားသတိ ရသည်။ ရေစပ်ပိရိုးချောင်းကလေးကို ငွေ့ပိုက်ကာ အကဲခတ် သည်။ စံဝ မွေနှောက်ထားသဖြင့် နောက်ကျကျိုး၊ ခပ်ပျစ်ပျစ် ရှို့ ရေထဲတွင် ငါးဖျင်းသလက်ကလေးများ၊ ငါးခုံးမကလေးများသည် အသက်ရှုမဝေသဖြင့် တဖျက်ဖျပ်လူးကာ၊ လွန်ကာ ခုန်ပေါက်နေ ကြသည်။

ညီဝါဝါ ရှို့ရေထဲတွင် လက်ခနဲ့၊ ဖွေးခနဲ့ ငွေ့ရောင်တောက် ကာ ကြည့်ရှုမဝန်းကျင်အောင် လှပနေတော့သည်။ “နော်း နော်း ငါ ခကာနားပြီးမှ နင်တို့ကို ဖမ်းရမယ်။ ပြီးရင် ငါးကလေး အိုးကပ် ငရှတ်သီးစပ်စပ် ချက်စားရမယ်” ဟု တွေးရင်း ကိုင်းပင်များအကြား ဝင်လာခဲ့သည်။ ငါးကြီးငါးကောင်းများကိုတော့ မိသားစု ဟင်းစား လုပ်ရန် သူ့အတွေးထဲမှာ မပါပေါ့။ ထိုငါးကြီးငါးကောင်းများကိုမှ ဆန်ဖိုး၊ ဆီဖိုးရအောင် ရောင်းရှုံးမည် မဟုတ်လား။

မောလွန်းလှသဖြင့် ခေါ်လိပ်တော့ မသောက်ချင်း သို့ဖြစ်၍ လက်မှာပေကျေနေသော ရှို့တွေကို ပုံဆိုးခါးပုံစဖြင့်သုတ်ပြီး ကွမ်း

ထုပ်ကိုဖြေသည်။ လက်ခုပ်တစ်ဖောင်ခန့်မြင့်သော ကျူးပင်၊ ကိုင်းပင်များသည် နေရာင်ကို အနည်းအပါး ကာကွယ်ပေးလျက် ရှိသည်။

မြေက်တစ်ထွားခန့် ကွမ်းရှုက်ကြမ်းကြီး နှစ်ရှုက်ထပ်ကာ ထုံးထုပ်ကလေး ဖင်ဖောက်ပြီးသုတ်သည်။ ကွမ်းသီးနှစ်စိတ်သုံးစိတ်ထည့်ပြီး ပါးစောင်ထဲထိုးထည့်ကာ အမြန်ပါးသည်။ ပြီးမှ ခေါ်ရွက်ကြီးစားစွဲဖို့ကို ငံလိုက်သည်။ ပုံရှိန်းရှိန်း စပ်ရှားရှား၊ ဖန်တွက်တွက် ကွမ်းအရသာခံနေခိုက်မှာပင် တရှန်းရှန်းနှင့် တောင်ပံရိုက်သံတွေ ကြားလိုက်ရပြီး ခြောက်တောင်ပျိုင်းကြီး လေးငါးကောင် ရှိုးချောင်းကလေးထဲသို့ ဆင်းချေလာသည်ကို တွေ့လိုက်ရသည်။

ကိုင်းပင်အုပ်အုပ်ကလေးအောက်တွင် နေပူခိုက် ကွမ်းဝါး နေသော စံဝကို သူတို့မမြင်ကြ၊ တစ်မြော်တစ်ခေါ် ကျယ်ပြန်လှသော ကွင်းပြင်ကြီးတစ်လျှောက် ပုံသန်းအစာရှားနေရင်းက စံဝ ငါးဖမ်းလက်စရိုးချောင်းထဲရှိ ရှို့ရေနောက်ထဲတွင် ပေါ်တဲ့ ပျောက်တဲ့ဖြင့် တဖျက်ဖျပ်ခုန်ပေါက်နေသော ငွေ့ရောင်ငါးကလေးများကို မြင်ပြီး အစာအောင်ကသောကများ ဆင်းချေလာခြင်းဖြစ်၏။ ပျိုင်းစစ္စလီ၊ ရေဘဲ၊ တင်ကျိုး၊ ငားစား၊ ဝေသာလိုစသော ငှက်များသည် နွောခါ လယ်ကွင်း၊ ရှိုးချောင်း၊ တမ်းတို့အထဲမှ ရေခန်းငါးကလေးများကို စားရန်လာကြခြင်းပင်။

စံဝတ်သောက် အုံအားသင့်ကာ တစ်ခကာလောက် ဘာလုပ်ရမှန်း မသိဖြစ်ကာ ဦးမြိမ်နေမိ၏။ ပြီးမှ ကိုင်းပင်များကို အသာဖြေ၍

ချောင်းကြည့်လိုက်သည်။ ခြောက်တောင်ပျိုင်းကြီးလေးကောင်နှင့် အပုံသင်ခါစ ဖျိုင်းပေါက်ကလေးတစ်ကောင်သည် စံဝါးရှာထားသော ရှိုးစပ်ရောထဲတွင်နားပြီး ပေါ်တက်လာသော ငါးကလေးများကို ဆတ်ခနဲ့ ဆတ်ခနဲ့ထိုးဆိတ်စားနေပါပကာ။

စားရက်ကြံ့လို့ မှတ်ဆိတ်ပျားစွဲတာဖြစ်၏။ တံ့ဒါရဲ့မယားတံ့ဒါရဲ့သားသမီးတို့သည် သည်လိုင်က်သားများဆို အလွန်မက်မောတတ်ကြသည်။ သူတို့အတွက် ဟင်းကောင်းတစ်ခွက်လည်းဖြစ်၏။ အမွေးနှင့်၊ မီးမြှုံးကြိုးပြီး စပါးလင်ကလေး၊ ချင်းကလေးထောင်းထည့်ကာ ငရှုတ်သီးစပ်စပ်နဲ့ ချက်စားလိုက်ရရင်တော့ တွေးရင်းနှင့်ပင် စံဝါ သွားရည်များ ကျေတော့သည်။

“တောက် . . လေးခွဲမပါတာ နာတယ်ကွာ”ဟူလည်း စိတ်ထဲက ရော့ချိတ်မိသေးသည်။ အိမ်အပြန်မျက်နှာပန်းလှစေရန်အတွက် သည်ဗျိုင်းကြီးတွေကို ဘာနဲ့လုပ်ရပါဟုတွေးကာ ဘေးသီကို လှမ်းကြည့်သည်။ ကျိုစားခဲများမှလွှဲ၍ ဘာမှုမမြင်၊ မျက်စိက ဗျိုင်းကြီးတွေထံက မခွဲဘဲ နောက်ဘက်သို့ လှမ်းရှုံးစမ်းသည်။ လှိုက်ခနဲ့ဝါမ်းသာသွားသည်။ လက်ကောက်ဝတ်ခနဲ့ တုတ်တစ်ချောင်းကို ဆုပ်ကိုင်ပိုသည်။ တမဲတွေ၊ ရှိုးချောင်းတွေ၊ ရေခန်းခါစက ကန့်၍ အိုင်ပက်ရာတွင် သုံးလေ့ရှိသော ဝါးဆစ်ပိုင်းဖြစ်လိမ့်မည်။ အရှည်နှစ်တောင်ခနဲ့ ရှိုံသည်။

တစ်ကောင်နှင့်တစ်ကောင် ပူးကပ်ကာ ရေခန်းငါးများကို အားရပါးရ ထိုးဆိတ်စားနေသော ဗျိုင်းကြီးများကို နှစ်တောင်ခနဲ့

တုတ်နှင့် သိမ်းရှုံးပစ်လျှင် အနည်းဆုံး နှစ်ကောင်သုံးကောင်တော့ ကြိမ်းသေထိလိမ့်မည်။

ဖအောက္ခန်းပစ်မဆင်နိုင်၍ ဟင်းစားဝတ်နေသော ကလေးသုံးကောင်နှင့် မိန်းမကို ခြောက်တောင်ပျိုင်းသားဟင်းနှင့် ထမင်းမြိုင် စွေ့မယ်ဟုတွေးရင်း လက်ထဲမှုပါလာသော ဝါးဆစ်ပိုင်းကို တင်းတင်းဆုပ်ပြီး အခြားအနေကို စောင့်ကြည့်နေမိသည်။

စုစုပေါင်း ဗျိုင်းငါးကောင် ရှိုံသည်။ ဗျိုင်းကြီးတွေက လေးကောင်နှင့် အမွေးအတောင်စုံခါစ အပုံသင်ခါစ ငါးစင်းစင်းနှင့် ဗျိုင်းပေါက်စလေးက တစ်ကောင်ဖြစ်၏။ သူတို့၏ အန္တရာယ်ကို သူတို့မသိရှာ၊ သူတို့၏ အသက်အိုဝိန်ကိုချွောကာ သူတို့အသားကို ဟင်းလုပ်၍စားမည့် ရန်သူတစ်ယောက် အနားတွေ့ရှိနေသည်ကို သူတို့ စိုးစဉ်းမျှတွေးတော်ခြင်းမရှိ။ သူတို့အချင်းချင်း တရိုးရိုး၊ တဂါးဂါးအော်ရင်း မြှေးထူးစွာ အစားဦးယစ်မူးရင်း နှုတ်သီးဖျားများလူးလွန်းပါလာသော ငါးပေါက်ကလေးများကို အပေါ်သို့ မြောက်တင်လိုက်၊ နှုတ်သီးနှင့် ကျွမ်းကျင်စွာပြန်ဖမ်းပြီး မျိုးချုပ်ကိုနှင့်အလုပ်၍ နှုပ်နေကြသည်။

စံဝါနှင့် ဘာမျှမဝေး။ အလွန်သုံးရှိုလှုမှ လက်လံသုံးလံခန်းသာ ရှိုလိမ့်မည်။ ထိုမျှအကွာအဝေးသည် ပစ်မလွှာဖြစ်တော့သည်။ စံဝါသည် ညာလက်က တုတ်ပိုင်းကို တင်းတင်းဆုပ်ကိုင်ပြီး ဘယ်လက်က ကိုင်းပင်များကို အသာဖယ်ကာလွှဲ၍ ပစ်မည့်ဟု အားယူလိုက်၏။

ထိစဉ်မှာပင် သူတစ်သက်မှာ တစ်ခါမျှ မြင်တွေ့ခဲ့ဖူးခြင်းမရှိ  
သော မြင်ကွင်းတစ်ရပ်ကြောင့် ပစ်လွှတ်အုံဆဲဆဲတုတ်ပိုင်းကို မပစ်  
မိဘ ကြက်သေသေကာ ငေးနေ့မိမိ၏။

ကြည့်စမ်း ခြောက်တောင်ဗျိုင်းကြီးတစ်ကောင်သည် သူဖမ်း  
၍ရလာသော ငါးကလေးတစ်ကောင်ကို သူမစားဘဲ သူဘေးနားရှိ  
ဗျိုင်းပေါက်ကလေးကို ခွံးကျွေးနေပါပကော။ ဗျိုင်းကလေး၏  
ဟထားသောနှုတ်သီးထဲ ငါးကလေးကို ထိုးခွံပေးလိုက်သည်။  
အသက်ရှုင်နေသေးသော ငါးကလေးက ဆတ်ခနဲ့ လူးလွန်နှုတ်  
သောအခါ ဗျိုင်းပေါက်ကလေး၏ နှုတ်သီးဖျားမှ ပြောတဲ့ ချွဲ့ရေထဲ  
ကျတော့၏။ ဗျိုင်းကလေးသည် အစာဖြစ်သော ငါးအရှုင်ကို မိမိရရ  
ဟပ်မျိုး၍ မစားတတ်သေးပါကလား။

ထိုအခါ ဗျိုင်းကြီးက မကျေမန်ပုံနှင့် တကော်ဝေါ်အော်ရင်း  
ရေစပ်ထဲက ငါးကလေးကို ဆတ်ခနဲ့ကောက်ယူပြီး ဗျိုင်းကလေး၏  
နှုတ်ဖျားသို့ ထည့်ပေးလိုက်ပြန်၏။ ဗျိုင်းကလေးက လူးလွန်နေ  
သော ငါးကလေးကို သည်တစ်ခါတော့ အလွတ်မခံတော့ဘဲ အင်န်း  
မရရှိချုပ်လိုက်တော့၏။ ထိုအခါ ဗျိုင်းကြီးက ဂိုးခနဲ့ကျေန်ပုံစံ တစ်ချက်  
အော်လိုက်ပြီး သူရှေ့ ချွဲ့ရေထဲမှာပေါ်လာသော ငါးတစ်ကောင်  
ကို ဆတ်ခနဲ့ကောက်ယူလိုက်ပြန်ကာ ဗျိုင်းကလေးကို ခွံးကျွေး  
နေပြန်သည်။

သားအမိလား၊ သားအဖလား စံဝမသိပါ။ ဗျိုင်းကိုကြည့်၍  
အထိုးလား၊ အမလားတော့ သူမခဲ့ခြားတတ်ပေ။ အစာခွံးကျွေးနေ

သော ဗျိုင်းကြီးသည် အဖော်လည်းဖြစ်နိုင်သည်။ အမော်လည်း ဖြစ်  
နိုင်ပါ၏။ ဖမ်း၍ရလာသော ငါးများကို မိမိနှုတ်သီးဝ ရောက်လာ  
သော်ပြားလည်း သူဝမ်းထဲသို့ ပျော်ချော်ရက်ဘဲ သားထောကလေးကို  
ခွံးကျွေးနေသော ဗျိုင်းကြီး၏ မေတ္တာတရားက သူတို့ကို သတ်အုံ  
ဆဲဆဲ ကြမ်းကြုတ်ခက်ထန်နေသော စံဝ၏ စိတ်နှုလုံးကို နူးညံ့ပျော်  
ပျောင်းသွားစေသည်ကတော့ အမှန်ပင်ဖြစ်လေ၏။

စံဝဆုံးဖြတ်ချက်တစ်ခုကို ခိုင်မှာစွာ ချလိုက်ကာ လက်ထဲမှာ  
တင်းကျပ်စွာဆုပ်ကိုင်ထားသော တုတ်ပိုင်းကို အသာလွှတ်ချုပြီး  
ပီတိဝေကာ ငေး၍ကြည့်နေမိတော့သည်။

မိတ်တိုင်းကျ စားသောက်ပြီးသော ဗျိုင်းတစ်အုပ်သည် သူတို့  
အသိက်အမြှုများဆီသို့ပြန်ရန် ပြာလွင်သော ကောင်းကင်ပြင်ဆီသို့  
အရှိန်နှင့် ထိုးတက်ပုံသန်းသွားနေကြပြီ။

ကွင်းလေကလေး တဖြူးဖြူးသွေးလို့ တိမ်မျှင်၊ တိမ်စိုင်ဟူ၍  
တစ်စက်ကလေးမှ မရှိသော ကောင်းကင်ပြာကြီးကို နောက်ခံထား  
ကာ ဖြူးဖြူးလွှဲ ဗျိုင်းကလေးများသည် အတောင်များကို စည်းချက်  
ကျကျ ရှုက်ခတ်ပြီး ဟိုးအဝေးဆီ ပုံသန်းသွားနေသည်ကို ကြည့်ရ<sup>၁</sup>  
သည်မှာ အလွန်ပဲကြည့်နဲးစရာ ကောင်းလွှဲလေ၏။ ခေါင်းပေါ်  
တည့်တည့်မှာ ထွန်းလင်းနေသော နေမင်းကြီးက အပူရှိနိုင်ပြင်း  
သော နေရာင်ခြည်များကို အစွမ်းကုန် ထုတ်လွှတ်နေသော်ပြား  
လည်း စံဝရင်ထဲတွင်မှ အလွန်တရာ အေးမြှေနေပါ၏။ ချမ်းမြှေနေ  
ပါ၏။ ပျော်ပျောင်းနဲးညံ့နေပါ၏။ သားသမီးအပေါ် ထားရှိသော

မိဘ၏တူးနှင့်မရသော မေတ္တာတရားက စံဝ၏ မာကျားကြုံမ်း  
ကြုံတိခက်ထန်လှသော အသည်းနှုလုံးကို ပြောင်းလဲပစ်လိုက်  
သည်က ကေနဖြစ်တော့၏။

‡ ‡ ‡

### မယ့်ချို့ခြင်းကို ကွင်းအောင်တော့

ချမ်းလိုက်အေးလိုက်သည်မှာ ပြောပင်မပြောချင်တော့။  
အောက်မှာခင်းထားသော ဂုဏ်ဖို့တိသည် ရေခဲတုံးဖြစ်တော့မည်  
လားမဆိုနိုင်၊ အဖွဲ့ပုံးဟောင်းကလေးကို သုံးမြှောင့်ပုံးဖြစ်အောက်  
ခေါက်ပြီး ခေါင်းမှုသိုင်း၍ နားရွက်လုံအောင်ဖုံးကာ မေးအောက်  
တွင် တင်းတင်းချည်ထားသည့်တိုင် သွားချင်းရှိက်အောင် ချမ်းလှ  
တော့သည်။

မြစ်ပြင်ကြီးနှင့်ဆုံးရာ သရုတ်မြိုက်ချောင်းကလေးအဝတွင် နှင်း  
တိုက ပိန်းပိတ်စွာကျဆင်းလျက်ရှိသည်။ လျော့ဗျာလူသည် လျော့  
ကလူကို မမြင်နိုင်အောင် နှင်းတံတိုင်းကြီးကာဆီးနေတော့၏။

လျော့တွင်ပါလာသော ညီမဖြစ်သူ မြှုမြှုတစ်ယောက်ကတော့  
ဘာဘူးစောင်ကလေး ကိုယ်တွင်ပတ်၍ အအေးဒက်ကို အန်တု  
နေပုံရလေသည်။

ကောင်းကင်မှ ငော့ကျဆင်းလာသော နှင်းငွေနှင့်စက်များ  
နှင့် ရေပြင်မှ ငော့ကိုလွှင့်ပုံး၍တက်လာသော ရေခိုး၊ မြှုတိမ်များ  
ပေါင်းစပ်၍ မြစ်ပြင်တစ်ခုလုံးကို အဖြူရောင် နှင်းတိုက်ကြီးနှင့်  
ဖိထား၊ ဖုံးထားသည် ထင်ရတော့သည်။

လူမှုပို့ဆွဲက ထွက်လာတော့ ရွာဦးကျောင်းက အုန်းမောင်းပင်မခေါက်သေး။ သည်ကန္တကျဗုမှ ဘယ်သူမှုမန္တီးရဘဲ ထူးခြားစွာ နိုးထကာ ‘ဈေးကောက်’သွားရန်ပြင်ဆင်နေသော လူမှုကို အမေက အုံဉာဏ်ရှင်း ‘ညည်းနှစ်အောင် မစောလွန်းဘူးလား ခုအချိန် မြှုံးသမား၊ ဘဝင်းသမား၊ တန်းသမားတွေ ဘယ်သူမှုမှလာမှာ မဟုတ်သေးပါဘူး’ ဟု မြှည်တွန်နေဆဲမှာပင် . . .

နီကြင်ကြင် ဒီဇယ်မီးခွက်အလင်းရောင်တွင် သနပ်ခါစက်များ ပေပြနေသော သစ်သားပေါင်ထဲမှာ တစ်ဝက်ခန့်သာ ကျွန်တော့ သည့် မှန်အပဲကလေးတွင် မမြင်မြင်အောင် ကြီးစားကြည့်ရင်းပါးကွောက်ထူးထူးကွောက်နေသော လူမှုက-

“အိုး. . အမေကလဲ သည်ကနေ့ သရွတ်ဖြိုက်ချောင်းဘက် မှာ ချိတွေဖော်မတဲ့တော့ . . သူများထက် ဦးအောင်သွားမှ ကုန်များများရမှာ” ဟု ပြန်ပြောရင်း အမေကို တစ်ချက်ခါး၍ ကြည့်သည်။

တကယ်တော့ လူမှုတစ်ယောက် တစ်ညုလုံး တစ်မွှေးမှ အိပ်ပျော်ခဲ့သည်မဟုတ်။ ဒီန်းတလိန်းနတ် ဖမ်းစားခြင်းခံရသော အပျိုးမ၏ မျက်ဝန်းပေါ်တွင် အိပ်စက်ခြင်း လိပ်ပြောကလေးခိုနားခြင်း မပြုနိုင်ခဲ့သည်မှာ ညပေါင်းများစွာ လွန်မြောက်ခဲ့ပြီ။

ညကလည်း တစ်ညုလုံး သောင်ပြင်ပေါ် ဆယ်တစ်ခြင်းခံရသော ငါးကဲ့သို့ အသက်ရှုမဝဝ၊ မောဟိုက်ပင်ပန်းနေခဲ့၏။ ဖျုပ်ဖျုပ်လူးမတတ် ခံစားနေခဲ့ရ၏။ အိပ်၍ မပျော်ခဲ့ခြင်း စိုးရိမ်ခြင်းတို့ ပေါင်းစပ်ကာ တစ်ညုလုံး အတွေးရေယဉ်ကြော်၌ စိတ်ကူးယဉ်

လောကလေးကို စီးကာ မောပါနေခဲ့၏။ သူတဲ့ကတွေ သုံးနှစ်သုံးလို့ မက သမီးရည်းစားဘဝတွင် တစ်ဦးကိုတစ်ဦး အကဲခတ်ကြ၊ လေးလာကြ အခြေခိုင်အောင် စုဆောင်းကြနှင့် အချိန်ယူစိတ်နိုင်ကြ သော်လည်း မိမိတို့နှစ်ဦးသားမှာတော့ . . .

ချစ်သက်တမ်းကလေး တစ်ဆောင်းမကုန်မိမှာပင် ကျူးရှိုးနှင့် တိုင်ထူးသော တဲ့ကလေးနှယ် ကံကြမှာလေပြင်းကြော်င့် မြေပေါ် ဝယ် ဝပ်စင်းပြုကျရတော့မည့် ကိန်းဆိုက်ခဲ့ရပြီ။ သောင်ပြင်ပေါ်မှာ ရေးသော ချစ်အကွာရာနှယ် ရေအတက်ဝယ် ကျေပျက်ရတော့မည်။

တစ်သက်လုံး ငါးစိမ်းသည်လုပ် အသက်မွေးလာခဲ့သောအမေ သည် ငါးတွေ၊ ပုဂ္ဂန်တွေ လတ်ဆတ်နေတူန်း၊ တဖျုပ်ဖျုပ်ခုန်နေတူန်း ဈေးကောင်းရရန် ချိန်ခွင်ပေါ် အမြင်တင်ချင်သကဲ့သို့ လူမှုအသက် တစ်ဆယ့်ရှုစ်နှစ်ပြည့်ခါစမှာပင် ငါးခိုင်သူငွေး၏ တူတော်သူနှင့် သေးတီးစကားပြောလာချေပြီ။ “ငါ့သမီးလေး ငယ်ပါသေးတယ် ကွာ့” ဟု စကားစရုံရှိသေး၊ ပြင်းထန်သော အမေ၏ မျက်စောင်း ဒက်အောက်တွင် အဖေ၏ ဆက်ရန်စကားလုံးတို့လည်း ကွယ်ပျောက်ခဲ့ရလေပြီ။

အသက်တစ်ဆယ့်သုံးနှစ်သမီးကတည်းက အမေနှင့် ဦးတဲ့ပေါင်ဖက် လျှော့မှ လျှော်ကာ ချောင်းတကဗ္ဗာချောင်း၊ မြောင်းတကဗ္ဗာ မြောင်း၊ မြစ်တကဗ္ဗာမြစ် နှုံအောင် ငါးကောက်၊ ပုဂ္ဂန်ကောက်၍ မြို့ကလေး၏ ဈေးတွင်ရောင်းချေလာခဲ့သော လူမှုသည် အမေ၏ စိတ်နေသဘောထားကို ပို့၍ သိနေတော့၏။

နယ်မြို့ကလေးမှာနေ၍ ရန်ကုန်သို့ ငါး၊ ပုဂ္ဂန် တင်ပို့နေသော ငါးဒိုင်မှာ ပုဂ္ဂန်တုပ်ကြီးများ၊ ငါးဖယ်ခုံးကြီးများ၊ ငါးမြွှေထိုးများသား ၍ ရောင်းတိုင်း အမောက်ကို အရေးပေးဆက်ဆံတတ်သော၊ လူမှုကို ပြီတိတိလုပ်တတ်သော၊ လက်ကိုင်လားကိုင်ရဲ့၊ ကျောသပ်ရဲ့လား သပ်ရဲ့နှင့် လက်သရမ်းတတ်သော၊ ငါးဒိုင်သူငြောင်း၏ တူတော်သူ ညိုတုတ်ကို အမောက သဘောတွေ့နေပုံရလေသည်။ ရုပ်နံခါ ညိုတုတ်ထံမှ ငွေကြေးချေးငှားသုံးစွဲတတ်သည်ကိုလည်း ရိပ်မီ လေသည်။

“မိဘဆိုတာ သားသမီးကို ဆင်စီးမြင်းရံတာပဲ မြင်ချင်တာအေား ဆင်နှင့်မြင်းကန်တာတော့ ဘယ်မိဘာမှ မမြင်ချင်ဘူး၊ ညည်းဒီလိုပ် နေရင် တစ်နှစ်တံငါးနှစ်ရမလား၊ ဘဝ်းသမားနဲ့ရမလား၊ ချံသမားနဲ့ ရမလား၊ ငါ့မှာ ပူနေရတာ။ ညိုတုတ်ဆိုရင် သူငြောင်းတူလည်းဖြစ်၊ ကုန်ချိန်တာ၊ ရွေးဖြတ်တာ၊ ရန်ကုန်သဘာ်းတင်တာ အားလုံး သူ့ခြော သူ့လက် လုပ်နေတဲ့သူ့အေား၊ ညည်းတစ်သက် ဘယ်တော့မှ မဆင်းရဘူး၊ ဘဝ်းသမား ချံသမားယူလိုကတော့ ညည်း ရေတဲ့က တက်ရမှုမဟုတ်ဘူး၊ ငါ စီစဉ်တာမဖြင့်နဲ့ ဒါပဲ”

ဤတ် အတင်း စီမံနေသော အမောင်းစကားသံ များကို ကြားယောင်ရင်း စိတ်က သရွှတ်မြို့က်ချောင်းဝဆီသို့ လိပ်ပြာကလေး တစ်ကောင်ပမာ ပဲကာပုံကာ ရောက်သွားနေသည်။

“ကိုစံဖေရေ သည်ကနေ့တော့ လွှဲလို့မဖြစ်ဘူးနော်၊ ရှင် ဆက်ဆက်လာမှ ဖြစ်မယ်။ သည်တစ်ခါလွှဲရင်တော့ တော်နဲ့ကျော်

မယ့်ချစ်ခြင်းကို ကွင်းအောင်

ပေါင်းရဖို့ လမ်းမမြင်တော့ဘူး” ဟုလည်း ရင်ထဲမှာ ကျိတ်၍ ဆွေးနေပြန်သေး၏။

ချိန်ခြင်း အလေး၊ လင်ပန်း၊ တောင်း စသည့် ငါး၊ ပုဂ္ဂန်ချိန်တွေ့ယ ထည့်ရန်ပစ္စည်းများ လျောကလေးပေါ်တင်၍ လျောအတွင်းမှ ရေ များကို တဖုန်းဖျုန်းပက်ထုတ်နေစဉ်မှာပင် ညီမဖြစ်သူ မြှုမြှု ရှုံးကာ မဲ့ကာ လျောထဲသို့ ဆင်း၍လာသည်။ အသက်တစ်ဆယ့်သုံးနှစ် အရွယ်ပေမြို့ အအိပ်မက်၊ အစားမက်၊ ကစားမက်တုန်းဖြစ်၍ နံနက် စောစောကြီး အပ်ရာက ထလာခဲ့ရသဖြင့် မကြည်လင်ပေ။ အမေ ဖြစ်သူက သူ့နေမကောင်းဖြစ်တုန်း လှမှုကို စိတ်မချသဖြင့် လှမှု အတွက် အဖော်ရအောင် အတင်းနှီး၍ လွှတ်လိုက်ခြင်းဖြစ်၏။ တစ်နည်းအားဖြင့် လှမှုကို မယုံသဖြင့် အထောက်တော် ထည့်လိုက် ခြင်းဖြစ်၏။ လှမှုတို့ ရွေးကောက်လျောကလေး ဇုက္နာချောင်းကလေး အတွင်းက ထွက်လာချိန်မှာ ရွှေ့ခြားကောင်းက အုန်းမောင်းတောင် မခေါက်သေး၊ နှင့်းတို့က တဖွဲ့ဖွဲ့ ကြွေဆင်းကာ ရပ်ရှစ်ခွင်တိုင်း တစ်ခုလုံး မိုင်းည့်းဆိုင်းဆိုင်းနှင့်သုန်းဖြစ်၏။

□ □ □

ခါးတောင်းကို မြောင်အောင်ကျိုက်ထားသော စံဖေသည် လျောနံဘေးမှုလွှဲ၍ ခြေနှစ်ချောင်းကို ရေတဲ့သုံးချုလိုက်သည်။

“အံမယ်လေးပျော် အေးလိုက်တာ”

ဟု အော်ရင်း ရေတဲ့မှာခြေကိုပြန်၍ တင်လိုက်သည်။ လျောပဲမှု ကိုအောင်ရှိန်းက တဟားဟား အော်၍ ရယ်ရင်း -

“ဒီလောက် ချမ်းတတ်ရင် ရွာထဲက ဘွားသောင်းကြီးလို လျှော်စိုးတွေမီးထည့်ပြီး လုံနေပါလားကွာ။ တံ့ဒါလုပ်စားမနေနဲ့ ပြီး တော့ မိန်းမဆိုးဖို့လည်း ကြံမနေနဲ့ဟေ့”

ဟူ လူမှုးပြောကာ အချမ်းပြောအောင် ဝါစိမ်းနဲ့ တံ့ဆိပ် ဆေးပေါ့လိပ်ကို အစီခံနားရောက်အောင် ဆက်တိုက်ဖွားပြီး ချောင်း ရေထဲသို့ လက်နှင့်တောက်ထုတ်လိုက်သည်။

သရွတ်မြိုက်ချောင်းအတွင်း ရေကျစပြုနေပြီ။ ချုံကို ခပ်မြန်မြန် ပိတ်၍ ဝါးယင်းချပ်တွေ ကာမှုဖြစ်တော့မည်။ စံဖော်၏ ချုံက မည်ကာမတ္ထ ချုံမဟုတ်၊ အလားအတောင်သုံးဆယ် အနံရှုစ်တောင် ခန့်ရှုသော ချုံလျားရှုည်ကြီးဖြစ်၏။ သရွတ်မြိုက်ချောင်း အတွင်း ဘက်ရေနေ၊ ကမ်းနေကောင်းသော ညောင်မှတ်ဆိတ်ပို့ပို့အောက် တွေ့ရှုသည်။ လမှာ၊ လမဲ့၊ မန်ကျည်း၊ ပျဉ်းမာ၊ ကိုင်းများ နင်းသိပ်၍ ချုထားကာ ရေတက်လီးတိုင်း ဖွဲ့စွဲအစာလုံးများ ပက်ကြထားပြီး သူတို့ အခေါ် နှစ်ရောမှုကြောအောင် မွေးထားသည်ဖြစ်၍ ယခုအာခိုန်ဖော် လျှင် ငါးပတ်၊ ငါးဖယ်၊ ငါးနှုသန်း၊ ငါးဖယ်အောင်း၊ ငါးရုံနှင့် ပုံစံ တုပ်များပါ အချိန်နှစ်ဆယ်၊ အစိတ် အနည်းဆုံးရပေလိမ့်မည်။

ကောင်းကင်္ခာ တစ်မှုန်ချင်းစုစည်းလာသော နှင့်မှုန်ငွေ့ရည်စက် တို့ ညောင်ရွှေက်ပေါ်တွင် ရေစော်၊ ရေပေါက်များအဖြစ် ကြီးမားလာ ကာ စံဖော်နှင့် ကိုအောင်ရှိနိုင်းတို့အပေါ်သို့ တစ်ပေါက်ပေါက်ကျေဆင်း လျက်ရှုသည်။

ဝါတာတာ နှီရဲရဲညောင်သီးမှုညွှဲကလေးများသည်လည်း နှင့် စက်တို့နှင့်အတူ လိုက်ပါလာကာ တဖွဲ့စွဲ၊ တဖောက်ဖျောက်နှင့်

မယ့်ချုပ်ခြင်းကို ကွင်းအောင်တစေ

၂၃

ရေပြင်ပေါ်သို့ ခုန်ဆင်းလာကြကာ ဟိုးမြစ်မကြီးဘက်ဆီ များပါ လျက်ရှုသည်။

နှင့်တို့သည် နွားခြံတွင်း ခြင်မီးခိုးများ ထည့်ထားသလို ချောင်းရိုးကလေးတစ်လျှောက် အပြည့်အသိပ်ကျဆင်းဖုံးလွှမ်းထား သဖြင့် နတ်တော်လသည် အလွန်ပင်အေးလှ၊ ချမ်းလျလေတော့ သည်။ ထိုကြောင့်ပင် ဖြစ်သည်၊ ရေးလူကြီးများ ဆိုရိုးစကားတစ်ခု ထားခဲ့ကြ၏။ နတ်တော်၊ ပြာသို့လများတွင် ကွဲချိဖျားများပင် တဆတ်ဆတ်တုန်အောင် ချမ်းသတဲ့။

ပြောမည်သာပြောရ၏။ တကယ်တမ်းကျတော့ ချမ်းသည်၊ အေးသည်ကို အဘယ်မှာလျှင် အလေးထားနိုင်ပါမည်နည်း။ ချောင်းကလေးအတွင်း ရေထက်ဝင်ခန့် ကျချိန်မှုစဉ် ဝါးရင်းတွေ ပတ်၍ကာရပြီ၊ ချုံထဲကကိုင်းတွေ ကမ်းစပ်ကိုပစ်တင်ကြရပြီ။

ပြီးလျှင် ချုံထဲက ငါး၊ ပုံစံတွေကို ကွန်ဖြင့်ပစ်၍ လည်း ကောင်း၊ ခိုင်းဝန်းဖြင့်ကော်၍ ခပ်၍ လည်းကောင်း ဖမ်းရသည်နှင့် ပင် စံဖော်နှင့်ကိုအောင်ရှိနိုင်းတို့နှစ်ယောက် ရေစိမ်ရေးချွေးပြန်နေကြပြီ။

“ရေပေါ်ငါး ပုံစံတွေ ကုန်ပါပြီးများ၊ ငါးဘူးတွေ ဖော်ကြရအောင်” စံဖောကပြောသည်။ ဟုတ်သည်၊ ချုံအတွင်းရှိ ငါး၊ ပုံစံ တွေ လျောဝမ်းထဲတွင် တဖွဲ့ပျုပ်ချုပ်ခုန်ပုံးနေပြီ။ ယခုတော့ ချုံအောက်ခြေ နှီးတဲ့တွင် တစ်ဝင်းခန့်နှင့်၍ မြှုပ်ထားသော ငါးဘူးတွေ ဖော်ရတော့မည်။ မကြာမိ ရေကျခြင်းရပ်တန်၍ ရောင်းရပ်တော့မည်။

ရေပြိုမ်းရေအို၍မှ မကြာခင် ရေးပြန်လည်ကာ ရေပြန်တက်  
တော့မည်။

လူကသာ ရေထဲတွင်ရှိနေသော်လည်း စိတ်ကတော့ သရွာတ်  
မြိုက်ချောင်းဝကို ရောက်နေမိပြီ။ သည်ကနေနံနှင့်သေ  
သေချာချာချိန်းထားသည် မဟုတ်လား။

ချုပ်အောက်ခြေ ရှုံးနှင့်ထဲတွင် မြှုပ်ထားသော ဝါးဘူးများကို  
ငုပ်၍ငုပ်၍ဖော်ပြီး ပါလာသော ငါးမြွှေထိုး၊ ငါးမြွှေကြား၊ ငါးခြောက်  
ထားများကို လျော်စီးထဲသိ သွန်၍သွန်၍ချနေသည်။ လုံးပတ်သုံး  
ထွားခန့်ရှု ဝါးဘူးဝါးကို လူတစ်ရပ်ခန့်ဖြတ်၊ အဆင်တွေထုတ်  
ပြီး အတွင်းသို့ လမှု ညောင်စသည့် ကိုင်းဖျားများထိုးထည့်ထား  
ကာ ချုပ်အောက်ခြုံနှင့်ထဲသို့ တစ်ဝက်ခန့် အလျားလိုက် မြှုပ်ထား  
သဖြင့် နှုန်းတိုးသတ္တဝါများဖြစ်ကြသော ငါးမြွှေထိုး၊ ငါးမြွှေကြား၊  
ငါးခြောက်ဟား စသည့်ငါးများ ပျော်မြှေးစွာ ခို့အောင်းလေ့ရှိရာ ချုံ  
ဖော်သည့်အခါ အဝနှစ်ဖက်ကို ကောက်ရှုံးများနှင့်ဆိုပြီး ရေ  
အောက်မှဆယ်တင်ကာ လျောပေါ်သွန်ချရလေသည်။

ယခုလည်း ဝါးဘူးဖော်သည့် ငါးများပင် လေးပိဿာမကရ  
ထားသဖြင့် စံဖော်လွှန်ပျော်မြှေးလျက်ရှိတော့သည်။ ငါးမြွှေထိုးက  
လည်း စွေးကောင်းရသည် မဟုတ်လား။

စံဖော်သည် မိခင်မှုဆိုးမကြီးနှင့်အတူနေကာ အလုပ်ကိုခါချိုး  
၍ လုပ်တတ်၏။ အသောက်အစား အပျော်အပါးမရှိ၊ လောင်း  
ကစားကို စိတ်မဝင်စား၊ လုမှုနှင့်လက်ထပ်ဖို့ ရည်ရွေးပြီးသည့်အချိန်မှ

စ၍ အလုပ်ကို ယခင်ကထက် နှစ်ဆကြီးစား၍ ရသမျက်ကို ကျစ်ကျစ်  
ပါအောင် စုဆောင်းလေသည်။ ယနေ့လည်း လုမှုနှင့် ဘဝသစ်  
တစ်ခုထူထောင်ရန် ချိန်းဆိုထားပြီးခါမှ ချုံဖော်ရန်ရက်ကလည်း  
စွဲပြီ။ အိမ်ထောင်ဦးစီးမှာ ငွေကလည်း လိုမှာအမှန်ဖြစ်သဖြင့်  
ငွေ့ငွေ့ငွေ့ကလေးလည်း ရစေရန်ရည်ရွယ်ချက်ဖြင့် ကိုအောင်ရှိန်း  
ကို လူကူးခေါ်ပြီး သန်းခေါင်မတိုင်ခင်ကတည်းက ချုံဖော်နေကြခြင်း  
ဖြစ်တော့၏။

သူ၏ချုပ်တွင် ဝါးဘူးတွေ ဆယ်ဘူးချုထားသည်ဖြစ်၍ ယနေ့အဖို့  
တွေက်ခြေကိုက်နေပြီ။ လောဘအောကပ်၍ ရေထဲငုပ်လိုက်၊ ဝါးဘူး  
များဖော်လိုက် လုပ်လာခဲ့သည်မှာ ရေကြခြင်းပုပ်တန်၍၍ ရေအီလာ  
ခေါ်ပြီ။ “ဟေ့ကောင် စံဖော် . . . ရေးပြန်လည်တော့မယ်က္ဗာ။” တက်  
တော့ ယင်းချုပ်တွေလည်း ဖြုတ်ရှုံးမယ်လေ တော်ကြာ” ပြော  
လက်စ စကားများကိုရပ်၍ ချုပ်တွေလည်ကာထားသော ယင်းချုပ်  
များကို လျောပေါ်မှုပင် နှုန်းနှုန်းဖြုတ်လျက်ရှိသည်။

ယင်းချုပ်တွေချုပ်နှင့် တစ်ချုပ်ကို စွဲစွဲစေပို့ရှိပြီး၊ ငါး ပုစွ်  
တိုးမထွက်နိုင်စေရန် ဝါးကနော်တံ့တိုး သုံး၍လည်းကောင်း၊  
နှုံးများဖြင့်ချည်၍လည်းကောင်း တွေ့ယ်ဆက်ထားလေရာ  
ကိုအောင်ရှိန်းတစ်ယောက်တည်း လျောပေါ်မှ နှုတ်၍မရနိုင်၊ စံဖော်  
ရေထဲငုပ်၍ ဖြုတ်ပေးနေရသေး၏။

သရွာတ်မြိုက်ချောင်းများဘက်ခံသို့ မြစ်မကြီးခံမှ တက်ရေများ  
တအိုအို တိုး၍တိုး၍ ဝင်လာနေပြီ။ ပေဒါပင်များ၊ ဒိုက်များ၊ မှော်

များ၊ ကန္စစွဲနှင့်နွယ်ရုံများပါ တစ္ဆူတရုံးကြီး ရေတက်နှင့်အတူ  
တိုးဝင်နေဖြီ။ ထိုအခိုက်မှာ ခပ်ဝေးဝေးဘုန်းကြီးကျောင်းဆီမှ  
အုန်းမောင်းခေါက်သံများ ကြားနေဖြီ။



အလျားတစ်ဆယ့်သုံးတောင် ဝမ်းအကျယ်နှစ်ထောင့်တစ်ထွား  
ခန့်ချိသော တောင်ပိန်းသားကို စပ်ထားသည့် စံဖေတို့ခတ်လျေား  
ကလေးသည် တရွေ့ရွှေဖြင့် ချောင်းဝဘက်သို့ ခတ်လာခဲ့ဖြီ။  
ချောင်းဝဆီမှ အုပ်လိုက်ဖွဲ့ကာ မျောလာကြသော ဖေဒါပင်များ၊  
ဒိုက်ပုံများကြောင့် ခရီးမတွင်လှ၊ ကိုအောင်ရှိန်းက ပုံမှုခတ်နေဖြီး  
စံဖေကတော့ လျေားတွင် ပက်လက်လျှန်၍ အမောဖြေရှင်းလိုက်ပါ  
လာခဲ့သည်။ တစ်ချိန်လုံး ရေထဲမှာ ငုပ်လိုက်ပေါ်လိုက်နှင့် စံဖေ  
အတော်မောခဲ့လေသည်။ သို့သော် ချောင်းဝတွင် စောင့်မျှော်နေ  
မည့် လှမှုံးမျက်နှာကလေးကို မြင်ယောင်ရင်း သူမျက်နှာ ပြုးဖြဖြ  
ကြီး ဖြစ်နေသည်ကို မျှောင်ထဲမှုံး ကိုအောင်ရှိန်း မမြင်နှင့်ပါ။

မြို့ကလေးဘက်သို့ ခတ်လျေားများ လက်လျော်လျေားဖြင့်  
လျှော်ခတ်လာကြသော ဘဝင်းသမား၊ ချံသမား၊ မြို့ထောင်သမား၊  
ကွန်သမားများ တစ်စင်းပြီးတစ်စင်း လှမှုံးတို့ ရွေးကောက်လျေား  
ကလေးကို ကျော်ဖြတ်၍ သွားနေကြဖြီ။ တချို့က မြို့ကလေးအထိ  
သွား၍ ရောင်းချုပ်၊ တချို့ကတော့ ခရီးလှမ်းသေးသည့် မြို့  
ကလေးဆီသို့ မသွားချင်၊ လမ်းတွင်တွေ့ရာတတ်သည့် ရွေးကောက်

လျေားတွင် ပေါက်စွေးထက် အနည်းငယ်လျှေ့၍ ရောင်းချကာ  
မိမိတို့ရာကလေးများဆီ ပြန်ကာ အနားယူချင်နေကြဖြီ။

“အစ်မ ဘာစောင့်နေတာလဲဟာ၊ အခုထက်ထိ ငါး၊ ပုစ္န်  
တစ်ကောင်မှုလည်း မဝယ်သေးဘူး။ ငါးလျော့တွေတောင် တော်တော်  
လွှတ်ကုန်ဖြီ”

လျော့ပုံမှုပါလာသော ညီမဖြစ်သူက သတိပေးသော်လည်း  
လှမှုံးကမလှုပ်၊ တကယ်တော့ ယနေ့နှစ်က် လှမှုံး သရွှေ့ပြိုက်  
ချောင်းဝတွင် လာစောင့်နေသည်မှာ ရွေးကောက်ရန်မဟုတ်၊ စံဖေ  
ကို စောင့်နေခြင်းသာ ဖြစ်၏။

“ကိုစံဖေကလဲနေ၍ သေသေချာချာ ချိန်းထားပါရက်နဲ့  
အခုထက်ထိလဲ ပေါ်မလာသေးဘူး”

တစ်ကိုယ်တည်း တိုးတိုးရေရွှေ့ကာ စံဖေလာမည့် ချောင်းဝ<sup>၁</sup>  
ဘက်ဆီသို့သာ ငေးလျှော်ရှိသည်။

အရှေ့ဘက် မြစ်ပြင်တစ်ကြာတွင် ရောင်နီကလေးများ စို့၍  
စို့၍ လာနေဖြီ၊ မြစ်ချောင်းတို့ထဲ့စံ ရေဂွေ့မြှုမှန်တို့ ကာဆီးနေ၍  
သာ လင်းရိပ်မလာနိုင်သေးခြင်း ဖြစ်သည်။ အကယ်၍သာ စံဖေ  
တစ်ယောက် ရောက်မလာပါက ဘယ်လိုလုပ်မလဲဟု တွေးရင်း  
လှမှုံးရှင်ထဲမှာ အပူလုံးကြီးဆို၍ နေသဖြင့် ညီမဖြစ်သူကို စကား  
မပြန်နိုင်။

ရွေးကောက်ရန် အမေတုတ်ပေးထားသော ပိုက်ဆုံးအိတ်ကို  
ခေါင်းအုံးပေါ်တွင် ထားရစ်ခဲ့သည်ကို ဖိုးလင်းလျှင် အမ တွေ့

လိမ့်မည်။ အကြိုး လုံချည် ပ်ပဲတ်လတ်ကလေးများထဲမှ သုံးထည်စီထပ်၍ ဝတ်လာခဲ့တာလည်း အမေသိလိမ့်မည်။ အိမ်ကိုပြန်၍ ဘယ်လိုမျက်နှာပြုရပါမည်နည်း။

လူမှု သက်ပြင်းတစ်ချက်ကိုချရင်း ချောင်းဝဘက်ဆီသို့ မျှော်လင့်ခြင်းများစွာဖြင့် ကြည့်လိုက်သည်။ ဟောတွေနေရပြီ။ ရေပန်းကလေးတွေ ဖြာထွက်လာအောင် အားစိုက်၍ ခတ်လာသော လျေကလေးတစ်စင်း ရေဇွှေမြှေမျှေးကြားမှာ တရွေ့ရွှေနှင့် နီးလာပြီ။

အလို လျေပဲ့မှ ခတ်တက်ခတ်လာသူက ကိုစံဖော်လည်း မဟုတ်ပါလား။ ထိုစဉ်မှာပင်

“ဟိုရှေ့က လူမှုတို့လျေလားဟေ့”

ကိုအောင်ရှိန်းမေးရင်း လျေချင်းဝင်ကပ်သည်။ လူမှုပြန်မဖြေလိုက်နိုင်မှာပင် လျော့ဦးတွင် ပက်လက်လှန်၍ အိပ်လိုက်လာသူစံဖေကို တွေ့လိုက်ရ၍-

“အလို ကိုစံဖေပါလား ဒါလောက်အရေးကြီးတဲ့အချိန်မှာ သူမှို အိပ်ပျော်နိုင်ပါပေရဲ့”

အပြစ်တင်ရင်း မြစ်ရေဖြင့် ပက်၍ နီးလိုက်သည်။

စံဖေက မလူပ်၊ လူမှု စိတ်မရှည်စွာ လူပ်နီးပြန်၏။ မရာ။ အသားတွေကလည်း အေးစက်လိုပါလား။ နီးရင်းလှပ်ရင်း လူမှု မသက်ဘေး။

“အစ်ကိုအောင်ရှိန်း . . . ကိုစံဖေ ဘာဖြစ်တာလဲဟင် ဘာဖြစ်တာလဲ”ဟု ဋီသံပါကြီးဖြင့် မေးသည်။

“င့်စိတ်ထင်တော့ ဂျုပ်ထိလာတယ် ထင်တာပဲ အစကတော့ အိပ်ရေးပျက်တာရယ်၊ ပင်ပန်းတာရယ်ပေါင်းပြီး အိပ်ပျော်နေတယ် ထင်တာ၊ ချောင်းဝရောက်ခါနီးမှ နီးကြည့်လိုက်တော့မှ မရလို တစ်ခုခုဖြစ်ပြီဆိုတာ သိတာ၊ ရေတက်ဦးရေပြန်လည်ချိန်မှာ ဂျပ်တွေ မြှားတတ်တာ နင်လဲ အသိသားပဲ။ ဂျပ်အစွဲယွဲ ထိမိရင် အခြားမြေတွေ အကိုက်ခံရသလို ချက်ချင်းမသိဘူးဟာ။ တဖြည့်းဖြည့်း အိပ်ချင်တယ်၊ အိပ်ချင်တယ်နဲ့ မျက်လုံးမဖွင့်တော့တာ။ ဝါးဘူးတွေ ဖော်ပြီးချိန်၊ ဝါးယင်းတွေ ပြန်နှစ်ချိန်မှာ မြစ်မကြီးဆီက ရေပြန်တက်နေပြီလေ၊ နင့်ကို ခိုးပြေးမယ့် သည်ကနေ့မှာ ချံဖော်တာရော ဝါးဘူးတွေကရော၊ ဝါးတွေ၊ ပုံစွန်တွေ အများကြီးရလို ပျော်နေလိုက်တာဟာ” ပြောရင်းပြောရင်း ဆိုနင့်လာပြီး အသံတိမ်၍တိမ်၍ သွားသည်။

“သည်လိုနေလို့ ဘယ်ဖြစ်မလဲ အစ်ကိုအောင်ရှိန်းရဲ့၊ မြို့က ဆေးရုံမြန်မြန်သွားရမှာပေါ့။ မြန်မြန်ခတ်ပါတော် မြန်မြန်”

ပြောပြောဆိုဆို စံဖေတို့လျေပေါ်သို့ ခုန်တက်လိုက်ပြီး သတိလစ်နေသော စံဖေ၏ခေါင်းကို အသာပွဲ၍ ပေါင်ပေါ်တင်သည်။

“ကိုစံဖေ ကိုစံဖေ လူမှုခေါ်နေတယ်လေ၊ ထူးစမ်းပါတော့၊ ထူးစမ်းပါ”

ဟူလည်း တတ္ထတွေတ်ရေရှုတ်နေသေး၏။ ရေတွင် နှစ်၍ နှစ်၍ အားပါပါခတ်လိုက်သောကြောင့် လျေကလေးသည် နှင်းမှု တို့ပိုက်ဆီးစွာကျနေသော မြစ်ရေပြင်ကို အရှိန်နှင့်ထိုးခွဲကာ တရာပ် ရိပ် ပြေးလျက်ရှိ၏။ မြောက်ပြန်လေနှင့်ရောကာ လွင့်ပါလာသော နှင်းမှုရေရွှေတို့သည် လူမှုံးရင်ကို အေးမြှုအာင် မတတ်နိုင်ခဲ့။

“ကိုစံဖေ တော်မသေရဘူးနော်၊ မသေပါနဲ့ဘီး ကိုစံဖေရယ် ကျပ်သည်ကနဲ့ အိမ်က အပြီးထွက်လာခဲ့တာ။ တော်နဲ့တစ်သက် လုံး အတူနေမလို ကိုစံဖော့ သိရဲ့လား။ တော်မရှိရင် ကျပ်ဘယ်လို လုပ်မလဲ၊ ကိုစံဖေ နှစ်ကောင်းနတ်မြတ်များ ကယ်တော်မူကြပါ။ ဘုရားမလို ကိုစံဖေ မသေပါနဲ့ ဘုရား”

ဝေဝါးသော နှင်းမှုန် တို့သည် မြစ်ပြင်တစ်ကြောတွင် သောသောအုပ်အုပ် ကျဆင်းနေဆဲ ဖြစ်သည်။ လူမှုံးတို့ ခတ်လျေ ကလေးသည် ဖြုံးကလေးက ဆေးရုံဆီသို့ ဦးတည်ကာ အရှိန်နှင့် ပြေးလျက်ရှိသည်။ လူမှုံး၏ ဆုတောင်းသံများက မြစ်ယံတစ်ကြာ တွင် လွင့်ပုံးမျောလျက်။ . . .

⌘ ⌘ ⌘

## ဇင်းဇွဲ့

ကောင်းကင်ပေါ် မေ့ကြည့်လိုက်တော့ နေတောင်အတော် စောင်းနေပြီ။ အိမ်ရှုံးမီးဖို့သေးရှိ ခွက်ငါးဆယ်ဝင် စဉ်အုံးကလေး ထဲကရေကို ဒန်ဖလားနှင့်ခပ်ပြီး မျက်နှာသစ်၏။

မနေ့က ကိုးကျုန်း ကိုးကျင်း လျှောက်သွားထားသဖြင့် တစ်ကိုယ်လုံး ကိုင်ရှိက်ထားသလို ကိုယ်လက်တွေ နာကျင်လျက် ရှိ၏။ ထို့ကြောင့် နေ့ခုံးက ကျောခင်းလိုက်တာနှင့် အိပ်ပျော်သွား ခဲ့တာ ဖြစ်၏။ ခွက်ထဲက လက်ကျုန်ကလေးကို ဘူးစင်ပင်ခြေသို့ လှမ်းချုပ်ပက်လိုက်သည်။ ထိုအခါ မျက်စိအစုံက ဘူးစင်ခြေရင်းတွေင မောက်ထားသော လူတစ်ဖက်စာမက စဉ်အင်တုံးကြီးဆီ ရောက်၏။

“ရော် မေ့တတ်လိုက်များ လွန်ရောဟ” ဟု ရေရှုတိမိသည်။ သည်ညနေတော့ စဉ် အင်တုံးအောက်က အကောင်ကြီးကို ဟင်းလုပ်ရမယ်ဟု စိတ်ကူးပြီး အင်တုံးကို ဆွဲလှန်လိုက်သည်။ “ဟာ” ခန်ဖြစ်အောင် အုံးသွားရ၏။ ဘာမှမရှိ ဘယ်ရောက်သွားပါလိမ့်။

“ဖွားခင်း . . . ဖွားခင်း” လှမ်းအော်သည်။ ထူးသံမကြားရာ။ သည်မိန်းမ ဘယ်သွားနေပါလိမ့်။ အိမ်ကလေး၏ ဘေးဘယ်ညာသို့

ကြည့်၏။ အိမ်နောက်ဘက်ရှိ ဆူးပုပ်၊ ကင်ပွန်း၊ ခွေးတောက်၊ ဒန် သလွန်ပင်တွေဘက်သို့ ရှာတဲ့။ မရှိ။ “ဖွားခင်ရေး။။ အေး။။ ဖွားခင် ဘယ်သွားနေလဲဟ” ထပ်အော်ကြည့်၏။ အကြောင်းမထူး၊ ထို့ကြောင့် အိမ်ရှေ့ရှိ အုန်းတုံး ရောဆင်းတံ့တားဆီ ထွက်လာခဲ့၏။ အလို့။။ အိမ်က လျေကလေးလည်း မရှိတွေ့ပါလား။

(၂)

တမြိုင် မနေ့တုန်းက ဖိုးစံခင် ကွမ်းသီးချောင်းဖျားမှာ ငါးရှုံး သွားထိုးရင်း ဟင်းကောင်းကျွေးကောင်း ရလာခဲ့၏။ သူအလွန် ကြိုက်သော ဟင်းစားဖြစ်၍ ဘယ်သူတို့မှ အသိမပေးဘဲ စဉ်အင်တု ကြီးနှင့် မူးကိုယ်ထားဖိုးထားခဲ့ခြင်း ဖြစ်၏။

အခုလိုရာသီ တမဲတွေ၊ အိုင်တွေ၊ ရှိုးချောင်းတွေမှာ ရေခန်း ခြောက်စ၊ ရှီးနှီးတွေ အပေါ်ရည်တင်းစ၊ ပုဂ္ဂိုက္ခ ကုန်းကန်စွန်းပင် ကလေးတွေ အညွှန်လူခါစ၊ ပေါက်ပင်တွေ ကသစ်တွေ ပန်းနိုဒ် ပန်ဆင်စ အချိန်သည် ငါးရှုံးတွေ နံ့ထဲ၊ နှုန်းထဲ တိုးဝင်ခို့အောင်းသည့်အချိန်ဖြစ်လေ၏။

ထိုသို့သော ငါးရှုံးတို့ကို ရှာဖွေယူရန် အတွက် သုံးမူးလုံး သံချောင်းနှစ်တောင်ခန့်ကို ပန်းပဲဖို့မှာအပ်ပြီး၊ အဖျားတွင် နှစ်ခွဲကာ ငါးရှုံးထိုးမိန်းလုပ်ထားကြရသည်။ အရိုးတပ်ထားသော ထို ငါးရှုံးထိုးမိန်းနှင့် ရှိုးစပ် တမဲစပ်၊ အိုင်စပ်၊ ရေစပ်စပ်၊ မြေတပ်ထပ် တစ်ခွင့် တွေ့ကြည့်ရှိ၏။

မြေအောက်ထဲအောင်းနေသော ငါးရှုံးကို ထိုးမိပါက ရှုန်း၍ ကန်၍ တွန်း၍ လိမ်၍ နေသည်ကို လက်ကသိ၏။ တစ်ခါတစ်ရုတွင် သိသီသာသာ မရှုန်းဘဲ ပြီးခဲ့ ပေခံနေတတ်သော်လည်း တခြား သူများကို ရေလည်အောင် မရှုံးပြန့်ဝိုင်သော်ပြားလည်း နှစ်ရှည် လများ၊ လုပ်ကိုင်ရှာဖွေစားလာခဲ့သော တံ့တို့၏သမ္မအရာ အတွေ့၊ အကြုံအရ နံ့ထဲမှာ ဘာကောင်ကို ထိုးမိနေသည်ကို သိကြပါ၏။

မြေအောက် နံ့ထဲကအကောင် ရှုန်းမထွက်နိုင်အောင် မှိုန်းရိုး ကို တစ်ဖက်က ဖိုးထားပြီး လက်တစ်ဖက်က နံ့ထဲနှိုက်၍ စမ်းကာ ဖော်ယူလိုက်လျှင် တစ်ကောင်တစ်ကောင်လျှင် အစိတ်သား၊ သုံး ဆယ်သားခန့်ရှိုးသော မြေအောင်းငါးရှုံး ဆူဆူပြီး တွေ့ရပါပြီ။

(၃)

ဖိုးစံခင် ငါးရှုံးနှစ်ကောင် ရပြီးချိန်မှာတော့ တင့်င့်၊ တကိုင်းကိုင်း လျောက်ရင်း တစ်ပုံစွဲပုံးနေရသဖြင့် ခါးကလည်း ညားလုံးလူကလည်းမောပြီ။ ထို့ကြောင့် တမဲစပ်မှာ ပေါက်နေသော ညံပင် ကလေး၏ ကျိုးကျွေးကျွေးအရိပ်မှာ ဖင်ချုထိုင်ကာ အမောဖြေရင်း ဆေးလိပ်မီးညီမည်ကြံ့ကာ လက်ထဲကမြိုန်းကို သဘေးနားရှိ ပေဒါပင် အခြားကိုအဆွေးတွေအကြား စွပ်ခနဲ့ ထိုးစိုက်ထားလိုက်သည်။

နားရှုံးက ဆေးလိပ်တိုကို ဖြေတ်ပြီး မီးညီရန် ပြင်၏။ ထိုအချိန်မှာပင် သူအကြည့်က ထိုးစိုက်ထားသော မှိုန်းရှိုးပေါ်ရောက်၏။ “အလို့။။ မှိုန်းရှိုးကြီးလုပ်နေပါလား” အုံသွေ့

ဆက်၍ ကြည့်နေမိသည်။ မိန့်စီးလူပ်နေတာက သွက်သွက်ခါခါ မဟုတ်၊ အသာကလေးအပေါ်ကို ကြွတက်လာလိုက် ပြန်၍ နိမ့် ကျသွားလိုက်နှင့်ပါလား။

ဖိုးစံခင် မျက်မှာ်ငြီးကုပ်၍ ကြည့်ရင်း စဉ်းစားနေသည်မှာ အကြာဖြီး။

ပြီးတော့မှ ခေါင်းမော့ပြီး အားရပါးရ ရယ်ချလိုက်သံသည် ကွဲမ်းသီးချောင်းဖျား တော့အုပ်ကို ကျော်ဖြတ်ပြီး လယ်ကွဲ့ပြင်အနဲ့ တိုးဝင်ကာ သောသောအုပ်အုပ် ပုံးနှံသွားတော့၏။

ဟူတ်သည် ဖိုးစံခင်တစ်ယောက် မပျော်ခံနိုင်ရှိုးလား။ သူစိုက် ချလိုက်သော မိန့်စီးသွားသည် မြေအောက် တစ်ထွာခန့်၊ တောင် ဆုပ်ခန်းအနက်မှာ ခိုအောင်းပုန်းလျှိုးနေသော မြေအောင်း သတ္တဝါ တစ်ကောင်ကိုမှ ကြံးကြံးဖန်ဖန်သွား၍ ထိုးမိနေပါပြီ။ ထိုသတ္တဝါ ကောင်ကို တမင်တကာလိုချင်လွန်း၍ လိုက်ရှာလျှင်တောင် လွယ် လွယ်ကူကူ မတွေ့နိုင်၊ ယခုတော့လည်း တိုက်ဆိုင်လွှာ့။

ပိုပြီး သေချာစေရန် မိန့်စီးကို နှစ်၍ နောက်တစ်ချက်၊ ထိုနေရာကိုပင် အားနှင့် စိုက်ချလိုက်သည်။ “ဂုတ်” ခနဲ့ အသံကြီး ကြားလိုက်ပြီး၊ မြေအောက်က သတ္တဝါ၏လှုပ်ရှားမှုကို လက်က ခံစားလိုက်ရလေ၏။

ထိုကြောင့် ကြာကြာမဆိုင်းဘဲ သစ်ရွက်ဆွေး၊ ပေဒါဆွေး ဒိုက်ဖတ်ဆွေးတို့ကို လက်ဖြင့် ယက်၍ဖယ်လိုက်သည်။ . . . “အောင်မလေး အင်းရှောလိုကြီးပါလားဟော”၊ ဝါရွှေရွှေ နက်ကျော်

ကျောအဆင်းနှင့် နွေ့ခိုလိပ်ကြီးတစ်ကောင်ကို ရလိုက်ပြီ။ အင်းရှော လိပ်ကြီးကို မြေပေါ် ပစ်တင်လိုက်တော့၊ မြေအောက်အမြောင်ထဲ မှာ ဘယ်လောက်ကြာကြာ ခိုအောင်းနေသည်မသိ စူးရှုလင်းလက် သော နောက်အလင်းရောင်ကို မကြည့်နိုင် မျက်စိကလေး ပေကလပ် ပေကလပ်လုပ်ကာ အမြေတစ်း ကိုယ့်ဘက်သာ ကိုယ်ယက်တတ် သော လိပ်မျိုးပါပီ၊ မြေသားမွှေမွှေတွေကို သူ့ပိုက်အောက်သို့ အတင်း ယက်၍ သွင်းနေတော့၏။

တစ်မိုးတွင်းလုံး ချိုးချောင်းတမံတို့တွင် ပျော်မြှုံးကာ ပေါ်များ လှသည့် အစာတွေကို စားချင်တိုင်းစား၍ ကြီးချင်တိုင်း ကြီးနေ သည့်လိပ်ကြီးသည် မိုးကုန်ကတည်းက တမံစပ်မြေမွှေမှာထဲ တိုးဝင် ကာ တစ်နွေး၊ တစ်ဆောင်း ခိုအောင်းအနားယူနေပြီး၊ လာမည့် မိုးဦးတွင် ကွဲ့ပြင်သို့ထွက်ကာ ပျော်ရွှေ့မြှုံးထူးရန် စောင့်ဆိုင်း နေခြင်းပေတည်း။

ဖိုးစံခဲ့တစ်ယောက် အလွန်ကံကောင်း၍ သာ ဒါလောက်ကြီး သော လိပ်ကြီးရလာခြင်းဖြစ်၏။

တော့သားမှုန်သမျှ လိပ်သားကို မကြိုက်သူမရှိ မကြိုက်သူ ရှိသည်ဆိုအံ့၊ ထိုသူသည် လိပ်သားမစားဖူးသူသာ ဖြစ်လိမ့်မည်။ စပါးလင်၊ ချင်း၊ ကြက်သွန်နှင့် ထောင်း၍ ဆီပြန်နေအောင် ချက်ထားသော လိပ်သားဟင်းသည် တော့သားတွေအတွက်တော့ နတ်သူ့ဒုပင်။

ထိလိပ်ကြီးကို ဖမ်းလာပြီး၊ မနေ့က မီးဖိုဘေး မြေပြင်တွင် ချထားသော အပေါ်မှစ၍အင်တံကြီးနှင့် မောက်အုပ်ထားခဲ့၏။ ယနေ့ချက်စားမည်ကြံ၍ လုန်ကြည့်တော့မှ မရှိတော့မှန်းသိရ၏။ လိပ်ဆိုသည့် အမျိုးက ယခုလိုမြေပြင်ပေါ်ချ၍ တစ်ခုခုနှင့်အုပ်ထား လျှင် ဘယ်မှမပြေးဘဲ လေးငါးခြားက်လထား၍လည်းရ၏။ ဓကန္တ သည်မိန်းမ လက်ချက်ပဲဖြစ်လိမ့်မည်။

သူသားကြီး အိမ်ကိုသွားပိုတာ ဖြစ်နိုင်သည်။ ဖိုးစံခင်တို့ လင်မယားတွင် သားတစ်ယောက် သမီးတစ်ယောက်သာရှိ၏။ သူတို့လည်း သူတို့မိသားစုတွေနှင့် တစ်ဖက်ကမ်း ရွာတန်းရည်ကြီး ထဲမှာ နေကြ၏။ ရရစားစား တံငါများသာ ဖြစ်သဖြင့် မိဘများကို ထောက်ထောက်ပုံပုံ မပြုနိုင်ကြ၊ သမီးကလေးကတော့ လိမ္မာလှ၏။ သမက်ကလေးက သဘောကောင်းလေသဖြင့် ဖိုးစံခင်တို့ စိတ်ချမ်းသာရ၏။

သားကြီးကလည်း လိမ္မာပါ၏။ မိဘကို သိတတ်ရှိသေတတ်သူ ဖြစ်၏။ သို့သော် သူရထားသော မိန်းမကမူ ရှင်းစိုင်းလွန်းလှ၏။ သူမှို သူဖူ သူခွေမျိုးတွေကလွှဲလျှင် ယောက်ဗျားသက်က မိဘခွေမျိုး တွေကို မောက်မာရှိုင်းစိုင်းစွာ ဆက်ဆံတတ်၏။ ပေးဖို့ကမ်းဖို့ဆိုတာ ဝေးလို့ အရေးပင်မလုပ်။ အေးလေ ဒါဟာ ငါတို့ကံပဲထင်ပါရဲ့ဟု ဖိုးစံခင်တို့ လင်မယားက ကံကိုသာ ပုံချို့ဗြို့ စိတ်ဖြေကြ၏။

လိပ်သားမစားရလည်း ကိစ္စမရှိပါဘူးလေဟု တွေးပြီး လက်မခန့်ငါးရုံးကလေးနှစ်ကောင်ကို မီးဖိုထဲထည့်ကာ ပြားများဖြင့် ဖုံး

ထားလိုက်သည်။ ငါးပါရည်ဖျော်သောအခါ ထိုငါးရုံးလုံး မီးဖုတ်ကလေးကို အသားတွေထွင်၍ ထည့်လျင် အလွန်ချို့သည် မဟုတ်လား။

အုတ်ခဲ သုံးလုံးကို ဖို့ခုံလောက်လုပ်ကာ တည်ထားသော ငါးပါရည်အိုး ဆွဲပွဲကြလာသောအခါ နှစ်းမှုန်ကလေး နှီးတစ်ကော်စာ ထည့်ပြီး မီးဖိုဘေးချကာ နှပ်ထားလိုက်၏။ ဒုန်အိုးဖုံးဟောင်းကလေးကို မီးဖိုပေါ်တင်၍ မိုးမျှော်ငရှတ် လက်တစ်ဆုပ်လောက်ထည့်ပြီး လျှော်လိုက်သည်။ နံနက်ကကျော်သော ငါးဖောင်ရိုးအိုးကပ်ကလေးနှင့် ကင်ပွန်းချုပ် ရည်ကျော်လေးချက်၊ မိုးမျှော်ငရှတ်သီး တောင်းကလေးနှင့်ဆိုလျှင် ထမင်းမြှိုင်ပါလိမ့်မည်။ တို့စရာကတော့ ဝေးဝေးလံလံ ရွှာစရာမလို့။ ဘူးကျွော်သီးကလေးတွေကို ထက်ခြမ်းခဲ့၍ ပြုတ်လိုက်လျှင်ရပြီ။

ညနေစောင်းတော့မည်။ နေလုံးက ချောင်းကလေး တစ်ဖက်ရှိ တော့တန်းအုပ်အုပ်ကလေးမှာ မေးတင်နေပြီ၊ ခုံတစ်လောနီးဖြစ်သူ ကျွန်းမာရေးမကောင်းလှ အိပ်ရာပေါ်လဲနေတာ မဟုတ်ပေမယ့် အစာသိပ်မဝင်၊ သူစားချင်တာကို ရွာဖွေကျွေးပေမယ့်ဟုတ်တိပတ်တိမစား၊ အနီးဖြစ်သူကို စိတ်မချသဖြင့် ဖိုးစံခင်တစ်ယောက် မြစ်ထဲချောင်းထဲ မထွက်ဖြစ်တာ သုံးလေးရက်ရှိပြီ။

မြစ်ကွွဲကြီးက ဝဲဆိုင်မှာ ငါးတွေအုပ်တွေ အတော်မြှေးနေသည်ဟု ကိုရွှေဖောင်က မနေ့ကပင် ဝင်ပြောသွားခဲ့သေးသည်။ သိုဖြစ်၍ သည်ကနေ့ညာ ငါးတွေသွားမှုံးမည်ဟု ကြံထားသည်။

တငါဆိတိင်း ငါးထွေမများတတ်၊ အထာသိမြှို့ စိတ်ရှည်ဖို့ လိုအပ်သည်။ ဖိုးစံခိုင်ကတော့ ငါးထွေမများသည့်နေရာတွင် နံပါတ်တစ်ဖြစ်၏။ ငါးထွေရလိုကတော့ မီးမြိုက်ကာ ချဉ်ရေချက်ကလေး ချက်ကျွေးလိုက်ရလျှင် အနီးဖြစ်သူ ခံတွင်းတွေ့သွားနိုင်သည်။ ပြီးတော့ ရွေးသံးကလေးလည်း ရှိုးမည်မဟုတ်လား။

ထိုကြောင့် ဖိုးစံခိုင်တစ်ယောက် နံနက်ကတည်းက ငါးထွေမများရန် အားလုံးပြင်ဆင်ထားခဲ့ပါ၏။ မြစ်ကွွဲကြီးကို ရောက်တော့ ညရှစ်နာရီခန့်ရှိနေပြီ၊ တစ်တောင်ဆုံးကျွဲ့လျက်ရှိသော မြစ်ကြီးဆီက ရွှေ့ယ်ရေစောင်းတွေ တွေ့နှုန်းတိုက်သံ တဟဲဟဲကြားနေရပြီ။ အထက်ဘက်ဆီမှ အင်နှင့်အားနှင့် ထိုးဆင်းလာသော ရွှေ့ယ်ရေလုံးတို့သည် ဆတ်ခနဲ့ ကွွဲကောက်သွားသော မြစ်ကြောင်း အတိုင်း ကွဲ့၍ ပိုက်၍ မစီး၊ ရွှေ့တည့်တည့်က မြစ်ကမ်းပါးကြီးကို ဝင်ဆောင့်သည်။ ပြီးတော့မှ အရှိန်နှင့်လည်ထွက်ကာ မြစ်ကြောင်း အတိုင်းဆက်၍ စီးသည်။ လေစောင်းထက်ရေစောင်းက ပို၍ ထက်သည်ဖြစ်လေရကား၊ ရေကြောင်းဝင်ဆောင့်ခြင်း ခံရသော မြစ်ကမ်းပါးကြီးသည် တဖြည်းဖြည်း ပြု၍ပြု၍ ပုံးပုံးပုံးပုံးပါးပြီ။

ကမ်းပါးပေါ်ရှိ သစ်ကြီးဝါးကြီးများလည်း မခံနိုင်။ ရေစီးရေ စွယ်ဒဏ်ကြောင့် မြစ်တွင်းသို့ ထိုးဆင်းကုန်ကြပြီ၊ ထိုကြောင့် ထိုးမြစ်ကွွဲတွင် ချာလည်လှည့်နေသော ပဲကြီးဖြစ်နေတော့၏။ ပဲအောက်ခြေတွင် သစ်ပင်မြစ်ဆုံးများ ငုတ်၊ တံစွားတို့ ပေါ်များလှသည်။ ရေစွဲနှင့်ရေဆန် မောပါလာသော ခွေးသေကောင် ကြောင်သေကောင်

ကြောင်သေကောင်မှုအ ဓန်လက်၊ အုန်းလက်၊ ငှက်ပျောတုံး ပိုက်သရောပုံတွေ စုပုံနေတတ်ကြ၏။ ရေကလည်း နက်လှသဖြင့် ကွန်သမား၊ ပိုက်သမားတို့ အနားပင်မသီကြ၊ ထိုအခါ ငါးမျိုးစုံတို့ မြှေးထူးပျောပါးနေကြသည်မှာ စင်စစ်တော့မဆန်းလှ။

ထိုမြစ်ကွွဲတဲ့တွင် ငါးထွေတွေ မြှေးနေသည်ဆိုတာ ဖြစ်နိုင်ပါ၏။ သိဖြစ်၍ ငါးထွေတို့ကြိုက်တတ်သော ကြက်အူ၊ ဘဲအူတွေ အပုပ်ခံ၍ အစာတပ်ထားသော ငါးများချိတ်ဆယ်စင်းနှင့် ဖိုးစံခိုင်လာခဲ့သည် မဟုတ်လော့။

လုဆယ်နာရီခန့်တွင် ရေကုန်ကျသွားပြီးလေပြီ။ ရေပြန်အတက်၊ ရေတက်ဦးကာလကို ဖိုးစံခိုင်တစ်ယောက် စောင့်နေခြင်းဖြစ်၏။ မကြာမိမှုပင် ဘုတ်အီသံတွေ၏ ကြားလာရပြီ။

ဖျိုးဖျူးနှုန်းရှိဝေနေသော လရောင်အောက်တွင် မြစ်ပြင်ကြီးသည် ငွေရောင်ပြားကြီး ဖြန့်ခင်းထားဘီသကဲ့သို့ ရှိ၏။ ရေကျစဉ်က ရေစီးရွှေ့ယ်ကြမ်းသလောက် ယခုလို ရေတက်ဦးမှာတော့ ည်င်သာပျော့ပျော်းသွားခဲ့ပြီ၊ မြစ်ရေသည် စီးသည်ဆိုရုံးကလေး တသွဲ့သွဲ့နှင့်။

လုံးပတ်က လူကြီးပေါင်လုံးခန့်၊ အရှည်က တစ်တောင်ခန့်၊ ညံဖော့ကြီးဆယ်လုံးတွင် ငါးများချိတ်တစ်စင်းစီ တပ်ထားသည်။ ထိုညံဖော့ကြီးတွေကိုလည်း တစ်လုံးနှင့်တစ်လုံး လက်သန်းခန့်နိုင်လွန်ကြီးနှင့် ဆက်ထားသေး၏။ ထိုငါးများပဒေသာတွဲကြီးသည် ရေစီးကလေးနှင့် အတူလိုက်ပါစီးမောပေါ်ကြသည်။

ထိုညံဖော်တွဲကြီး၏နောက်ဘက် လျှနှစ်ပြန်ခန်အကွာမှာတော့ ဖိုးစံခင်၏လျှောကလေးကပ်လျက်ပါလာနေသည်။ လျှေပေါ်မှာ တော့ ဖိုးစံခင်တစ်ယောက် ယူဝတီဆေးပေါ်လိပ်ကြီးကိုခဲ့ခဲ့၍ ရေပြင် ကို အကဲခတ်ရင်း ငါးပွဲက်သံကို နားစွင့်ရင်းပြီမပြီးလိုက်ပါလာသည်။

အသံထွက်မှာထိုး၍ လျှောကတက်ကိုပေါ်ပေါ်မှာ ကန်လန်ဖြတ် ချထားရ၏။ လျှေနံနှင့် လျှောကတက်ထိသံ၊ ရေကိုတက်နှင့် ယက်၍ လျှောကသံကို ရေထဲက ငါးတွေက သိကြ၏။

ရေပြီမ်စအချိန်ကတည်းက မြစ်ကွွဲကြီးအထက်ဘက်ကနေ မျှော်လျှော့တာ အခုံဆိုလျှင် ပဲတည့်တည့်နေရာရောက်တော့မည်။ ငါးပွဲက်သံကို မကြားရ။ ဆွဲဖို့ဆိုတာ ဝေလာတေး။ ငါးတွေတွေ ဘယ်ရောက်ကုန်ကြပြီနည်း။

“စိတ်ရှည်ရှည်ထားစမ်းပါ ဖိုးစံခင်ရာ ဒါမျိုးဆိုတာ စိတ်ရှည်ရတယ်ကွဲ” ဟု သူကိုယ်သူအားပေးသည်။ “ဝုနှံး”ခနဲ့ “ဝုနှံး”ခနဲ့ အသံတွေစကြားရတော့ လန့်တော်သွားသေး၏။ ပြီးမှ “ရွှေဟောပြောတာဟုတ်သဟ” ဟု တီးတိုးရေရှးတော်မှာပင် ထမင်းအိုး များဆူပွဲက်သလို သူရှေ့ရေပြင်ကြီးတစ်ခုလုံး အုံးအင်းထကာ ရေစက်ရေပေါက်တွေ လွှဲစဉ်ထွက်လာအောင် ငါးတွေအုပ်ကြီးဝင်၍ ဟပ်နေပြီ။

“ဟ . . ဟ ဆွဲပော့”အော်ရင်းလျှော့ဦးဆီ အမြန်သွားပြီး တန်းကြီးကိုစမ်းသည်။ သူလျှော့ဦးနှင့် ငါးများပဒေသာတွဲကြီး တွဲချည်ထားသည် မဟုတ်လား။ ရေအောက်က ငါးတွေအုပ်က ဆွဲဟပ်ပြီး ရှုန်း

သဖြင့် ဖော့တွေမြှုပ်ချည်ပေါ်ချည် ဖြစ်နေတော့၏။ ဝမ်းသာမှု အလုံးကြီးက ရင်ဝကိုဆောင့်၏။

မြစ်ကွွဲကြီးဆီကနေ ဖိုးစံခင်ပြန်လာချိန်မှာတော့ တစ်ရေကျလုံးလုံး ပုစ္စ်ပို့က်ဆွဲ၊ ကွန်ပစ်၊ တန်းချာ၊ ဘဝန်းပိတ် စသည့် ကိုယ်သနရာသနရာ နည်းမျိုးစံဖြင့် ဝမ်းစာရွာဖွေကြရသော ကိုတံ့ပါတိ၏။ အိမ်အပြန် မီးခွက်လေးတွေ တလက်လက် မြင်နေရပြီ။

လျှောမ်းထဲမှာ လူးလွန်ရင်းပါလာသော ငါးတွေကြီးတွေက ငါးကောင်တောင်မူပါလား၊ ကျောမည်းမည်း၊ ဝမ်းပို့က်ဖြူဖြူကြီးတွေနှင့် လူးရင်း၊ လွန်ရင်း လွှတ်လမ်းကို ရှာဖွေနေကြသည်။ နှစ်ပိဿာခန်းငါးတွေတစ်ကောင်က တစ်တောင်ခန့်သာမြင့်သော လျှေနံကို ကျော်တက်၍ မြစ်ထဲချွန်ချုရန် ကြံနေသဖြင့် လက်ရှိက်တုတ်နှင့် “ခွပ်” ခနဲ့ ဆုံးမပေးလိုက်ရသေး၏။

မကြာမီ ချောင်းဝကို လှမ်းမြင်နေရပြီ။ သားကြီးကို ငါးတွေ တစ်ကောင်လောက် ဟင်းစားဝင်ပေးမည် စိတ်ကူးသည်။ သားကြီးက အကြိုက်တွင် ဖအေနှင့်အတော်တူ၏။ လိပ်သား၊ ဟားသား၊ ငါးရှုံး ငါးတွေ အကုန်ကြိုက်၏။ တစ်ယောက်တည်းသော သားပြီးမို့သူအလွန် ချစ်၏။ သမီးကလေးကျတော့ရော သမီးတစ်ယောက်တည်းရှုံးတာမြို့ ချစ်တာပါပဲ။ သမီးလေးကိုလည်း တစ်ကောင်ပေါ့လေ။

သားကြီးအိမ်ရှေ့က ရေဆင်းတံတားကလေးမှာ အသာဝင်ကပ်လိုက်၏။ ဟော . . . သားကြီးလည်း ပြန်ရောက်နေပါရော

လား။ အိမ်ပေါ်မှာ မီးခွက်အလင်းရောင်တွေ့ရပြီး စကားပြောသံ  
တွေကိုလည်း ကြားနေရသေး၏။

မောင်ရီရိယံမှာပင် စောစောက လက်ရှိက်တူတ်နှင့် ဆုံးမ  
ထား၍ မလျေပိနိုင်တော့သော ငါးထွေနှစ်ပိဿာကောင်ကြီးကို အမြို့  
ကနေခွဲပြီး ရေဆင်းတံတားကလေးပေါ်တက်လာခဲ့၏။ ထိုစဉ်မှာ  
ပင် သားကြီး၏အသံကို စကြားရသည်။

“ဟေ့။ ဟေ့ မိန်းမ ပုဂ္ဂန်တုပ်လေးငါးကောင်လောက် ချွန်  
ထားခဲ့ကွာ့၊ အမ သိပ်နေမကောင်းဘူးလို ပြောသံကြားတယ်။  
အဲဒါ ဟင်းစားသွားပေးချင်လို”

သားကြီးက ကွန်ကျွေသမားဖြစ်၏။ ဟူတ်သည် ကွန်ကျွေသမား  
တွေက မြစ်ရေနက်နက်မှာ ကွန်ပစ်လေ့ရှိသဖြင့် မိသော ငါး ပုဂ္ဂန်  
တွေက ငါးကြီးငါးကောင်းနှင့် ပုဂ္ဂန်တုပ်ကြီးများသာ အရများ၏။  
“သားကြီး သည်ကနေ အတော်ရလာတယ်နဲ့တူတယ်” ဟု ဝမ်းသာ  
စိတ်နှင့် ဆက်တက်လာခဲ့ရင်း ကြားလိုက်ရသော ချွေးမဖြစ်သူ၏  
အသံစာစာကြောင့် ခြေလှမ်းတွေအလိုလို ရပ်သွားရ၏။

“ဘာရှင့်။ ပုဂ္ဂန်တုပ်လေးငါးကောင်တဲ့၊ ဟူတ်လား။  
စဉ်းစဉ်းစားစားလဲ ပြောစမ်းပါရှင်၊ ပုဂ္ဂန်တုပ်ဆိုတာ အခု  
ဘယ်ချေးများ အောက်မေ့နေလိုလဲ၊ လေးငါးကောင်ဆို အနည်းဆုံး  
အစိတ်သား၊ သုံးဆယ်သားပဲ၊ မပေးနိုင်ပါဘူး”

“မင်းကလဲကွာ့။ တွေ့နိုးစရာမရှိ တွေ့နိုးနေပြန်ပါပြီ။  
အမေတိုကဖြင့် ဟင်းစားကလေးရလာတိုင်း တို့အိမ်အမြို့နေတာ

မဟုတ်လား၊ မနေ့ကတော် သုံးပိဿာလောက်ရှိတဲ့ လိပ်ကြီး  
တစ်ကောင် အမေလာပေးသေးတယ်လေ၊ အဲဒါ ချက်ပြီးတော့  
ဟင်းတစ်ခွက်တော် မင်းသွားပေးလိုလားဘွဲ့”

“အို... ဒါကတော့ မိဘဆိုတာ သူတို့မွေးထားတဲ့ သားသမီး  
တွေကို ပေးရမှာပဲ၊ ကျွေးရမှာပဲ၊ ဒါများ အဆန်းလုပ်လို ကျွေးဇူး  
တင်မနေနိုင်ဘူးတော်ရေး... သိရဲ့လား”

“သိတယ်ဘွဲ့ သိတယ်၊ ငါအားလုံးသိတယ်၊ မပြောချင်လို  
နေတာ မင်းအဖေအမတွေ၊ ညီမတွေ၊ မောင်တွေကျတော့  
တစ်အိမ်တက်ဆင်း အိမ်ပေါက်စွဲ မင်းလိုက်ပေးနေတာလေ”

“အောင်မလေး အရပ်ကတို့ရေး... ဟောဒီမှာ ကျွေးဇူး  
သိတတ်ကြီး ကိုမျိုးချစ်ကြီးက မိန်းမလိုမိန်းမရ ကျျပ်မိဘအိမ်  
ဟင်းကလေး တစ်ခွက်ပေးမိတာကို အပြစ်ကြီးလုပ်နေပါ  
တယ်တော့”

ချွေးမဖြစ်သူ၏ အသံကုန်ဟစ်၍ အရပ်ကို တိုင်တည်လိုက်သံ  
ကြောင့် သားဖြစ်သူတော့မသိ၊ ဖိုးစံခေါင်ကတော့ အတော်ကလေး  
လန့်သွား၏။

“ကျျပ် ဒီငါးတွေ၊ ပုဂ္ဂန်တွေ ချွေးသွားရောင်းလိုက်ပြီးမယ်၊  
ပြန်လာတော့မှ တော်နဲ့ကျျပ်နဲ့ တွေ့ကြားသေးတာပေါ့ပါတော်၊  
ဒါလောက် မိဘကိုချစ်နေရင်၊ ဘာလို ကျျပ်ကို ယူထားသေးတဲ့း  
တော့မိဘတွေနဲ့ တော်သွားနေပါလား။ အဲဒါ အသိုးကြီး၊ အဘွားကြီး  
တွေကလဲ ကိုယ့်ဟာကိုယ်မနေဘဲ လာလာရှုပ်နေတာပဲ၊ သေး...  
မသေနိုင်ကြဘူး”

ဘုရားတရင်း ရပ်နေမိသော ဖိုးစံခင်ရှိရာ ရေဆင်းတံတား ဆီ ဒေါက္ခာနှင့် အယူတွေ အနတ္ထတွေ ရေရှိရင်း ဆင်းလာ သော ချွေးမနှင့် ဘယ်လို့မှ ရှောင်လွှဲ၍ မရတော့။

ဖိုးစံခင်ကို မမျှော်လင့်ဘဲ တွေ့သွားသော ချွေးမဖြစ်သူ ခြေလှမ်းမှား ရပ်သွားပြီး ဖိုးစံခင်ကို အိုးပြုစွာကြည့်ရင်း ငိုင်နေမိ၏။ အားလုံးကြားပြီးဖြစ်သော ဖိုးစံခင်မှာလည်း နှစ်ပိဿာခန့်ရှိသော ငါးထွေကြီးကို အောက်ထိုးဆွဲကိုင်ထားရင်း ဘာပြောရမှန်းမသိ၊ ဘာလုပ်ရမှန်းမသိ၊ ချွေးမဖြစ်သူ၏မျက်နှာကိုသာ ငေးရင်း အာဇား ထည့်ထားသူလို့ ဖြစ်နေ၏။

ဖိုးစံခင်စိတ်ထွေ့ ချွေးမဖြစ်သူ၏ မျက်နှာကိုကြည့်ရင်း ကြည့်ရင်း ဟိုတစ်နောက သူဖမ်းလာခဲ့သော တမံထဲက ငွေးရွှေကြီး၏မျက်နှာကို ပြေး၍မြင်နေတော့၏။

‡ ‡ ‡

## ဧရာကိုဦးမှာ မြို့ေသသည်

“ဟဲ့ ငါးဖျင်းသလက်မတွေ့ . . . ဟိုလာတိုက်ပြီး ဒါလောက် အူမြို့ေသကြန့် . . . တော်ကြာ ရေတက်ဦးငါးရဲ့တွေ့ ငါးပတ်တွေ့နဲ့တွေ့လို့ ဟူတ်ပေါ်ဖြစ်နေဦးမယ် ဘယ့်နှုယ့်တော် . . . မိန်းကလေး တွေ့တဲ့၊ ကြန့်ကို မရဘူး”

အိမ်ရွှေ့ရေကပြင်တွေ့ တတ္တတ္တတ္တပြောလိုက်၊ ရယ်လိုက် တစ်ယောက်နှင့်တစ်ယောက် တွေ့န်းလိုက်ထိုးလိုက်နှင့် အသက် ဆယ့်သုံးလေးနှစ်အရွယ် အပျိုပေါက်ကလေးတို့သာဝေ ပျော်မြှုံး နေကြသည့် မြေးအရင်းတွေ့ရော မြေးဝမ်းကွဲတွေ့ကိုပါ အော်ဟစ် ဆူဗူနေသော ဘွားမယ်ခေါ် အသံကို ကြားနေရသည်။

ရေးအဘွားကြီးဖြစ်၍ ကာလသမီးတွေ့ကို ကြည့်ပြီး မျက်စိ နောက် နားကလောဖြစ်နေဟန်တွေ့၏။ တကယ်တော့ အချိန်က နံနက် လင်းစပင် ရှိပါသေး၏။ အိမ်ရွှေ့တံငါ်မြို့တံငါ်အောက်တွေ့ ချိတ်ဆွဲထားသည့် အုန်းခွံစာသိုက်ကလေးတွေ့ထဲက စာကလေး တချို့သာ နိုးထက်သေးသည်။ အိမ်နောက်ဘက် ချောင်းကမ်းစပ်ရှိ သမန်းချုံး ဓနိချုံး ခရာချုံးတွေ့ထဲက ရေကြားကို “ကတော် . . .

ကတော် ကတောက် . . . ကတောက်” တတ္ထတ်တွတ်မြည်သံ၊ ဘုတ်ငှက်၏ တပူပူအော်မြည်သံတွေက . . . ချောင်းရိုးကလေး တစ်လျောက် မင်းမှုနေကြခဲ့သာ ရှိသေး၏။



စင်စစ် ချောင်းကလေးက သိပ်အကျယ်ကြီးမဟုတ်၊ မသကာ ရှိမှ လက်လံလေးငါးလံမျှသာ ရှိလိမ့်မည်။ သို့သော ချောင်းက နက်လှသဖြင့် ချောင်းနေရောနေကောင်းပေရာ၊ စောအောင်ထိုး တို့လို တံငါတွေ ငါးရှာ၊ ပုံစွန်ဖမ်းရာ နေရာတစ်ခု ဖြစ်တော့၏။

သူတို့ တစ်ရွာလုံး ပေါင်းပါမှ အိမ်ခြေခြားက်ဆယ်ခန့်ရှိပြီး မြို့ပြရပ်ကွက်တွေမှာလို စနစ်တကျ စီစီရိရိ ညီညိုလာညာ တည် ဆောက်ထားသည်မဟုတ်၊ ချောင်းဝပိုင်းမှာ အိမ်ခြေဆယ့်လေးငါး အိမ် တစ်စုံပြီး ကွမ်းသီးခြံတွေက ခြားထားလိုက်သေး၏။ ပြီးမှ ရွယ်လယ်ပိုင်းမှာ ဆယ့်လေးငါးအိမ် တစ်စုံပြုခြင်းလေသည်။ အခု စောအောင်ထိုးတို့ ချောင်းဖျားပိုင်းမှာတော့ ကိုယ့်အမျိုးအခွွှန် ကိုယ်၊ လေးငါးခြားက်အိမ်တစ်စုံ ပြန်ကျလျက်ရှိသည်။

သိဖြစ်၍ ရွာလမ်းခိုတာမရှိ အဆင်ပြေသလို ခင်းထားသော အုန်းခွံတွေ၊ အုန်းမှုတ်ခွက်တွေ၊ အုန်းလက်တွေပေါ် နင်း၍ သွားလာ ကြသည်။ ခါးစောင်းနှင့်ရင်စိုးခန့်နက်ပြီး လက်လံတစ်လံခန့်သာ ကျယ်သည့် ရှိုးချောင်းကလေးသုံးလေးခုကလည်း ရွာကို ကန့်လန့် ဖြတ် စီးဆင်းနေသေးသဖြင့် ရှိုးပြတ်ကလေးတွေကိုတော့ အုန်းတုံး တံတားထိုးကာ ငါးနက်ငါးတန်းလုပ်ပေးထားရ၏။

သည်ရှာ သည်ဌာနမှာ စောအောင်ထိုး နေထိုင်လာခဲ့သည်မှာ ကြာခဲ့ပြီ၊ ဖအောက ကရင်၊ မအောက ပမာဖြစ်သဖြင့် စောအောင်ထိုး သည် ကရင်-ပမာကပြားဖြစ်၏။ ဟော . . . သူယူထားသည်က ပမာစစ်စစ်ဖြစ်၍ သူသားသမီးတို့မှာ ကကတစ်ဖြစ်၏။ ကရင်သွေး ဆို၍ လေးပုံတစ်ပုံသာ ကျုန်လေတွေ့၏။ တို့သားသမီးတို့က ထပ်၍မွေးသော မြေးများကိုမှ ဘယ်လိုခေါ်ရမှန်းပင် စောအောင်ထိုး မသိနိုင်ဘူးပလေ။

သူတို့ မြစ်ဝကျွန်းပေါ်ဒေသ ငါးခယ်မမြို့ကလေးသည် ရေးက ရာမည်တိုင်း ပုံသိမ်းဆယ့်နှစ်မြို့၊ နယ်မြေအတွင်းတွင် ရှိခဲ့၏။ ဟိုခေတ် ဟံသာဝတီ၊ ပဲခွဲးနှင့် ပုံသိမ်းတို့ ကူးလူးဆက်သွယ်ရာ လမ်းကြောင်းတွင်ရှိ၏။ ထိုစဉ်ကတော့ ယခုလောက စည်စည် ကားကား ရှိသေးဟန်မတဲ့။ ငါးခယ်မဟူသော စကားသည်ပင် မွန်ဘာသာ “ဝါကြော်မ” ဟူသော စကားလုံးမှ ရွှေလျောလာသော အမည်ဖြစ်၏။ မြန်မာလို အနီးစပ်ဆုံး အသံထွက်မည်ဆိုလျှင် ထို “ဝါကြော်မ” ကို “ဝါကရယ်မ” ဟူ၍ ဖြစ်လေရာ မျိုးစွဲကြော်ရှာ တွင် တစ်နည်းအားဖြင့် လယ်ကွင်းကျယ်ဟူ၍ အဓိပ္ပာယ်ရ၏ဟူ ရွာကျောင်းက လေးတန်းသင်သော ဆရာလေးက ပြောပြခဲ့ဖူး၏။

ဘာပဲဖြစ်ဖြစ် ငါးခယ်မမြို့ကလေးသည် မြန်ကျွန်းပေါ်ဒေသ ဖြစ်ပြီး မိုးလည်းကောင်းစွာရသဖြင့် ဆန်စပါးအထွက်ကောင်းသော နေရာအော်တစ်ခုဖြစ်သည်ကတော့ အမှန်ပင်၊ မြို့တည်နေသည် ကပင် မြစ်ကမ်းစပ်မှာ အလျားလိုက်တည်ရှိပြီး ချောင်းငယ်မြောင်း

ထောင် မြစ်သေးမြစ်များ၊ မြစ်လက်တက်များ ရှေ့င်မလွှတ်အောင် ပေါ်များလေသဖြင့် သားငါးပုဂ္ဂန်တို့ အလျှော်ပယ်ထွက်ရှိလေရာ လယ် သမားများနှင့် အတူ တံ့ဒါများလည်း ရှိကြလေသည်။

တကယ်တမ်းတွင်မှု ဗမာ-မွန်-ကရာဇ်စသည့် ဒေသခံတိုင်းရင်း သားများသည် တစ်ညိုးနှင့်တစ်ညိုး၊ တစ်မျိုးနှင့်တစ်မျိုး သွေးနွေးယူက် လည်နေကြသည်ဖြစ်ရာ သူလူမျိုး၊ ငါလူမျိုးခဲ့ခြား၍ပင် မရနိုင်တော့ အောင် တစ်သွေးတည်း၊ တစ်သားတည်းဖြစ်ကုန်ကြပြီ၊ တစ်မြေ တည်းနေ၊ တစ်ရေတည်းသောက်၍ တစ်ခရီးတည်း သွားခဲ့သည် မှာ နှစ်ပေါင်းကြာခဲ့ကြလေပြီ။



ယခုလည်း ပိုးလင်းမည်ကြခါရှိသေး သူ့မိန်းမအဘွားကြီး ဒေါ်မယ်ခက မြေးမကလေးတွေရော ခပ်ဝေးဝေးသွေးစပ်သော မိန်းမငယ်ကလေးများ၊ အိမ်ရှေ့အုန်းပင်အောက်တွင် တံ့မြက်စည်း လုပ်ရန် အုန်းလက်သပ်ရင်း တခဲစ်ခစ်၊ တဟန်ဟစ်၊ တဟားဟား တွေတိုးရယ်မောနေကြသည်ကို ရေးအဘွားကြီးပါပါ၊ အမြင်ကတ် ဟန်နှင့် မာန်မဲ့ကြိမ်းမောင်းနေသည်ကို စောအောင် ထိုး တစ်ယောက်အိပ်ရာထဲက ကြားနေရခြင်းဖြစ်၏။

အိမ်အောက်တွင် မွေးထားသော ဝက်သားအုပ်မနှင့် ဝက်ကလေးခြားကောင်ကတော့ အစာမကျွေးသေးသဖြင့် ကုဋ္ဌားသားကို ထွင်းထားသော ဝက်စားခွက်တစ်လံလောက်ကြီးကို

နှုတ်သီးပြင့်ထိုးကော်လှန်မောက်ပြီး “တရိုဂို တအိအိ” နားပြီး လောက်အောင် အော်ဟစ်၍ အစာတောင်းနေကြပြီး မကြာခင် မှာပင် အိမ်နီးနားချင်းတွေဆီက စုထားသော ထမင်းရည်တွေ လောင်းထည့်၊ ငှက်ပျောပင်ပါးပါးလှိုးထည့်၊ ဖွဲ့ကြမ်းလက်နှစ်ဆုပ် လောက်ထည့်ပြီး ကျွေးလိုက်လျင် ဒီကောင်တွေ တပြုးပြုး၊ တဝါန်း ဝါန်းနှင့်စားရင်း ဤမြို့သက်သွားပေလိမ့်မည်။

အသက်ခြားကောက်ဆယ်ကျော်ပြီဖြစ်သော စောအောင်ထိုးသည် ယခုလိုမိုးဦးကျရာသီအေးအေးမှာ ဒုလာထလေ့ရှိသဖြင့်၊ ညည် နှစ်နှစ်ခြိုက်ခြိုက်အိပ်မပေါ်နိုင်၊ သည်ကြားထဲမှာ အိမ်နောက်ဖေး ချောင်းကလေးအတွင်း သမန်းချုံအစပ်များတွင် ဆူဗွက်မြှို့ထူးနေကြသော ငါးကြီးတွေကြောင့်လည်း သူအိပ်မပေါ်နိုင် ဖြစ်ခဲ့ရလေ သည်။

ဟိုး . . မြစ်မကြီးဆီကနေ တောင်ဘက်တန်းတန်း ခွဲထွက် စီးဝင်လာခဲ့သော ချောင်းကလေးသည် အရိပ်အာဝါသကလည်း ကောင်း၊ ချောင်းစောက်ရေနေကလည်း ကောင်းလှသဖြင့် ငါးပုဂ္ဂန် တွေခိုအောင်းပျော်မြှို့ကြလေ့ရှိ၏။ ညက ရေတက်ဦးမှုစု၍ ရေပြည့်ခါနီးအထိ အိမ်နားက ချောင်းအကွေ့တွင် ရော့ဗို့တိုက်သံ တဟဲဟဲ၊ တရဲ့ရဲ့နှင့်အတူ ရေပေါ်ရှပ်ပြေးကူးခုပ်လေ့ရှိသော ငါးကလေးများကို လိုက်လံထိုးဟပ်နေကြသော ငါးကြီးတွေ၏ ဆူဗွက်သံက သောသောညံမျှ ကျယ်လောင်လှ၏။

ယခုတလော သိပ်နေမကောင်းချင်၍ ချောင်းထဲဆင်းပြီး ငါးရှာ့၊ ပုဂ္ဂန်ဖမ်း မလုပ်နိုင်ခဲ့သည်မှာ တစ်ပတ်ခန့်ရှုပြုမို့ အိမ်၏ စားရေးသောက်ရေး ကျဉ်းကျပ်လာနေပြီ၊ ဒါကြောင့်လည်း မီးဖို့ ချောင် တာဝန်ယူထားရသူ ဒေါ်မယ်ခတ်ယောက် စိတ်ထွေထွေ နှင့် မြေးမတွေကို ဆူနေခြင်းလည်း ဖြစ်နိုင်ပေ၏။။။ လက်ခန့် အကြံတစ်ခု ခေါင်းထဲဝင်လာသည်နှင့် အိပ်ရာက ချက်ချင်းထ၍ မျက်နှာသစ်ဖြစ်တော့သည်။



“ဟေး သာကျော် သာကျော် မင်းခံထဲက ထိုးရှိုးဝါးသံးလေး ပင်လောက် ခုတ်မယ်ကွာ့၊ ငါကိစ္စရှိလိုဟော”

ဝါးရုံစပ်က လျမ်း၍ အော်သောအခါ အိမ်ထဲတွင် အလုပ်ရှုပ် နေဟန်တူသော သူငယ်ချင်း ဦးသာကျော်က-

“ပြောနေရသေးလား ကောင်ရာ၊ ကြိုက်တဲ့ဝါး ခုတ်ယူသွား လေကွာ့၊ ငါ မအားဘူး”

တစ်ရွာတည်းနေ ငယ်သူငယ်ချင်း ဦးသာကျော်၏ခြံထဲက ခုတ်ယူလာခဲ့သော ထိုးရှိုးဝါးကျေစ်ကျေစ်သွယ်သွယ်လေးလုံးကို ထမ်း၍ အိမ်ပြန်ရောက်ချိန်မှာတော့၊ ဒေါ်မယ်ခက ထမင်းကြမ်း ကလေးကို နန်းဝါဝါနှင့် ကြော်ထားပြီးပြီ၊ နေ့နောင်းကတည်းက သိပ်ထားခဲ့သော လက်တစ်ဝါးခန့် ငါးဖယ်အောင်းငါးပိုကောင်ကို ဝါးတံ့ညံ့ပ်ကလေးနှင့် ညံ့ကာ မီးဖို့မှာကင်ပြီးပြီ၊ မြေရေနေးအိုး

ကြိုးထဲမှာလည်း ရွှေဖီးမိုးလွှာတ်လက်ပက်ခြားက် လက်တစ်ဆူပ်ခန့် ထည့်ကာ မီးဖို့ဘေးမှာကပ်၍ နှပ်ထားပြီးခဲ့လေပြီ။

နံနက်စာ ထမင်းစားပြီးလျှင် စောအောင်ထီးတစ်ယောက် ထိုင်မနေနိုင်၊ ဝါးဖတ်ခမောက်ကလေး ကောက်ဆောင်းကာ အိမ်ပေါ်က ဆင်းရန်ပြင်၏။

“ဒါက ဘယ်သွားဦးမှာလဲ၊ နေလဲသိပ်ကောင်းတာ မဟုတ်ဘဲနဲ့”

ဒေါ်မယ်ခ၏ လျမ်းမေးသံကို ရပ်၍ဖြောနေနိုင်။

“ချောင်းဝက အောင်ညွှန်တို့ အိမ်ဘက်ပါကွာ့၊ ခကာပဲ မကြောဘူး”

ပါးစပ်ကလည်းပြော လူကလည်း အိမ်အောက်သို့ ရောက် သွားပြီ သည်နေ့ မြှုန်မာလို့ ဘယ်နှုန်းရှုက်ပါလိမ့်ဟု တွေးပြီး စိတ်ဖြင့် တွောက်၏။ “အင်း။။။ သည်ညဆယ်နှစ်နာရီကျော်ကျော်လောက် ရေတက်လိမ့်မည်။ သို့ဖြစ်၍ ပြင်ဆင်ချိန်တော့ ရပါသေးသည်။ ကြိုးကျေစ်ခြင်း၊ ငါးများချိတ်ပြင်ခြင်းနှင့် ခုတ်ပြီးသား ထိုးရှိုးဝါးကို အကိုင်းအခက်စင်အောင် အချောသပ်၍ မီးပြကာ လိုချင်သည့် ပုံစံရအောင် ပြုပြင်ရသီးမည်။ မြန်မြန်လုပ်မှု” တစ်ယောက်တည်း တရာစပ်တွေးရင်း ချောင်းဝက်ဆီ ခပ်သွာက်သွာက် ထွောက်လာခဲ့ တော့သည်။



ကြေးစည်သံကလေး တနောင်နောင်နှင့် ဒေါ်မယ်ခေါ် အစီအစဉ်ယူ ဘုရာရှိခိုးစာ အရှည်ကြီးရွတ်ဖတ်ပြီးချိန်မှာတော့ ပြုလုပ်ထားသော ငါးမွှားတံ့လေးချောင်း၊ မီးခွက်၊ မီးခြစ်၊ ငါးထိုးမှုန်း စသည့် လိုအပ်သည့် ပစ္စည်းတွေ တင်ထားပြီးပြီး။ အိမ်ရှေ့ ကပြင်တွင်ထိုင်ပြီး ရေနေ့ကြမ်းတစ်အိုးနှင့် ရေတက်ချိန်ကို စောအောင်ထိုး စိတ်ရှုည်လက်ရှုည်စောင့်ဆိုင်းနေသည်။

ကောင်းကင်တွင် မှုန်မှုန်မြိုင်းမြိုင်းနှင့် မိုးသားတိမ်လိပ်တွေက တရိပ်ရိပ် ပြေးလျက်ရှိသည်။

“မိုးမင်းကြီးရယ် မရွာပါနဲ့ဦး၊ ကျုပ် ငါးတွေဖမ်းပြီးမှ ရွာချင်ရွာပါ”

စောအောင်ထိုး တိုးတိုး ဆုတောင်းမိသည်။

ညွှန်ဆယ့်တစ်နာရီခန့်တွင် စောအောင်ထိုး လျောကလေးနှင့် ချောင်းအကွွှဲဆီ ထွက်လာသည်။ သူ ကိုင်းထောင်မည့်နေရာ ရောက်လျှင် မီးခွက်ထွန်း၍ ကမ်းစပ်က လမုပ်ပိုင်ကြီး၏ ပင်စည်ကို စွဲစွဲစပ်ပိုင်ကြည့်သည်။ နောက်တစ်ခါပိုပြီး သေချာစေရန် ဓန်ပင်တစ်ပင်၏ ပင်စည်အရင်းပိုင်းကို ကြည့်ပြန်သည်။ စောအောင်ထိုး သေသေချာချာ ရွာဖွေနေသော အရာသည် “ရေရစ်” ဖြစ်၏။ မြစ်ပင်ဖြစ်စေ ချောင်းပင်ဖြစ်စေ ရေတက်လာသောအခါ တရိပ်ရိပ် တအိအိတက်သည်၊ ရေတက်သည့်အချိန်ကုန်သွားလျှင် ရေက ချက်ချင်း ပြန်ကျသွားသည်မဟုတ်။ ရေပြီး၍ အီနေသည်က အကြာကြီးဖြစ်၏။

ထိုအခါ မြစ်ဝက္ခန်းပေါ် ဒေသ၏ မိုးအခါစီးဆင်းတတ်သော ရေထွေ ရှိတွေ၊ နှံတွေ၊ အမိုက်ဆွေတွေ ပါ၏။ နာရီ နှင့်ချိန် ရေအီနေသောအခါ ရေမျက်နှာပြင်မြင့်လျင်မြင့်သလောက် ကမ်းပါးစပ်ရှိ သပ်ပင်ချုပ်ပင်တို့တွင် နှံနှစ်နှံနှစ်တို့ အရှစ်လိုက်ထင် ၍ ကျွန်းခွဲသည်။ သေသေချာချာကြည့်တတ်လျှင် ထိုထင်ကျွန်းခွဲ သော ရေရစ်၏နှုတ်ခမ်းတွင် အမိုက်စကလေးတွေ၊ ဒိုက်ဖတ်ကလေးတွေလည်း တွေ့ယ်ကပ်၍ နေသည်ကို တွေ့ရပေလိမ့်မည်။

ကိုင်းထောက်သမားသည် ဒါကို သိထားရသည်။ သူတို့ ကိုင်းထောက်၍ ဖမ်းဆီးသောငါးသည် ငါးသေးငါးမွှားမဟုတ်။ လေးငါးဆယ်ပိဿာအထိ မိန့်မြင်သည် ငါးကြီးတွေ ဖြစ်၏။ ထိုငါးကြီးတွေကို မိန့်မြင်ဖို့အတွက် သာမန်အတတ်ပညာ သာမန်အားထုတ်ရှုနှင့်မရ။

ငါးမွှားတံ့က ဆင်းလာသောကြိုး၏ အဆုံးတွင် ငါးမွှားချို့တဲ့ရှိ၏။ ထိုငါးမွှားချို့တဲ့တွင် ငါးအရှင်ကို တပ်ထား၏။ ထိုငါးသည် ရေပေါ်တွင် ရှုပ်ပြေးနေသလိုဖြစ်အောင် ဖန်တီးရ၏။ ကြိုးကတို့ နေလျှင် ငါးအရှင်က ရေထဲတစ်ထွားတစ်တောင် နှစ်ဝင်နေလိမ့်မည်။ ထိုကြောင့် ကိုင်းထောင်ခြင်းသည် ပညာအလွန်ပါ၏။ ထိုကြောင့်ပင် ရေမျက်နှာပြင်၏အမြင့်သည် ရေအပြည့်ဆုံးအချိန်တွင် မည်မျှမြင့်သနည်း။ ဒါကိုသိရအောင် “ရေရစ်”အရာကို ရွာဖွေခြင်းဖြစ်တော့၏။

ညွှန်နှုတ်လာသည်နှင့်အမျှ ချောင်းကလေးအတွင်း၌ အမှောင်ထုက သိပ်သိပ်သည်းသည်းနှင့် ပိန်းပိတ်လျက်ရှိ၏။ တောခြင်ရိုင်း

ကြီးတွေကလည်း ဖွဲ့နှင့်ဆပ်၍ ပက်လိုက်သက္ကာ သို့ အုံနှင့်ကျင်းနှင့် သွေးသားစုပ်ယူရန် တပ်ချိပ်သန်းလာကြပြီ၊ တံငါတို့ထုံးစံ ထိခြင် များကို ဖြန်းခဲ့ ဖြန်းခဲ့ လက်ပါးနှင့်မရှိက်၊ လက်ဖြွဲ့ဖိကာ အသာ အယာ သပ်၍ ချု၏။ ထိုအခါ နီရဲရေးထန်းသော သွေးတို့ လက်မှာ စွဲန်းပေကြရပြီ။ ပါးစပ်က တထောင်းထောင်းထအောင် ဖွာတ် နေသော ဆေးလိပ်မီးခါးငွေ့များကြောင့် မျက်နှာပေါ်မှာတော့ သက်သာသေး၏။

ရေအတက်နှင့် ချိန်ဆ၍ စိုက်ထားသော ကိုင်းတံတွင် ငါးစာ တပ်ရတော့မည်၊ ဒုန်းအိုးကလေးထဲမှာ ရေထည့်၍ လျောင်ထား သော ငါးဖျင့်သလက်အရှင်ကလေးကို အသာယူ၏။ ပြီးလျှင် ငါးများချိတ်နှင့် ငါးကလေး၏ ကျောရှုးဆူးတောင်နားမှာ အသာ ဖောက်၍ ချိတ်၏။ အသားထဲ ငါးများချိတ် ထိုးဖောက်ခံရ၍ ငါးကလေးမှာ နာလွန်း၍ ထွန်းထွန်းလူး၏။ ထိုငါးကလေးကို ရေ မျက်နှာပြင်ပေါ် အသာချေပေး၏။ ထိုအခါ ငါးကလေးသည် လွှတ်မြောက်ချင်ရောနှင့် ရေပေါ်ရှုပ်တိုက်ကူးခတ်၍ ပြေး၏။ သို့သော် ငါး၏ကျောမှာ ဖောက်ချိတ်ထားသော များချိတ်နှင့်ကြီးကြောင့် ဝေးဝေးသို့ မပြေးနိုင်၊ လက်လံတစ်လံပတ်လည်လောက် မှာ ပိုင်းပတ်၍ လှည့်ပြေးနေရ၏။

စေအောင်ထိုး သဘောကျွော ပြီးလိုက်သည်။ အနေတော် ပါဝါ။ ထိုသို့ ပိုင်းပတ်လှည့်ပြေးနေတာကိုက ငါးကြီးတွေကို လာစား ရန် ဖိတ်ခေါ်နေတာပဲဖြစ်၏။

လောကကြီးမှာ လှည့်စားတာ မြှေးဆွယ်တာ ဖိတ်ခေါ်တာ ညိုင်ဖမ်းယူတာတွေနှင့် ပြည့်လျက်ရှု၏။ ပန်းကလေးတွေက သူတို့၏လှပသော ပွင့်ချပ်ပွင့်ဖတ်တွေနှင့် မွေးကြိုင်ထံသင်းသော ရန်းတွေနှင့် ပျားပိတုန်းတွေကို ညိုင်၏။ ယားကလေးတွေက အုံအောင် ဖို့မသံပေး၍ ဆန့်ကျင်ဘက်လိပ်ကို ဖိတ်ခေါ်၏။ အပျိုမ တွေက တခစ်ခစ်ရယ်မြှေးသံပေးကာ ကာလသားတွေကို ကလူ၏ မြှေး၏။ ထိုသို့ညိုင်ဖိတ်ခေါ်မှုကို ဘယ်သူလာ၍ ခံနိုင်သနည်း။ သည်ည် ရေတက်ဦးမှာ မြှေးသောငါးတွေ မိမှာကျိုန်းသေပလေ။



မည်းမောင်ရစ်ဆိုင်း အုံမိုင်းဝေရီ ရှုစ်ခွင်တိုင်းဆီမှာ ဆိုင်းဆိုနေ သော မိုးသားတိမ်မည်းတို့က တစ်ဝက်တစ်ပျက်သာနေဆဲ လကွေးကလေးကို ပြေးဝင်ဖိုးကွယ်လိုက် လွှတ်ထွက်သွားလိုက်နှင့် ရှု၏။

“နှင့်မေကလွှား ရေတက်ဦးမှာတော့ မရွှေ့လိုက်ပါနဲ့ဟ”

ဟု အသံထွက်အောင်ပင် စေအောင်ထိုး ရေရှုတ်မိတော့၏။ ရေတက်ဦးနှင့်မြှေးသောငါးတွေ မိုးသည်းသည်းရွာလျှင် ပျောက်ကုန် မှာစိုးမိသောကြောင့်ဖြစ်၏။

ရောင်းမြော်ပြီး။ မြစ်မကြီးဆီကနေ ချောင်းရိုးကလေးအတိုင်း ပျော်မြှေးစွာ တက်လာသော ငါးကြီးတွေ၏ အစာဟပ်သံ ရေပျက်သံတွေ ကြားနေရပြီ၊ မြစ်မကြီးထက်စာလျှင် ရေစောက်နက်နက်နှင့် ကမ်းနှစ်ဖက်တွင် ချီးတွေ သစ်ပင်ကြီးတွေ အပ်ဆိုင်း

နေသော ချောင်းရုံးကလေးထဲတွင် ငါးကြီးတွေ့အတွက် အစာတွေ က ပို၍ပေါ်လှ၏။ ထိုကြောင့် အစာအောင် ငါးကြီးတွေ့ တသောသော တက်လာနေကြပါ။

တောင်ဆိုမှ မိုးခြိမ်းသံ ဂျိုးရှိုးရို့မို့မြည်ဟီး၍ မှတ်သုံးလေရှုံး တစ်သုတ်က ချောင်းရုံးကလေးအတွင်း ဝင်၍ တိုးရွှေ့သောအခါ ကမ်းစပ်ရှိ ညောင်မှတ်ဆိတ်ပင်အိုကြီးပေါ်က ညောင်သီးတွေ တဖြတ်ဖြတ် ကြွောက်သံကြားရပြီး အိပ်တန်းတက်နေကြသော ငြောက်ကလေးတွေက ထအော်ကြ၏။ နှင့်မှန်နှင့်စက်ခန့် မိုးဖွဲ့ ကလေးတွေ ဖွံ့ဖွဲ့ကျနေ၏။

“တော်ပြီ.. တော်ပြီ ဒါလောက်နဲ့ပဲ ရပ်ပါဟ ဆက်မရှာနဲ့တော့”

စောအောင်ထီးက ရရှိတ်ပြန်သည်။

ဟုတ်သည်။ သည်လို မို့ဖွဲ့ကလေးတွေအောက်မှာ ငါးကြီး တွေက ပို၍ မြှေးတတ်ကြသည်မဟုတ်လား။ ဒုံးထက်သည်းလာ ရင်တော့ ငါးကြီးတွေ ရေပေါ်တက်မမြှေးကြတော့ဘဲ ရေအောက် ဆင်းသွားကြလိမ့်မည်။

လမ်ပင်၏ အကိုင်းတွင်ချည်ထားသော လျောကလေးပေါ်မှာ စောအောင်ထီးတစ်ယောက် အသက်ကိုတောင်ပြင်းပြင်းမရှာရဲ့ဘဲ ငြိမ်သက်စွာ စောင့်လျက်ရှိ၏။

“ဖလပ်.. ဖလပ် .. ဖြန်းဖြန်းဖြန်း” အသံတွေနှင့်အတူ ငါးကိုင်းတံ့ လေးချောင်းရှိ များကြီးတွင် တွယ်ချိတ်ထားသော

ငါးယျင်းသလက်ကလေးတွေ ရှုန်းကန်ကူးခပ်လိုက်သဖြင့် ရေသံ တွေကြားနေရသည်။ သေးသွယ်ပျော့ပျောင်းသော ထီးရှိုးဝါးအဖျား တွေက ငါးကလေးတွေ ဆွဲပြေးလျှင် အသာညွတ်ကွေး၍ ပေးလိုက် ပြန်၍ ဆွဲယူတဲ့ထားလိုက်နှင့် ငါးကြီးတွေလာရန် မြှေးခွွဲယ် နေပြီ။

ရုတ်တရက် ငါးယျင်းသလက်ကလေးတွေ မျက်ကလဲဆန်ပျားနှင့်။ ဒါလောက် လူးလာဆန်ခတ်ဖြစ်နေပုံတောက်ရလျှင် ကော် အနားမှာ ငါးကြီးတွေ ရောက်လာတာပဲဖြစ်ရမည်။ သူတို့ဘာသာ ဘာဝ အသိစိတ်နှင့် သူတို့ကိုစားမည့် သားစားငါးကြီးတွေ အနား ရောက်မှန်းသိပြီး ကြောက်လန့်နေတာဖြစ်မည်။

စောအောင်ထီး လျောပေါ်မှာထိုင်လျက်ကပင် လက်ကိုရေထဲ အသာချုပ် လက်ညီးကလေးကိုကြေးပြီး လက်မနှင့်ထိုကာ အားနှင့် ခတ်ထုတ်သည်။ ‘ဇုတ်’ ခနဲ့ ‘ဇုတ်’ ခနဲ့ အသံအိုအိုလေးလေးကြီး သုံးလေးငါးခါတွက်လာသည်။ ဒါဟာ ငါးကြီးတွေလာရန် ပရီယာယ သုံးလိုက်ခြင်းဖြစ်တော့၏။

လေးငါးချက်လောက် အသံပေး၊ ခကာနား၊ နောက်တစ်ခါ လေးငါးချက်လောက် အသံပေး၊ ခကာနားနှင့် ငါးကြီးတွေမြှေးလာရန်၊ အစာဆွဲရန် စနေလိုက်၏။ မကြာပါ သူနှင့်မျက်နှာချင်းဆိုင်ဘက်က ကိုင်းတံ့မှာ ငါးစဟပ်တော့၏။ “ဖောင်း” ခနဲ့ ငါးကြီး၏ မေးရှိက်သံ နှင့်အတူ ရေထဲသို့ ဆွဲပြေးလေသဖြင့် ညွတ်ကွေး၍ပါသွားသော ထီးရှိုးဝါးကိုင်းတံ့က ညွတ်အားနော်းကုန်သည်နှင့် အားနှင့် အင်နှင့် ဆတ်ခနဲ့ပြန်၍ ရှုန်းဆွဲလိုက်တော့၏။ ထိုအခါ ငါးယျင်း

သလက်ကလေး၏ ကျောတွင်ဖောက်ချိတ်ထားသော သံမကို  
ငါးများချိတ်က ငါးကြီး၏အာခေါင်အာစောက်ကို ဖောက်ခွဲစူးနှစ်  
၍ ဝင်သွားလေပြီ။

ထိုအခါ ရေအောက်က ငါးကြီးသည် ဆတ်ဆတ်ခါ နာကျင်  
လှသဖြင့် လွှတ်လိုလွှတ်ပြား အင်နှင့်အားနှင့်ရှုန်းလေတော့၏။  
ကိုင်းတံ့ထိပ်တွင် ချိတ်ဆွဲထားသော နှီးဆီးခွဲက်ကို လုပ်ထားသည့်  
ခလောက်က “တရွေ့မှုမဲ့” အော်ကာ အချက်ပေးလေ၏။

သည်ဘက်ကမ်းက ကိုင်းတံ့နှစ်ခေါင်းဆီမှုလည်း နှီးဆီးခွဲက်  
ခလောက်သံတွေက “တရွေ့မှုမဲ့”မြည်၍ “မြန်မြန်လာပါတော့ဘူး။  
ကျူပ်ရဲ့ကိုင်းတံ့မှာ ငါးကြီးတွေ မိန္ဒြေပြီဗျာ” ဟု မပြောသော်လည်း  
ပြောဘိသကဲ့သို့ စောအောင်ထိုး နားလည်လိုက်၏။ ထိုကြောင့်  
လျှောမ်းထဲမှာ အလိုက်သင့်ချုထားသော ငါးထိုးမှုန်းကို ကောက်  
ကိုင်ရင်း “မှတ်ပြုလားကွ ဒါလောက်မြှေးချင်လှတဲ့ငါးတွေ” ဟု  
ကျေကျေနှင့်ကြီး ကြံးဝါးလိုက်၏။



ညက ကိုင်းတံ့လေးခေါင်းထောင်လေရာ ငါးပတ်ကြီးသုံး  
ကောင်မိခဲ့၏။ ထိုကြောင့် ဒေါ်မယ်ခတ်ဖောက် တပြုးပြုးနှင့်  
ငါးခယ်မရေးသို့ ပို့ရန်ပြင်နေပြီ။ အရှေ့ဘက်ဆီမှ ရောင်နီးကလေး  
တွေတောင် မဂုံးမရ အားစမ်းထွက်ပြုစ ပြနေပြီ။ အိမ်ရှေ့  
ရောကပြင်တွင် ထိုင်ကာ အကြမ်းရည်တစ်အိုးနှင့် ဖိမ်ကျေနေသော  
စောအောင်ထိုးက-

“မိန်းမရေ ဟောဒီမှာ အောင်ညွှန်ကြီးလာတယ်ကွ ငါးဖယ်  
အောင်းငါးပိကလေးမီးကင်ပါဟေ့”

ဟု အိမ်ထဲသို့ လှမ်းအော်လိုက်သည်။

“ညက မင်းတော်တော်ဟုတ်တယ်ဆို စောအောင်ထိုး”  
ဦးအောင်ညွှန်က မေးရင်းဝင်ထိုင်သည်။

စောအောင်ထိုးက ဘာမှပြန်မပြောသေးဘဲ “ဟီး”ခနဲ  
တစ်ချက်ရယ်လိုက်သေးသည်။ ပြီးမှ -

“ဟုတ်တယ် ကောင်ရေ . . . ငါးပတ်ကြီးတွေမှ သုံးကောင်  
တောင်ကွ၊ သောက်ကွာ ရေနေး”

ဟု ပြောရင်း ရေနေးတစ်ခွဲက်ငွေ့ပေးသည်။

“ငါးဖျင်းသလက်နဲ့ ထောင်တာလားကွ”

ကွန်သမား၊ ဘဝန်းသမား ဦးအောင်ညွှန်က မေးသည်။

“ဒီလိုကွ . . အခုလို ရေထရက်တွေမှာ ရေက ညာဘက်မှာ  
တက်တဲ့အခါ ချံစပ်တွေမှာ ငါးတွေတော်တော်ပွဲက်တယ်ကွ . . . ။  
ငါကလဲ ဒူလာထနေတော့ ညာဘက်တွေမှာ တော်တော်နဲ့ အိပ်  
မပျော်ဘူးဟေ့၊ တို့အိမ်နောက်ဘက်မှာဆို . . . ”

“ငါးကြီးတွေ တပုံန်းဝါန်းတဗြိုန်းမြှေးနဲ့ အိပ်လို့တောင်မရပါဘူး  
ကွာ၊ ငါလဲ စိတ်တို့တို့နဲ့ ဒါလောက်တောင် သောင်းကျော်းနေတဲ့  
ငါးတွေ ဘယ်လိုလုပ်ရင်ကောင်းမလဲ စဉ်းစားတယ်ကွ၊ ကွန်နဲ့ပစ်  
ရင်လဲ မင်း ကွန်ကဲ့သွားမှာကွ၊ ဒါလောက်ကြီးတဲ့ငါးတွေ မရနိုင်ဘူး၊  
လက်ထွန်ပစ်ပြီးဖမ်းရအောင်ကလဲ အဆင်မပြောဘူးကွ၊ ဒီလို

အစားဝမ်းတဲ့ငါးကြီးတွေဟာ ဟိုရေအောက်က အသေကောင်တွေကို မစားဘူးကွဲ သူတို့က ရေပေါ်ရေလျှော့မှာ ကူးခပ်မြှားနေတဲ့ငါးအရှင်လေးတွေကိုပဲ မက်မက်မောမောစားကြတဲ့အမျိုးကွဲ”

ဒေါ်မယ်ခက ငါးဖယ်အောင်းငါးပိကင်ကို ဆီဆမ်း၍ လာချသည်။ ဦးအောင်ညွှန်က တစ်ဖဲ့ဖြဲ့ငါးကာ ရေနွေးကြမ်းခါးခါးနှင့် များချရင်း စိတ်ဝင်စားစွာနားစွင့်လျက်ရှိသည်။

“အဲ . . အဲသလိုတွေးရင်း မိုးသာလင်းကရော အဖြေမပေါ်ဘူးကွဲ စားကွဲ မင်းကလဲ ငါးဖယ်အောင်းငါးပိက လတ်တော့ ငန်ဆိမ့်ကလေးကွဲ” ဆိုပြီး သူလည်းတစ်ဖဲ့ဖြဲ့၍ ငါးလိုက်သေးသည်။

“အဲ မိုးလင်းတော့ မိန့်မက သူမြေးမတွေကို ဆူနေတာ ကြားရတော့တာပဲဟေ့ ‘ဟီလာတိုက်နေတဲ့ ငါးဖျင်းသလက်တွေ ဒါလောက်မြှားနေရင် ရေတက်ဦး ငါးရုံတွေ၊ ငါးပတ်တွေနဲ့တွေ့မှု ဟုတ်ပေါ့ဖြစ်နေဦးမယ်’ တဲ့ အဲဒါကိုလဲကြားရော ငါလဲ ချက်ချင်းသွားပြီး စဉ်းစားမိတော့တာပဲဟေ့ . . အဲဒါနဲ့ သာကော်တို့ အိမ်မှာ ထိုးရှုံးဝါးလေးသွားခုတ် . . . မင်းဆီက ငါးဖျင်းသလက်အရှင်တွေတောင်းပြီး ကိုင်းထောင်ဖြစ်တော့တာပေါ့ကွာ”

ဦးအောင်ညွှန်က “ဘာဆိုင်လိုလဲကွဲ မင်းဟာက” ဟု မေး၏။ စောအောင်ထိုးက ပြုးလိုက်သေးသည်။

“မင်းကလဲ ကွန်သမား၊ ဘဝန်းသမားပဲကွဲ ငါးဖျင်းသလက်တို့ ငါးပတ်တို့ ငါးရုံတို့အကြောင်းသိပြီးသားပါ။ ငါးဖျင်းသလက်ဆိတဲ့ငါးက အင်မတန် နန်းကြောဆွဲတဲ့ငါးကွဲ ဘယ်တော့မှ အငြိမ်

မနေဘူး။ အိုင်တစ်အိုင်မှာ ငါးဖျင်းသလက်တွေများများမရှိနဲ့ ဆယ်ကောင်လောက်သာရှိ၍ အကောင်ပေါင်း ရာနဲ့ချိပြီးရှိတယ် ထင်ရအောင် ဟိုနေရာသွားပွဲက ဒီနေရာထုခုနဲ့ မျက်စိနာက်အောင်ကမြင်းတဲ့ကောင်တွေ မဟုတ်လား”

အဲသည်တော့ ငါးရုံတို့ ငါးပတ်တို့လို အသားစားငါးကြီးတွေက ကြိုက်လိုပဲလား မျက်စိနာက်လိုပဲလား ဒါမှမဟုတ် လတ်လတ်ဆတ်အရှင်ကိုမှ စားတတ်တဲ့ သူမြတော့ကြောင့်ပဲလားလိုတော့ မဆိုနိုင်ဘူးကွဲ ငါးဖျင်းသလက်ပွဲက်လိုက်တာနဲ့ ထိုးဟပ်စားပစ်လိုက်တော့တာပဲ . . . ငါက အိပ်ရာထဲမှာ လွှဲရင်း ချောင်းထဲမှာ ဆူညံပွဲက်လောထနေတဲ့ ငါးကြီးတွေကို ဘယ်လိုဖမ်းပါ့မလဲလို စဉ်းစားနေတုန်း မိန့်မက သူမြေးမတွေကို ဆူနေတဲ့စကားထဲက အတွေးရသွားတာဟေ့”

တိတ်တိတ်ဆိတ်ဆိတ် ဌ်မြို့မြို့မြို့သက်သက် မနေတတ် မစားတတ်ဘဲ သူတို့ရှိမှန်းလူသိအောင် အားနဲ့အင်နဲ့ ပွဲက်တတ်ဆူတတ်၊ အစာမက်တတ်တဲ့ အဲသည်ငါးကြီးတွေကို ငါးဖျင်းသလက်နဲ့သာများလိုက်ရရင်ဆိုပြီး တွေးမိသွားတာကွဲ သိရဲ့လား . . . ငါအတွေးမှန်မမှန်ဆိုတာတော့ ဟောဒီမှာ ကြည့်ပေတော့များ”

ဟုဆိုပြီး ရေကပြင်ပေါ့တွင် တန်းစိတင်ထားသော ဖြူဝါဝါငါးပတ်ကြီးသုံးကောင်ကို ပြလေ၏။ ဟုတ်သည် တစ်ကောင်တစ်ကောင်လျှင် ခြောက်ပိဿာ၊ ခုနှစ်ပိဿာခန့်ရှိမည့် ငါးပတ်ကြီးတွေ ဖြစ်၏။ သုံးကောင်ဆိုတော့ အံမယ် . . . ပိဿာနှစ်ဆယ်

တော့ ကြိမ်းသေရှုလိမ့်မည်။ ယနေ့စွေးနှင့်တွက်ကြည့်လျှင်။ .  
အားပါးပါး နည်းနည်းနောနောင့်တွေ မဟုတ်ပါလား . . .  
တွေးရင်း တွေးရင်းနှင့်ပင် စောအောင်ထီး ဝမ်းသာလုံးဆိုလေ  
တော့၏။

‡ ‡ ‡

## ဘမ်းပိုး၏ အခြားတစ်ဖက်မှာ

မြောက်လေငယ်သွင်းပါလို့ မြှေနှုန်းငယ်စို့စို့  
မြင်တိုင်းငယ်ပျိုးသည်၊ ရွှေကျိုးညီတာရာနှင့်  
ကြတိုကာထွန်းသည့် လကိုလေး . . .

သိတင်းကျေတ်လက္ဗန်း၍ တန်ဆောင်မူန်းပင် ဝင်ခဲ့ပြီ၊ သရှုတ်  
သွောက်မြစ်မကြီးတစ်ခွင်တစ်ပြင်လုံး ဝေရီနေအောင် နှင့်မှန်နှင့်စက်  
တို့က ပိတ်ဖိုးကာဆီးလျက်ရှိတော့၏။

မြစ်မကြီးအတွင်းမှ လွှင့်ပုံးတက်လာသော ရေခိုးရေငွေးများ  
နှင့် ကောင်းကင်းမှ တဖွဲ့ဖွဲ့ကျေဆင်းလာသော နှင့်ငွေးများပေါင်းဆုံး  
အွှေမြှုပ်င်း ကာဆီးနေသောကြောင့် မြစ်ကမ်းနှစ်ဖက်ရှိ သစ်ပင်အုပ်  
ချုပ်ပင်ငယ်၊ သောင်ကမ်းစွဲယ် ညီညိုတို့ကို ခပ်ဝေဝေဝါးဝါးသာ  
လှမ်း၍ မြင်နေရတော့၏။

လပြည့်ခဲ့သည်မှာ လေးငါးဆယ်ရက်မက ကြာခဲ့ပြီဖြစ်၍  
လဆုတ်ပက္ခ သဘာဝအတိုင်း ကောင်းကင်းတွင် ငွေးလမင်းဝင်းပ  
ခြင်းမရှိ၊ မျက်တောင်ခတ်လျက် တဖိတ်ဖိတ်လင်းလက်နေသော  
ကြယ်ကလေးများ၏ ဘော်ငွေးရောင်တို့သည် ပိန်းပိတ်မတတ်

ခြုံသိုင်း၊ အုံဆိုင်းနေသော နှင့်ထူမှုထူကြီးကို မထိုးဖောက်နိုင်ရှာပါ။ ထို့ကြောင့် တသောသောရစ်ခွဲလျက်ရှိသော မြစ်ပြင်တစ်ကြော တွင် အမောင်ထုကသာ ကြီးစိုးလျက်ရှိနေသည်။

သိတင်းကျော်လပြည့်ကော်ပြီးကတည်းက ဖိုးနိုတို့ မြစ်ဝက္ခန်း ပေါ်ဒေသတစ်ခွင်တွင် “ကျ-မ” ဆွဲသည်ဟု ခေါ်သော ရေတွေ စ၍ ဆုတ်နေပြီ။ ကွင်းရော ကန်ရော တမံရော ရိုးချောင်းရေတို့သည် မြောင်းငယ်မှုသည် ချောင်းသို့လည်းကောင်း၊ ချောင်းမှုတစ်ဆင့် မြစ်သို့ လည်းကောင်း၊ မြစ်မှုတစ်ဆင့် ဟိုး အောက်တောပင်လယ် ဘက်ဆီသို့ အားနှင့်အင်နှင့် စီးဆင်းကုန်ကြပြီ။

ထိုကဲ့သို့ အလုံးအရှင်းနှင့် အင်နှင့်အားနှင့် စီးဆင်းနေသော ရေထဲတွင် မိုးကျရေဝင် လယ်ကွင်းတစ်ခွင်၌ တစ်မိုးတွင်းလုံးရှင် သန်ပျော်မြှေးနေခဲ့ကြသော ငါး၊ ပုစ္စနှင့် ခရာ ဂကန်းတွေပါ စုန်ဆင်း လိုက်ပါသွားကြပြီ။ မြစ်ရေသည် နောက်သည်လည်းမမည် ကြည် သည်လည်း မဟုတ်။ စိမ်းပုပ်ပုပ်အဆင်းနှင့် ကသောကများ အတင်းထိုးဆင်းလျက်ရှိတော့၏။ သတ္တဝါတို့သည် သူတို့၏ ဘဝ ပေးအသိတရားအရာ၊ ဘယ်အချိန်ဘယ်ရာသိတွင် ဘယ်နေရာ၏ ကျက်စားရှင်သန်ရမည်ကို သိနေကြ နားလည်နေကြသည်မှာ အံ့သစရာတော့ ကောင်းလှလေ၏။

တစ်မိုးတွင်းကာာလပတ်လုံး အုန်းအုန်းခြီမြို့မြို့မှု မိုးတွေရွာပြီး ချောင်းရေလုံး၊ ကန်ရေတိုးစဉ်က လယ်ကွင်းအနဲ့၊ တမံတကာ ရိုးချောင်းဂယက်ကွင်းတွေပါမကျန် တက်ရောက်ကျက်စားရှင်သန်

ပေါက်ပွားနေခဲ့ကြရာမှ ငါးဆင်းမိုးကြီး တဖြန်းဖြန်းရွာပြီး ရေတွေ ပေါင်းလန်အောင် လျှော့နေတုန်းမှုလည်း သူတို့ပျော်မြှေးမဆုံး ရှိကြ ဆဲပင်၊ ယခုလို (ကျ-မ)ဆွဲချိန်မှာတော့ ရေတွေခန်းခြားက်တော့ မည်ကို မည်သို့မည်ပုံသိသည်မဆိုနိုင်၊ အကုန်လုံးကျရေနောက်သို့ ကောက်ကောက်ပါချေတော့၏။ ကွင်းထဲရှိုးထဲတွင် ငါးသေးငါးမှား များနှင့် နှဲထဲနှုန်းထဲတိုးဝင် အသက်ရှင်နေနိုင်သော ရေသတ္တဝါတို့ သာ ကျန်ရစ်ကြလေတော့၏။

ငါးတွေပုစ္စနှင့်တွေက ယင်းကဲ့သို့ သိတတ်ကြ၊ ပါးနပ်ကြသလို ဖိုးနိုတို့လို တံ့ဒါတွေကလည်း ငါး၊ ပုစ္စနှင့်တို့၏သဘောကို နောကျ အောင် သိထားကြ၊ နားလည်ထားကြပါ၏၏။ ပေါ်၎ံ၊ တံ့ဒါအလုပ် နှင့် အသက်မွေးနေတာ ဒါလောက်မှ နားလည်မထားလိုကတော့ ထမင်းအိုးတည်ရန် ဘယ်ကလာ ဆန်ရပါမည်နည်း။

ယခုလည်း ကြည့် မြစ်ရိုးတစ်လျှောက် ပုစ္စနှင့်ခပ်သမားတို့၏ မီးခွက်မီးပုံးတွေ ဟိုဟိုသည်သည် သွားလာလှုပ်ရှားပျားပန်းခပ်နေ ကြပြီ။ သည်ကနောက် ဆယ့်နှစ်နာရီခန့်တွင် ရေကျမည်ကို တွက် ချက်သိရှိထားကြသဖြင့် ညဆယ်နာရီလောက်ကတည်းက ရေစီး ရေလာကောင်းသော ကမ်းစပ်၊ ကမ်းကွေ့များတွင် ကိုယ်စိုက်ယ်က နေရာဦးထားကြပြီ။

“တံ့ဒါ လုပ်စား သားအဖမရှိ” ဆိုသော စကားအတိုင်း သားရယ်၊ အဖရယ်၊ ဆွဲမျိုး၊ သူငယ်ချင်းရယ်ဆိုပြီး ဦးစားမပေးနိုင် နေရာကောင်းမှုန်သမျှ ပုစ္စနှင့်ခပ်သမားတွေ ရောက်နှင့်နေကြပြီ။

နောက်ကျမှ ရောက်လာသူများကလည်း သူတို့တံငါစေလေ တံငါစည်းမျဉ်းအရ နေရာဝင်မလုကြ၊ နေရာဦးသူ မရှိသေးသော မြစ်ပြင် တစ်ကြောမှာ ကသောကများနှင့် နေရာရှာကြတော့၏။

သရွာတ်သွာတ်မြစ်သည် အရှေ့စု ကြီးတော်ကွင်း၊ အရှေ့ဒရင်း၊ အနောက်ဒရင်း၊ ဆင်ကူးစသည်းများပြားလှသော ရွာစပ်ရွာဆက် တိုကို ကျော်၍ ဟိုးထိပ်ဝဆိုသည့် ရွာအလွန်တွင် မြစ်မကြီးနှင့်သွား၍ ပေါင်းဆုံးဝင်လေ၏။

ထိမြစ်မကြီးမှတစ်ဆင့် အိမ်မ၊ ကျောင်းကုန်း၊ ပန်းတနော် ကျိုပြော၊ ရွှေလောင်းစသည် မြို့ကလေးတွေဆီ ခရီးဆက်နှင့်လေ သည်။ မြစ်မကြီးတစ်လျှောက် အသွယ်သွယ် ယုက်ဖြာနေသော ချောင်းတွေ၊ မြောင်းတွေ၊ တမံတွေ၊ အင်းတွေက တွေ့န်းထိုးထွက်လာသော ပေဒါဖောင်တွေ၊ ခိုက်ပုံတွေ၊ ကန်စွဲန်းဖောင်တွေ၊ ကန်ဖောင်တွေ၊ ကည့်ဖောင်တွေ မဲမဲလှပ်မှု များပါစီးဆင်းလာနေကြသည်။

ကွင်းထဲ၊ ရှိုးထဲ၊ ချောင်းထဲ၊ တမံထဲတို့မှ ကျရော်နှင့်အတူသက်ဆင်းလာကြသော ပုံစွန်ဆတ်ထုပ် လက်မကား၊ လက်မဝါ ပြောင်ထုပ်တို့သည် မြစ်ထဲဆို ရောက်လာကြသောအခါ သူဘာသာရေထဲကူးခပ်စွန်ဆင်း၍ သွားကြမည်မဟုတ်၊ မြစ်မကြီးထဲများပါလာကြသော ကန်စွဲန်းဖောင်၊ ခိုက်ပုံ၊ ပေဒါခုံတို့၏ ရေထဲဆိုတစ်ထောင်တစ်ထွားခန့် ထိုးဆင်းနေကြသော အမြစ်သား၊ အမြစ်များများတွင် လက်မများဖြင့် ညုပ်တွယ်လျက် လိုက်ပါခရီးနှင့်လေ့ရှိကြ၏။

ဤကဲ့သို့ တွယ်ကပ်လိုက်ပါတတ်သော သတ္တဝါများမှာ ပုံစွန်တစ်မျိုးတည်းသာမဟုတ်၊ ဖောင်စီးကကန်းတို့လည်း ရှိသေး၏။ ငါးအပြင် ခိုက်ဖောင်တွေပေါ်မှာခွေရင်း လွှန်းရင်း မြှေ့ပတ္တာ ရေခြားနှင့် အဆိပ်ရှိမြှေ့များလည်း ပါတတ်သေးသည်။

ဤကဲ့သို့ တွယ်ချိတ်၍ လိုက်ပါလာကြသော ပုံစွန်တို့သည် သူတို့အတွက် အစာရေစာပေါ်သည့်နေရာ၊ လုံခြုံဘေးကင်းစွာ ခိုအောင်းနှင့်မည့် မြစ်ဝှမ်း၊ ချောင်းကျွေး၊ သောင်စပ်၊ ကမ်းပါးစသည် စိတ်ကြိုက်နေရာများသို့ရောက်လျှင် အမြစ်များတွင် ခိုတွယ်နေရာမှ လွှတ်ချကာ နေခဲ့တော့၏။

“အဲဒီ ပုံစွန်တွေဟာ ကျွန်းတော်တို့လို တံငါတွေကသာ ဆီးပြီး ဖမ်းယူ၊ ပော်ယူမလုပ်ကြဘူးဆိုရင် ဘယ်အထိဆက်ပြီး ပါသွားကြမှုလဲဟင် အဖော် ပင်လယ်ကြီးထိ ပါသွားကြမှုလားဟင်”

ဖိုးနိုဆယ့်လေးဝါးနှစ်သားအရွယ် လက်သင်တံငါဘဝတုန်းက ဖောင်ဖြစ်သူကို မေးကြည့်ခဲ့ဖူး၏။ ဖိုးနို၏မေးခွန်းကို ကြားရတော့ ဖောင်ဖြစ်သူ ဦးတော့ကျော်က သဘောကျစွာ တဗားဘားအော်၍ ရယ်ရင်း -

“အေးကွ ငါ မင်းအရွယ်တုန်းကလဲ ငါအဖော် မင်းအဘိုးကို မေးခဲ့ဖူးတာပဲ၊ တံငါလုပ်စ လက်သင်ကလေးဆိုတော့ ဘာမဆိုသိချင်၊ တတ်ချင်၊ စူးစမ်းချင်တဲ့အရွယ်ကိုး”

“အဲသည်တော့ အဘိုးက ဘာပြောလဲ အဖော်”

“ပြောမှာပေါ့ကွာ၊ ပြောရမှာပေါ့၊ ငါးတို့၊ ပုံစွန်တို့ရဲ့စရိတ် သဘာဝကို တံငါလုပ်စားမယ့်သူက သိကိုသိထားသင့်တာပေါ့”

“အခုလို “ကျ-မ” ဆွဲချိန်မှာ ဖောင်စီးပါလာကြတဲ့ ပုဂ္ဂန်တွေ  
ဟာ ရေချိပုဂ္ဂန်တွေကွာ ရင်နှုန်းကိုတွေ့မှာ သူတို့မနေနိုင်ဘူး၊  
တိုင်ယ်တုန်းက ပင်လယ်ရင်နှုန်းဟာ ဟိုး။ ။ မြောင်းမြေအောက်  
ဘက်လောက်အထိ တက်တယ်လို့သိရတယ်။ အခုတော့ မြစ်တွေ၊  
ချောင်းတွေဟာ သောင်တွေထွန်းပြီး တိမ်တိမ်လာတော့ ရင်ဟာ  
တဖြည့်ဖြည့်း ဆုတ်ဆုတ်သွားတယ်ကွာ။ အဲဒီတော့ ရေချိမှာသာ  
ပါက်ပွားရှင်သန်တတ်တဲ့ ငါးတွေ၊ ပုဂ္ဂန်တွေဟာ ရင်ရောက်တဲ့  
အပြုံဒေသမရောက်ခင် အကွက်အကွင်းကောင်းတဲ့ နေရာရာ၊ ချောင်း  
မြောင်းတွေပေါ်ပြီး၊ ကမ်းစပ်မှာလည်း လမှုပင်၊ လမဲ့ပင်၊ ဓနပင်၊  
ဓနှုန်းပင်၊ ခရာပင်၊ ကျူးပင်တွေပေါ်ပြီး ရော်းရွှေမှား၊ ရေညီရေမှု့နဲ့  
ရေည့်အကောင်းတဲ့ နေရာတွေ ရောက်တာနဲ့ သူတို့ ဘဝပေးအသိနဲ့  
ဆင်းပြီးရှင်သန်ကြ၊ ပါက်ပွားကြနဲ့ မျိုးမတုံးကြတော့ ဘူးပေါ့ကွာ။”

ငယ်ဘဝအကြောင်းတွေ ပြန်တွေးရင်း ဆုံးသွားတာကြားပြီ  
ဖြစ်သော ဖောင်ကြီးကိုသတိရကာ လွှမ်းသလိုလို ဆွဲးသလိုလိုကြီး  
ဖြစ်မိလေသည်။

“ဒါနဲ့ နေပါဉ်းအဖော့၊ ဟိုးမြစ်ညာဘက်မှာ ကျွန်တော်တို့ရဲ့  
အရင် ပုဂ္ဂန်ဖောင်စီးတွေ ခပ်နေတဲ့ သူတွေလဲ ရှိသေးတယ်  
မဟုတ်လား။ သူတို့ ခပ်ယူပြီးသာ ဒိုက်ဖောင်တွေကို ကျွန်တော်  
တိုက ထပ်ခပ်တော့ ပုဂ္ဂန်ကော ပါလာဉီးမှာမြဲလိုလိုလားဗျာ”

သားဖြစ်သူ လက်သင်တံငါကလေးကို အဖော်ဖြစ်သူက အမေး  
အမြန်းထူရန်ကောဟု စိတ်တို့မည်ကြံသေး၏။ ပြီးမှ သူ သိချင်လို့  
မေးတာပဲဟုတွေးရင်း -

“မင်းပြောသလိုတော့ မဟုတ်ဘူးကွာ။ မြစ်ပြင်တစ်ကြောမှာ  
မျောလာတဲ့ ဒိုက်ဖောင်တွေဟာ အများကြီးကွာ၊ ဘယ်သူကမှ  
ကုန်အောင်ခပ်ယူနိုင်ကြတာမဟုတ်ဘူးကွာ။ ရေစီးနဲ့မျောလာတာ  
ဆိုတော့ တစ်ဖောင်လောက် ဂိုလ်ကခပ်ယူတုန်း ဘေးနားက ဒိုက်  
ဖောင်တွေက ဆက်မျောသွားရာ ပြီးတော့ ပုဂ္ဂန်တွေက အသိဉာဏ်  
ရှိတာကလား သားရဲ့ . . . ။ အမြစ်တွေကိုတွေ့ယူပြီး လိုက်လာပေမယ့်  
သူတို့ ဘေးရန်ကိုလည်း သူတို့ကရှိတိုက်ကြတယ်။ ခပ်ယူမယ်လို့  
ဒိုင်းဝန်းကြီးဘေးနား စွဲခနဲ့ရောက်လာတာနဲ့ တွယ်နေတာကနေ  
လွှတ်ချုပြီး ရှောင်သွားကြတယ်။ အေး . . . အမှုမဲ့ အမှုတ်မဲ့နေတဲ့  
အကောင် နောက်ကျသွားတဲ့ အကောင်တွေ လောက်သာ လူတွေ  
လက်ထဲပါသွားတာကွာ။ စောစောက ရှောင်ထွေက်သွားတဲ့ အကောင်  
တွေဟာ ဘေးအန္တရာယ်က်းပြီလို ယူဆရတဲ့ အခါ နှီးရာဒိုက်ဖောင်  
မှာ ပြန်တွေ့ယ်ကြပြန်တာပဲကွာ။”

“နောက်ပြီးတော့လဲ နားထောင်လိုက်စမ်း၊ ဘာသံတွေ  
ကြားရသလဲ၊ တဝါဝါဝါ့ ကြားနေရတယ်မဟုတ်လား။ အဲဒါ  
မြစ်ကမ်းနှစ်ဖက်မှာရှိတဲ့ ထူးပေါက်တွေ ကလိုက်ပေါက်တွေကနေ  
မြစ်ထဲကို ရေကျနေတဲ့ အသံတွေပေါ့ကွာ။ အဲသည်နေရာတွေကလဲ  
ပုဂ္ဂန်တွေဆင်းတတ်တယ်ကွာ။ ကွင်းထဲ ရှိုးချောင်းထဲက ပုဂ္ဂန်တွေ  
ဆင်းတတ်တဲ့ နေရာတစ်ခုပဲလို့ မှတ်ထားပေတော့။ ပြီးတော့ ဟောဒီ  
မြစ်တစ်ကြောမှာ မြစ်ထဲကို စီးဝင်နေကြတဲ့ ချောင်းလက်တက်တွေ  
မြောင်းတွေ၊ အမြာအမြာနဲ့ ဘယ့်ကလောက်များသလဲ။ ရေတောင်  
မရေတွေ့က်နိုင်ဘူးမဟုတ်လား။ အဲသည်တော့ ဒါလောက်များတဲ့

နေရာတွေက ဆင်းဆင်းလာကြတဲ့ ပုစ္စန်တွေဟာ တွေ့ရန်းရာ ဒိုက်ဖောင်တွေမှာ ဝင်ပြီးခိုကြာ ကပ်ကြ တွယ်ကြပြန်ရော ဒါကြောင့် ကိုယ့်အထက် မြစ်ညာဘက်မှာ ဘယ်လောက်ခံပ်ယူယူ ငါတို့ ခံပ်လို့ မရတော့ဘူးဆိုတာ ဟုတ်ပါမလားကွာ။ ရေသဗ္ဗာဝါ၊ ရေပိုးရေများ ဆိုတာ မရရတုက်နိုင်အောင်များတာသားခဲ့။ ဒါကြောင့်လဲ ငါတို့ ဘိုးစဉ်ဘောင်ဆက် သားစဉ်မြေးဆက် တံငါလုပ်ပြီး အသက်မြေးနှင့်ကြတာပေါ့”

မလှမ်းမကမ်းရှိ သောင်ခုံတန်းကြီး ထက်ဝက်မကပေါ်လာ ခဲ့ပြီ။ သောင်ကမ်းစပ်ရှိ ဝက်လာ၊ ငတန်ပိန်း၊ ခရာပင်များ ရေစပ် နှင့်အတော်ရေးဝေးမှာ ကျေနဲ့ခဲ့ပြီ။ တံတောင်ဆစ်ချိုး ဦးဆင်းလာ သော မြစ်ရေသည် တဟဲဟဲနှင့် ကမ်းပါးကို တိုးတိုက်စီးဆင်းနေပြီ။ စိမ်းပုပ်ပုပ်မြစ်ရေကြောတွင် ပေဒါအုံများ၊ ဒိုက်သရောပုံများ၊ ဟိုမှာ တစ်ပုံ သည်မှာတစ်ပုံ သူထက်ငါ အပြိုင်မျောပါလာနေကြသည်။

လျော့ပိုင်းတွင် ခမောက်ကို မျက်နှာပေါ်ဖုံးပြီးအိပ်နေသော မကျင်ငွေကို ပါးစပ်ကမခေါ် လျော်ကို အသာလှပ်၍၌နဲ့လိုက်သည်။ သောင်စပ်တွင် ဝါးလုံးတိုင်ကလေးစိုက်၍ လျော်ြီးချည်ထားသည် ကိုဖြုတ်သည်။ ပြီးလျှင် ထိုဝါးလုံးဖြုံ့ပင် သောင်ပြင်ကို ထိုးကန်ပြီး လျော်ကို ကမ်းမှုခာထုတ်လိုက်သည်။ မြစ်လယ်ရေကြောကိုရောက်လျှင် မကျင်ငွေက လျော်မီးထဲရှိ ဒီဇယ်မီးခွက်ကို ထွန်းညိုလိုက သဖြင့် လျောကလေး၏ ဝန်းကျင်တစ်ခွင်လုံး ဦးရောင်များ လင်းလက် သွားသည်။

“ကျော် အိပ်ပျော်သွားတယ်တော်။ . . . ရေတောင်ကျော်ပြီနော်” သူအိပ်ပျော်သွားသည့်အတွက် ဖိုးနီးကို အားတုံးအားနာ ပြောသည်။

လျော့ပူမျလှော်နေသော မကျင်ငွေကို ဖိုးနီးကြော်နာစွာကြည့်လိုက်သည်။ ကြည့်စမ်း ဒီမိန်းမနဲ့ပေါင်းသင်းလာတာ နှစ်ပေါင်းပင် နည်းတော့သည်မဟုတ်။ အကြီးဆုံးသားသည်ပင် ဆယ်တန်းဖြေတော့မည်။ သူအောက်မှာ အငယ်က သုံးယောက်ရှိသေးသည်။ မောင် တစ်ထမ်း၊ မယ်တစ်ရွက် ထမ်းပိုးတစ်ဖက်စိဝင်၍၌ ရှုန်းကာ ဘယ်တုန်း ကမှ စိတ်ပျက်ပြီးပြင်ခဲ့သည်မရှိစလုံး။

ဖိုးနီးဘဝအတွက် တကယ်လက်တွဲဖော်ကောင်းတစ်ယောက် ပီသခဲ့ပါ၏။ လင်နှင့်မယားဆိုတာ ချမ်းသာအတူ ဆင်းရဲအမျှ ဆိုပိုးစကားထားခဲ့ကြသော်လည်း ဘယ်တုန်းကမှ ချမ်းသာအတူ မနေခဲ့ကြရ။ သူခဲများ ဆင်းရဲအမျှသာ ခံစားနေခဲ့ရသည်မှာ ယနေ့ထက်ထိ မဟုတ်လား။

ယခုလို “ကျု-မ” ဆွဲချိန်၊ ဖောင်စီးပုစ္စန်ခပ်ခိုန်တွင် တစ်ယောက် တည်းလုပ်နိုင်သည်မဟုတ်၍၌ လူငှားခေါ်ကြရတော့၏။ ထိုသို့ ခေါ်ရလျှင် သုံးပုံတစ်ပုံခဲ့ပေးရသဖြင့် ကိုယ့်အတွက် အကျော်နည်းလိမ့်မည်။ အကြီးဆုံးကောင်က ဆယ်တန်းပေမျိုး သူခဲများ ကောင်းစာ နှင့်နပန်းလုံးနေရလေသည်။ ဒုတိယသားကတော့ ငယ်သေးသဖြင့် မြစ်ထဲ၊ ချောင်းထဲ၊ ရေထဲ၊ ဖိုးထဲမှာ မခိုင်းရက်ပါ။ သို့အတွက် မကျင်ငွေက -

“လူငားခေါ်မနေပါနဲ့တော်၊ ငါးမွှေထိုးပိုက်အသစ်ကလေး ဝယ်နှင့်အောင်စုရေးမယ်။ သားကြီး မြို့ဘက်ကမ်းသွားတက်နေတဲ့ ကျူရှင်စရိတ်ကလဲ ရှိသေးတယ်။ စာမေးပွဲကြီးမတိုင်ခင် အထူးထုတ်ဆိုလား အဲဒီစာအုပ်တွေကလဲ ဝယ်ရေးမှာတဲ့။ ကျျပ်ပဲပဲကိုင်လို့ခဲ့ပါမယ်။ ဒါထက် ကိုဖိုးနဲ့ တော့သားက လူပျိုလုပ်ချင် နေပြီတော့ သိရဲ့လား” ပြောရင်းက တဟီးဟီးရယ်လေသည်။

“မင်းကလဲကွာ အစမရှိ အဆုံးမရှိ။ သားကြီး ဘာဖြစ်လို လဲကွာ”

သားအတွက် စိတ်ပူပန်စွာမေးသည်။ ဟုတ်သည်။ ဖိုးနှီးသည် သားအကြီးကောင်ကြီးကို သားဦးပေမြို့လားမသိ။ အလွန်ချစ်၏။ အားလည်းထား၏။ သည်ကောင်ကြီးကို ပညာတတ်ကြီးဖြစ်စေ ချင်သည်။ ဆရာဝန်ကြီး၊ အင်ဂျင်နီယာကြီး ဖြစ်စေချင်သည်။ သားကြီးကလည်း တော်ရှာပါသည်။ ယခုတောင် မိဘတွေက အတင်းတားသဖြင့်သာ နေခဲ့ရသည်။ မဟုတ်လျှင် သူကိုယ်တိုင်ပဲကိုင်လို့ကိုချင် မိဘကို ကူချင်သည့်စိတ်ရှိသည်။

“တော်ကလဲ ပြောမှာပေါ့တော့။ ကျောင်းဝတ်စုံတွေက သိပ်ဟောင်းနေလို့ ဖြစ်နိုင်ရင် တစ်စုံလောက် အသစ်ချုပ်ချင် တယ်လို့ ကျျပ်ကို ပူဆာနေတယ်။ ဟုတ်လဲ ဟုတ်တယ်တော့။ မနှစ်ကိုးတန်းတုံးက လက်ကျွန်တွေဆိုတော့ နှမ်းလဲနှမ်း၊ သေးလဲသေး နေကုန်ပြီ။ အင်းလေး။။ သူလဲ အရွယ်ကလေးရောက်လာပြီ ဆိုတော့ ဝတ်ချင်စားချင်ရှာမပေါ့တော်”

“မင်းကလဲကွာ ဂုံမှာဖြင့် ဘာများလဲလို့” ပြောရင်း မြစ်လယ်ဘက်ဆီ လျှောက် လျှော်တက်ဖြင့် ယက်ထုတ်လိုက်သည်။

ဟော မြင်နေရပြီ။ မှန်ရိဝေဝါးမြစ်ပြင်တစ်ခွင့်လုံး ဖိုက်ပုံများကန်စွုန်းဖောင်များ၊ ပေဒါအုံများ မျောပါလာနေကြပြီ။ မြစ်ညာဘက်ခပ်လျမ်းလျမ်းတွင် မီးရောင်ကလေးတွေက တစ်လက်လက်နှင့် ဟိုသည်ရွှေ့လျားကာ ပုံစွန်ခပ်နေကြပြီ။

မြစ်ပြင်ပြည့်ခမန်း မျောပါလာသမျှ ဖိုက်ဖောင်၊ ပေဒါအုံများကို မည်သူမျက်နှာစင်အောင် ခပ်မယူနှင့်ပါ။ ခပ်သွက်သွက်စီးဆင်းနေသည်မြစ်ရေးကြောင့် တစ်ဖောင်တစ်အုံကို ခပ်ယူနေတွန်းအခြားဖိုက်ပုံများက မြစ်အကြောက်သို့ မျောပါသွားကုန်ကြပြီ။

ဖိုးနှီးသည် လျှော်တက်ကို အသာချုပ် လျှော်မ်းထဲက ပုံစွန်ခပ်သည်မြိုင်းဝန်းကို လှမ်းယူသည်။ အချင်းသုံးပေခန့် ဝါးဖြင့်ခွဲထားပြီး တစ်မတ်ကွက်ပိုက်စကို ကတော့ပုံတပ်ထားသဖြင့် စကောဝိုင်းလောက် လူတစ်ဖက်စာလောက် ဖိုက်ပုံများကို ကျိုး၍ ကော်တင် “မ” ယူလိုက်ရန် အနေတော်ပဲဖြစ်သည်။ သည်ည် ပုံစွန်များများရအောင်ရှာရမည်။

မကျင်ငွေက ရေစီးကို ဦးတိုက်ကာ မျောပါမသွားစေရန်တောင့်၍ လျှော်ပေးထားရသည်။ “ဘေးကို။။ ဘေးကို” ဟု ဖိုးနှီးကအော်လျှင် လျှော်စီးကို ဘေးသို့နည်းနည်းကပ်ပေးသည်။ ရေစီးအရှိန်နှင့် မျောပါလာသည့် ဖိုက်ပုံကြီးကို အားနှင့်ထိုး၍ ခပ်တင်လိုက်သည်။ ဖိုင်းဝန်းထဲပါလာသော ဖိုက်ဖတ်များကို ဆွဲဖယ်လိုက်

လျှင် လက်မကားကြီး သုံးကောင် တဆတ်ဆတ် တဖျပ်ဖျပ်ခုန်ရင်း ခိုင်းဝန်းထဲမှာပါလာနေပြီ။

လျှက်ကို အသာမ၊၍ ပုစ္စန်တုပ်ကြီးတွေကိုထည့်ပြီး ပြန်ဖုံးထားရသည်။ နှုံမဟုတ်ပါက တောင်ဆုပ်ခန့်သာ စောက်နှက်သော လျှေမြဲးထဲက ခုန်ထွက်သွားနိုင်သည်။

“ညာဘက် . . . ညာဘက်” ဟု လူမှုးအောက် မကျင်ငွေက လျှော့ကို ညာဘက်အယိမ်းတွင် ဖျာတစ်ဖျာစာခန့် ကန်စွဲန်းဖောင် ကြီးအောက်ခြေကို ထိုးကော်ခြစ်ခွဲလိုက်သည်။ သည်လို ကန်စွဲန်းဖောင်ကြီးမျိုးကျတော့ တစ်ခါတည်း ထိုးကော်ယူ၍မရ ခိုင်းဝန်းနှင့် မဆုံး။ သို့ဖြစ်စဉ် ကန်စွဲန်းဖောင်၏အမြစ်များကိုသာ ခြစ်ယူ၍ ခိုင်းဝန်းကို ခွဲဖော်လိုက်ရသည်။ ဆတ်တုပ်လေးငါးကောင်နှင့် လက်သန်းခန့် ဘေးကြားကလေးသုံးလေးကောင် ပါလာသည်။ ထိုကဲ့သို့ ခပ်ယူလိုက် နေရာပြောင်းလိုက်နှင့် လောဘဇောကပ်ပြီး လူပ်ရှားနေသည့် ဖိုးနိုတစ်ယောက် ဘေးကြာတွေတင်းကာ လက်နှစ်ဖက်ကလည်း ညောင်းလာပြီ။

မြစ်ယံတစ်ကြာတွင် သေသာအုပ်အုပ် မောပါလာနေကြ သော ခိုက်ဖောင်များလည်း တဖြည်းဖြည်း ကဲပါးသွားလေပြီ။ ရေစီး အဟုန်ကတော့ ရွှေသည်ဆိုရုံကလေးသာ ရွှေတော့၏။

တစ်ဆက်တည်း မနားတမ်း လေးငါးနာရီခန့် ဆက်တိုက် ပုစ္စန် ခပ်နေရသော ဖိုးနိုရော၊ လိုရာဘက်ကို ပဲကိုင်လျှောက်ပေးနေ ရသော မကျင်ငွေပါ ပင်ပန်းနွမ်းနယ်နေကြပြီ။ လျှေမြဲးထဲမှာတော့

သူတို့လင်မယား ပင်ပန်းကြီးစွာရှာထားသော ပုစ္စန်များက မနည်လှု။ ထိုပုစ္စန်များကိုကြည့်ပြီး နှစ်ယောက်စလုံး ဝမ်းသာနေကြသည်။

ဖိုးနိုသည် လျှော့မှာပင် ခါးကို ဟိုသည်လှည့်၍ ကျတ်ကျတ် မြည်အောင်ချိုးပြီး ဖန်တွေကျိန်းစပ်နေသော မျက်စီအစုံကို လန်း ဆန်းသွားစေရန် မြစ်ရေကို လက်ခုပ်နှင့်ခပ်ပြီး မျက်နှာသစ် လိုက်သည်။ “နောက်ထပ် သုံးလေးဖောင်လောက ခပ်ပြီးရင် ပြန် တော့မယ်ဟေ့။ ရေတောင် တဖြည်းဖြည်း တက်တော့မယ်ကွဲ” ဟု ပြောရင်း လျှော့ဘယ်ဘက်ဘေးမှ ကပ်၍မောလာသော ခိုက် ဖောင်ကို လှမ်း၍ခပ်ယူလိုက်သည်။ ပြီးမှ -

“ဟိုက် . . . ဒုက္ခပါပဲ”

အလန့်တကြားအော်ပြီး မြစ်ရေထဲပြန်ချလိုက်သည်။

“ဘာလဲ . . . ဘာလဲ ကိုဖိုးနို”

လျှော့မှ မကျင်ငွေက ဖိုးရိမ်တကြီး လှမ်းမေးသည်။ ကံသီ ပေလို့သာပဲ။ တစ်ခါတစ်ခါ အင်းထဲ တမဲထဲမှ မျာုထွက်လာကြ သော ခိုက်ပုံများပေါ်တွင် မြေပွေး၊ မြေဟောက်တို့ ခွေ၍လိပ်၍ ပါလာတတ်ကြ၏။ ထိုခိုက်ပုံများပေါ်တွင်ပင် အင်းထဲအိုင်ထဲမှ ဖားပေါင်စင်းကလေးများ၊ ဖားပုံးကလေးများကလည်း ပါလာတတ် သေးရာ မြေများက အစာင်း၍ ပါလာခြင်းဖြစ်တော့၏။

“ဘာမှုမဟုတ်ပါဘူးကွာ၊ အဲဒီခိုက်ပုံးက သူများ ခပ်ပြီးသားကြီးကွဲ၊ ထိုးကော်ထားလို့ အမြစ်တွေပါ ရေပေါ်လန်တက်နေတာ သွားခပ်မိလိုဟေ့။ တော်ပြီကွာ . . . ရေစီးနွေးသွားတော့ ခိုက်တွေက

တဖြည်းဖြည်းပဲ မောလာရော၊ သည်တော့ တို့အထက်မြစ်ညာက ကောင်တွေ မလွှတ်တမ်းခံပဲယူလိုက်ပြီးသားတွေကွာ။ ပင်ပန်းရကျိုး မန်ပါဘူးကွာ။ ပြန်မယ်...”

ဘာမှမဖြစ်သယောင်နှင့် မကျင်ငွေကို လှမ်းပြောသည်။ တကယ်တော့ တို့ဒိုက်ပုံပေါ်တွင် မြေပွေးလား၊ မြေဟောက်လား မသိ။ ပါလာသည်ကတော့ အမျန်။ အိပ်ရေးပျက်မျက်လုံးများက သေသေချာချာ မမြင်နိုင်စွမ်းတော့။ အနီးဖြစ်သူ စိတ်မပူဇော်နိုးနှင့် ညာလိုက်ခြင်းဖြစ်သည်။

ဖိုးနီက လျော့ဦးခေါင်းထဲမှ ဆေးပေါ့လိပ်တိကို ထုတ်ယူပြီး မီးညီးကာ တထောင်းထောင်းဖွာထုတ်လိုက်သည်။ ပြီးတော့ နှင့်းတွေ၊ ရေငွေးတွေအံ့ဆိုင်းကာ မှောင်ရီဝေနေသော မြစ်ညာ ဘက်ဆီ လှမ်း၍ ဧေးကြည့်နေသည်။ လမိုက်ညဖြစ်၍ ဘာကိုမျှ သဲသဲကွဲကွဲမဖြင့်ရှာ။ စောစောတုန်းက ပျားပန်းခပ်မျှ တို့ဟိုသည်သည် ရွှေ့လျားကာ ပုံစံခံပေါ်နေကြသော ဘဝတူတံငါလျောကလေးများ ဆီမှ မီးခွက်မီးရောင်များပင် သိပ်မတွေ့ရတော့ တဖြည်းဖြည်းကျပါး သွားလေပြီ။

တစ်ညာတာလုံး ဝမ်းရေးအတွက် လှုပ်ရှုးရန်းကန်ကြရသဖြင့် မိမိတို့အသိုက်အပြုံများဆီသို့ မောပန်းစွာပြန်ကုန်ကြပြီ။ အရှေ့ ဒရင်း ရွာဦးကျောင်းဆီက အုန်းမောင်းခေါက်သံသည် လေဟုံး စီးကာ မြစ်ယံတစ်ကြောမှာ လွင့်ပုံလာနေပြီ။ မကြာမီ အရှုက်တက် တော့မည်။



ဖိုးနီတို့လင်မယား အိမ်ရွှေ့ကပြင်တွင် ယာကြမ်းကြီးခင်းပြီး ပုံစံများကို ရွှေးဆယ်နေကြသည်။ ဆတ်ထုပ်က သပ်သပ်၊ ပြောင်ထုပ်က သပ်သပ်၊ လက်မကားက သပ်သပ်ခွဲခြားထားရသည်။ သားကြီးကတော့ အဖော်နှင့်အမေစားရန်အတွက် လက်သန်းခန့် ပုံစံနှင့်ကလေးများကိုရွှေးပြီး ခေါင်းနှင့်အမြို့ချွဲတ်ကာ ဆားနွေးင်းနယ်၍ ကြော်နေသဖြင့် ဗွဲဗြိုင်နေသော ပုံစံကြော်နှင့်က ဖိုးနီ၏ နှာဝကို လာ၍၍ ချုံနေပြီ။

ထို့ကြောင့် ဖိုးနီက မကျင်ငွေကို လှမ်းကြည့်လိုက်သည်။ ထို့အကြည့်တွင် မိမိပင် ယောက်ဗျားကြီးတန်မဲ့ အူတကြုတ်ကြုတ် မြည်အောင် ဆာနေပြီဖြစ်ရာ မိန်းမသားဖြစ်တဲ့ မကျင်ငွေခေများရော ဆာနေပြီမဟုတ်လားဟု မေးသည့်အဓိပ္ပာယ်တွေပါလျက်ရှိသည်။ ထို့အခိုက်မှာပင် မကျင်ငွေကလည်း ဖိုးနီထံလျမ်း၍ အကြည့် နှင့်တို့က်ဆိုင်နေသောအခါ နှစ်ယောက်သား သဘောပေါက်စွာ ရယ်မိကြတော့၏။

အဖော်နှင့်အမေစားရွှေးဆယ်နေကို ဘားနားက ဆောင့်ကြောင့်ထိုင်၍ ကြည့်နေသော သားဝယ်က ယခုထက်တိုင် တဆတ်ဆတ် ခုန်ပေါက်နေသေးသော ကျောက်ပုံစံသေးသေး လေးတစ်ကောင်ကို ရအောင်လိုက်ဖမ်းပြီး အမြို့ဖျားမှုဂိုင်ကာ ဒီယော်မီးခွက်တွင် မီးဖုတ်ရင်း -

“ဒီပုံစံသေးသေးလေးတွေဟာ ကြီးလာရင် ပုံစံတုပ်ကြီး တွေ ဖြစ်လာမှာလားအဖေ” ဟု ဖိုးနီကို လှမ်း၍ မေးလိုက်သည်။

ဖိုးနိုက လှမ်းကြည့်ရင်း -

“ဟောင် ငတ်လှချေကလားဟာ။ မီးခွက်မီးမှာ ဖုံးတိစား  
တော့ ဒီလောင်စံနှုန်းမှာပေါ့ဟာ။ မင်းအစ်ကိုကြီး ပုံစွန်ကြော်တာ  
ကျက်တော့မယ်၊ သွားစားချေ” ဟုဟောက်သော်လည်း မီးဖုံး  
လက်စပုံစွန်ကလေးကို ကျက်အောင်ဆက်ဖုတ်ပြီး အခွဲမသင်  
ဘာမသင်နှင့် တကျော်ကျော်ဝါးစားရင်းက -

“ဟင်လို့ . . . အဖော်ဒီပုံစွန်လေးတွေက ကြီးလာရင် ပုံစွန်တုပ်  
ဖြစ်လာမလားလို့”

သူ သိချင်တာ ဆက်မေးနေပြန်သည်။

“ကလေးသိချင်တာကို ပြောလိုက်စမ်းပါတော်”

မကျင်ငွေက တိုက်တွေန်းသည်။ ဖိုးနိုက သားငယ်ကိုကြည့်ရင်း  
ဆက်ပြင်းတစ်ချက်ရှိကိုလိုက်သေးသည်။

“ဘယ်ဖြစ်ပါမလဲသားရယ်၊ ဘယ်ဖြစ်ပါမလဲ။ ပုံစွန်ဆိတ်ဟာ  
ပုံစွန်ဆိတ်ပဲ။ ပုံစွန်ဘေးကြားဟာ ပုံစွန်ဘေးကြားပဲ။ ကျောက်ပုံစွန်  
ဟာ ကျောက်ပုံစွန်။ ဘယ်လောက်ကြာအောင် ဆက်မွေးမွေး  
ဘယ်တော့မှ ပုံစွန်တုပ်လဲဖြစ်မလာဘူး။ ပုံစွန်တုပ်လောက်လဲ  
ကြီးမလာနိုင်ဘူးကွာ။ ဒါဟာ သဘာဝတရားကြီးက ကန်သတ်ထား  
တာကွာ သိရှုလား . . . ”

နားလည်လေသလား၊ မလည်လေသလားတော့ မသိ။ ပါးစပ်  
ထဲက ဝါးလက်စပုံစွန်ကလေး ကုန်သွားသည်နှင့် အထောက်ကောင်  
သည် သူအစ်ကိုကြီး ပုံစွန်ကြော်နေသည့် မီးဖို့ချောင်ဘက်သို့  
ပြေးထွက်သွားတော့သည်။

ဖဗုံးကြမ်းအလယ်တွင် ချထားသော မီးခွက်တွင် ပိုးကောင်  
ကလေးတွေ ပိုင်းပတ်ပုံသန်းနေကြသည်။ ပုံစွန်ရွေးနေသော  
မကျင်ငွေသည် ရွေးလက်စ ခက္ခရာပြီး ဖိုးနိုက်ကြည့်သည်။ ပြီးမှ  
တိုးညွှေးစွာဖြင့် -

“ကိုဖိုးနိုက်ကြည့်တစ်ခုမေးစမ်းပါရစေတော်။ သိချင်လိုပါ” ဟု  
ဆိုသည်။

“ဘာများလဲကွာ မင်းကလဲ၊ ကလေးမဟုတ် သားငယ်မဟုတ်”

“သော် . . . ကျော်တို့သားကြီးအတွက်ပါ ကျော်တို့က သားကြီး  
ကို ကြီးလာရင် ဆရာဝန်ကြီးတွေ၊ အင်ဂျင်နီယာကြီးတွေ ဖြစ်စေ  
ချင်တယ်မဟုတ်လား။ ဖြစ်လဲဖြစ်ရမယ်လို့ အားခဲ့ထားတယ်  
မဟုတ်လား။ ဒါပေမဲ့ ကျော်တို့လို့ တံငါန်းပြား ဆင်းရဲသားရဲသား  
သမီးဟာ အဲဒါကျော်တို့ရည်မှန်းထားတဲ့ ဆရာဝန်ကြီးတွေ၊ အင်ဂျင်  
နီယာကြီးတွေ ဖြစ်လာနိုင်ပါမလားဟင်။ အဲဒါ ကျော်သိချင်လိုပါ”

ဖိုးနိုက်သည် မကျင်ငွေကို အကြာကြီးစိုက်ရှုကြည့်နေသေးသည်။  
ပြီးတော့ အံကိုလည်း တင်းတင်းကြိုတ်မိသေးသည်။

“မင်းက ငါ စောစောကပြောတဲ့ ကျောက်ပုံစွန်သေးသေးလေး  
က ဘယ်တော့မှ ပုံစွန်တုပ်ဖြစ်မလာနိုင်ဘူးဆိုတာနဲ့ ဆက်စပ်ပြီး  
တွေးမိလို့မေးတာမဟုတ်လား။ ဒီမှာ မကျင်ငွေ၊ ပုံစွန်က ပုံစွန်ပဲကွာ။  
လူမဟုတ်ဘူး။ လူခိုတာ ကြီးစားရင် ဘူရားတောင်ဖြစ်နိုင်တယ်လို့  
ဆိုထားတယ်မဟုတ်လား။ ဟောဒီ ငါတို့တံငါတွေ စုနေကြတဲ့  
တို့ရာတစ်ရွာလုံးမှာ ဘယ်တုန်းကမှ ဆရာဝန်တစ်ယောက် ဖြစ်ထွန်း

မလာခဲ့ဘူး။ အင်ဂျင်နီယာတစ်ယောက် ပေါ်ပေါက်မလာခဲ့ဖူးသေး တာတော့ အမှန်ပဲကွာ။ ဒါကြောင့် တို့သားကြီးကို ဖြစ်မှဖြစ်လာနိုင် ပုံမလားလို့ မင်း တွေးနေတာမဟုတ်လား။ အေး။ . . ဘယ်ခေတ် ဘယ်အခါက မဖြစ်ခဲ့၊ မဖြစ်ခဲ့ ငါတို့ခေတ်မှာ ငါတို့သားကတော့ ဖြစ်ကိုဖြစ်လာစေရမယ်ကွာ၊ သိရဲ့လား။ ငါမှာ ခွဲန်အားဗလတွေ ရှိနေသေးတယ်။ အသက်အချို့အရ သန်သန်စွမ်းစွမ်းလ ရှိပါ သေးတယ်ကွာ။ ငါ ရေထဲကမတက်စတမ်း ရှာချင်ရှာရပါစေ။ မေးစွေ ရေညီတက်ချင်တက်ပါစေ။ ထမ်းပိုးအောက်က မထွက်စတမ်း ရှုန်းချင်ရှုန်းရပါစေ။ ငါသားကြီးကို ဆရာဝန်ဖြစ်အောင်၊ ဒါမှာမဟုတ် အင်ဂျင်နီယာကြီးဖြစ်အောင် ထားမယ်ကွာ၊ သိရဲ့လား . . . ။ ထားကိုထားရမယ်”

အားမှန်အပြည့်နှင့် လက်သီးလက်မောင်းတန်းကာ လေသံ မာမာ ယုံကြည်ချက်ပြင်းပြင်းနှင့် ပြောနေသော ဖိုးနီကိုကြည့်ပြီး မကျင့်ငွေတစ်ယောက် ကြောက်သီးများ တဖြန်းဖြန်းထကာ အားတွေ အင်တွေ ပြည့်တက်လာသည်ထင်ရတော့၏။

“အိုတော် . . . ဒီလိုတမ်းသာဆိုရင် ရှင်တစ်ယောက်တည်း မရှုန်းရပါဘူး။ အလုပ်ညွှန်ရင် နွားမတောင် မရွှေ့စတမ်းရှုန်းရသေး တယ်ဆိုတဲ့ စကားလ အရှိသားမဟုတ်လား။ ကျို့တဲ့ ထမ်းပိုး တစ်ဖက်က ဝင်ရှုန်းရမှာ ကျူပ်တာဝန် ထားလိုက်စမ်းပါတော်”

ဖိုးနီသည် ငေးကြည့်နေရင်း ဘာပြန်ပြောရမည်မသိ။ စကား လုံးများ ရှာမရဖြစ်နေသည်။ ကြည့်စမ်း . . . ဖြီးသင်ထားခြင်းမရှိ၍

ဖွာလန်ကြကာ လွှင့်ပုံနေသောဆံပင်၊ သနပ်ခါးမတင်နိုင်ဘဲ နေဒက်လေဒက်တို့ကြောင့် ညီညာစ်ည်းမျက်နှာ၊ အိပ်ရေးမဝယည် အတွက် နီကျင်နေသော မျက်ဝန်းများနှင့် သည်မိန်းမ ခါတိုင်းနှင့် မတူ။ သည်ကနေ့ သိပ်လှနေပါကလား။

⌘ ⌘ ⌘

## သိပ္ပါသော် အခြားမျှနေ့များနေ

ယာယီကန့်ထားသော မြေသားတမံကလေးကိုကျော်၍ ထိုးကော်ပက်တင်လိုက်သော ခနဲအတွင်းမှာရေသည် “ဗုမ်း” ခနဲ “ဗုမ်း” ခနဲနှင့် တမံတစ်ဖက်မှာ ကျလေသည်။ ထိုးရေကျမည့်နေရာ တွင် ဒိုင်းဝန်းဟောင်းကလေး ခံထားလေသဖြင့် ထိုးကော်ပက်တင် လိုက်သောရေထဲတွင် ရောနောပါသွားသော ငါးပုစ္စန်ကလေးများ သည် အလဟသာမဖြစ်ဘဲ ဒိုင်းဝန်းအတွင်းမှာ တင်ကျိန်နေလေ၏။

ခနဲထိုးနေရသည်မှာ ကြာပြီဖြစ်၍ ဖိုးကောင်းစံတစ်ယောက် ညောင်းလည်းညောင်း မောလည်းမောနေပြီ။ ဝါးလုံးတိုင်လေးတိုင် ကျားကန်စိုက်၍ ဆင်ထားသောခနဲသည် မြန်လည်းမမြန်၊ နေးလည်းမနေး စည်းချက်မှန်စွာပင် “စွပ်” ခနဲ ရေကိုထိုးကော်ယူလိုက် “ကျို” ခနဲ လွှဲယမ်းသွားလိုက် “ဗုမ်း” ခနဲ တမံတစ်ဖက်ကို ရေကျသွားလိုက်နှင့် လူသံသူသံ ဆူသံညံသံ ကင်းဆိတ်လျက်ရှိသော ဂယက်ကွင်းကြီးထဲမှာ စွပ်၊ ကျို၊ ဗုမ်း အသံမှန်မှန်ပေးလျက် ရှိနေလေသည်။

တမံကြီးက ရှည်လျားလိုက်ပါဘို့ ရေတွေကလည်း နွေနှောင်းကာလမှာပင် ခါးထက်ဝက်ကျော်ရှိနေသေး၏။ ယခင်က သည် နေရာသည် ဗျိုက်တောာ ကျူးတောာ သင်တောာ ကိုင်းတော်ကြီးစစ်စစ်ဖြစ်၏။ ပဒ္ဒမွာကြာများ၊ ကန်စွန်းရှုံးနိုန်ယ်များ၊ ထိုကရုံးပင် များ၊ ဓမ္မန်းပင်များ၊ ကနာဖော်ပင်များ၊ ကည့်တ်ပင်များ၊ ညံပင်ရှုံးများ တောထအောင် ဖုံးလွှဲမ်းနေသော ရေနှုက်ကွင်းပြင်ကြီးလည်းဖြစ်၏။

ပတ်လည်တစ်စိုက် ပိတ်ဖုံးကာဆီး တောာဟည်းဟည်းထနေသော ကျူးပင်များက လူကြီးတစ်ယောက်၏ လက်ကောက်ဝတ်ခန့်၊ လက်မောင်းခန့်အထိ ကြီးထွားလွှန်းလှု၏။

သင်ဖြူးဖျာများ ရက်လုပ်ရာတွင် သုံးသော သင်ပင်များ ကလည်း လက်ခုပ်တစ်ယောင်မက ထွားကျိုင်းသန်မာစွာ ပေါက်ရောက်နေခဲ့ကြ၏။ ထိုကဲ့သို့ ရှုပ်ထွေးထူထပ်စွာ ပေါက်ရောက်နေကြသော ကျူးပင်၊ သင်ပင်များအပေါ်တွင် စိတ်တိုင်းကျ အသိုက်ကြီးများပြုလုပ်ကာ မြေပွေး၊ မြေဟောက် စသည့် အဆိပ်ရှိသွေးဝါ များ၊ ကြွောက်များကလည်း ပေါ်ချင်တိုင်းပေါ်၍ ပွားချင်တိုင်းပွားနေခဲ့၏။

ပတ်ဝန်းကျင်ကျေးရွာ၊ လူနေအိမ်ခြေများနှင့်လည်း အလှမ်းဝေးကွာလေရကား ထိုဗျိုက်တောာဂါယက်ကွင်းကျယ်ကြီးကို လူသူ အရောက်အပေါက်နည်းလေသည်။ ကွဲ၊ နွားများပင် ခြော့းမလှည့်ကြ။ တစ်နည်းဆိုသော် အန္တရာယ်ထူပြောလှသော ဧရိယာကပါင်းများစွာကျယ်ဝန်းပြီး လယ်ကွင်းများ၊ ဥယျာဉ်ခံမြေများ

နှင့်လည်း အလှမ်းဝေးကာ တောင်ဘက်တွင် ရစ်ခွဲစီးဆင်း နေသာ မြစ်ကြီးတစ်စင်းက အနားသတ် ပေးထားလေသည်ဖြစ်ရ တကယ့် တသီးတခြား ကန့်သတ်နယ်မြှုပြုးဖြစ်ခဲ့ပါ၏။

သို့သော တစ်စစနှင့် နှစ်ပေါင်းကြာလာသောအခါ ဟိုး အထက်ဆီက မြစ်မ၊ မြစ်မြာ၊ ချောင်းသေးမြောင်းမွားများက တစိမ့်စိမ့်သယ်ဆောင်လာကြသော နှန်းများ၊ နှီးများ၊ သဲများ၊ အမှိုက် များက တဖြည်းဖြည်း အနယ်တိုင်၊ ဖို့သိပ်၊ ဖုံးလွှမ်းလာသောအခါ ယခင်က ထိုးဝါးတစ်ပြန် ထောက်မမိအောင်နက်လှသော ထိုရေ နက်ကွင်း ဂယက်တောကြီးသည် တိမ်၍တိမ်၍ ကော၍ကော၍ လာတော့၏။

ဝမ်းရေးပူးဆာ မနေသာသော လူသားများ၏ တတိတိ ကျူးကျော်နယ်ချွဲလာခြင်းကိုလည်း ခံလာရတော့၏။

စားမညီးချု လယ်သစ်ယာသစ်များ ခုံတွင်တည်ထောင်လာ ခြင်း၊ ကျူးဖျား၊ သင်ဖျားရက်လုပ်ရန် ကျူးပင်၊ သင်ပင်များကို တစ်စစ ခုံတွင်ယူလာကြခြင်းတို့ကြောင့် ကျူးတောာ သင်တော့တို့သည် ယခင် ကလောက် ပိန်းပိန်းပိတ်အောင် တောထနေခြင်းမရှိတော့။ ရေခန်း ဖြောက်လာသော အိုင်ကော၊ အင်းပျက်များတွင် မြက်ပင်နှုံးတို့ ရှိနိုးစို့စိမ်းလန်းစွာ ပေါက်ရောက်နေတတ်သဖြင့် ကျွဲတွေ၊ နွားတွေ လွှတ်ကျောင်းထားရာ စားကျက်ကွင်းတွေဖြစ်လာနေပြီ။

**ကင်ဆာရောဂါကောင်းသတဲ့ ဟူသော ဆေးမြီးတို့များ** ဖော်စပ်ရာတွင် မြှုပြုပွေး၊ မြှုပြုဟောက်အသား၊ သည်းခြားရေးစို့ ပါဝင်လာပြန်သည်တွေ မိမိအသက်ကိုမှ အရေးမထားနိုင်လောက်

အောင် လောဘအောတက်နေကြသူများ၏ စနက်ကြောင့် မြှုပြုခိုး များပင် တဖြည်းဖြည်းရှားပါးလာနေပြီ။

သို့သော်ပြားလည်း အခြား အခြားသော လူနေထူထပ်သည် နေရာများထက် အကွက်အကွင်း အသိက်အမြှုဆောက်လုပ်ရန် နေရာကောင်းများ ရှိသေးသဖြင့် မျိုးတုံး၍ တော့ မသွားသေးပါ။

ဖို့ကောင်းစံကတော့ ထိုမြှုဖမ်းသောအလုပ်ကို သူ မကျွမ်းကျင်ပါ။ မြှုဆိုလျှင် အဆိပ်ရှိရှိ မရှိရှိ သူ ကြောက်၏။ ကိုင်လည်း မကိုင်ရဲ၊ ထိုလည်း မထိုရဲ၊ စားလည်း မစားရဲပေါ့။ ခပ်ဝေးဝေးက ရှောင်သွားမြေသာဖြစ်သည်။ ထိုကြောင့်ပင် ထိုဗိုက်တောဂလ်ကြီးဘက်ကို သူ အတတ်နှင့်ဆုံး မသွားဖြစ်အောင်ရှောင်ပါသည်။



“မျိုး။။။ အဘ၊ ဟောဒီမှာ ငါးရှုံးပါးမြဲကြီးနှစ်ကောင် အဘ စားဖို့ပျု” ဟူပြောရင်း မြက်ပင်ဖြင့် ပါးဟောက်ကိုဟောက်သီထားသော လက်ကောက်ဝိခန်း ငါးရှုံးပါးမြဲကြီးနှစ်ကောင်ကို အိမ်ရှေ့ဘူးစင် တိုင်တွင် ချိတ်ပေးသွားသော ငွေးကြီးကို ဆန်ခါခုံးကလေး ရက်နေရာမှ လှမ်း၍၍ကြည့်မိသည်။

တစ်လံခန့်ဝါးလုံးကို ထမ်းပိုးသဖွယ်လုပ်၍ မြှုပြုရေးအိတ်ကြီးနှစ်လုံးကို ရှေ့တစ်လုံး နောက်တစ်လုံး တန့်တုံးထမ်းကာ တရွေ ရှေ့သွားနေသော ငွေးကြီးကိုမြင်လိုက်သဖြင့် -

“ဟွေးကောင် ဘယ်က ဘာတွေလုပ်လာတာလဲကွွဲ” ဟူ လှမ်းမေးသည်။

ဖိုးကောင်းစံ၏အမေးကို ငွေးကြီး ရပ်၍မဖြေအား။ သို့ဖြစ်၍  
သွားနေရင်းကပင် -

“လယက်ကွဲ့ကြီးထဲက ရှိုးချောင်းထဲမှာ ငါးသွားပက်တာ  
အဘရေး၊ တော်တော်ရတယ်ပျော်။ အဲဒါ ရွေးအမဲ သွားပို့ရေးမယ်ပျော်။  
နှင့်သွားနေရင်းမိလို နှိုက်ယူထားတဲ့ ငါးရှုံးနှစ်ကောင် အဘ  
ကြိုက်တတ်မှုန်းသိလို ပေးခဲ့တာပျော်”

ဟူပြောရင်း သုတေခြေတင်လေတော့၏။ မကြာပါ ငွေးကြီး  
နောက်သို့ သူမိန်းမ မလှုကျင်တစ်ယောက် တစ်ကိုယ်လုံး နှဲ့အလူး  
လူးနှင့် ခန္ဓာကြီးထမ်းကာ ခပ်သုတေသုတိလိုက်သွားတာ တွေ့ရပြန်၏။

“အောင်မယ် ကြည့်စမ်း။ . . လင်မယားနှစ်ယောက် တယ်လဲ  
စွန့်လိုက်ပါလား။ ဘယ်သူမှ အိုင်သွားပက်ဖို့စိတ်ကူးမထည့်တဲ့  
လယက်ကွဲ့ကြီးထဲ သူတို့မှို့။ အေးလေ . . . ဒါကြောင့်လဲ ငါးတွေ့  
အတော်ရလိုက်တာပေါ့” တွေးရင်း ဘူးစင်တိုင်မှာ ငွေးကြီး ခိုက်  
ထားခဲ့သာ ငါးရှုံးတွဲကို သွားဖြုတ်လိုက်သည်။

အသက်အရွယ်ရလာတော့ ခန္ဓာကိုယ်က မကောင်းချင်တော့။  
ဟိုနားကကိုက်၊ သည်နားကနာ၊ ထုံးသလိုလို ကျဉ်ချင်သလိုလို  
ကိုက်ချင်ခဲချင်သလိုလို ဖြစ်လေ့ရှိသည်။

ဒါကိုပင် သူတို့ရပ်ရွာ မြန်မာဆေးဆရာကြီး အဘပုံက -

“အဲဒါ ဒူလာပေါ့ကွာ့ မိုးသံလေသံကလေးများကြားရင် ပို့ဆိုး  
သက္ကား၊ သက်သာချင်ရင်တော့ ငါးရှုံးကို ဂွေးဖူး၊ ဂွေးသီး၊ ဂွေးရှုံး  
နှုကလေးတွေ့နဲ့ ချက်စားပေးရတယ်ကွာ့။ ငါးရှုံးဆိုတာတောင်  
ဖြစ်နိုင်ရင် ငါးရှုံးပါးမွဲက ပို့ပြီးဆေးဖက်ဝင်သဟော”

ဟူ ပြောယူလေသဖြင့် အဆင်သင့်၍ ငါးရှုံးရလေတိုင်း  
ရွာလယ်က အောင်ညွှန်တို့ ဂွေးပင်ကြီးပေါ့ တက်ခူးရတာ  
အမောပင်။

ငါးရှုံးချက်ရာတွင်လည်း အကောင်လိုက် ပြာတွေ့နှင့် တိုက်  
စရာမလို ရေသဖန်းရွှေက်ကျောဘက်နှင့် ပွဲတ်သပ်ဆွဲချလိုက်လျှင်  
အကျိုအခွဲတို့ စင်လေသည်။ ပြီးလျှင် အကောင်လိုက် ရေစင်စင်  
ဆေးပြီး သွေးသံရဲရဲ တုံးတစ်၍၍ချက်ရသည်။ တုံးတစ်ပြီးမှ  
ရေမဆေးလေနှင့်။ စားရသည်မှာ အရသာလည်းပေါ့၊ ဆေးဖက်  
လည်း သိပ်မဝင်တော့။



သည်ကနေ့ ဗျိုက်တော်ယောက်ကွဲ့ကြီးဆီ တစ်ယောက်တည်း  
လာဖြစ်သည်မှာလည်း ဟိုနောက ငွေးကြီးနှင့်ပတ်သက်သည်ဟု  
လည်း ဆိုနိုင်ပေ၏။ အနီးဆုံးသွားပြီးကတည်းက ဘယ်သားသမီး  
တွေ့နှင့်မှ လိုက်မနေဘဲ တစ်ဦးတည်းနေလာခဲ့သော ဖိုးကောင်းစံ  
အိမ်ကလေးသို့ မနေ့က ချွေးမဖြစ်သူ ရောက်လာခဲ့၏။

“အဖော်သား ပို့က်ဆွဲသွားရင်း ချောင်းထဲမှာ ငုတ်ထိုးမိလို  
မန်းဝင်ပြီး ခြေထောက်ကြီးတစ်ခုလုံး ရောင်ကိုင်းနေတာပဲ့။ အဲဒါ  
အလုပ်မဆင်းနိုင်တာ လေးငါးရက်ရှိပြီး၊ အိမ်မှာလည်း ဆန်ဖိုး၊  
ဆီဖိုး ကလေးလိုနေတာ အဖော်သားက အဖော်ဆီသွားဆိုလို့ . . .”

စကားကို တစ်ပိုင်းတစ်စုဖြင့်ရပ်ပြီး ချွေးမက ဖိုးကောင်းစံကို  
အားကိုးတကြီးကြည့်လေသည်။ ဖိုးကောင်းစံ သက်ပြင်းတစ်ချက်  
လေးလေးကြီးချု၏။

သားနှစ်ယောက်၊ သမီးလေးတစ်ယောက်က သည်ရွှေမှာပင် နေကြ၏။ အိမ်ထောင်အသီးသီး သားသမီးတွေ ပွားစီးနေကြပြီ။ ရရစားစား တံ့ဒါက်ပါးများပေမီး ဖောက်ကြီးကို မည်သူကဗုံ ဖို့စိတ်ပို့စိတ် ထားလို့ ဆန်တစ်ပြည့်၊ ဆီတ်ပုလင်း မထောက်ပံ့နိုင်ကြ။ သူတို့ ဝမ်းစာတောင် သူတို့ အနိုင်နိုင်။ မရှိတော့ပြီဖြစ်သော အဘွားကြီး၏ နားကပ်ကလေးတစ်ရှန်တောင် သမီးငယ်က တောင်းယူရောင်းစားပြီးလေပြီ။

အားကိုးတွေ့နှင့်လာရှာသော ချွေးမဖြစ်သူကို ဖိုးကောင်းစံ ပစ်ပစ်ခါခါ မပြောရက်။ ယခုလည်း ရပ်ထဲရွှာထဲက သောင်သောင် သာသာရှိသူများထံ လှည့်ပတ်ချွေးငှားပြီး မရလေသောကြောင့် နောက်ဆုံးမျှော်လင့်ချက်အဖြစ် ဖအေအိုကြီးထံ သားကလွှတ်လိုက် ခြင်းဖြစ်ပေလိမ့်မည်။

“ခက်တော့တာပဲ ငါမှာကလဲ နံနက်စာ ဉာဏ်မှ အနိုင်နိုင် ရယ် .. ဒါတောင် တောင်းကလေး၊ ပလုံးကလေးရက်ပြီး” ဟု တွေးရင်း .. ခြေမနိုင်၊ လက်မနိုင်အိုကြီး အိုမကိုများလာပြီး ဒုက္ခ ပေးလေခြင်းဟုလည်း ဒေါသတွေ ထွေက်မိရသေး၏။

ထိုထွေက်သော ဒေါသသည် ချက်ချင်းပင်ပျောက်သွားခဲ့သည်။ “အို သူတို့ခများ အားကိုးစရာဆိုလို့ သည်အဖောကြီးတစ်ယောက်တည်းရှိတော့တာမဟုတ်လား” ဟု ဖြေသိမ့်တွေးရင်း ဒင်းတိုကို ပေးစရာ ဘာများရှိသလဲဟု စဉ်းစားပြီး အိမ်တဲ့ဝင်လာခဲ့ကာ ကြေးချိန်ခွင့်တစ်လက်နှင့် ကြေးလင်ပန်းကြီးကို ယူကာ ထွေက်လာခဲ့သည်။ အဖိုးတန်တာဆိုလို့ သူမှာ ဒါပဲရှိသည်။

“အဲဒါ နင်တို့အမေရဲ့ အမှတ်တရပစ္စည်းကလေးတွေပဲ၊ အဖေ အမြတ်တနိုးသိမ်းထားတာ အခုတော့ ကြေးပစ္စည်းတွေ ရွေးကောင်းတယ်ကြားတယ်။ အခြားတော့ရောင်းမပစ်ပါနဲ့ ခက္ခ ပေါင်သုံးပါ အဖေအဆင်ပြေတဲ့အခါ ပြန်ရွေးယူမယ်”

ကြေးချိန်ခွင့်ကို လင်ပန်းထဲထည့်ကာ ခေါင်းပေါ်ရွှေက်ပြီး ခပ် သုတ်သုတ်ပြန်သွားသော ချွေးမဖြစ်သူကိုကြည့်ရင်း ဖိုးကောင်းစံ သက်ပြင်းတစ်ချက်ချမိသည်။ သူမိန်းမ ရွေးရောင်းစဉ်က သုံးခဲ့သော ပစ္စည်းကလေးမို့ အမြတ်တနိုးသိမ်းထားခဲ့တာ ဘယ်လိုလုပ်ပြန်ရွေးရပါလိမ့်ဟု တွေးရင်း ဆုံးရှုံးသွားမှာ နှုမြောမိသည်။

နောက်သုံးတော့ ဟိုတစ်နောက် ငခွေးကြီးပြောစကားကို သွားပြီးသတိရသည်။ အလို့ ဂယက်ကွင်းတမံထဲမှာ ငါးတွေတယ် ပေါဆိုပါလား။ တစ်ခါလောက် သွားပက်လိုက်ရလျှင် ကောင်းမလား။ ဟုတ်သည် ငါးတွေ တန့်တပိုးရလိုကတော့ မိန်းမ ပစ္စည်းလေးတွေ ရွေးနိုင်မယ့်အပြင် သူသားကြီးကိုတောင် ဆေးဖိုးဝါးခ ပေးနိုင်လိမ့်မည်။



စူးရှုပြင်းလှသောနေရောင်ကြောင့် မျက်ခုံးထက်မှာ လက် ကလေးကိုကာ၍ ကြည့်ရသည်။ အသက်ကြီးလာပြီဖြစ်၍ လူယ တွေလို့ အားကောင်းမောင်းသန်မဟုတ်တော့။ အမြင်အရုံးတွေ လည်း လျော့ပါးလာပြီ။

ထိုကြောင့် ဝန်နှင့်အားလေးနှင့်မြားဆိုသလို သုံးလံခန်းအရှည် ကန်၍ အိုင်ပက်နေခြင်းဖြစ်ပါသည်။ ခေါင်းစောင်းခန့် ရေနက် သည်မို့ တမ်းတုတ်နေရတာနှင့်ပင် အချိန်အတောက်ကုန်ခဲ့သည်။ ဦးတစ်ထပ် ပေဒါဒိုက်ဖတ်တွေတစ်ထပ် ဆင့်၍ ဆင့်၍ နင်း၍ သိပ်၍ ဖိုကာထားသော ယာယိုတမ်းကလေးသည် အခိုင်အခဲ့ဆုံး မဟုတ် သော်ပြား သူငါးဖမ်းပြီးသည့် အချိန်အထိတော့ တစ်ဖက်မှုရေကို တောင့်ခံထားနိုင်ပါလိမ့်မည်။

သူဘက်တွေ့ရေက ခြေသလုံးတစ်ဝက်ခန်းသာ ကျွန်တော့ပြီ။ ရေတဖြည်းဖြည်းခန်းလာသဖြင့် ငါးတွေယောက်ယက်ခတ်ကုန်ကြပြီ။ ငါးဖယ်တွေခုနှင့်ပြီ၊ ငါးရုံးတွေခုနှင့်ပြီ၊ ဒင်းတွေခုရှိ မကြာခင်ဖမ်းရ ပေလိမ့်မည်။ အခုံတော့ မောလှပြီ။ ထိုကြောင့် တမ်းအစပ်မှာ ပေဒါပင်တွေ ဖင်ခုထိုင်ချကာ အမောဖြေရသည်။

ဒေါ်ခေါင်းနှစ်ဖက်အထက် ပေါင်မှုတက်၍ တွယ်ကပ်သွေးစုပ် နေသော လက်မခန့် ကျွဲမျွဲ့ကြီးတွေက နိုရဲသောသွေးတွေကို အန်ချလိုက်သဖြင့် ရွှေ့ပြင်ပေါ်မှာ သွေးစက်တွေ နိုရဲနေသည်။

ဘယ်ဆီကမှန်းမသိ၊ ချိုးကူသဲသဲသဲသည် ကွင်းလေကလေး နှင့်အတူ လွှဲင့်ပျံ့မောပါလာနေသည်။ ခုတလော ဥဉ့်တွေန်သံတွေ တောင် သိပ်မကြားရတော့။ မကြာမီ မိုးကျတော့မှုလား . . . ဥဉ့်ဟူသည် နွေးကြောင်ဖြစ်၏။ မိုးသံကြားသည်နှင့် မရှိတော့ပြီ။

ထိုစဉ်မှာပင် ဂီးခနဲ စူးစူးရှုရှု အော်မြည်သံနှင့် အတောင်ပံ့ရိုက် သံကြားလိုက်ရပြီး သိမ်းငှုကြီးတစ်ကောင် အတင်းထိုးဆင်းလာ

ကာ တမ်းတေား ကျွဲပင်ထိပ်ဖျော်ရှုပ်တွေးတွေးထဲမှ တစ်စုံတစ်ခုကို ခြေဖြင့်ကုပ်ယူကာ အတောင်တဖြန်းဖြန်းရှိက်ခတ်၍ ပုံတက်သွားတာ တွေ့လိုက်ရသည်။

အလို . . . သိမ်းငှုက်ကြီးရဲ့ ခြေသည်းကြားမှာ တွေ့နှင့်လိမ်ရင်း၊ လူးလွှန်ရင်း ပါသွားတာဟာ မြှေကြီးတစ်ကောင်ပါလား။ သိမ်းငှုက်ကြီးတွေက မြို့သားကို အလွန်ကြိုက်လှ၏။ ရလာသော မြှေကို သစ်ကိုင်းခွဲဆုံးကောင်းကောင်းမှုတင်ပြီး ခြေနှစ်ဖက်နှင့် နင်းကာ ထက်မြှက်လှသောနှုတ်သံးဖြင့် ပေါက်၍၊ ဆိတ်၍၊ ဖူး၍၊ ရွှေ့၍၊ နှစ်နှစ်သက်သက် စားလေ့ရှိကြသည်။ ကြည့်ရင်းကြည့်ရင်း သိမ်းငှုက်ကြီးတဖြည်းဖြည်း ဝေးသွားပြီ။

“ကျွဲပင်အဖျားမှာ ဖွာတွက်လွင့်စင်ပြီး ယိမ်းထိုးကျွန်ခဲ့တာ မြှေသိုက်ကြီးထင်ပါရဲ့။ ပါသွားတဲ့ မြို့ဟာ မြှေမကြီးများ ဖြစ်လေ မလား၊ အင်းလေ သူလဲ သူအစာရှာစားတာပဲဟာ အပြစ်တင်လို့ မဖြစ်ပေဘူး။ မြှေခို့တာ ဟိုးကမ္မားဦးကတည်းက ငှုက်တွေရဲ့ အစာပဲ မဟုတ်လား။ အားကြီးသူက အားနည်းသူကို အစွယ်ရှိသူက အစွယ်မဲ့သူကို အနိုင်ယူစမြဲပဲ မဟုတ်လား။ ငါလဲ ငါ့အလုပ်ငါလုပ် တာ ကောင်းပါတယ်” တစ်ကိုယ်တည်းပြောရင်း နောက်ထပ်အချက် နှစ်ဆယ်သုံးဆယ်ခန့် အားသွေ့နှစ်စိုက် ပက်ထုတ်လိုက်သည်နှင့် ရေခန်းပြီ။

တမ်းအစပ်တွင်ထောင်ထားသော မြှေရေခံအိတ်ထဲတွင် ငါးတွေအတော်ရနေပြီ . . . အနည်းဆုံး ပိဿာနှစ်ဆယ်ခန့်ရှိလိမ့်မည်။ ငါးကျည်း၊ ငါးခူး၊ ငါးဖယ်နှင့် ငါးရုံးတွေသာများ၍ ဈေးကောင်းရ

မည်ဟု တွေးရင်း ဖိုးကောင်းစံပျော်နေတော့သည်။ မောပင်မောနေ သော်လည်း ဂရှုမထားနိုင်။ တာဒီးဒီးယိုစီးကျေနေသော ချွေးတိုကို လည်း မသုတေသား ရောက တစ်ထွားတစ်မိုက်ခန့်သာ ကျို့တော့ သော်လည်း နှစ်းနှင့်စွဲတွေ့ရှိနေသောကြောင့် နှစ်းတိုးငါးတွေ့ကို စွဲစွဲစပ်စပ် ဟိုနှိုက် သည်စမ်း ရှာနေသေးသည်။

နှစ်ရေစပ်စပ်ထဲတွင် လက်နှစ်ဖက်နှစ်ကာ ရှာနေစဉ် ငါးရုံးတစ်ကောင်က သူလက်ထဲကနေ ရှုန်းကာ တမံအစပ် ဦးကိုပုံအောက်သို့ လူးလွန်းတိုးဝင်ပြီးသွားသည်။ ဖိုးကောင်းစံမကျေမနပ်တောက် တစ်ချက် ခေါက်သည်။

“ငါနှုန်းကွာ မိမိရရ မဆုပ်မိတာ နာတာပဲ၊ အသက်ကြီးလာရင် အသုံးကို မကျေတော့ဘူး”

ဟု လည်း သူကိုယ်သူ အပြစ်တင်လိုက်သေး၏။

အနှစ်နှစ် အလလက လူသူဖမ်းဆီးခြင်းမခံရ၍ ကြီးချင်းတိုင်း ကြီးနေသော ငါးရုံးကြီးက တစ်တောင်ကျော်မျှရှိသည်။ သူ၏ ခြေသလုံးလောက်လည်း တုတ်သေး၏။ အနည်းဆုံးနှစ်ပိဿာ ကျော် သုံးပိဿာခန့်ရှိလိမ့်မည်။ အင်းတွေဖော်တုံးက တစ်ကောင် တစ်ကောင်လျှင် ငါးပိဿာကျော် ခြောက်ပိဿာခန့်ရှိသော ငါးရုံး ကြီးတွေကိုပင် သူတွေ့ဖူးသည်။

ငါးရုံးဆိုသည့် ငါတွောက ကြီးလာလျှင် အကြောက်အလန် သိပ်မရှိ၊ ရင်ခေါင်းလောက် ရင်စွဲလောက်ရောထွင် လူနှင့်တွေ့လျှင် လွှတ်အောင်ပြီး၏။ လွှတ်ပုံမပေါ်လျှင်တော့ လူဆီပြီးဝင် လာကာ ခေါင်းနှင့်ဆောင့်တိုးတတ်၏။

ရင်ညွှန်အရှိက်ကို ငါးရုံးဝင်ဆောင့်သဖြင့် သတိလစ်သွားသူ တွေ့ကို ဖိုးကောင်းစံတွေ့ဖူးသည်။ “ဘာပဲဖြစ်ဖြစ် “နိုင်း” ကြီးတော့ မဟုတ်ပါစေနဲ့” ဟု ဆုတောင်းသည်။

ဟုတ်သည် ငါးရုံးဆိုသော်ကြား ဘေးနှစ်ဖက်တွင် နိုရောင်ပြီး သော အောင်းမြို့ကွာက် အစက်အာပြောက်တွေပါသော ငါးရုံးကို ငါးရုံး ဦးလိုင်းဟု ခေါ်ကာ မစားရဲသူတွေများပြီး လူကြိုက်နည်းလှသည်။ ထိုကြောင့် စွေးကောင်းမရပော့။ ပြီးတော့ ရိုးရိုးငါးရုံးလောက် စား၍ လည်း ကောင်းလှသည် မဟုတ်လေ။ ငါးရုံးတိုးဝင်သွားရာ ဦးကိုပုံအောက်သို့ လက်နှစ်ဖက်ထိုးသွင်းကာ စမ်းသည်။ . . . ငါးရုံးကို လက်နှင့် ထိမိလိုက်သည့်နှင့် ငါးရုံးသည် အဖမ်းမခံ အတွင်းဘက်သို့ လူးလွန်းကာ ဝင်ပြီးပြန်သည်။

မချင့်မခဲ့ဖြစ်ကျွန်းခဲ့သော ဖိုးကောင်းစံသည် ဒါလောက်ရှိလှတဲ့ ကောင် ပြီးစမ်းဟာ မိအောင်ဖမ်းမယ်ဟုတွေးပြီး နှဲထဲမှာ ဒူးထောက်ထိုင်ချလိုက်သည်။

လက်နှစ်ဖက်ကို ဦးကိုပုံအောက်သို့ ထိုးသွင်းကာ ဦးကို၍ စမ်းသည် ငါးရုံးကြီးကိုတော့ မစမ်းမဲ့ . . . သို့သော သူလက်မနှင့် လက်ညီးကြားလက်ခွဲသို့ စူးခနဲမျက်ခနဲ နာကျင်သွားသည်ကို ခံစားလိုက်ရသည်။ သူအာရုံတဲ့မှာ ဂျင်ခနဲမြည်သွားသည်ဟု ထင်ရပြီး မျက်စိတဲ့မှာတော့ မီးတွေဝင်းဝင်းတောက်သွားလေသည်။

ဘာများစူးသွားတာပါလိမ့် ဓန့်န်းဆူးများ စူးလေသလား၊ ဓန့်န်းဆူးသည် အဆိပ်ရှိ၏။ ရေထဲကျေနေလျှင် တစ်နှစ်၊ နှစ်နှစ် တစ်မိုး

နှစ်မိုးနှင့် ဆွေးသွားသည်မဟုတ်။ ချိန်ထက်သော ဆူးခက်များ ပြုတ်သိပ်စွာရှိသည်။ ကျွဲတွေ၊ နွားတွေ၊ လူတွေဖြတ်သန်း မသွား စေလိုသည့်အခါ ချထားတတ်သည်။ နှစ်ထဲသို့ ဘယ်လိုရောက်နေ ပါလိမ့်။

လက်ကို ဆတ်ခနဲရှုတ်၍ကြည့်သည်။ နှဲ့တွေပေကျံနေ သော်လည်း သွေးတွေစိန်တာတွေရသည်။ ကပ္ပါကသီ ပုံခိုး ခါးပုံစဖြင့် သုတ်၏။ သုတ်လိုက်သောခက္ခာ၌ သွေးတိတ်သွားသော လည်း၊ ချက်ချင်းပင် ပြန်၍ စို့တက်လာပြန်၏။ စို့တက်လာသော သွေးက နှီဂဲရဲမဟုတ်လေ။ အနက်ဘက်သို့ ပြောင်းနေသလားဟု သူထင်သည်။ တဖြည့်ဖြည့်း ညာလက်တစ်ခုလုံး ထုံကျင်လာသည် ကို ခံစားရသည်။ ဘယ်လက်ဖြင့် ညွှစ်၍ထုတ်သော်လည်း ထွက် လာသမျှသွေးတို့သည် နက်ပုပ်စွာ ရှိနေသည်ဟု သူထင်မိ၏။

ညာဘက်ပခုံးအထိ လက်တစ်ချောင်းလုံး ပိဿာတစ်ရာခန့် အလေးကြီးဆွဲထားသလို လေးလံနေတွေ့သည်။ နေကလည်း အလွန်ပူလေသဖြင့် ထွက်လာသော ချွေးလုံးချွေးပေါက်ကြီးတွေ က ဆီးကင်းခန်းရှိသည်။ မျက်လုံးတွေ ပြာဝေလာသည် ထင်ရ၏။ နားထင်နှစ်ဖက်ဆီတွင် သွေးတွေ တုံန်းဒုံန်းတိုးနေသည်ကို သိနေသည်။

အာခေါင်တွေ ခြောက်လာပြီ။ တံတွေးကို ခကာခကာမျိုး၍ ချေနေရသည်။ နှုတ်ခမ်းတွေတောင် တဆတ်ဆတ်တုံန်းရှိနေပြီ။ ဘယ်ဘက်လက်ဖြင့် ဆွဲကိုင်ထိန်းထားသော ညာလက်တစ်ဖက်

လုံး ဘာအထိအတွေ့မှ မရှိ။ ရင်ထဲမှာ တလှပ်လှပ်နှင့် ဒါ ဒါ ဆူးစူးတာ မဟုတ်နိုင်ဟုတွေးသည်။

“ဟာ.. ဒါဆုံးဟို အကောင်ရှုည်ကိုက်လိုက်တာများလား” ဟု တီးတိုးရေရှးတ်ရင်း ရင်ထဲမှာ အလုံးကြီးဆို၍ တက်သည်။ “မဟုတ်ပါစေနဲ့ ဘုရား” ဟုလည်း ဆုတောင်းလိုက်သေး၏။

“လူတွေမှာ မလေးမ၊ ခွဲလေးခွာ ဆိုတာရှိတယ်ကွာ။ ဘယ်ညာ ခြောနှစ်ဖက်နဲ့ လက်နှစ်ဖက်ရဲ့၊ ခြေမာ၊ ခြေညီး၊ လက်မ၊ လက်ညီး ကြားဟာ ခွဲလေးခွဲပဲ အကြားဆုံးရှိတယ်။ အဲဒီနေရာတွေမှာ အဆိပ် ရှိသွေးပါတွေ အကိုက်ခံရရင် ကုသရတာ အင်မတန်ခက်တယ်။ အဖိတ်အစင်းများတယ်” ဟု ဆိုသော ဆေးဆရာကြီး အဘပုံး စကားကို ပြန်အမှတ်ရသည်။

“အို... ဒုက္ခပါပဲ မြောက်ခွဲခို့အိတ်ထဲမှာရှိသော ငါးတွေ ဘယ်လိုလုပ်ရပါ။ သူမိန်းမအလွမ်းပြေ သိမ်းထားသော ကြေးလင်ပန်းကြီးတွေ ဘယ်သူရွေးပေးပါမလဲ။ ငုတ်ထိုးမျိုး၍ ခြေထောက် မန်းဝင်ကာ ဖျားနေသော သားကြီးဆေးကုဖိုက ရှိသေး။ မဖြစ်ဘူး... မဖြစ်ဘူး” အားတင်းကာတွေးရင်း ဒူးထောက်ထိုင်နေရာက အားယူ၍ ထသည်။ မရဲ ညာလက်ကတွဲလောင်းကြီး ကျနေပြီ။ မလှပ်ရှားနိုင်၊ ဒူးနှစ်ဖက်စလုံးမှာလည်း အားမရှိတော့ ပေါ့ခွဲ နေပြီ။

ဘယ်လက်ဖြင့် နှဲပြင်ကို အားပြေကာ ကုန်း၍ထသည်။ ရင်ထဲမှာ မောလာပြီ။ အသက်ရှုရတာလည်း မဝတော့။ ကုန်းထနေရင်း

မှုပင် နှဲပြင်ပေါ် မျက်နှာအပ်၍ လဲကျသွားသည်။ ရှူးသွင်းလိုက် သော လေနှင့်အတူ နှဲတွေပါ ဝင်သွား၍ အတင်းမှတ်ထုတ်ရင်း မျက်နှာကိုစောင်းပြီး အတင်းပေါ်လက်လှန်သည်။

ကျနေသည့်သူမျက်နှာကို တိုက်ရိုက်ထိုးကျနေ၏။ မှန်ဝေသီ သော မျက်လုံးများဖြင့် နေလုံးကြီးဆီ ဝေးနေမိသည်။ စူးရှုသော နေမင်းကြီး၏ အလင်းရောင်သည်ပင် ကျိန်းစပ်ခြင်းမှရှိတော့။

အခုနေ တစ်ယောက်ယောက်များရောက်လာခဲ့ရင် ကောင်းမှာ ပဲဟု တွေးသည်။ မဖြစ်နိုင် လူသူအရောက်အပေါက်နည်းကာ ရွာနှင့်လည်း အလွန်အလှမ်းဝေးလှသော ခလုတ်ကန်သင်းမြေဆိုး မြေဟောက်ပေါ်လှသော တစ်ခါတစ်ရုံး၊ ကွဲကျောင်း၊ နွားကျောင်း သမားတွေ ရောက်လာတတ်သော ဤဂယက်ကွင်းကြီးဆီ တစ်စုံ တစ်ယောက်များ ရောက်လာလေမလားဟု တွေးမိသည်ကပင် ရွှေးသွားရာ ရောက်လှသည်။

ထိုစဉ်မှာပင် သူ့နားထဲမှာ ထူးဆန်းညွင်သာလှသော အသံ သဲ့သဲ့ကို ကြေားလိုက်သည်။ ဒါ လေတိုက်၍ ကျူးတော်ကြီး လူပ်ယမ်း သံမဟုတ်။ ရိုးပြတ် ငုတ်တိုးအပေါ် လေပြင်းဖြတ်ပြေးခြင်း မဟုတ်၊ ငုက်ကလေးတွေ၏ ခွဲန်းဆင့်သံလည်းမဟုတ်၊ သေသာ ချာချာ နားစိုက်နိုင်ပါမှ ကြေားနိုင်သော အသံမျိုး။ ညွင်သာသော လည်း နရိစည်းဝါးကျကျ ထွက်ပေါ်လာသော အသံမျိုးဖြစ်၏။

ထိုအသံလာသည်ဟု ထင်ရသော အရပ်ဆီသို့ ခေါင်းကို ထောင်ကာကြည့်ရန် ကြိုးစားသည်။ သူ့ဦးခေါင်းသည် အမိန့်နားခြင်းမရှိ။ ထူးမျှ၍ မရတော့။ ဒါပေမဲ့ သူသိလိုက်ပါပြီ။

ခကေတာ ငါးပက်နိုင်ဖို့ရာအတွက်သာ ဖြစ်ကတတ်ဆန်း ယာယိပြုလုပ်ထားသော ရေတားတမ်းကလေးဆီမှ ရေတွေစိမ့်၍ ကျလာသံဖြစ်၏။ ပထမတော့ တိုးဖွဲ့သွင်သာစွာ နောက်တဖြည့်း ဖြည့်း ရေကျသံ စိပ်၍ စိပ်၍ လာသည်။

ရေခို့တာက ခက်သည်။ မဖြစ်စလောက်အပေါက်ငယ်မှ အစ ပြု၍ တိုးဝင်စိမ့်ကျလာမည်။ ပြီးတော့ ဘေးဝန်းကျင်ကို တိုးကာ တိုက်ကာ၊ ဖွဲ့ကာ အပေါက်ကျယ်လာလိမ့်မည်။ နောက်ဆုံးမှာတော့ ဝါန်းခနဲ့ တမ်းရေတားတစ်ခုလုံးကို တိုက်ချဝါးမျိုးသွားလိမ့်မည်။

ပက်လက်လန်ကာ နှဲဗွဲက်ထဲ လဲကျနေသော ဖိုးကောင်းစံ၏ ခြေဖျားကလေးတွေကို အမြှုပ်တွေ စီစီဝေသော ရော်းကလေး တိုးတိုက်လာနေသည်ကို ခံစားလိုက်ရသည်။ တော်တော်ကြောလျှင် အူးခေါင်း၊ ပေါင်လယ်၊ ခါး၊ ရင်ခေါင်းဆီ ရောက်လာဖို့ သိပ်ဝေးတော့ သည်မဟုတ်။

နောက်ဆုံးမှာတော့ သူ့တစ်ကိုယ်လုံးကို မော်ပ်များ၊ ရေညီ များ၊ ခိုက်ဖတ်များ၊ နှဲဗွဲရေပျော်ပျော်များ ပါဝင်လာသော ရိုးချောင်းရေ ညစ်ပုပ်ပုပ်က ဖူးလွှာများတော့မည်။ သူ့ဘာမှ မတတ်နိုင်တော့ပြီ။ ခန္ဓာကိုယ်ကို ခင်တွေ့ယ်တပ်မက်သော ပုံထုဇ္ဇာပြီးပြီ သေခြင်းတရား ကို သူ့ကြောက်၏။ သို့ဖြစ်၍ ခြေကိုလှုပ်သည်။ ကုန်းထသည်။ အတင်းဟစ်အော်သည်။ တစ်ခုမျှမရ။ ပကတိ အသေကောင်လို လုံးဝ လှုပ်၍မရတော့၊ ဓကန် သူ့သေရတော့မည်။ စိတ်တဲ့မှ တုန်လှုပ်

ခြင်း၊ ပြင်းစွာဖြစ်ပြီး အတန်ကြာတော့ ပြုမဲသက်သွားသည်။ မတူနှုန်းလှပ်တော့။

“အေးလေ သေတော့လဲ အေးတာပဲ၊ ဒီခန္ဓာဝန်ကြီးကို ထမ်းစရာ မလိုတော့သွားပေါ့” ဟု စိတ်နှလုံး တုန်းတုန်းချလိုက်သည်။

သူမိန်းမ၏ ကြေးချိန်ခွင့်နှင့် ကြေးလင်ပန်းကြီးတွေ မျက်စိ ထဲမှာ မြင်သည်။ ပြီးတော့ တမ်းစပ်မှုတင်ထားသော ငါးတွေထည့် သည် မြောရေခွဲအိတ်ကြီး၊ သားတွေသမီးတွေ၏ မျက်နှာကလေးများ စသည်တိုကို တစ်လှည့်စီ မြင်နေရသည်။ သို့သော် ထူးဆန်းတာက သူမှာ ဘာခံစားချက်မျှမရှိ ပူဇေားမှု၊ စိုးရိမ်မှု၊ ဝမ်းသာမှု၊ ဝမ်းနည်း မှုတွေအားလုံး ဘာမှုမရှိ ပကတိ အေးပြုများခြင်းသာ ရှိနေသည်။

ဒိုက်တွေ၊ မှုံးတွေပါသော ရေပြုင်ရေလုံးကြီးသည် သူ ရင်ဘက်ကြီးဆီ ရိုက်ပုတ်နေပြီ မကြာမီ သူကို ထုနှင့်ထည့်နှင့် ဖုံးလွမ်းသွားလိမ့်မည်။ ဒါဆို ပြီးပြီပဲ။

ထိုခက္လမ္မာပင် ကိုင်းတောက္ခာတော်ကြီးကို တဖြောင်းဖြောင်း တိုးတွေ့သံ၊ ခွေးဟောင် သံတွေ၊ လူသံတွေကို ဆူညံစွာ ကြားလိုက်ရသည်။ ဟစ်အော်ခေါ်နေသံကိုလည်း သူ ကြားမိ၏။ “အဖေ 。。。အဖေရေ”တဲ့၊ နောက်တော့ သူဘာမျှမသိတော့။



“ဟော 。。。ဟော လှပ်လာပြီ၊ လှပ်လာပြီ၊ သတိရလာပြီနဲ့ တူတယ်”

“စိတ်အေးအေး ထားကြပါပျော်။ ဘာမှုစိတ်ပူစရာ မရှိတော့ ပါဘူး မကြာခင်ကောင်းသွားမှာပါ စိတ်မပူကြပါနဲ့”

“ဒါဆို ဒေါက်တာ အဖော်ကို မြောကိုက်တာမဟုတ်ဘူးပေါ့နော်”

“မဟုတ်ပါဘူးပျော်။ မဟုတ်ပါဘူး။ သူ့လက်မှာ တွေ့ရတဲ့ အပေါက်ကလေးတွေက မြောကိုက်ရာနဲ့တော့ တူသလိုလိုပါပဲ၊ ဒါပေမဲ့ လူနာမှာ အဆိပ်တက်တဲ့ လက္ခဏာ တစ်စုံတစ်ရာမတွေ့ရပါဘူး”

“ကျွန်တော်တို့ သေသေချာချာ စမ်းသပ်ကြည့်ပြီးပါပြီ၊ နှစ်ခွဲ ရှိတဲ့ ဆူးတစ်ခုခု စူးတာလို့ ယူဆရမှာပဲ . . . သတိလမ်းပြီး လဲနေ တာကတော့ လူနာဟာ အာဟာရလဲ အတော်ချို့တဲ့နေပါတယ်။ ကျိန်းမာရေးကလဲ သိပ်မကောင်းဘူး။ ပင်ပန်းကြီးစွာ နေပူထဲမှာ အိုင်ပက်ရတဲ့အတွက် ချွေးထွေက်လွန်ပြီး SHOCK ဖြစ်သွားတာပါ။ ပြီးတော့ ခုနှစ်ဆယ်ဆိုတဲ့ အိုကြီး၊ အိုမအရွယ်ဟာ အခုလို အလုပ်ကြမ်းတွေ လုပ်သင့်တဲ့အရွယ်လဲ မဟုတ်ပါဘူးပျော်”

“ကျေးဇူးတင်ပါတယ် ဒေါက်တာရယ်။ ကိုင်ခွေးကြီး အိမ်ကနေ ခနဲ့သွားသူးတယ်ဆိုတာ ကျွန်တော်တို့ သိလိုက်ရကတည်းက အဖေ ရယ်တော်ကြီးဆီမှာရှိတဲ့ တမ်းထ ငါးသွားပက်မှာပဲလို့ ထင်လိုက်ပြီးသားပါ ဒါပေမဲ့”

“ဒါပေမဲ့ မနေနဲ့ကွဲ မင်းတို့မောင်နှုမတွော့ဟာ လူလိုသိတော်တဲ့ ဟာတွေ မဟုတ်ဘူး။ မိဘကို မိဘမှန်းသိတယ်၊ တန်ဖိုးထားတတ်တဲ့ ကောင်တွေ မဟုတ်ဘူး။ ဘာ အခုမှ မျက်ရည်တစမ်းစမ်း လုပ်ပြ မနေကြနဲ့ တယ်လေ 。。。 ငါ”

“ရိုက်စမ်းပါ ဘက္ကီးသာကော်ရယ်၊ ရိုက်စမ်းပါ။ ကျပ်ခြေထောက် ငုတ်ထိုးမိပြီး ဖျားနေတုန်း အိမ်ကမိန်းမကို လွှတ်ပြီး အဖွဲ့ဆီ ငွေရှာခိုင်းမိတယ်။ အဖော် ပေးစရာငွေမရှိတော့ အမေ့ပစ္စည်းလေးတွေ ပေးလိုက်ပြီး ရောင်းတော့မစားကြပါနဲ့ ပေါင်သုံးထားပါ။ သူမှာ ငွေရှိတော့မှ သူဘာသာ ရွှေးယူပါမယ်လို့ ကျပ်မိန်းမကို မှာလိုက်တော်းက ကျပ်စိတ်မကောင်း ဖြစ်ခဲ့ရတာပါပျော်။ ဖအေအိုကြီးတစ်ယောက်တည်းကို သားသမီးတွေက ရှာမကျော်တဲ့ အပြင် သွားပြီးဒုက္ခပေးမိတာ တွေးမိတိုင်း ရှုက်လွှန်းလိုပါပျော်။ ရိုက်လိုက်စမ်းပါပျော် ကျပ်ခံပါမယ်”

“အစ်ကိုကြီးက ခြေထောက်နာကြီးနဲ့မို့ မသွားနိုင်တော့ ကျပ်ကိုခေါ်ပြီး အဖွဲ့နောက်လိုက်ဖို့ လွှတ်တယ် ကျပ်လ ကိုဝေးကြီးကို ခေါ်ပြီးမေးတော့ ဟိုတစ်နေ့က သူအိုင်ပက်လာခဲ့တာ ပြောမိတယ်တဲ့။ အဖော်သုံးဖို့ ငါးရှုံးနှစ်ကောင်တောင် ပေးခဲ့သေးသတဲ့။ သွားချင်သွားရင် တခြားသွားမှာမဟုတ်ဘူး။ ဂယက်ကွင်းကြီးထဲမှာ ရှိလိမ့်မယ်ဆိုလို့ ကျပ်တို့လူစုပြီး သွားရှာတော့ အဖော် သတိလစ်ပြီး ပက်လက်ကြီးလဲလို့ ကျပ်တို့အရောက် ဉီးလို့သာပေါ့။ တမဲတုပ်ထားတာကျိုးပြီး အဖွဲ့ကို ရေတွေဖုံးတော့မလို့”

“ဟုတ်တယ် ကျပ်အိုက်ပက်ပြီး ပြန်လာတာ။ ဖိုးကောင်းစံသိတော့ စိတ်ဝင်စားပုံရတယ်။ ဒါကြောင့် ကျပ်မရှိတုန်း အိမ်ကခနဲ့လူးသွားတယ် ဆိုကဗော်ည်းက အဲဒီသွားမယ်ဆိုတာ ခန့်မှန်းလို့ရတယ်။ ဒါပေမဲ့ ဖိုးကောင်းစံလဲပြီးတော့ သတိလစ်နေတာဟာ မြှေ့ကိုက်ခံရတာဖြစ်မယ်လို့ ကျပ်ထင်မိတယ်။ ဘာဖြစ်လို့လဲဆို

တော့ ဘေးနားကမ်းစပ်က ကျပ်ပင်တွေပေါ်မှာ မြှေ့သိုက်ကြီးကလဲပျက်နေတယ်။ မြှေ့ပေါက်ကလေးနှစ်ကောင်လဲတွေ့လို့ ရိုက်သတ်လိုက်ရသေးတယ်” ဒါနဲ့ ကျပ်က ဟိုးချောင်း ဖျားက မြှေ့ဆရာဆီသွားမလို့ကြတယ်။ ဘက္ကီးသာကော်က မြှေ့ကိုက်တာဖြစ်ဖြစ်ဘာပဲဖြစ်ဖြစ် တိုက်နယ်ဆေးခဲ့ကိုပဲ သွားမယ်ဆိုပြီး အတင်းခေါ်လာလိုပေါ့ပျော်”

“ဒါဟာ အင်မတန်မှန်ကန်တဲ့ လုပ်ရပ်တစ်ခုပါပဲလို့ ဆရာဝန်တစ်ယောက်အနေနဲ့ ကျန်တော်ပြောချင်ပါတယ်ခင်ပျော်။ ဘာရောဂါပဲဖြစ်ဖြစ် ဘာမြှေ့ပဲကိုက်ကိုက် ဆေးရုံဆေးခန်းကို လာပြောပြီး၊ ကုသမှု ခံယူတာဟာ အကောင်းဆုံးပဲဆိုတာ ခင်ဗျားတို့ရှာသားတွေ အေးလုံး သဘောပေါက်စေချင်ပါတယ်။ တိုးတက်လာတဲ့ခေတ်ကြီးမှာ ခေတ်မိဆေးဝါးတွေနဲ့ တကယ်တတ်ကျမ်းနားလည်ကြတဲ့ ပညာရှင်တွေနဲ့ ကုသတာဟာ စိတ်အချရဆုံးပါပဲ ခင်ပျော်။ ဒါကြောင့် ခင်ဗျားတို့တစ်တွေ ဆေးရုံဆေးခန်းတွေမှာ လာပြောပြီး ကုသမှုခံယူကြဖို့ တို့က်တွေန်းချင်ပါတယ် . . .”

နောက်ဆုံး အရေးကြီးတဲ့အချက်ကတော့ ခင်ဗျားတို့ သဘောပေါက်လွှာယ်အောင် ရှင်းရှင်းပြောရရင် ဒီအဖော် ဒီအမေတွေက ကျွေးမွှေးပြုစုစောင့်ရှောက်ခဲ့လို့ ခင်ဗျားတို့ လူလားမြှေ့ကိုကြတာပဲ မဟုတ်လားပျော်။ ကိုယ့်ကို ကျွေးမွှေးပြုစုစောင့်လာခဲ့တဲ့ ကျွေးဇူးကိုထောက်ထားစာနာပြီး အုံကြီးအိုမှ မိခင်း ဖောင်တွေကို ခင်ဗျားတို့ပစ်မထားသင့်ဘူးလို့ ထင်ပါတယ်။ အခုလို့ သူခွန်သူအားနဲ့ မမျှအောင် ပင်ပန်းကြီးစွာ လုပ်ကိုင်ရှာဖွေစားနေရတဲ့ မိဘတွေကို

ခင်ဗျားတို့ စောင့်ရှောက်သင့်တယ်။ စောင့်ရှောက်ဖို့ ဝတ္ထားလဲ ရှိကိုရှိတယ်ပျော်။ ကိုယ်နဲ့ဘာမှ သွေးသားမတော်စပ်တဲ့ အဘိုးအို့ အဘွားအို့တွေကိုတောင် ဘိုးဘွားပိုပ်သာတွေ ဖွံ့ဖြိုးလှပြီး ပြုစု စောင့်ရှောက်မှုပေးနေကြတာ အားလုံးအသိပဲ မဟုတ်လားပျော်”

“ဟုတ်ပါတယ် ဒေါက်တာရယ် ဟုတ်ပါတယ်။ အခုချိန်ကစပြီး အဖေနေကောင်းလာတာနဲ့ ကျပ်တို့အိမ်ဦးခန်းမှာထားပြီး ပြုစု စောင့်ရှောက်ပါ့မယ်ဆိုတာ ကျပ်တို့မောင်နှုမယုံးယောက်စလုံးက ကတိပေးပါတယ်ပျော် ကတိပေးပါတယ်”

မိုတ်ထားသော ဖိုးကောင်းစံ၏ မျက်စီထောင့်စွန်းနှစ်ဖက်မှ မျက်ရည်တို့ တစ်ပေါက်ပေါက်ယိုစီး၍ ကျသည်။ သူသတိပြန်ရ လာခဲ့သည်မှာ သူတိုစကားပိုင်းစကတည်းက ဖြစ်၏။ သားသမီးတွေ၏ မေတ္တာထုံးမွမ်းသော ကရုဏာစကားတွေ ဤော်လိုက်ရသော အခါ ရင်ထဲမှာလှိုက်၍လှိုက်၍ တက်လာသော ကြည်နှုံးမှုပိုတိတို့က မျက်ရည်များအဖြစ် အသွင်ပြောင်းကာ စီးဆင်းကျလာခြင်းဖြစ်၏။

မြစ်ကမ်းစပ်တွင် တည်ဆောက်ထားသော တိုက်နယ်ဆေးရုံ ကလေးသည် မြစ်လေတဖြူးဖြူးနှင့် ကြည်နှုံးစရာကောင်း၏။ မလှမ်း မကမ်း တော်ချွာကလေးမှ ဖွံ့ဖြိုးလိုက်သော အသံချွဲစက်သည် တော်နှုံးတို့ကို ကျော်ဖြေတ်၏။ မြစ်ပြင်ကို တိုးတိုက်ရော့ပိုက်ကာ ထိုတိုက်နယ်ဆေးရုံကလေးထဲအထိ တိုးဝင်ပုံးနှံလာလေ၏။

ထိုအသံချွဲစက်မှ သီချင်းသံသည် ဖိုးကောင်းစံနှင့်တကွ သူ သားသမီးများ ချွာသားများနှင့် ဆရာဝန်ကလေး၏ ရင်ထဲအသည်း ထဲတိုင်အောင် ဝင်ရောက်သွားပါလိမ့်မည်။

“ဝမ်းသာရင်လ . . . ကျတဲ့မျက်ရည်  
ဝမ်းနည်းရင်လ . . . ကျတဲ့မျက်ရည်  
မြေက်ရည် . . . ပုလဲမျက်ရည်  
စိမ့်စမ်းသွယ်မျက်ရည် . . .  
သို့သော အစဉ်ပူဇော်နေ . . . ”

⌘ ⌘ ⌘

စသည့် အပင်ကြီးများသည် အမြစ်မှ ကွဲပောင်စွာတွက်သွားတော့မထတ် မိုးဒက်လေဒက်ကို လိုမ့်ခံနေရတော့သည်။

သစ်ကိုင်းဆွေး၊ သစ်ကိုင်းပြောက်များသာမက မာဆတ်သော သစ်စိမ်းကိုင်းများပါ လေပြင်းကြောင့် ကြောက်ပါင်ပဲ ပဲကာမြေပြင် တွင် ပြန်ကျနေသည်။ ချောင်းကလေး၏ ကမ်းစပ်နှစ်ဖက်တွင် ရှိသော မိုးမာပင်များ၊ သံဒတ်ပင်များ၊ လမ်္ပင်များ၊ ညောင်လန်းပင် များသည် ချောင်းရှိကလေးအတွင်း ဝင်ရောက်မွှေ့ယမ်းနေသော မိုးသက်လေပြင်းဒက်ကြောင့် သေရည်မူးသူလို့ ဆောက်တည်ရာ မရ ဘယ်ယိမ်းညာစွဲ! ရွှေတိုးနောက်ငင် ပရမ်းပတာ ဖြစ်နေ တော့၏။

မြစ်ဝကျွန်းပေါ်ဒေသ မိုးများသည့်အရပ်တို့ ထုံးစံအတိုင်း နယူနှင့် ဝါဆိုလများလွှန်လာသည်နှင့် တစ်ပြီးစုံနက် ကောင်းကင် ပေါ်မှ ရေကာတာကြီး ချီးချုလိုက်သလို တင်းပေါ်ပေါ် တော့သော သွားကျေလာသော မိုးဒက်လေဒက်တို့ကို ခံကြရစမြှဖြစ်တော့၏။

ရေတက်မိုး အစိုးမရတဲ့၊ ရေတက်မိုး ကန်သင်းကျိုးတဲ့၊ ရေတက်မိုး အိုးမောက်သွားတဲ့ ရွှေးလူကြီးများထားခဲ့သော စကားသည် အလကားမဟုတ်၊ ယခုပင်ကြည့် ...

ရေတက်ဦးကတည်းကစျိုး ရွာသွားလာခဲ့သော မိုးသည် ခက်တစ်ဖြှတ်ကလေးပင် နားသည်မရှိ၊ ဖွဲ့ရာမှုကဲ့၊ ကျေရာမှ သည်း၍သည်း၍ လာနေတော့၏။ တဖြည်းဖြည်းနှင့် ချောင်းရေက လျှော့၊ ကန်ရေကတိုး၊ မိုးကလည်း ဖေးကူလိုက်သောအခါ ချောင်း

## မြို့ပျက်သမား ဆီသံပြားလည်း

တကယ်တော့ ဒီလိုညမျိုးတွင် ဖိုးနီတစ်ယောက် ဟားထိုးရန် တွက်လာခဲ့ဖို့ မကောင်း။

မိုးက တအုန်းအုန်း၊ တဝါန်းဝါန်းနှင့် ရေအိုးမောက်သွန်ချုလိုက် သလို သဲကြီးမဲကြီး ရွာနေသည်။ လေကလည်း တင်းပေါ်ပေါ် တော့သော တိုက်ခတ်လျက်ရှိနေသည်။ နက်မောင်သော ကောင်းကင်ပြင်ကြီးတွင် ကြောက်သေးတစ်လုံးသော်မူး လင်းလက် ခြင်းမရှိ။

ဂိုမ်းခနဲ ရှိုင်းခနဲ မြည်ဟိန်းထစ်ချိန်းလိုက်သော မိုးချိန်းသံ၏ နောက်တွင် ကောင်းကင်အနက်ထည်ကြီး၌ ပတ်ကြားအက်များ အမျှင်လိုက်၊ အစင်းလိုက်၊ အတွန်လိုက် ပေါ်နေသလို လျှပ်စီး ကြောင်းများက တဝင်းဝင်း၊ တလက်လက်နှင့် အသည်းယားစရာ ကောင်းနေတော့သည်။

သူတို့ရာကလေးသည် သဲကြီးမဲကြီး ရွာသွားနေသော မိုးစက် များအောက်တွင် ဖြိမ်သက်စွာ ဝပ်စင်းလဲလျောင်းလျက် ရှိသည်။ ရွာလမ်းတစ်လျောက်ရှိ ကုလို့၊ သရက်၊ ပိတောက်၊ ပျဉ်းမ၊ ခံတော်က

ကမ်းစပ်တစ်လျောက် ကျွဲ့ဂိုက်တည်ရှိနေသော ဖိုးနီတို့ရှာကလေး  
တစ်ရွာလုံးကို ဖုံးလွှမ်းလေတော့မှာလား ထင်နေရပြီ။

ရွာလမ်းကို ရေကျော်ခဲ့ပြီ ချောင်းထဲမှုရေသည် ကွင်းပြင်ကျယ်  
ထဲသို့ စီးဝင်၏။ ကွင်းပြင်ကျယ်ကြီးကို လျှော့တက်လာသော မိုးရေ  
တိုက ချောင်းကလေးဘက်သို့ ပြန်၍စီးပြန်၏။ သိနှင့်ပင် ရေမှုက်နာ  
ပြင်ကြီး မြို့၍မြို့၍၊ မောက်၍မောက်၍၊ မြင့်၍မြင့်၍ တက်လာလိုက်  
သည်မှာ ...

ဖိုးနီ၏အိမ် ဖိနပ်ချွတ်ကို တဖျပ်ဖျပ်နှင့်လှမ်း၍ ပုံတ်ခတ်နေပြီ  
ထိုဖိနပ်ချွတ်ထက် အိမ်မကြီးက တောင်ဆူပ်ခန့်သာမြင့်လေရာ  
သည်မီးသည်ရေ သည်အတိုင်းသာဆက်၍ တက်နေ၊ သည်းနေ  
လျင် မကြာခင်သူတို့ အိမ်ကလေး ရေဖြူပေတော့မည်။

မြစ်ချောင်းကမ်းစပ်နေသူတို့ သဘာဝအသိအရာ မြစ်ရေ  
ချောင်းရေ ဘယ်၍ဘယ်မျှ တက်တတ်သည်။ ထိုကြောင့် မိမိတို့  
နေအိမ်ကို ဘယ်လောက်မြင့်အောင် ဆောက်ထားရမည်ကို သူတို့  
သိကြ၊ နားလည်ကြပါ၏။ ထိုကြောင့်ပင် ဖိနပ်ချွတ်ဟူခဲ့သည့်  
အောက်ဆင့်ကိုပင် သုံးတောင်ခန့်မြင့်ထားခဲ့သည် မဟုတ်လော  
...။ သူတို့တစ်တွေသည် ရွာကလေးမှာနေလာခဲ့ကြတာ ဟိုဘိုးစဉ်  
ဘောင်ဆက် ဘွားလက်ထက်ကတည်းက ဖြစ်သည်။ တစ်ခါဖူးမျှ  
သည်လောက်ရေကြီးတာ မတွေ့ခဲ့ဖူးဘူးဟု ရွာထဲက သက်ကြီး  
ဝါကြီး တံငါဘိုးအေကြီး ဦးသာကျော်က နေ့ခိုင်းကပင် ပြောသွား  
ခဲ့သေး၏။ ဘာပဖြစ်ဖြစ် ယခုတော့ စီးရိမ်နေရပြီ။

အိမ်၏အတွင်းခန်းတွင် မကျင်ငွေသည် တဟင်းဟင်းနှင့်  
ညည်းကာ မီးယပ်ချမ်းထလျက်ရှိသည်။ အခန်းသာခေါ်နေရသည်။  
တကယ်ကတော့ သုံးပင်နှစ်ခန်း ဓနီမိုးထရုံကာ အိမ်ကလေး၏  
အတွင်းပိုင်းကို ကျူးဖျားနှစ်ချပ်နှင့် ကာထားခြင်းသာဖြစ်သည်။

အိမ်အနောက်ဘက် လယ်ကွင်းပြင်ကြီးကို ဖြတ်သန်းတိုက်  
ခတ်လာသော လေပြင်းသည် အိမ်ကလေးကို နွဲ၍နွဲ၍ တွန်းလဲ  
နေသကဲ့သို့ အိမ်ကလေးတစ်ခုလုံး သိမ့်သိမ့်ပါလျက်ရှိသည်။ ဝါးထရုံ  
ကွက်ကြားတဲ့မှ တရှိခြားမြောင်အောင် ထိုးဖောက်ဝင်ရောက်လာသော  
လေကြောင့် မကျင်ငွေဝင်နေသည် ပိတ်ခြင်ထောင်အိုကလေးသည်  
တစ်ခြမ်းပိန်လျက်ရှိသည်။

သွေ့ပြားစုတ်ကလေးအပေါ် နှဲ့သားလက်လေးသစ်ခန့်တင်ပြီး  
ယာယိဖန်တီးထားသော မီးဖိုကလေးပေါ်တွင် ဒန်ဗိုးမည်းမည်း  
ညစ်ညစ် တစ်လုံးရှိသည်။ ထိုဗိုးသည် ဟင်းခါးအိုးဖြစ်သည်။  
ကြိတ်မှုန်ရှုက်များနှင့် ငါးခုငါးပါကောင်ခတ်၍ ချက်ထားသဖြင့်  
ဟင်းခါးအရောင်သည် ညိုတို့တို့ရှိသည်။ ငရှတ်ကောင်းကို လော့ပြီး  
ကြက်သွန်ဖြားနှင့် ထောင်း၍ ထည့်ထားသဖြင့် အနဲ့က မွေးကြိုင်  
လှသည်။

ဖိုးနီသည် ဟင်းခါးအိုးပွာ်ပွာ်ဆူလာအောင် ဝါးမီးပြောင်းနှင့်  
တယ်းယူန်း၍ မှတ်လိုက်ပြီး မီးဖိုသေးတွင်ကပ်ကာ နှပ်ထားသော  
ထမင်းအိုးကို အဖုံးဖွင့်၍ ကြည့်သည်။ ထောင်းထောင်းထအောင်  
မွေးကြိုင်သင်းပုံးနေသော ထမင်းဦးပေါင်းရန်းသည် လှိုင်၍တွက်  
သည်။ သူတို့စားနေကျ ဆန်မျိုးမဟုတ်၊ မီးနေသည် မကျင်ငွေ

အတွက် ရွာထိပ်အစိန်တို့ ကုန်စုံဆိုင်က ဝယ်လာသော ပုသိမ်စပါး နက်ဆန်ဖြစ်သည်။ ပါးစပ်ထဲတွင် စို့တက်လာသော တံ့တွေးတို့ကို “ဂလူ” ခနဲမြည်အောင် မျိုချလိုက်သည်။ ဆန်နှီးဆိုစုံသူးတည်း ချက်ထားတာဖြစ်၍ မကျင်ငွေနှင့် ကလေးနှစ်ယောက်စာသာ လောက်ဝမည်။ သူကတော့ ကွဲးထဲက ပြန်လာမှ . . .

သေချာအောင် ထမင်းလေးငါးစွဲခန့်ကို ယောက်မနှင့်ကော် ယူပြီး လက်နှင့်ဖျစ်ကြည့်သည်။ အလယ်ကောင်တွင် ဝတ်ဆုံးမရှိနိုင်ပြီ၊ လက်တစ်ဆစ်ခန့်ရှည်ကာ ဖွေးဖြူးနေသော စပါးနက်ဆန် သည် အခက်အခက်နှင့် . . .

“မကျင်ငွေရော့ . . . ထမင်းရော ဟင်းခါးရော ကျက်ပြီဟေးလို့ရပြီ” အခန်းတွင်းခြင်ထောင်ထဲရှိ မကျင်ငွေကိုလှမ်း၍ ပြောလိုက်သည်။ မကျင်ငွေထံမှ တုံးပြန်သံထွေက်မလာမီမှာပင် သားနှစ်ကောင် ဝါးကြမ်းခင်းကို တအုန်းအုန်း၊ တကျိုက္ခာမြည်အောင်နှင့်၍ ပြေးထွက်လာကြသည်။ အကြီးကောင်က ခြောက်နှစ်၊ အငယ်ကောင်က လေးနှစ်ရှိပြီ။

မိုးကလည်းအေး၊ ဗို့ကလည်းဆာ၊ မိုးထဲရောထ သရေစာ ကလည်း မလာ၍ သည်ကလေးနှစ်ကောင် ဘာမှုအဆာပြု စားစရာမရှိသဖြင့် ဟပ်ထိုးလိုက်အောင် ဆာလောင်နေကြပြီ။ သို့ဖြစ်၍ မွေးခါစကလေး နိုတာရဲ့လေးနှင့် ပိတ်ခြင်ထောင်ထဲ အောင်းကာ စမုန်နက်ထုပ်ကလေးရှုံးလိုက်၊ မီးကလေးထွက်လုံလိုက်လုပ်နေသော မကျင်ငွေ၏ အနားတွင်သွားပြီး ခွဲနေကြရာမှ

ဖိုးနိုင်းဟင်းခါးနှင့်ထမင်း ရပြီဆိုသောအခါ ဝမ်းသာအားရ ပြေးထွက်လာကြခြင်းဖြစ်တော့၏။

ကြိုရည်သုတ် ဒန်လုံကလေးထ ထမင်းဖြူးပူပူနွေးနွေးကို ယောက်မဖြင့် ကော်ထည့်ပေးပြီး ကြိုတ်မှုန်ရွှေက် ဟင်းခါးထည့်ကာ ဒွန်းတပ်ပေးလိုက်လျှင် ကလေးနှစ်ကောင်သည် ခေါင်းမဖော်စတမ်း တရှုံးရှုံးတရဲ့ရှုံးနှင့် သောက်နေကြပြီ။

ပိတ်ခြင်တောင်ကိုမရှိ ဖင်ရွှေ့ဖင်ရွှေ့ ထွက်လာသော မကျင်ငွေက

“ဟဲ့ . . . နှစ်ကောင်၊ အာခေါင်က အရေပြားတွေ ကွာကျပုံမယ်ဟယ၊ ဖြည်းဖြည်းမှုတ်သောက်စမ်းပါ”

ဟဲ လူမ်းအော်သည်။ သူအတွက် ထည့်ထားသော ပန်းကန်မှ ဟင်းခါးနှင့်ရောဖျော်ထားသော ထမင်းပူပူကို တစ်ဖွဲ့ဗုံးခပ်၍စားရင်း သေးနားမှာထိုင်နေသော ဖိုးနိုင်းမှုက်နှာကို ဝေး၍ ကြည့်မိသည်။

နိုကျင်ကျင်ဆုံးပင်၊ ညီညှစ်ည်းအသားအရေနှင့် လက်စကွပ်ကျယ်အဟောင်းကလေးဝတ်ပြီး မီးဖို့သေးတွင် ထိုင်ကာ သားနှစ်ယောက်ကို တလှည့့် မကျင်ငွေကိုတလှည့့်ကြည့်နေသော ဖိုးနိုင်းမှုက်နှာပေါ်တွင် အရိပ်အယောင်တစ်ခုကို မြင်ရသည်။ ထိုအရာကား ပိတ်ဖြစ်ပေလိမ့်မည်။

ယောက်ရားတန်မဲ့ ဟင်းခါးချက်ရန် ကြိုတ်မှုန်ရွှေက်ရှာတော့လည်း သူ၊ အိမ်တကာလှည့်၍ ငါးခုံငါးပိုကောင် တောင်းလာရတာ လည်း သူ၊ ယခုချက်သော ဆန်ကိုလည်း ဘယ်ကဘယ်လို့ ငွေနှင့်

ဝယ်လာသည်မသိ ကနိုင်းခြမ်းကလည်း တစ်ပွဲ့တစ်ပိုက် ရှာလာခဲ့သေးသည်။

မီးနေသည် မီးလှုံလှုံ သုံးရသောထင်းသည် ကနိုင်းခြမ်း မှ ကောင်းသည်။ ကုလိုက်တို့ သရက်သားတို့ စသည့်ထင်းတို့သည် အခိုးအလျှော်ရှိ၍ သုံးရန်မသင့်ပေါ့ ယခုကဲ့သို့ မီးနေသည်မိန်းမ နှင့် သားနှစ်ယောက်ကို သူတတ်နိုင်သလောက် ရှာဖွေကျေးမွေး နေသော ချုပ်လင်ဖိုးနိုက် လေးစားခြင်း၊ အားကိုယုံကြည်ခြင်း၊ ချုပ်ခေါ်ကြည့်နှင့်ခြင်းတွေ ဖိတ်ဝေသော မျက်လုံးများဖြင့် မကျင်ငွေ ကြည့်၍ မဝန့်ခိုင်အောင် ရှိတော့သည်။

သည်ယောက်ဗျားသည် ပစ္စည်းမရှိ ပညာမတတ်၊ ရှုပ်ရည်ချော မောခြင်းမရှိ သို့သော် ဖခင်ပီသသော ဂုဏ်ရှိ၏။ လင်ယောက်ဗျား ပိုသသော ဂုဏ်ရှိ၏။ ထိုဂုဏ်နှစ်ရှုက ခြုံလွမ်းလိုက်သောအခါ ဖိုးနီသည် မကျင်ငွေအတွက် တန်ဖိုးမဖြတ်နိုင်သော လူအဖိုး တန်ကြီး ဖြစ်နေပေတော့၏။

“ထမင်းတွေရော ဟင်းခါးတွေပါ အများကြီးပဲ ရှင်ရော တစ်ခါတည်း သောက်လိုက်ပါလား ကိုဖိုးနီ”

မကျင်ငွေက ကြုံနာစွာ ပြောသည်။ ဖိုးနီက မကျင်ငွေကို တစ်ချက်ကြည့်သည်။ မွေးဖွားပြီးစ မီးတွင်းကာလမို့ နန်းတွေနှင့် ဝါဝါဝင်းဝင်းကြီးဖြစ်ကာ လေဘေးထည် အနေးထည် ပွံ့ပြုကြီး ဝတ်ထားသဖြင့် ပုံးမကျပန်းမကျ ဖြစ်နေသော မကျင်ငွေကို ပြီးပြုရင်း-

“မင်းတို့ သားအမိတ္ထား ဝအောင် သောက်စမ်းပါကွာ၊ ငါကွဲမ်းသီးချောင်းဖျားဘက် ခကာသွားလိုက် ပြီးမယ်”

“အိုး . . . ဒါလောက် မိုးတွေလေတွေနဲ့ ရှင်သွားလို့” ဟု ပြောရင်းက စကားကို ပုံပိုက်သည်။ အိမ်အခြေအနေကို သွား၍ စဉ်းစားမိလိုက်၍ ဖြစ်သည်။ ဆန်ပုံးလုပ်ထားသော လေးထောင့် သံဖြူပုံးတဲ့တွင် ဗလာဖြစ်ပြီ၊ အရပ်လက်သည်ကိုလည်း ပေးစရာ ရှိသေးသည်။ ထိုကြောင့် လင်ဖြစ်သူ မိုးထဲလေထဲတွက်၍ သက်စွန်း ဆံဖျားသွားမှုမျိုး၍ တားရန်စကားလုံးတို့သည် အပြင်သို့ ထွက်မလာ ခဲ့၊ လည်ချောင်းထဲမှာပဲ နစ်ဝင်ပြောက်ကွယ်သွားရတော့သည်။

ဖိုးနီ မတ်တတ်ထရပ်၍ ထုပ်တန်းပေါ်တင်ထားသော မို့န်းကို လှုမ်းယူလိုက်သည်။ ထိုးရိုးဝါးအလျား ရှုစ်တောင်ခန့်တွင် သုံးမူးလုံး မို့န်းစွဲယ်လေးချောင်းတပ်ထားသော မို့န်းဖြစ်၏။ မီးသင်းထားသဖြင့် ထိုးရိုးဝါးသည် ကျုစ်လျှစ်မာကျောကာ တောင့်တင်းခိုင်မာလှ တော့သည်။

သူတို့အရပ် သူတို့ဓလေ့အရ မြှေ့လိုက်ရာပင်ဖြစ်စေ၊ ယားထိုး ရာတွင်ဖြစ်စေ သုံးသော မို့န်းမျိုးဖြစ်သည်။ မို့န်းစွဲယ်လေးချောင်းကို လက်ဖြင့် အသာပွတ်သပ်ရင်း အားတွေအင်တွေရင်ထဲမှာ ဖိတ်လျံ လာသလို ခံစားလိုက်ရသည်။

“သွားသီးမယ်ဟဲ့” ဟု ပြောရင်း သီတံ့တစ်ခုကို ထရံကြားမှာ ဖြတ်ယူလိုက်သည်။ သီတံ့မှာ ပိုးကြီးအရှည် သုံးထောင်ခန့်ရှိပြီး အဖျားတွင် တစ်ထွာခန့် ဖဲထိုးကိုင်းကို တပ်ထားသည်။ ယားဖြစ်စေ

ဂါးဖြစ်စေ ရလာလျှင် သိတဲ့တွင် တစ်ကောင်ချင်းသီး၍ ခါးတွင် ချိတ်ထားရုံးပဲ ဖြစ်သည်။

ချောင်းကမ်းနှစ်ဖက်ကို ရေတွေက ဖုံးလွှမ်းသွားပြီဖြစ်ပေရာ ချောင်းဟူ၍ ပုံသဏ္ဌာန်မရှိတော့ အားလုံးပေါင်းကျယ်ကြီးသာ မြင်နေရသည်။ သို့သော် နှစ်ပေါင်းများစွာ အခေါက်ပေါင်းများစွာ ဖြတ်သန်းသွားလာနေကျ ချောင်းဖြစ်၍ ဘယ်နားဆီဘယ်တွေ့ ရမည်ကို အလွတ်ပြီးဖြစ်နေတော့သည်။

ယခုလည်း ကမ်းစပ်နှစ်ဖက်တွင် ပေါက်နေသော လမ်းပင် ပျဉ်းမပင်၊ သံဒတ်ပင်၊ မိုးမခပင်များကို မှန်း၍ လျောကလေးကို အသာလျော့လာခဲ့ရသည်။ ခရာချုံး၍ ပြောချုံး၍ အလိုက်လေးချုံး၍ သမန်းချုံတိကို ရေက ဖုံးလွှမ်းသွားရကား၊ အပင်ဖျားကလေးတွေ သာ မြင်နေရတော့၏။

ခမောက်ကို ဆောင်းထားသော်လည်း စွေ့စွေ့စောင်းစောင်း ပက်ဖျိန်းနေသော မိုးစက်များကြောင့် မျက်နှာကို မကြာခဏ လက်နှင့်သပ်ချုနေရသည်။ ကွမ်းသီးချောင်းဖျား တမံထိပ်ကို ရောက်လျှင် လျောကလေးကို တမံထိပ်ပေါ်လျှော်၍ ထိုးတင်လိုက် သည်။ တမံမြေသားကိုပင် ရေက တစ်တောင်ခန့် ကျော်တက်နေ လေပြီ။ လျှော်တက်ကို အရိုးဘက်မှ မြေသားထဲထိုးစိုက်သည်။ ပြီးလျှင် လျှေးဦးကြီးကို ချည်သည်။

အတောင်ခတ်သံ တရှန်းရှုန်းကြားလိုက်ရသဖြင့် လူမ်းကြည့် လိုက်သည်။ ရေဘဲများ အုပ်လိုက်အုပ်လိုက် အိပ်တန်းတက်ပုံသွားသည်ကိုတွေ့ရသည်။

“အင်း။။။ မင်းတို့ကတော့ တစ်နေကုန် အစာရှာ စားပြီးဝလို အိမ်ပြန်ကုန်ကြပြီပေါ့”

ဟု တစ်ယောက်တည်းပြောရင်းက လျောပေါ်က လှမ်း၍ ဆင်းလိုက်သည်။ ရေက ဒူးဆုံးမမြှုပ်တမြှုပ်ရှိနေသည်။ လယ်ကွင်းပြန့်ကျယ်ထဲမှာဆိုရင်တော့ ခါးလောက်များရှိမလားမသိဘူးဟု တွေ့လိုက်မိသေးသည်။

လျောထဲတွင် အလျားလိုက်ချထားသော ဟားထိုးမို့န်းကို လှမ်း၍ ယူသည်။ ရပ်ရှုစ်ခွင်တစ်ပြင်လုံး အုံဆိုင်းကာ မည်းညီလျက်ရှိသည်။ မကြာမိမှာပင် အလင်းရောင်ပျောက်ပေတော့မည်။

“နည်းနည်းလောက်တော့ စဲလိုက်ပါမိုးရယ်”

ဟု တီးတိုးရော်တိုက်သေးသည်။

ဖားဆိုသည်မှာ ပြင်းထန်သော မိုးစက်မိုးပေါက်များကို မကြာက်ချော့၍ မိုးအလွန်သဲသဲမဲ့ရှာနေသော အချိန်များတွင် ဟားကို မရှာနှင့် အကာအကွယ်များအောက် ကြာဖက်ကြာရွက်များအောက်တွင် ပုံန်းခိုနေလေ့ရှိ၏။ ပျော်မြှိုးလေ့မရှိ။

အဲ။။။ မိုးကလေးက တဖွဲ့ဖွဲ့ကလေးသာ ကြာပက်နေမယ်။ မှာ်စကလေးလည်း သမ်းလာမယ်ဆိုရင်တော့ ဟားတို့အတွက် မြှိုးစရာ၊ ပျော်စရာ၊ အော်စရာ၊ ဟစ်စရာ၊ ကလူကျိုစ်စရာ ကာလပင်ဖြစ်ပေတော့၏။ ဒါကို ဖိုးနှီတို့လို ဟားရှာသမားတွေက သိထားရသည်။

ပေါင်လယ်အထိ တွယ်တက်လာသော ကွဲမျှေးကြီးကို တံတွေးဆွဲတ်၍ ခွာယူလိုက်ပြီး ပုံပေးပေးသို့ လှမ်း၍ ပစ်လိုက်

သည်။ ကြည့်ရင်းကြည့်ရင်းမှာပင် အမှုပ်ထူက လွှမ်းလာနေဖြီ။ မိုးကလည်း စောစောကလောက် မသည်းတော့။

လျှော့ဦးခေါင်းထဲ ထည့်ယူလာသောမီးခွက်ကို ထုတ်၍မီးညီးညီးသည်။ သွေ့ပြားဖြင့်ပြုလုပ်ထားသော မီးအုပ်ထဲမထည့်မီ မီးစာတွင် သီးနေသော မိုင်းသီးကလေးများကို လက်ဖြင့်အသာ တောက်ထဲတဲ့ လိုက်သည်။ မီးစွဲယ် ကောင်းစွာတောက်လာပြီး အလင်းအားလည်း ကောင်းလာသည်။

“တော်သေးတာပေါ့ကွား၊ ဒါလောက်ရွာနေလဲ မဆိုးပါဘူး” ဟူပြောရင်း ဘယ်လက်က မီးအုပ်ကိုဆွဲ ညာလက်က ဟားထိုးမို့နှင့် ကိုဂိုင်ကာ ရေသံမကြားအောင် အသာဖော်၍ ကွင်းပြင်ဆိတ်ကဲ လာခဲ့တော့သည်။

မီးရောင်သည် သူရွှေ့နှစ်လံသုံးလံလောက်အထိ ပြေးလျက် ရှိသည်။ မီးအုပ်ကို ဘယ်ညာယမ်းပြီး ဒိုက်ဖောင်များကို ရှာရင်း လျောက်လာနေသည်။ ဆန်ကောတစ်ချပ်စာခန့် ဒိုက်ပုံကလေး တစ်ပုံပေါ်တွင် ဖားလတ်ကလေးနှစ်ကောင်နှင့် ဖားပေါင်စင်း ကလေးနှစ်ကောင်က တတိတိ တတ်တက်အော်ရင်း မီးရောင်ကို မျက်လုံးကလေးများပြုးကာ ငေးကြည့်နေသည်။ တစ်ကောင် တစ်ကောင်လျှင် လက်မခန့်သာရှိသဖြင့် မည်သူကမှ သူတို့ကို ရန်မရှာကြ။ ဘေးမဲ့ပေးထားကြသည်။ ရေမြှေပေါက်ကလေးများ၊ မြို့ပတ်များသာ သူတို့ကို စားလေ့ရှိသည်။ နံနက်စောစောကလေးများ၊ မြို့ပတ်များတွင်တော့ ဟောစုံများ၊ တင်ကျိုးများ၊ ရေဘဲများ၊

ကလည်း ဆတ်ခနဲကောက်၍ မျိုတတ်သည်။ ဖိုးနီရာနေသည်က သူတို့မဟုတ် လက်တစ်ဝါးခန့် စားထားကြီးများသာဖြစ်၏။

ထို့ခိုက်ပုံကလေးကို ကျော်တက်လာခဲ့ပြီး မီးအုပ်ကို ညာဘက် သို့ ငွေယမ်းလိုက်စဉ် ဒိုက်ပုံတစ်ပုံတွေ့လိုက်ရသည်။ မီးညီးကျေစ က လယ်သမားတွေ လယ်ကွက်ရှင်းရင်း မြှေက်ရှင်းများ၊ ဝက်လာ ပင်များ၊ ကန်စွန်းနီများကို ခုတ်၍ ပုံထားရာမှ ရေတက်လာသော အခါ မြေပေါ်မှ ကြွေတက်မောပါလာခြင်းဖြစ်သည်။ ထို့ခိုက်ပုံကြီး ပေါ်တွင် ကန်စွန်းရိုးနီများ တထောင်ထောင်၊ တလန်းလန်းနှင့် ထိုကန်စွန်းညွှန်များကြားတွင် ခိုနေသည်က ဝါဝင်းသော စားထား ကြီးနှစ်ကောင် သေသေချာချာကြည့်မှ မြင်နိုင်သည်။

လျှော့က်ခနဲ ဖိုးနီဝမ်းသာသွားသည်။ “ဒါ လာဘ်ဦးပဲ၊ လွှဲလို မဖြစ်ဘူး” ဟု စိတ်တဲ့ကတွေးရင်း ရေသံမကြားအောင် တရွှေရွှေ နှင့် အသာကပ်၍ သွားသည်။ သူတို့တံငါများတွင် အစွဲအယူ တစ်ခုရှိ၏။ ပထမဆုံးတွေ့သော ဖားဖြစ်စေ ကြောက်ဖြစ်စေ မြေ ဖြစ်စေ ငှက်ဖြစ်စေအောင်ကြိုးစားကြရသည်။ ပိုက်ဆွဲသည် ဆိုပါဦးစို့။ ပထမ ဆုံးပိုက်ချက်တွင် ငါး၊ ပုံစွန်များများရလိုက်လျှင် လာဘ်ဦးတို့က်သည်ဟု ခေါ်သည်။ နောက်ထပ် နောက်ထပ် ပိုက်ချက်များမှာလည်း အခုလိုပဲရလိုမည်ဟု သူတို့ယုံကြည်ထား ကြသည်။ ဒါက သူတို့အတွက် အရှိုးစွဲနေသော ဓလေ့စရိတ်တစ်ခု လည်းဖြစ်၏။

တင်းတို့၏ဘဝကို စကားကြံ့ပြုပြောရလျှင် န္တာ မိုး၊ ဆောင်းသုံးရာသီပတ်လုံး ငါး၊ ပုဂ္ဂန်တိုကိုသာ ဖမ်းဆီးအသက်မွေးနေကြသူများမဟုတ်။

- တင်းသည် တစ်ခါတစ်ရုံ ကြောက်ထိုးသမားဖြစ်၏။
- တင်းသည် တစ်ခါတစ်ရုံ အားထိုးသမားဖြစ်၏။
- တင်းသည် တစ်ခါတစ်ရုံ မြှေ့ထိုးသမားဖြစ်၏။
- တင်းသည် တစ်ခါတစ်ရုံ ငှက်ပစ်သမားဖြစ်၏။
- တင်းသည် တစ်ခါတစ်ရုံ လိပ် ဖမ်းသမားဖြစ်၏။

မည်သည့်အလုပ်ကို လုပ်သည်ဖြစ်စေ လာဘ်ဦးတိုက်သည်ဆိုသော အစွဲကိုတော့ သူတို့ယုံကြည်ကြသည်သာဖြစ်၏။ ထိုကြောင့် ပင် ဖိုးနှုတ်ရင်သည် မကျင်ငွေနှင့် ပထမဆုံးချိန်းတွေ့ရသည့်ညက ခုန်သည့် ရင်ခုန်သံထက် မလျော့သော စည်းချက်နှင့် တနိုင်းခိုင်း၊ တုံးဒီး ခုန်ပေါက်လျက်ရှိတော့သည်။

ဘယ်ဘက်လက်က မီးအုပ်ကို ဆုပ်ကိုင်ဆန့်တန်းရင်း တိုးကပ်သွားသည်ဖြစ်၍ မီးအုပ်နောက်ဘက် အမောင်ထဲကလူကို ဟားတို့ မမြင်နိုင်ပါ။ မိုးက အနည်းငယ်စံသွားသဖြင့် မြင်ကွင်းကို ကောင်းစွာ မြင်နေရသည်။ ညာလက်က မြှုန်းကို ဆုပ်ကိုင်ထားရင်း ထိုးကွင်းတိုးကွက်ကို ရွှေးချယ်လိုက်သည်။

ဖိုးနှုတ်ခေါင်းထဲတွင် အကြံ့တစ်ချက် လက်ခနဲ့ ရလိုက်သည်။ အားကြီးနှစ်ကောင်၏နောက်ဘက်မှုချို့ဗျာတော့ မိုးနှုတ်ခေါင်းနေပြီ။ ဝန်းကျင်တစ်ခွင်လုံးကို လျည့်ပတ်၍ ကြည့်သည်။ မည်းမောင်လိုက်သည်မှာ ပြောစရာမရှိ လယ်ကွင်းတစ်ပြင်လုံး သူတစ်ယောက်တည်း ရှိနေသည်ထင်ရသည်။ မီးခွက်အလင်းရောင်တစ်ခုတလေမှ မတွေ့ရ။ မီးသည်းသည်း ရေကြီးကြီးတွင် အားရှာင်းရေးရှာသမားများ တစ်ယောက်တလေမှ ထွက်လာပုံမရ။

တော်ပြီ၊ သည့်ထက်ပို၍ အနားကပ်၍ မကောင်းတော့၊ အလွန်နီးကပ်သွားပါက အားနှစ်ကောင် သိသွားလိမ့်မည်။ ထိုကြောင့် ညာလက်က မြှုန်းကိုမြောက်၍ ကိုင်ထားရာမှ ရေပြင်ညီနှစ်လိုက် သည်။ ထိုနောက်နှစ်ကောင်တဲ့၍ ငုတ်တုတ်ထိုင်လျက်ရှိသော စားဟားကြီးနှစ်ကောင်ကို ဘေးတိုက်ရှုပ်၍ ထိုးချလိုက်တော့သည်။

ဖျို့န်းခနဲ့၊ ဖွားခနဲ့ ရေစက်ရေပေါက်များ ထွက်ပေါ်လာပြီး သည့်နောက်မှာတော့ မြှုန်းရှိုးမှုဆွဲ၍ မလိုက်သည်။ ကွက်တိပါပါ တစ်ထွားခန့်ရှုည်သော မြှုန်းစွုယ်လေးချောင်းတွင် စားဟားကြီးနှစ်ကောင် တံ့ဖိုးထိုးထားသလို ကားကားကြီး ပါလာခဲ့ပြီ။

ပွဲးထွက် လာဘ်ကောင်းခဲ့ပြီမို့ ဖိုးနိုင်ယောက် မြှေးတူးသွားတော့၏။ ဒိုက်ပုံတစ်ပုံးတစ်ပုံ လိုက်ရှာလိုက် တွေ့သည့်ယေးထိုးလိုက်နှင့် ညျဉ်ပင် အတော်နှက်လာခဲ့ပြီ။ မီးကတော့ သဲသဲမဲမဲ ရွှာလိုက်၊ တဖွဲ့ဖွဲ့ကျလိုက်နှင့် တစ်ညဲလုံး တိတ်မည့်ပုံမှုပေါ်။

သီတံတွင် အားအကောင်သုံးဆယ်ကော် ရပြီးချို့မှာတော့ ဖိုးနှုတ်အတော်ချမ်းနေပြီ။ ဝန်းကျင်တစ်ခွင်လုံးကို လျည့်ပတ်၍ ကြည့်သည်။ မည်းမောင်လိုက်သည်မှာ ပြောစရာမရှိ လယ်ကွင်းတစ်ပြင်လုံး သူတစ်ယောက်တည်း ရှိနေသည်ထင်ရသည်။ မီးခွက်အလင်းရောင်တစ်ခုတလေမှ မတွေ့ရ။ မီးသည်းသည်း ရေကြီးကြီးတွင် အားရှာင်းရေးရှာသမားများ တစ်ယောက်တလေမှ ထွက်လာပုံမရ။

အင်းလေ . . နောက်ထပ်ဒိုက်ပုံတစ်ပုံနှစ်ပုံလောက်ထိုးပြီးရင်ပြန်မှပဲဟုတွေ့ရင်း ရှေ့သို့လှမ်းလာခဲ့သည်။ ဒိုက်ပုံတွေရှားပါးသွားပြီ

တော်တော်နှင့် ရှူးမတွေ့သေး၊ မီးအုပ်ကို ဟိုဟိုသည်သည် ထွေယမ်း၍ရှာသည်။ ဟိုးခပ်လှမ်းလှမ်းမှာ မဲမဲတန်းတန်းကြီး လှမ်းတွေ့လိုက်ရသည်။ လူကြီးလက်လုနှစ်လုလောက်တော့ ရှိလိမ့်မည်။ အားနည်းဖျော့တော့သော မီးရောင်ကြောင့် သိပ်တော့ မသကဲလှ။

ခါးလောက်ရှိသောရေထွင် အသံမကြားရအောင် အသာတိုးကပ်သွားသည်။ ဘယ်ညာနံဘေးနှစ်ဖက်တွင် သွေးဝန်သော မျှော်ကြီးတွေကို မိန့်စွဲယ်နှင့် အသာခြစ်ချလိုက်ရသည်။ မျှော်ကြီးတွေ ကွာကျသွားသော်လည်း သွေးတို့စိမ့်ထွက်နေဆဲဖြစ်သည်။ ဖိုးနိတို့လိုတံ့ဒါတွေအတွက် မျှော်တွယ်ခံရသည့်ဒက်ရာများသည် စာဖွဲ့လောက်စရာမဟုတ်တော့၊ ရိုးနေပါပြီ။ မျှော်ဒက်ကျတ်ဒက်ခံရပါများ၍ အမာရွှေတ်ချင်းထပ်နေခဲ့ပြီ။

အလို .. ဒိုက်ပုံတော့ ဒိုက်ပုံပါပဲ၊ အနားရောက်မှုမြင်ရတော့သည်။ တစ်ဆက်တည်း နှစ်လုလောက်ရှည်သော ဒိုက်ပုံကြီးတော့ မဟုတ်၊ စကောတစ်ချက်စာခန့် ဒိုက်ပုံကလေးများလေတိုက်ရာပါလာပြီး အလိုလေးချုံကြီးတစ်ခုနား လာကပ်တွယ်ခြင်းဖြစ်တော့သည်။ မီးအုပ်ကို လက်တစ်ဆုံးဆန့်ထုတ်ကာ အနားကပ်သွားရင်းမျက်စိရှင်ရှင်ဖြင့် ကြည့်ရသည်။

“လားလား .. . စားဟားကြီးတွေ မနည်းမနောပါလား” ဟူပါးစပ်က လွှတ်ခနဲတွက်မသွားအောင် မနည်းဘရိတ်အုပ်လိုက်ရရှိ။ လက်တစ်ဝါးခန့် ဟားကြီးလေးငါးကောင် ခြေသ့ထိုင်ထိုင်၍ ဖိုးနိ၏မီးအုပ်အလင်းရောင်ကို ငေးနေကြသည်။ ပါးစပ်အောက်ရှိ ဖြားတွဲ

တွဲအရေပြားကြီးကို ပွဲလာလိုက်၊ ပိုန်သွားလိုက်ဖြစ်အောင် တကွပ်ကွပ်အော်ရင်း နီကြင်ကြင်ဒီယော်မီးခွက်ကို ပိုင်းပတ်ချာလည် လှည့်နေသော လယ်ပိုးလယ်မွှားများကို စားချင်အောင်နှင့် ငေးကြည့်နေကြသည်။

အကြီးဆုံးဟားကြီးတစ်ကောင်ကို သေချာစွာချိန်၍ ညာလက်မှုမြင်းနှင့်ထိုးရန် အားယူလိုက်သည်နှင့် တစ်ချိန်တည်းမှာပင် သူခေါင်းပေါ်မှ ရှည်လျားမည်းနှင့်သော မြှေကြီးနှစ်ကောင် ရှောခနဲဆင်းလာချေတော့သည်။

တစ်ကောင်က ဒိုက်ပုံပေါ်ရောက်လျှင်ရောက်ချင်း ဖိုးနိ၏မီးရောင်ငေးနေသော ဟားကြီးတစ်ကောင်ကို ဆတ်ခနဲဆွဲဟပ်ဖမ်းကိုက်လိုက်တော့သည်။ ကျွန်သောများက အန္တရာယ်ကိုသိသဖြင့် စွပ်ခနဲစွပ်ခနဲနေအောင် ရေထဲချိန်ဆင်းသွားကြလေတော့၏။ စားရှိနားတစ်ကောင်မှ မရလိုက်သော မြှေကြီးက ဖိုးနိရှိရာမီးအုပ်ဘက်သို့လှည့်ကာ ပါးပြီးကြီးထောင်ရင်း မာန်ဖို့လျက်ရှိသည်။

မမျှော်လင့်သော ဖြစ်ရပ်နှင့်ရင်ဆိုင်လိုက်ရသော ဖိုးနိသည် မှင်တက်ခိုသလို နည်းနည်းမှုမလှပ်ရှားနိုင်ဘဲ ပြီမဲသက်နေဆဲပင် ရှိသေး၏။ သူသတိထားလိုက်မိသည့်အချိန်တွင်တော့ ဒိုက်ပုံပေါ်မှ မြှေကြီးသည် မီးအုပ်တစ်ဖက်သို့လှည့်ကာ နှိုရဲသော မျက်လုံးနှစ်လုံးဖြင့် မလွှတ်တမ်းကြည့်ပြီး ခေါင်းကြီးကို ဘယ်ညာယမ်းလျက်ရှိနေတော့သည်။

ဖိုးနီသည် မြွှေကြီးကိုကြည့်ပြီး ကြက်သီးများ တယ်န်းဖျက်းထော် ခေါင်းကဆံပင်များပင် ထောင်ထလာသည် ထင်ရတော့သည်။ ဘား တစ်ကောင်ကို ခဲမိသွားသော မြွှေကြီးကတော့ စားဟားဝဝကြီးကို မဆုံးမပြမျှချရန် ကြိုးစားလျက်ရှိနေသည်။

နောက်လှည့်ပြီးလျှင် ကောင်းမလားဟု သူစဉ်းစားသည်။ မြွှေသည် ရေဂူးမြန်လှသဖြင့် ခါးလောက်ရှိသော ရေထဲတွင်လွှတ် အောင် ဘယ်လိုမှုပြီး၍မဖြစ်နိုင်။ ထို့ကြောင့် ညာလက်က မိုန်းကို ကျော်ကျစ်ပါအောင် ဆုပ်ရှင်းမြွှေကြီးကို မျက်ခြည်မပြတ်ကြည့်လျက် ရှိသည်။

တစ်ခေါ်မှာ တစ်ဦးကိုတစ်ဦး အကဲခတ်နေကြပြီး မြွှေကြီးသည် ရေထဲသို့ထိုးဆင်းလာတော့မည်ဟန်ဖြင့် ပါးပြင်းကြီးကို နောက်သို့လှန်ကာ အရှိန်ယူပြီး ရွှေသိုင်က်လိုက်သည်နှင့် ဖိုးနီ၏ ညာလက်ထဲမှ မိုန်းသည် လှစ်ခနဲပြီးဝင်သွားပြီး မြွှေကြီး၏ပါးပြင်းကို ထိုးဖောက်လိုက်တော့သည်။

ဗွဲမေးခနဲအသုံးနှင့် ရေလုံးကြီးဖွားခနဲလွှင့်စင်တက်လာပြီး ဒိုက်ပုံပေါ်မှ မြွှေကြီးသည် မျှောက်စဖားကိုကိုက်ချိရင်း ပြီးဆင်းသွားတော့၏။ မိုန်းချက်မိသွားသော မြွှေကြီးမှာမှ ပါးပြင်းကို ဖောက်ဝင်သွားသော မိုန်းစွဲယူများကြောင့် ရှုန်းမထွက်နိုင်တော့ဘဲ၊ ရှည်လျားသော ကိုယ်လုံးကိုတွန်လိမ်ကာ မိုန်းနီးကို ရှစ်ပတ်လျက်ရှိသည်။

“ဘုရား။။ ဘုရား ကံသီပေလို့ နှိမ့်ရင်တော့ မကျင်ငွေနဲ့ ကလေးတွေ ငါ တွေ့နိုင်တော့မှာမဟုတ်ဘူး”

ဖိုးနီသည် သက်ပြင်းတစ်ခုက်ချလိုက်ပြီး မိုန်းရီးကို ဆွဲယူမှ၊ တင်လိုက်သည်။ အလို့။။ ဝလိုက်သည့် မြွှေဟောက်ကြီး။ မီးရောင်တွင် မြွှေကြီး၏အကြောင်းခွဲတို့သည် တစ်ဖိတ်ဖိတ်လက်လျက်ရှိ၏။ ဟောင်းကားနေသည့် ဝမ်းပိုက်ကြီးက ဥတွေအပြည့်ရှိကြောင်း ပြလျက်ရှိသည်။ ဥတွေနှင့် မြွှေမကြီးပါတာကား။

တကယ့်ကို လက်မတင်ကလေး အသက်ဘေးမှ လွှတ်မြောက်လာခဲ့ခြင်းဖြစ်တော့၏။ အမှန်က မြွှေဟောက်တို့သည် သစ်ပင် အမြင့်တို့အပေါ်တက်၍ အသိက်လုပ်လေ့မရှိကြ။ လူတစ်ရပ်ခန့် ပံပန့်မှုနိမ့် ခရာချုံး သမန်းချုံး ဝက်လာတော့၊ ကိုင်းတော့များတွင်သာ အသိက်လုပ်လေ့ရှိသည်ကို ဘကြီးသာကော်နှင့် မြွှေထိုးလိုက်ရင်း သူ သိခဲ့၊ မြင်ခဲ့ဖူးသည်။ သစ်တက်ငန်းနှင့် မြွှေစိမ်းမြို့ခြောက်လို ငြိမ့်မျိုးတွေသာ အပင်မြင့်ပေါ်တွင် အသိက်လုပ်တတ်ကြပါသည်။

ယခုတော့မှ ရေထဲ၊ရက် မိုးသည်းသောအခါ ချုံပုံတ်ငယ်များ ရေပြုပုံကုန်ကြတော့သည်။ ဤတွင် အသိက်ထဲတွင်ရှိသော မြွှေများ ရေလွှတ်ရာသို့တက်၍ ခိုနေကြခြင်းဖြစ်သည်။ ကွင်းပြင်ကြီးဆီမှ ဒိုက်ပုံများသည် မိုးသက်လေပြင်းကြောင့် မျောပါလာကြပြီး ခေါ်းကမ်းစပ် အပင်မြင့်များဆီ ပြီး၍ကပ်ကြတော့သည်။ ထို့ဒိုက်ပုံများ ပေါ်တွင်ပါလာသော ဖားများကို အပင်ပေါ်တွင် ခိုနေကြသော မြွှေဟောက်ဖို့မတို့ ဆင်း၍ အစား၊ ဖိုးနီနှင့်ထိပ်တို့ကိုတိုးမိခြင်း ဖြစ်တော့သည်။

သူအစာ ဝင်လုခံရသော မြို့ဟောက်မကြီး၏ ဒေါသတကြီး ရန်ရှာခြင်းကို ကံကောင်းထောက်မစွာ လွှတ်မြောက်ခဲ့ရပြီး၊ ယခုလို လူသူကင်းတေးသော ချောင်းကြံမြောင်းကြားတွင် မြို့ကိုက်ခံရပါက အသက်ရှင်ဖို့အရေး တွေး၍ပင်မရှင့်ပါ။ အိမ်တွင်ကျန်ခဲ့သော မကျင်ငွေနှင့်ကလေးများအတွက် စဉ်းပင်မစဉ်းစားရဲတော့။

ဖိုးနိတစ်ယောက် ကွမ်းသီးချောင်းဖျားမှ လေ့ကလေးကို လျှော့ ချုပြန်လာချိန်မှာတော့ မိုးသည် ခုပ်ဖွဲ့သာကျေနေသည်။ ရေတက်ဦး အရှင်ကုန်ကာ ရေပြည့်လျှော်ပြီး ယခုတော့ ရေးလည်၍ ရေပြန် ကျစပြနေပြီး။

ချောင်းကလေးက ကျဉ်းပြီးကွဲ့ကောက်လှု၏။ သန်းခေါင် ကျော်ခဲ့ပြီမို့ ညျဉ်အနက်ဆုံးကာလကို လွန်မြောက်ခဲ့ပြီဟု ဆုံးနိုင် သော်လည်း ရောင်နိုကတော့ ပေါ်မလာသေးပါ။ ဝန်းကျင်တစ်ခွင် လုံး ပိန်းပိတ်မှောင်နေဆဲသာရှိသေးသည်။

လျှော်မီးထဲတွင် သိတဲ့အပြည့် ဟားအကောင်လေးဆယ်ခုနှင့် ရှိပေလိမ့်မည်။ ယခုလို ရာသီကြမ်းတွင် ရှာသူဖွေသူနည်းပါး လူသည်မို့ မနက်ဖြန်ခါ ဝါးခယ်မစျေးတွင် ဖားရှားပေလိမ့်မည်။ ရှားသဖြင့် ရွှေးကောင်းရပေလိမ့်မည်။

ဟားတွဲကြီးကို မီးရောင်ဖြင့်ကြည့်ရင်း ဖိုးနိုင်းမျက်စိထဲတွင် ဟားတွေ့ဟူမဖြင်း။ သူမိသားစုအတွက် ဆန်တွေ့၊ ဆီတွေ့ကို မြင်နေ ရသည်။ ငရှတ်သီး၊ ကြက်သွန်တွေ မြင်နေရသည်။ မကျင်ငွေကို မီးဖွားပေးသော အရပ်လက်သည်ကိုပေးရန် ငွေတွေအဖြစ် မြင်နေ

ရသည်။ ပြီးတော့ မိန်းအဖျားမှ မြို့ဟောက်မကြီးက ရှိသေးသည်။ ဝါတ်တဲ့တဲ့ကြီး။ ဗိုက်ထဲမှာလည်း ဥတွေက အပြည့်နှင့်။ မြို့သား သာမက မြို့သား အလွန်ကြိုက်သော ဘကြီးသာကျော်ကိုသာ ပေးလိုက်လျှင် စပါးလင်နဲ့ ချင်းနဲ့၊ ကြက်သွန်ဖြာနဲ့သင်းနေသော မြို့သားဆီပြန်ဟင်းတစ်ခွက်ကို သူအတွက် လာပို့ပေလိမ့်မည်။ တွေးရင်းနှင့်ပင် သွားရည်များ စိမ့်ယို၍ လာနေတော့သည်။

တကယ်တော့ သတ္တဝါတိုင်းသည် မိမိတို့အသက်ကို ချုပ်ကြမ် ဖြစ်တော့၏။ မိမိ၏ဘဝအသိကိုအမြဲကို ခင်တွယ်ကြစေမြှဖြစ်ကြ၏။ ထိုကြောင့် မိမိ အသက်ရှင်ရပ်တည်နိုင်ဖို့ မိမိဘဝအသိကိုအမြဲ ကလေး တည်တဲ့နိုင်ဖို့ သူတစ်ပါး၏အသက်များ၊ သူတစ်ပါး၏ အသိက်အမြဲများကို စတေးနေကြသည်မှာ မှန်မှုမှန်ပါ၏လော့။ တရားသဖြင့်ကော့ ဖြစ်ပါ၏လော့။ ဖိုးနိုင်းအသိဉာဏ်ဖြင့် လိုက်မမိ နိုင်ခဲ့။

အိမ်အပြန်ပေမို့ ဖိုးနိသည် အားစိုက်၍လျှော့လေရာ လျှော်ကလေးသည် ချောင်းရေပြင်ပေါ်တွင်ရှုပ်တိုက်၍ ပြေးလျက်ရှိ၏။ ရှေ့တွင် အမောင်ထုကြီးသာ ပိတ်ဆီးလျက်ရှိ၏။ လျှော့ . . . လျှော့ . . . လျှော့ပါ ဖိုးနဲ့ မကြာမိ ရောင်နိုလာ၍ မိုးသောက်ပေတော့ မည်။ ထိုအခါ အရှင်ဦး၏အလင်းရောင်ကို မြင်တွေ့ရပါလိမ့်မည်။

## ဘိမ်တွေ့ဗိုးနဲ့နဲ့နဲ့

နွေနှောင်းရာသီပေမို့ လယ်ကွင်းပြင်တပြန်တပြောတွင်  
မြေပေါ်ရော် ရိုးပြတ်ငုတ်တို့က မင်းမူလျက်ရှုံး၏။ ကွင်းလေကလေး  
ငွေ့ဗိုးက မူးမူးလိုက်ချိန်မှာတော့ ရိုးပြတ်ငုတ်တို့ကို တွယ်တက်  
ရှင်သန်ကာ တစ်တောင်တစ်ထွာခန့် ကျော်တက်လူးလွန်ဝေဆာ  
နေသော ကောက်ရှိနှစ်ယိုးသည် အညွှန်အဖူးကလေးမှား တင့်ကို  
ငိုက်တခါခါနှင့် ဘယ်ညာလူးလွန်ရင်း ကျုန်ရစ်ခဲ့ကြသည်။

ကောင်းကင်ပြာကြီးအောက် ဟိုး . . . ခပ်ဝေးဝေးတော့  
တန်းပျပျကလေး နောက်ခံထား၍ သူတို့ရပ်သူတို့ရှား၏ နာမည်  
ကျော် သောကာဘုရားကြီးကို တံလျှပ်တွေ တဖျုပ်ဖျေပတ်ရိုင်ရိုင် ဝေသီ  
မှုန်မိုင်းနေသည့်ကြားက လှမ်း၍ဖူးမြင်နေရသည်။ ဘုရားပွဲတော်  
ကြီး ပြီးခဲ့သည်မှာ မကြာလှသေးသည်မို့ အသစ်ကပ်လျှေားသော  
ရွှေသက်နှင့်တော်သည် တောက်ပဝင်းလက်သော နွေနေရောင်  
ဟပ်ကာ ဝင်းပြောင်ရှုန်းအိမ့် ကြည်၍မှုမှုမှု သဗ္ဗာယ်လှတော့၏။

ပူးပြင်းလောင်မြိုက်လှသော မြစ်ဝကျွန်းပေါ်ဒေသ နွေအပူ  
ရှိန်ကြာ့င့် တွန်းလိမ်ကောက်ကွေးငွေ့ဗိုးက လေပွေတို့က

ပျော်ရွှေနေသော မြေကြောက်ကောက်ရိုးခြောက်တို့ကို သယ်  
ဆောင်ကာ ကျယ်ပြန်လှသော ကေပေါင်းများစွာရှိသည့် လယ်ကွင်း  
ပြင်တွင် ဟို့ကွေ့သည်ကောက် ပြေးလွှားဆော်ကစားလျက်ရှိ၏။

တို့လေပွေသည် သေရည်မူးယစ်သူပမာ ယိုင်ထိုးယိုင်တိုးနှင့်  
ဇူလိုင်ရှားကလေးအား အုပ်ဆိုင်းကာသီးထားသော သစ်ပင်အုပ်တို့  
ကို အရှိန်နှင့် ပြေးဝင်မွေ့ယမ်းပြီး အားရသောအခါ သရွှတ်သွေ့  
မြစ်ပြင်ကြီးဆီ တိုးနွေကော်ဖြတ်သွားလေပြီး . . .။

လေပွေ၏ ရွှေယမ်းမှုကြာ့င့် ကုလိုဏ်ရွှေက်ခြောက်၊ မန်ကျည်း  
ရွှေက်ခြောက်၊ သရက်ရွှေက်ခြောက်တိုးသည် အိမ်တွေပေါ် ရွာလမ်းမ  
ပေါ် မြေတလင်းပေါ်တွင် တသောသော တအုတ်အုတ် အလုပ်ရှုပ်  
ပြီး ကျွန်းခဲ့လေကြသည်။

ခပ်သော့သော့ လေပြည်ထဲတွင် အစကတော့ ခပ်သဲသဲ  
သာကြားရပြီး နောက်တော့ မပို့တော်ဝါး တဖြည်းဖြည်းနှင့် ကြည်မြို့  
ပို့သလှသည့် နှဲကြီး၏ ခဲ့သံ၊ နွဲသံ၊ ပွတ်၍ ရှုပ်၍ ဆွဲလိုက်သော  
လင်းကွင်းသံနှင့် နာရီစည်းဝါးကျကျ ဝါးလက်ခုပ်သံ၊ အဖို့အမ  
ဗို့ပတ်နှစ်လုံး၏ စွာလှမာလှသော ပတ်ပေတို့ပိုးသံတိုးသည် ပူးပြင်း  
သော နေရောင်အောက်တွင် ငိုက်မြည်းပြီးသက်နေသည့် ဇူလိုင်ရှား  
ကလေးကို လှပ်နိုးလိုက်လေသည်။

တို့အသံတို့၏နောက်တွင် ကပ်ပါလာသည်ကတော့ ပွဲတိုင်း  
ကျော် ကိုရွှေဖောင်၏ သီချင်းသံပင်ဖြစ်တော့၏။

“ဒိုးပတ်ကိုလွယ်ရုံမျှနှင့် မယားက ကွာမယ်ဆို သားမောင်က  
ငို . . . ပတ်ပေတိုးပို . . . ဘာတဲ့ ဒိုးပတ်ကို လွယ်ရုံမျှနှင့် . . .  
မယားကကွာမယ်ဆို . . . သားမောင်ကငို”

“မငိုပါနဲ့ လူကလေးရယ် . . . မငိုပါနဲ့ လူကလေးရယ် . . .  
မင်းအမေပြန်လာမှ မင်းလေးအမေပြန်လာမှ မနော်နှယ်ဆိုတဲ့ . . .  
နှီးကိုကွယ် . . စို့ရမယ်လေး . . . ”

ရွှေတော်ဖူးဆီမှ စကာ လူစုံပြီး ကခုန်တီးမှတ်လာသော  
ဒိုးပတ်အဖွဲ့သည် တဖြည်းဖြည်းနီးလာခါ အခုလောက်ဆိုလျှင်  
ရွာလယ်ရှိ အရိပ်အာဝါသကောင်းလှသော ခရေပိုကြီးအရိပ်အောက်  
မြေတလင်းတွင် တီးသူကတီး၊ ဆိုသူကဆိုပြီး ကွွဲးနေအောင်  
ကနေကြမည့် ကိုညိုနှင့် ငခွေးကြီးတို့ကို လုမ်းချုပ်မြင်ယောင်ရင်း  
ကွဲ့ပြင်ကျယ်ဆီ ငေးမောနေသော ဦးတိုင်းကျော်တစ်ယောက်  
သွားမရှိသည့် သွားဖုံးမည်းကြီးများပေါ်အောင် ပြုးမိလျက်သား  
ဖြစ်သွားသည်။

အခုတလော ဘာဖြစ်သည်မသိ၊ ရင်ဘတ်ထဲက စူး၍အောင့်  
သည်၊ ဘာမှုလုပ်ချင်ကိုင်ချင်စိတ်လည်းမရှိ၊ အလိုလိုနေရင်း  
မောနေတတ်သေးသည်။ သို့သော် သူ့ဘဝက ဖို့နှင့်မနေနိုင်  
မိုးမလင်းခင်ထူး ညွှဲနှုက်မှ အိပ်ရာဝင်ခဲ့ရသည်ချည်းဖြစ်၏။  
လယ်ရှင်မကျေနှပ်မည်းကြီး၍ နေ့လယ်နေ့ခေါင်းမှာ ခကာကလေး  
တောင် ကျောမခင်းရဲ့

နွားတင်းကုပ်ထဲတွင် ချေး သေး၊ ရှင်းလင်းကာ ခြင်မီးခီးထဲည့်  
ရန် အုန်းခံခြားက်များ နွားချေးခြားက်များ အဆင်သင့်ပြင်ပြီး  
နွားစာခေါင်းထဲရေထည့် မြက်စို့နှင့် ကောက်ရိုး သမဇောင်မွေး၍  
ခကာခါးလောင်းဆန့်ရှင်း တင်းကုပ်နောက်ဘက်ကွင်းပြင်ကြီးဆီ  
ငေးမောနေရာမှ အိမ်ဝိုင်းဘက်ထွက်လာခဲ့သည်။

တင်းကုပ်ဘေး ကုလိုပ်အောက်တွင် ကြီးရှည်ရှည်နှင့်လှန်  
ထားသော တိုးပွားကြီးကတော့ လေတွေ့တိုင်းတစ်ဖျောက်ဖျောက်  
ကြွေဆင်းလာသည့် ကုလိုသီးခြားက်များကိုဝါးရင်း တွေတွေကြီး  
သူကို ငေးနေသည်။ တိုးပွားကြီးနား သူမသွားအား တင်းကုပ်  
အစပ်မှ နွားပေါက်ကြီးကို အသာစုံသပ်ချော့ဆွဲပြီး အစာခွက်  
နားထားလိုက်သည်။ မြက်နှစ်မီးစို့နှဲ့ ကောက်ရိုးကို နှမ်းဖတ်ရည်  
ဖျိန်းထားသော အနဲ့တို့က သင်းလျက်ရှိ၏၏။

ထိုအချိန်မှာပင် “ဦးတိုင်း . . . ဦးတိုင်း . . . ဘယ်သွားနေပြန်  
ပြီလ ဒီအဘိုးကြီး” လှမ်းခေါ်သံကြီးကြားလိုက်ရသဖြင့် နွားတင်းကုပ်  
နှင့် ကပ်လျက်စပါးကျိုးဘေးမှ ဖြတ်ကာ အိမ်ရှေ့ဘက်ဆီ အမြန်  
လာခဲ့သည်။ လေးပင် သုံးခန်း ဆောင်ကပ်နှင့် လည်ပေါ်အိမ်  
ကြီးရှေ့ သူ့စင်ရိပ်တွင် သစ်သားကွပ်ပျစ်ကြီးခင်းကာ ရေနွေးကြမ်း  
နှင့် ငါးခြားက်ပုတ်မြေည်းရင်း လယ်ရှင်းထွန်းမောင်က လှမ်းခေါ်  
လိုက်ခြင်းဖြစ်သည်။

ဦးတိုင်းကျော်သည် ကွပ်ပျစ်ဘေးတွင်အသာရပ်ကာ လက်က  
လေးနောက်ပစ်၍ နောက်ထပ်ပေးလာမည့် အမိန့်သံကို နားစွဲရုံးရင်း  
ဖြစ်မြေသည်။

“က .. က.. ဒီမှာ နားရှင်တွေနဲ့ ရွေးဖြတ်ငွေချေပြီးပြီ တို့ပွားကြီးနေရာမှာ ဒီကောင်ကြီးက အစားဝင်မှာပဲ ခင်ဗျားကောင်းကောင်းဂရုဏ်ဖြစ်နော် .. ။ မြိုက်စိတွေ ကွမ်းသီးချောင်းဖျားက တမ် စပ်မှာ ရသေးတယ်မဟုတ်လား။ အလျှင်မိအောင် ရိတ်ပြီးကျွေးပါ ညဘက်မှာလ ခြင်မီးခိုးထည့်ပြီးမှ သေသေချာချာသိပ်ပါ တို့ပွားကြီးကို တင်းကုပ်ထဲမထားနဲ့တော့ ဒိုးပတ်ဝိုင်းရောက်လာလို လူစုံရင် ဘေးမဲ့လွှတ်ပွဲစမယ်”

ဦးတိုင်းကျော် အသာလှည့်ထွက်ခဲ့၏။ တင်းကုပ်ဘေးကုက္ခားပင်အောက်က တို့ပွားကြီးနား အသာကပ်သွားသည်။ လည်ပင်းကို အသာပွုတ်သပ်ပေးလိုက်တော့ ခွာတရှုပ်ရှုပ်လုပ်ရင်း ဦးတိုင်းကျော်ကို ခေါင်းဖြင့် အသာထွေ၏။

“သွားပေါ်းတော့ .. တို့ပွားကြီးရေး ဒီနေ့မင်းကို ဘေးမဲ့ပေးမှာကွ သိရဲ့လား။ မင်းနဲ့ငါလ ခဲ့ရပြီပေါ့ကွာ”

တကယ်တမ်းတော့ တို့ပွားကြီးသည် ဦးတိုင်းကျော်၏လက်တွဲဖက်ဖြစ်၏။ ရှို့ထဲ ရေတဲ့အတူ ရှန်းဖော်ရှန်းဖက်လည်း ဖြစ်၏။ သူတို့လက်တွဲလာခဲ့တာပင် နှစ်ပေါင်းမန်ည်းတော့။ တို့ကြောင့် သံယောအော်တွယ်နေကြပြီ။

“ဒီကနေ့ကစပြီး မင်းကြိုက်တဲ့နေရာကို သွားလို့ရပြီ၊ မင်းမှာ နဟားကြီးလဲ မရှိတော့ဘူးကွာ။ ဘယ်သူအတွက်မှ ဝန်ထမ်းပေးစရာလဲ မလိုတော့ဘူးနော်။ မင်းဘဝမှာ မင်းသာအရှင်၊ မင်းသာ သခင်ပဲဟော။ မင်းဘဝရဲ့ နောက်ဆုံးအချိန်တွေမှာ မင်းစိတ်တိုင်းကျ

နေနိုင်ပြီပေါ့ .. ။ ငါကိုလဲ သံယောအော်တွယ်မနေနဲ့တော့ကွာ လွှတ်လွှတ်လပ်လပ် သွားပေတော့ ငါကတော့ ငါကတော့ .. ။”

တို့ပွားကြီးသည် ဦးတိုင်းကျော်တတ္တတ်တွက်နှင့်ပြောနေသည် ကို နားလည်သည့်အလား နားရွက်တောင်မခတ်ဘဲ ပေ၍ နားထောင်လျက်ရှိသည်။ လုံးဝန်းသောတင်ပါးဆုံးများ ပြည့်မောက်သော ရင်ဘတ်နှင့်ကျောပြင်တို့ ဘယ်ရောက်ကုန်ကြပြီလဲ၊ နှစ်ပေါင်းများစွာလယ်ထဲယာထဲ ရှို့ထဲရေတဲ့မှာ ကုန်း၍ရှန်းခဲ့ရသဖြင့် ပိုန်းချိုင်ခွက်ဝင်ကုန်ကြပြီ။ တောက်ပစ္စ်းစို့သော မျက်ဝန်းသို့ ကြီးတို့နေရာတွင် ဝေသီမှုနဲ့မဲ့ မျက်ချေးခဲ့တို့ဖြင့် ပြည့်သောမျက်လုံးတို့ နေရာယူလိုက်ကြပြီ၊ သွားတွေတောင် ယိုင်နဲ့ပဲ့ကုန်ပြီ၊ သေသေချာချာကြည့်လွှင် အရိုးစုတိုးပေါ့မှာ သားရေချပ်ကြီးဖုံးထားသလို ရှို့ရှို့တွေကြီးဖြစ်ဖော်ပါပကာ .. တစ်ချောင်းချင်းရေတွက်နှင့် သော အပြိုင်းပြိုင်းထသည့် နံနိုးကြီးများကို ကရုဏာသက်စွာ ပွဲတ်သပ်နေမိစဉ်မှာပင် ဒိုးပတ်ဝိုင်းသည် အိမ်ရှေ့သို့ရောက်လာနေပြီ။

ဘေးမဲ့ပေးခံရသော တို့ပွားကြီးအတွက် ရွာသားတွေပော်ရွှေ့ နေကြသည်။ တို့ပွားကြီး၏ ချို့နှစ်ဖက်တွင် သပြေပန်းခက်တွေချော်လို့ လယ်ရှင်ဦးထွန်းမောင်တို့ အနီးမောင်နှင့်က ငွေ့ဖလားတွင် ရွှေ့ရည်ငွေ့ရည် အမွှေ့နဲ့သာတွေထည့်ကာ တို့ပွားကြီးကို ပက်ဖျိန်းလို့ ဒိုးပတ်သံကမြိုင်လို့ ကိုညီနှင့်ခွေးကြီးတို့က ကျွေးနေအောင် ချွေးတွေပုံနေအောင် ကလို့၊ လက်ခုပ်သံတွေ၊ ရယ်သံတွေက စီစီညံလို့ တို့ပွားကြီး၏ဘေးမဲ့လွှတ်ပွဲက စည်ကားနေတော့သည်။

“ဦးထွန်းမောင်တိုကတော့ပျား စေတနာ သဒ္ဓါတရားကလဲ ထက်သန်၊ အကျိုးပေးကလဲ ကောင်း၊ ကုသိုလ်ဒါနတွေလဲ မပြတ်တမ်းဆုံးတော့ ခင်ပျားတို့အတွက် ကျိုပ်တို့ရှာသားတွေ ဂုဏ်ယူသူ့။ နောက်နောင်လ အခုလိုပဲ ကောင်းမှုကုသိုလ်တွေ လုပ်နိုင် ပါစေဥျား”

ရွာလူကြီး ဦးသာကျော်၏ချိုးကျျိုးသံကိုနားထောင်ပြီး လယ်ရှင် ဦးထွန်းမောင်တစ်ယောက် ပါးစပ်ကြီးနားရွှေက်တက်ချိတ်တော့ မတတ် တဟဲဟဲနှင့် သဘောတွေကျနေတော့၏။

“ဟောကောင် တိုင်းကျော် နွားတွေတော့ တစ်ကောင်ပြီး တစ်ကောင် အလှည့်ကျ ဘေးမဲ့သွားကုန်ကြပြီး မင်းကကော ဘယ်တော့ ဘေးမဲ့သွားမလဲ ပြောပါညီးကွဲ”

ဦးသာကျော်က ငယ်သူငယ်ချင်းဖြစ်သူ ဦးတိုင်းကျော်ကို စလေသည်။ ဦးတိုင်းကျော်ကတော့ ခေါင်းကြီးအောက်ငှံပြီး ဌားဖြေနေသည်။

“အေးလေ ။ သူတို့ကတော့ ပြောအားရှိပေတာပေါ့၊ သား တွေ။ သမီးတွေက မိမှန်း၊ ဖမှန်းသိတတ်ကြ၊ စောင့်ရှောက်ကြတော့ မတောင့်မတ၊ မပူမပင် နေနိုင်ပေတာကိုး၊ ငါ့မှာတော့ရှိတဲ့ သား တစ်ယောက်၊ သမီးတစ်ယောက်ကလဲ ဘယ်အရပ် ဘယ်ဒေသဆီ ရောက်နေပြီမသိ၊ စာလဲ မလား၊ လူလဲ မရောက်တာကြာပြီ မဟုတ် လား။ အိမ်သူအသွားကြီးတောင် စွဲနှစ်ခွာသွားတာ ဆယ်နှစ် ဆယ်မီး မကလေတော့၊ ငါ့လိုအိမ်းမစွမ်းကြီးကို ကိုယ့်ခြေကိုယ့်လက်မှ

အနှင့်နှင့်သယ်နေရသူကို ကျိုးစောင့်ကြက်နှင့် နွားခြံစောင့် အစာ ရိတ်၊ ရေခံပ် စတဲ့အလုပ်တွေပေးပြီး အဖိကလေးမှာ နေခွင့် ပေးထားတဲ့ လယ်ရှင်ဦးထွန်းမောင် ကောင်းပေလို့မဟုတ်လား”

တစ်ယောက်တည်း ဌားဖြေကာတွေးရှင်း ဝမ်းနည်းအားငယ်စိတ် တွေက တရိပ်ရိပ်နှင့်။

ဘေးမဲ့လွှဲတဲ့ပွဲလာကြသော ရွာသားများအတွက် ရာဝင်အိုးကြီးနှင့်ဖျော်ထားသော ရွာလပတ်ရည်တိုက်သည့်နေရာတွင် လူတွေ ဝိုင်းအုံကာ အလူအယက် တိုးဝေ့နေကြသည်။

“တိုးပွားကြီးရေ့ ။ သွားတော့ဟာ၊ နင် သွားချင်တဲ့နေရာ သွား၊ စားချင်တဲ့နေရာစား၊ အိပ်ချင်တဲ့နေရာအိပ်။ နင် လွှတ်လပ်ပြီး၊ နင့်ကို လွှတ်လပ်ခွင့်ပေးလိုက်ပြီး။ တိုးပွားကြီးကို ဘေးမဲ့ပေးလိုက် ပြီဟေ့ ။ ။ ။”

ဦးထွန်းမောင်၏ စကားအဆုံးတွင် ရွာသားတွေက လက်ခုပ် သံတွေ တာဖြောင်းဖြောင်းတီးကာ သုဘာပေးလိုက်ကြ၏။

“တစ်သက်လုံး ထမ်းပိုးအောက်မှာ ကုန်းပြီးရှုန်းလာခဲ့သမျှ အခုတော့ လွှတ်လပ်သွားပြီပေါ့တော်။ ကောင်းပါလေ့ ။ ။ ကောင်း ပါလေ့။ တိုးပွားကြီးရေ့ ။ ။ နင့်ကို တို့များ အားကျတယ်ဟေ့”

အရိုးငွေရှင်း၏ အားရဝမ်းသာကြွေးကြွော်သံက လက်ခုပ်သံ များကိုပင် ဖုံးအုံပ်သွားတော့၏။

နွားတင်းကုပ်နောက်ဘက် လယ်ကွင်းအစာတွင် ရှင်ကာ တစ်လှမ်းချင်းလှမ်းပြီး၊ တရွှေ့ရွှေ့ဝေးဝေးသွားသော တိုးပွားကြီးကို ဝေးရှင်း တိုးပွားကြီး ဘေးမဲ့ပေးခံရခြင်းအတွက် ဦးတိုင်းကျော်

တစ်ယောက် ဝမ်းနည်းဝမ်းသာဖြစ်လျက်ရှိသည်။ နှစ်ပေါင်းများစွာ ဒီးတူပေါင်ဖက် လက်တွဲခဲ့သော တိုးပွားကြီးနှင့် ခွဲခွာလိုက်ရသဖြင့် ရင်ထဲမှာတော့ ခံစားလိုက်ရသည်မှာအမှန်ပင်။

သူတစ်သက်လုံး လယ်ပိုင်၊ ယာပိုင်မရှိခဲ့။ သူတစ်ပါး၏ လယ်ယာမြေတစ်ခွင့်၌ အခစား သူရင်းငြားခေါ်သည့် လယ်ကူလီ ဘဝဖြင့်တစ်ဖုံး၊ တစ်ပုံစား တံငါဘဝဖြင့်တစ်နည်း ကျင်လည်ခဲ့ရ ပါသည်။ နွေ့နွေ့ မိုးမိုး၊ ဆောင်းဆောင်း တိုးပွားကြီးတို့လို နွားများ နှင့်အေးအတူ ပူဇာမျှ ရှုန်းကန်လာကြသည်မှာ နှစ်ပေါင်းကြာခဲ့ပြီ။

နွားတွေက မြေက်နှင့်ကောက်ရှိုးစားကာ နွားတင်းကုပ်တွင် အိပ်ပြီး၊ ဦးဟိုင်းကျော်တို့လို သူရင်းငြားတွေက ငစ်န်ဆန်နှင့် ငါးပါရည်၊ တို့စရာစားပြီး တဲ့တဲ့တွင်အိပ်ရသည်သာ ဂွာသည်။ ပင်ပန်းဆင်းရွှေ့ သူတစ်ပါးအတွက် ရှုန်းကန်ပေးရသည်ကတော့ အတူတူပင်။

နွားတို့၏ အင်နှင့် အားနှင့် ရှုန်းကန်နှင့်သောကာလက လူထက် တို့တောင်းလှသည်ဖြစ်ရာ ယခုလို အသက် (၇၀) ဝန်းကျင် ကာလအတွင်း နွားတို့ကို ဘေးမဲ့ပေးသည့်ပွဲပေါင်း များစွာကြံခဲ့ဖူးလှပြီ။ တိုးပွားကြီးအရင်က ငန်း၊ ငန်းအရင်က ဘို့တင်ကြီး၊ ဘို့တင်ကြီးအရင်က အင်း . . .၊ သူအရင်က . . .။ တွေးရင်းတွေးရင်းက စဉ်းစား၍ မရတော့ အသက်အရွယ်အရ မှတ်ဉာဏ် တွေ့ချို့ယွင်းလာခဲ့ပြီ။ ကာယအားတွေ့ ဆုတ်ယုတ်လာပြီ။ အသက် ကြီးလာရင် ဘာမှမကောင်းတော့ပါလား။ ဒါကြောင့်လည်း အိုမင်း

မစွေမ်းဆိုတဲ့ စကားကို ရွှေးလူကြီးများ ထားခဲ့တာဖြစ်မည်။ တိုင်းကျော် . . . တိုင်းကျော်၊ အိုလာရင် မင်း ဘာမှမစွေမ်းတော့ ဘူးကွဲနော်။

လေးကန်သောခြေလှမ်းများနှင့် နွားတင်းကုပ်ဘေး သူ အိပ်စက်ရာအဖိုကလေးထဲ လှမ်းဝင်လာခဲ့သည်။ စစ်ခနဲ စစ်ခနဲ နာကျင်နေသော ရင်ဘတ်ကလေးကို အသာဖိုရင်း သက်သာလို သက်သာပြား ကွာ်ပျစ်ကလေးပေါ် အသာလှုကာ အသက်ကို မျှေား၍ ရှုနေရသည်။

ညစ်ထပ်ထပ် ဓနီဟောင်းကလေးမိုးထားသော အဖိုကလေး ၏ဗါးအခြင်တန်းတွင် ပင့်ကူအိမ်တွေနှင့် ပွဲလိန်လျက်ရှိပြီး ကျူဗျာ တစ်ချပ်သာခြားသော အခြားတစ်ဖက်ရှိ နွားတင်းကုပ်မှ နွားချေးနံ့ သေးနံ့တို့က စူးရှစ်ဗွဲနှင့်ပုံးလာနေသည်။ ပင့်ကူအိမ်ကို တိုးဝင် နေသော ယင်ကောင်သည် အားရှိသမျှ အတောင်ဖျပ်ဖျပ်ခတ်၍ ရှုန်းထွက်နေသည်။ အတောင်တစ်ဖက်လွှတ်သွားလျှင် အခြား တစ်ဖက်က ငြိုနေပြန်ပြီး အတောင်နှစ်ဖက် လွှတ်ပြန်တော့ ခြေချာင်းတွေကို စေးကပ်စွာတွယ်ပြိုနေသော ပင့်ကူမျှင်များက ဆွဲယူဖမ်းချုပ်ထားပြန်ချော်။ သို့နှင့်ပင် အစာချောင်းနေသော ပင့်ကူကြီးက အသွေးအသားများကို အာသာဝမ်းဝမ်း စားသောက် ရန် တဖြည်းဖြည်း အနားသို့တို့၍ တိုး၍ လာနေပြီ။

ခပ်ဝေးဝေး တော့တန်းကလေးဆီမှ ခွဲခွာနှစ်းတွေ့နှင့်ကျူဗျားလိုက သော ဥပ္ပါယံကလေးက အေးအေးသွဲ့သွဲ့ လေပြည်ကလေးနှင့်

အတူ လွင့်ပုံလျက်ရှိသည်။ တစ်ခါတစ်ခါ ဆုံးပါးသွားပြီဖြစ်သော အနီးကို သတိရနေသည်။ တစ်ခါတစ်ခါ ဘယ်ဆီ ဘယ်ဒေသမှာ ရောက်နေမှုနှင့်မသိရသော သားနှင့်သမီးကို လွမ်းဆွတ်မိသည်။ အတွေးတွေ့က ယောက်ယက်ခတ် ပြေးလွှားလျက်ရှိ၏။

သူ အိပ်စက်ရာအဖိုကလေးဘေးရှိ ကုတ္တိပိုင်ကြီးပေါ်မှ ကုတ္တိ သီးခြားက်များ ကြွေကျသံကို ကြားရသောအခါ သူနှင့် လုပ်ဖော် ကိုင်ဖက် နွားကြီးတိုးပွားကို သွား၍ သတိရပြန်သည်။ ချိမ်လှသော ကုတ္တိသီးခြားက်များကို တိုးပွားကြီးက အလွန်ကြိုက်၏။

စောစောက ဆူညံပွဲက်လောရှိက်နေခဲ့သော လူသံ၊ ဒီးပတ်သံ တို့မရှိတော့။ ဝန်းကျင်တစ်ခုလုံး တိုက်ဆိတ်စွာရှိ၏။ ဓမ္မမီးအတွင်း ဘက်မှာ ခိုက်ပေါ်နေသော အိမ်မြောင်ကလေးတစ်ကောင်၏ စုတ်ထိုး သံသည်ပင် ဝန်းကျင်ကို မြည်ဟီးရှိက်ခတ်လျက်ရှိ၏။

အခုအချိန်ဆို တိုးပွားကြီးတစ်ကောင် ဘယ်ဆီသွား၍ ဘာတွေ စားနေမှာပါလိမ့်။ သစ်ရိပ်၊ ဝါးရိပ်ကောင်းကောင်းမှာ နေခိုရင်း စားမြှုပြန်နေမှာလား။ ဒါမှုမဟုတ် ချောင်းရှိုးတမ်းဘေးက ရှိန်းစို့နှင့်အိသော ပန်းတော်ဖြူမြက်နှုကလေးတွေကိုပဲ သွားပြီးစားနေ မှာလား။ နဟားကြီးမရှိ လှန်ကြီးမရှိ ချည်တိုင်မရှိတော့သည့်ဘဝကို ငါ အေးကျလိုက်တာ တိုးပွားကြီးရယ်။ . . .။

အိုး . . . မဖြစ်သေးပါဘူး။

တိုးပွားကြီးနဲ့ ငါနဲ့ ဘဝချင်းမှုမတူတာပါကလား။ တကယ် လိုမှား ငါကို လယ်ရှင်တွေ့က တိုးပွားကြီးလို ဘေးမဲ့ပေးလိုက်ပါ

ပြီတဲ့။ ဘယ်မှာသွားနေ၍ ဘယ်မှာသွား၍ စားပါ့။ တွေးရင်း တွေးရင်းကပင် ထိတ်လန့်တော်ကြား ထ၍ထိုင်လိုက်မိတော့၏။

မဖြစ်ဘူး မဖြစ်ဘူး၊ တိုးပွားကြီးလို ပါဘေးမဲ့သွားလို မဖြစ်ဘူး၊ လယ်ရှင်တွေ ကျေနှင်းအောင် လုပ်ပေးနိုင်မှ ငါကိုနှင့်မထုတ်မှာ လယ်ရှင်တွေ ကြည်ဖြူပါမှ . . . ငစိန်ဆန်ကလေး၊ ချဉ်ပိုင် ရေကျ ကလေး၊ ငါးပါရည်ကလေး မှုန်မှုန်စားပြီး ဟော့ဒီ နွားတင်းကုပ်ဘေးက အဖိုကလေးမှာ နေခွင့်ရမှာလေ့။ . . .။

ရှတ်ခနဲ့ မတ်တတ်ရပ်လိုက်သောအခါ ခါးငါးထဲက တရိပ်ရပ် မူးပြီး ရင်တွေတလုပ်လှပ် ခုန်၏။ အားတင်းကာ အဖိုကလေး၏ နံရံတွင် ထိုးယားသော မြက်ရိတ်တံ့စုံကလေးကိုယူ၍ ခါးတွင် ထိုး၏။ မြက်ထိုးထိုးရန် ကြိုးတစ်လံလောက် လျှော်ကြီးကို ယူ၏။ ဦးထွန်းမောင် သူကို မှာထားသည်မဟုတ်လော့။ နောက်ရောက် လာသော နွားအတွက် အစာကောင်းကောင်း မြက်နှုကောင်း ကောင်း ကျွေးဖို့ ခြင်မီးခိုးထည့်ဖို့ နွားတင်းကုပ် သန့်ရှင်းထားဖို့ အိုး အလုပ်တွေလုပ်ဆရာ အများကြီး ရှိနေပါကလား၊ သွားမှ သွားမှာ။

နောက်တစ်နေ့ နံနက်ခင်း ကွင်းလေတွေ တယူးဟူးတို့ကို၍ ကုတ္တိသီးတွေ တဖြောကဖြောကြေနေခိုန်တွင် လယ်ရှင် ဦးထွန်းမောင်၏ နောက်ဖေး၊ နွားတင်းကုပ်ဘေး အဖိုကလေး၌ လူတွေ တရှုန်းရှုန်း စကားသံတွေ တည်ညံနှင့် ရှိနေ၏။

“စိတ်မကောင်းလိုက်တာကွား၊ မနေ့က ဘေးမဲ့ပွဲမှာတောင် ငါသူကို စမိသေးတယ်၊ နွားအိုကြီးတွေ့က တစ်ကောင်ပြီးတစ်ကောင်

ဘေးမဲ့ပေးခံနေခြား မင်းအလူည့် ဘယ်တော့လဲလို့ ဟောဒီ စည်း  
မရှိကမ်းမရှိ ပါးစပ်က ပြောမိတာ”

“ ဦးသံပါကြီးနှင့် ဝမ်းပန်းတနည်းပြောကာ သူပါးသူရှိက်နေတဲ့  
ဦးသာကျော်ကို ရွှေသားတွေက ဂိုင်းဆွဲထားကြ၏။

“ဟူတ်ပါတော်။။။ မနေ့တူန်းက ကျေပိနဲ့လဲ စကားပြော  
ဖြစ်သေးတယ်၊ တိုးပွားကြီး ဘေးမဲ့ပေးလိုက်တာ ဝမ်းသာလိုက်တာ  
တော်။ ရှင်ကော ဝမ်းမသာဘူးလားလို့မေးတော့ ဘာမှုမပြောဘူး  
တော့၊ သော်ကဘူရားကြီးဘက်ငြေးပြီး မျက်နှာလဲ မကောင်းဘူး”  
ဘွားငွေရှင်က မျက်ရည်သုတ်ရင်းပြောသည်။

“ မနေ့ညနေတုန်းကတောင် အကောင်းကြီးပါပျား။။။  
ကွဲမ်းသီးချောင်းဖျေားကနေ နွားစာမြက်ထုံးကြီး မနိုင်မနေး ထမ်း  
လာတာ ကျေပိနဲ့တွေ့တော့ အဘက တယ်လဲအလုပ်ကြီးစား နေပါ  
လားလိုစတော့ ကျေပိကို ဆဲသွားသေးတယ်ဗျာ”

ငခွေးကြီးက စိတ်မကောင်းစွာပြော၏။

ဆွဲမျိုးသားချင်းတွေ မဟုတ်သော်ပြား၊ ရပ်ဆွဲရပ်မျိုးတွေ  
ဖြစ်၍ ရုတ်တရက်သေဆုံးသွားသော ဦးတိုင်းကျော်အတွက်  
စိတ်မကောင်းဖြစ်ကြသည်။

စောင့်စရာ မျှော်စရာမရှိသော ပေါ်ခံစကားပြောမည့်သူ မရှိ  
သော ဦးတိုင်းကျော်၏ အသုဘကို နေချင်းပြီး သူသာနို့ဖြစ်ကြ  
လေသည်။ ရွှေကလေး၏တောင်ဘက ချောင်းကလေး၏အဖျား  
တွင်ရှိသော ရွှေသံ့ဦးသို့ ရွေးရွှေကာသွားနေသည့် အသုဘပို့

လူအုပ်ထဲတွင် ငိုယ့်ပူဇ္ဈားသူမရှိ၊ မျက်ရည်ကျသူမရှိ၊ တက်သူ  
ချက်သူမရှိ မိတ်ဆွဲအပေါင်းအသင်း စုစုပေါင်း လက်ဆယ်ချောင်း  
မပြည့် လယ်ရှင် ဦးတွေ့နှီးမောင်တို့ မိသားစုထဲမှ တစ်ဦးတစ်ယောက်  
မှ လိုက်ပါပို့ဆောင်ခြင်းမရှိ၊ တိတ်ဆိတ်စွာ ခြောက်ကပ်စွာ  
တရွေ့ရှိ။”

ရှေ့က အလောင်းထမ်းသူ လေးယောက်၊ ကန်တော့ပွဲရှုက်သူ  
တစ်ယောက်၊ ကြေးစည်ထမ်းသူ နှစ်ယောက်နှင့် ဘွားငွေရှင်၊  
ဦးသာကျော်၊ ငခွေးကြီး၊ ကိုယ့်တို့လူသိုက် တရွေ့ရှိနှင့် သချိုင်း  
ဆီသို့ ပြုပို့သက်စွာ သွားနေကြသည်။

ဟိုး အနောက်ဘက် တော့တန်းဆီမှာ တွဲလွှဲခို့တော့မည့်  
နေလုံးကြီးက ငိုယားလွှန်း၍ တစ်မျက်နှာလုံးနှီးရဲ့သော မိန်းမ  
တစ်ယောက်၏မျက်နှာနှင့် တူလေ၏။

နှာမှုတ်သံပြင်းပြင်းနှင့် ပတ်ကြားအက်မြေပြင်ကို ဂေါက်ဂေါက်  
မြည်အောင် ခွာသံကြားရသဖြစ်၊ နောက်ဆုံးမှ လိုက်လာသော  
ဦးသာကျော်က အလန်တကြား လှည့်ကြည်ပြီး။။။

“ဟာ။။။ တိုးပွားကြီးဟေ့။။။ တိုးပွားကြီးကြီး၊ တိုးပွားကြီး  
သူလုပ်ဖောက်ကိုင်ဖက် တိုင်းကျော် အသုဘကို လိုက်ပို့တယ်ဟေ့။။။  
တိုင်းကျော်သေတာ ဘယ့်နှယ်လုပ်သိသလဲ မပြောတတ်ဘူး။။  
နွားပေမယ့် တချို့လူတွေထက် ကျေးဇူးသိတတ်တယ်ကွား။။။  
တိုင်းကျော်ရေ မင်းအသုဘကို တိုးပွားကြီး လိုက်ပို့တယ်ကွဲ”

မချိတ်ငဲ့ ပြောရင်းက တိုးပွားကြီးလည်ပင်းကို ဆွဲရှု့ပက်  
သည် တိုးပွားကြီးက နှာမှုတ်သံပြီး ခွာတရှုပ်ရှုပ်လုပ်၏။ တိုးပွား

ကြီး၏ ချိန်စ်ဖက်တွင် သပြေပန်းခက်တွေ ချဉ်လျက်သား ရှိသေး၏။ သို့သော် နှမ်းခြာက်နေပြီ။ ပါးစောင်နှစ်ဖက်မှာတော့ အမြဲပ်တွေတစိစိနှင့် အနိပ်ပေါ် အရေတင် ဝမ်းပိုက်ကြီး ပူလိုက်ဖောင်းလိုက်နှင့် အသက်ကို အငမ်းမရရှုနေသည်။ ဘယ်လောက် ဝေးဝေးကပြေးလိုက်လာရသည် မသိနိုင်။

“တိရစ္ဆာန်ဖြစ်ပေမယ့် ကျေးဇူးတရားတော့ သိတတ်လိုက်တာနော်။ သူနဲ့အတူ ဒုံးထဲရေထဲမှာ ရှုန်းဖော်ရှုန်းဖက် သူ့သခင်ကို နောက်ဆုံးခရီးမှာ လိုက်ပို့တာ သိပ်အုံထွေရာ ကောင်းလိုက်တာရှင်” ဘွားငွေရှင်က ဆိုနှင့်စွာပြော၏။

“သွားပေါ်းတော့ တိုင်းကျော်ရော သွားပေါ်းတော့ကွာ။ အခုံမှ တကယ့်ဘေးမဲ့ဘဝကို မင်းရောက်သွားတာပါကွာ။။။ ထမင်းကလေးတစ်လုပ်စားရဖို့ တဲ့စုတ်ကလေးမှာ ကျောတစ်ခင်းစာနေရာကလေးရဖို့ လယ်ရှင်တွေကြည့်ဖြူအောင် အသက်အရွယ်နဲ့ မလိုက် လုပ်ပေး၊ ကိုင်ပေးရတဲ့ ဘဝကနေ အခုံတော့ မင်းတကယ့်ကိုပဲ ဘေးမဲ့ရသွားပါပြီကွာ” ဦးသာကျော်၏ ဆိုဆိုနှင့်နှင့် အသံကလယ်ကွင်းပြင်တွင် လွှင့်ပျုံး၍ သွား၏။

လူတစ်စုနှင့်စွားတစ်ကောင် လိုက်ပါပို့ဆောင်သော အသာပို့ခရီးသည် တိတ်ဆိတ်စွာဖြင့် ရွာသုချိုင်းနှင့် တရွေ့ရွေ့နီးလာပြီ။။။ ရွှေနွောင်းရာသီ၏ ကောင်းကင်ပြင်သည် တိမ်တိုက်တို့ ပိတ်ပုံးကာ အုံမြိုင်းရှိဝေလျက်ရှိ၏။ အခါမဲ့မိုး ရွာနိုင်ပါသည်။။။

‡ ‡ ‡

## ကောင်းကင်ဝေးဝေး

ကွဲ့ဗြဲ့ပြင်ကျယ်ကြီးကို ဖြတ်သန်း၍ ခပ်ကြမ်းကြမ်း ပြေးဝင်လာသော လေကလေးကြောင့် ငါးကန်ပေါင်များပေါ်ရှိ ဝက်မလွတ်ငှက်ပျောပင်များ၊ ဒုန်းသလွန်ပင်များ၊ ပေါက်ပန်းဖြူပင်များသည် လေတိုက်ရာသို့ ယိမ်းနွဲ့သွားလိုက် ပြန်၍ ထောင်မတ်လာလိုက်နှင့် ယိမ်းကသလို ကြည့်၍ ကောင်းသေးတော့သည်။

တစ်မျှော်တစ်ခေါ် လုမ်း၍ ကြည့်လျှင် ဖွေးဖွေးလက်လက်ရေပြင်ကို တစ်ခေါ် နှစ်ခေါ် စသဖြင့် ကန်၍၊ ပိုင်း၍ မွေးမြှေထားသော ငါးမွေးကန်များသည် ရွှေမဆုံးနိုင်အောင် ရှိနေသည်။ ကန်စောင့်တဲ့ကလေးများသည် တစ်လုံးနှင့်တစ်လုံး တစ်ခေါ် အကွာအဝေးတွင် သီးခြားတည်ရှိနေကြသည်။ နံနက်ခင်း နေထွက်တပြု။ ခန့်သာ ရှိသေးသဖြင့် ထိုကန်စောင့်တဲ့ကလေးများသည် စိမ်းစိမ်းစို့စို့ ငှက်ပျောတော်များကြားတွင် တိတ်ဆိတ်စွာ ဤမြဲသက်နေသည် ထင်ရော်။ သေသေခာခာ ဂရှိစို့က်၍ ကြည့်လျှင်မူ ထမင်းဟင်းချက်ပြောတဲ့ မီးဖို့ချောင်မှ ပေါ်ထွက်လာသော မီးမီးတန်းကလေးများသည် တွေ့နှုန်းခေါက်ခွဲလိပ်ကာ ဟိုးကောင်းကင်က တိမ်မျှေးများဆီ လူးလွန်းပြေးတက်နေသည်ကို တွေ့နေရသည်။

ဖြတ်သန်းတိုက်ခတ်လာသော လေထဲတွင် ငါးညီနှစ်သင်းသင်းကို ခံစားနေရသည်။ အကောင်ဖောက်ကန်၊ အသားတိုးကန်၊ မျိုးငါးများသီးသန်းကန်တို့ကို ဖြတ်သန်း၍ ခရီးနှင့်လာရသော ကြောင့်ပင်။

ရေနည်းသည့် ငါးကန်များအတွင်းသို့ လိုအပ်သော ရေ အတိမ်အနက်ရစေရန် ချောင်းကလေးအတွင်းမှ ရေများစက်ဖြင့် မောင်း၍ တင်နေသဖြင့် ကူးဘို့တာ စက်သံတတိုင်းတိုင်းသည် ကွင်းပြင်အနဲ့ ပုံးလွှင့်နေတော့သည်။

ချောင်းကမ်းသေးနှင့် မလှမ်းမကမ်း ငါးကန်၏ တာတမံပေါ်တွင် ဓနိမိုး၊ ထရုံကာ တဲ့ကလေးတစ်လုံးနှင့် သွပ်မိုးသွပ်ကာ အစာဂို့ထောင်ကလေးတစ်လုံးရှိ၏။ ဂို့ဒေါင်ကလေး၏ တံ့စက်မြိတ်အောက်တွင် တားပိုက်များနှင့် ယင်းလိပ်များ၊ ကွန်များ၊ တောင်းများပုံးကာ ထပ်ကာရှိသည်။

ဂို့ဒေါင်နှင့် ခပ်လှမ်းလှမ်း ကန်ပေါင်ပေါ်တွင်တော့ မြေလွှတ်စိုက်ပျိုးထားသော ဘူးခင်းနှင့် ရွှေပုံခိုင်းများ ရှိလေသည်။ သန်မာထွားကျိုင်းသော ဘူးညွှန်း၊ ဖရုံညွှန်းများသည် နှာမောင်းကြီးများ တထောင်ထောင်နှင့် မြက်ပင်များပေါ် တွားသွားနေကြသည်။ ဖွံ့ဖွားအောင်မြင်သော ဘူးသီးများသည် စင်မရှိသဖြင့် တွဲလွှဲခို့၍ မနေနိုင်ကြဘဲ မြေပြင်တွင် တုံးလုံးလွှဲ၍ အနားယူနေကြသည်။

ညီမသည် ထိုဘူးခင်းထဲဆင်း၍ ဘူးညွှန်းများဖြတ်ရန် ဘူးကျွတ်သီးကလေးများခူးရန် လာခဲ့ခြင်းဖြစ်သော်လည်း ယခုထက်ထိ ဘူးတစ်ညွှန်း၊ ဘူးကျွတ်တစ်လုံးသော်မှ မခူးမဖြတ်ရသေး။

ဘူးညွှန်းများ ဖရုံနှုန်းကြားတွင်ရပ်၍ ဟိုး . . . ခပ်လှမ်းလှမ်းတွင် ကွေ့ကောက်စီးဆင်းနေသော ချောင်းရိုးကလေးဆီသို့ လှမ်း၍ မောနေမိသည်။ ညီမ၏အာရုံတဲ့တွင် ထိုချောင်းကွေ့ကလေးအတိုင်း မောင်းနှင့်ဝင်ရောက်လာတတ်သည့် ငါးစာများ သယ်ဆောင်လာမည့် ပုံးထောင်စက်လျောကလေးကို မြင်ယောင်လျက်ရှိသည်။ နှစ်ပတ်လျှင်တစ်ခါ ဒါမှုမဟုတ် သုံးပတ်လျှင်တစ်ခါ ထိုငါးစာလာပို့သော စက်လျောကလေးနှင့် ပါလာတတ်ဖြေဖြစ်သော “ဦး”ကို ညီမ တမ်းတလွမ်းဆွဲတ်နေမိပြီ။

အခုတစ်လော စက်လျောနှစ်ခေါက် ငါးစာလာပို့သွားပြီးပြီ။ ဦးကတော့ ပါမလာခဲ့။ အိမ်မဲ့ ကျောင်းကုန်းဘက်က ငါးကန်တွေဆီသွားနေသလိုလို၊ ညောင်တုန်းဘက်က ကန်တွေကို သွားဖော်နေသလိုလိုနှင့် မရောမရာ သတ်းစကားသာပါလာခဲ့သည်။ ဦး၏ လူယုံကလည်း သည့်ထက်ဘာမှုပို့၍ မေးမရဲ့။

ယခုလည်း ငါးစာတွေကုန်လှပြီ။ မနေညာနေကတောင် အဖော

“ငါးစာတွေ အတော်နည်းနေပြီဟော၊ သည်တစ်ရက်နှစ်ရက်အတွင်းရောက်မှ အလျဉ်းမြှုပ်မယ်၊ ဆန်လည်း ကုန်တော့မယ်”

ဟု ပြောနေသံ ကြားရသေး၏။ အဖောကတော့ သူတာဝန်ယူထားသည် ကန်ထဲက ငါးတွေအတွက်ပဲ အမြတ်များ သီးစားပေးနေတတ်သည်။ လူတားဖို့ ဆန်ဆီတွေကိုတော့ အမေကသတိပေးနိုင်လုန်းလို့ဟုလည်း ညီမ တွေးမိသေးသည်။

အဖွဲ့အတွက် အရေးအကြီးဆုံးအချက်တွေထဲမှာ ညီမသိသလောက် သူ့ဝါးတွေ အစာဝိဖို့ ရေရှ့ချဉ်ငန်ပေတ်တွေ အမြတ်မီ စံချိန်စံညွှန်းနဲ့ ကိုက်ညီနေဖို့ သူ့ဝါးတွေ တစ်နေ့ထက်တစ်နေ့၊ တစ်ပတ်ထက်တစ်ပတ် အကောင်ကြီးကာ အသားတိုးလာဖို့ အသေအပျောက်မရှိဖို့ ခိုးပုံက်ဖမ်းသီးတာမခံရဖို့ဆိုတာတွေပဲ ဖြစ်နေတတ်သည်။

မကြာမကြာလည်း ပြောတတ်သေး၏။

“အဖေတိုက ဆင်းရဲတယ်သမီးရဲ့။ ပညာလည်း မတတ်ဘူး ဥစ္စာလည်း မရှိဘူး၊ အဖေတိုဗုရှိတာဆိုလို ရိုးသားမှုနဲ့ သစ္စာတရား ပရှိတယ်။ သူ့ငြေးလေးက အဖေတိုဗုရှိယုလိုလို သိန်းပေါင်းများစွာတန်တဲ့ ငါးကန်တွေကို အပ်ထားတာ အယိုအဖိတ်၊ အလေအလွင့် အပျက်အစီးမရှိအောင် စောင့်ရောက်ရမှာက အဖေတို့ တာဝန်ပဲ”

အမေကတော့ အဖွဲ့ကွယ်ရာတွင် “ကိုသစ္စာကြီး” ဟု ငါ့တော့တော့ခေါ်တတ်၏။ ညီမ၏ အတွေးတွေအမျှင်တန်းနေစဉ်မှာပင်-

“ဟဲ ညီမ သည်ကောင်မလေးနဲ့တော့ ခက်နေပြီ။ ဘူးညွှန်ကလေး လေးဝါးညွှန်းနဲ့ ဘူးကျေတ်သီးကလေးတွေ ခူးခိုင်းလိုက်တာ ဘယ်ဆီရောက်နေတယ်မသိပါဘူး။ တော်ကြာ သူ့အဖေကိုသစ္စာကြီး ငါးစာကျွေးကအပြန် ဟင်းမချက်ရသေးလို့ကတော့ ခက်မယ်၊ ညီမရေး ဟဲ့။ ညီမ”

ဟဲ အမေတဲ့တက ဟစ်လိုက်သံကို ကြားလိုက်ရတော့မှ သတိပြန်ဝင်လာကာ-

“လာပြီ အမေရေ လာပြီ .. ဒီမှာ ဘူးကျေတ်သီးကလေးတွေ ရွှေနေလို့” ဟဲ အသံပေးပြီး နီးစပ်ရာ ဘူးညွှန်းလန်းလန်းလေးဝါးညွှန်းနဲ့ ဘူးကျေတ်သီးဟဲတ်တာရော ဘူးသီးအကောင်းကလေးများကိုပါ လက်လှမ်းမိရာ ကောက်ချုံခဲ့ကာ တဲ့ဆိုပြုခဲ့တော့သည်။

“ညည်းနှယ်အေ ဘူးညွှန်းကလေးခူးခိုင်းလိုက်ပါတယ် ပေါ်ကို မလာတော့ဘူး၊ ညည်းအဖေက ကြော်ချက်ကလေးစားချင်တယ် ချက်ထားစမ်းပါခိုပြီး မှာသွားတာအော့ သူ့ခများ မိုးမလင်းခင် ကတည်းက ငါးကန်တွေအနဲ့ အစာကျွေးနေရတာ ဆာရှာမှာပေါ့။ ဟဲ့ဟဲ့ ဒါက ဘူးသီးအကောင်းကလေးတွေပါလား ဘူးကျေတ်မှ မဟဲတ်တာ၊ မရှုံးမကောင်းနဲ့ ဒီကောင်မလေးနဲ့တော့ ခက်နေပြီ”

ညီမ တဲ့ထဲမှ ထွက်လာတော့ မအောလုပ်သူ၏ မြည်တွေ့ကောက်တီးသံက ဝေးချုံကျွေးခဲ့သည်။ အငယ်ဆုံးသမီးထွေးလေးမို့ မိဘနှစ်ပါးအချစ်ပို့ အလိုလိုက်ခဲ့သဖြင့် ညီမတစ်ယောက် ဆိုးနဲ့ ချင်တိုင်းဆိုးနဲ့ နေခဲ့၏။ တဲ့နှင့် ခပ်လှမ်းလှမ်းကန်ပေါင်ပေါ်မှုနေ၍ ပဲယာလှည့်ကာ ဖအေဖြစ်သူကို ရှာကြည့်သည်။ ဟို့ . . . ခပ်ဝေးဝေးမှာ ပျပျကလေး တရွေ့ရွေ့သွားနေတာ အဖွဲ့ဝါးစာကျွေးသည် လျေကလေးထင်ပါရဲ့။

အဖေ အသက်ခြားက်ဆယ်ကျော်ခဲ့ပြီ။ သားသမီးခြားက်ယောက်မွေးခဲ့ပြီး ငါးယောက်က အိမ်ထောင်ခွဲခဲ့ကြလေပြီ။ အငယ်

ဆုံးနွေးအိုနောက်ကျသားလေး ညီမတစ်ယောက်သာ ကျွန်တော်၏။ မိဘရင်ခွင်တွင် ခိုလုံးအားမွေးခဲ့ကြပြီး အတောင်အလက်စုံသော ငှက်များပမာ အသိက်ဟောင်းကို စွန်းခွာသွားကြလေပြီ။ ကိုယ်ပိုင် အသိက်အမြဲတွင် ပျော်ပါးနေကြပြီ။

ဘဝတူရေလုပ်သားများသာဖြစ်ကြသဖြင့် မိအိုဖဒီကြီးအား ကျေးဇူးတံ့လှယ်မဆပ်နိုင်ခဲ့ကြ။ ထိုအခါ အိုမင်းသောအချွေယိုကို မညှာနိုင်ဘဲ တတ်ကျမ်းရာ တံငါအလုပ်နှင့်ပင် အသက်မွေးနေကြရဆဲပင်။

“အို... ဦးမရဲ့အိပ်မက်တွေသာ အကောင်အထည်ပေါ်စမ်းပါစေ။ အဖေနဲ့အမောက် ညွှန်နေအောင်ထားပြီမယ်”

ဟု တစ်ယောက်တည်းပြောရှင်း အဖော်လျောကလေး ရွှေလျား ရာသို့ ကရာဏာမျက်ဝန်းများဖြင့် လိုက်၍ ဝေးနေမိတော့သည်။

ကန်တစ်ကန်လျှင် တစ်ကေ၊ နှစ်ကေခန့်ကျယ်သော ငါးကန် များသည် ဟိုးအဝေးတွင် မော်ဆရာတော်၏ အင်းကွက်ကလေးများပမာ ညီညီညာညာ စီစီရိရိဖြင့် ကြည့်၍ပင် ကောင်းနေသေးတော့သည်။

လင်းလက်သောနေခြည်သည် အတားအဆီးမွဲသော ငါးကန် ရေပြင်ကို မညှာမတာ ကျွန်းနေသဖြင့် ရေလှိုင်းဂယက်လေးများ သည် ရွှေရောင်တောက်ပနေကြသည်။ ပစ်ချွေထားသော ဖဲကြီးကလေးတစ်ခုလို့ ကွွဲကောက် ဝေ့စိုက်ကာ စီးဆင်းနေသော ချောင်းကလေးသည် နေခြည်အောက်တွင် ငိုက်မြည်းနေသည်ထင် ရသည်။

ဦးတော်ကျော်တစ်ယောက် နံနက်ဝေလီဝေလင်းကတည်းက တစ်ကန်ပြီးတစ်ကန် ငါးများကို အစာကျွေးလာခဲ့သည်မှာ ဆွမ်းခံ ပြန်ချိန်သို့ ရောက်ခဲ့ပြီ။ တစ်ကိုယ်လုံးလည်း ညောင်းညာကိုက်ခဲ့နေပြီ။ ထို့ကြောင့် လျောကလေးပေါ်တွင်ပင် မတ်တတ်ရပ်ကာ ခါးဆန်းရသည်။ နံနက်စောစောကတည်းက ထမင်းလျှော့နှင့် ရေနေ့ကြမ်းသာဖြည့်ထားသော ဝမ်းသည်ဟာနေပြီ။ ခါးကို တရွတ်ရွတ်မြည်အောင် လှည့်၍ချီးရင်း ဘေးဘယ်ညာဝေးဝေးကြည့်၏။

ကန်ပေါင်ပေါ်တွင် မိုးကုန်ခါနီးတုန်းက စိုက်ထားခဲ့သော ငှက်ပျော်ပင်ကလေးများသည် ရွှေက်နှစ်မိုးရိုကလေးတွေနှင့် လှနေကြလေသည်။

ကန်ပေါင်ပေါ်တွင် စီတန်းနေကြသော ဒန့်သလွန်ပင်ပျိုးကလေးတွေပင် အပွင့်ဖြူဖြူများပန်နေကြပြီ။ အမြီးနှစ်ခွနှင့် ငှက်တော်ကလေးနှစ်ကောင်သည် အပင်ပေါ်မှာနားလိုက်၊ ပုစဉ်းကလေးများကို လိုက်၍လိုက်၍ ထိုးသုတ်လိုက်နှင့် အလုပ်များနေကြလေသည်။

ယခင်တုန်းက သည်မြေတစ်ခွင်သည် လူသူအသွားအလာ အရောက်အပေါက်နည်းလှသော ရေနက်ကွဲးကြီးဖြစ်၏။ ဗျိုက်တော်ကိုင်းတော်ကြီးဖြစ်၏။ ကျူးပင်၊ ကိုင်းပင်၊ ခရာပင်၊ ညံဖော်ပင်များ၊ တော်ထနေသော ကွင်းရှိုင်းကြီးဖြစ်၏။ မြှေပါးကင်းပါးရန်ကြောင့် အသွားအလာမရှိခဲ့သောနေရာပင်၊ ထိုနေရာကိုပင်

စက်စွမ်းအား၊ လူစွမ်းအား၊ ငွေအား၊ အတတ်ပညာစွမ်းပကား တို့ဖြင့် ပေါင်းစပ်ဖန်တီးလိုက်သောအခါ သန်ရှင်းကျယ်ပြန်သော ကွင်းပြင်တစ်နံတစ်လျားတွင် ငါးမွေးကန်များ ဖြစ်ထွန်းလာတော့ ၏။ ထိုကွင်းကြီးကပင် နှစ်စဉ်ငါးပါသာချိန်ပေါင်း သိန်းသောင်း မက မွေးထဲတိ၍ ပေးနိုင်ခဲ့ပေပြီ။

ငါး ပုဂ္ဂန်ဖမ်းသည့် တင်းလုပ်ငန်းဆိုတာ တော်တော်နိမ့်ကျ သေးသိမ်သောလုပ်ငန်းဟု ယခင်တုန်းက ယူဆခဲ့ဖူးကြသည်။ ယခု တော့ သိန်းပေါင်းများစွာ ရင်းနှီးနှင့်သော စီးပွားရေးသမားများ၊ ကုမ္ပဏီကြီးများ ဝင်ရောက်၍ ထိုတင်းလုပ်ငန်းတွင် အင်နှင့်အား နှင့် ရင်းနှီးမြှော်နှုန်းလာကြသောအခါ ထိုအရပ်နေ ရွာနေပြည်သူ များက အထူးအဆန်းဖြစ်ကာ အုံသွေ့ကြပါသေး၏။

သို့သော် နှစ်နှစ်၊ သုံးနှစ်အကြားမှာပင် ဖြစ်ထွန်းအောင်မြင် လာသော အကျိုးစီးပွားများကို မြင်တွေ့လာရသောအခါမှ သဘော ပေါက်ကြတော့၏။ ထိုငါးကန်ကြီးများတွင် ကန်စောင့်သူ၊ အစာ ကျွေးသူ၊ ဖမ်းဆီးပေးရသူ ပိုက်သမား၊ ကွန်သမား စသည့်လုပ်ငန်း များ လုပ်ကိုင်ရန် ဒေသခံတင်းများသည် ဝင်ရောက်လုပ်ကိုင်လာရ တော့၏။ သူတို့အား ခေတ်မိနည်းစနစ်များနှင့် ရင်းနှီးကွွမ်းဝင် အောင် လေ့လာသင်ကြားပေးလိုက်ရှုနှင့် ငါးကန်များအတွက် ကျမ်းကျင်သော အလုပ်သမားများ ဖြစ်လာကြတော့၏။

လျောကလေးကို တဲ့ဆီသို့ ပြန်၍ လျှော်ခေတ်လာရင်း အစာ ဂို့ဒေါင်ထဲတွင် ငါးစာသိပ်မကျန်တော့ကြောင်း သွား၍ တွေးမိ

သေး၏။ မသကာနှစ်ရက်စာထက်မပို့နိုင်တော့၊ သည်ကနေ့တော့ မြို့ကအစာပို့မည့် စက်လျောကလေးရောက်လာမည်ဟု သူမျှော်လင့် ထားသည်။ အသားတိုးမွေးထားသော ကန်သုံးကန်က ငါးတွေဖော် ချိန်တန်နေပြီ။ သည်တစ်ခေါက်ငါးစာလာပို့လျှင် တစ်ကောင်လျှင် (၈၀)သား၊ (၉၀)သားခန့် ရှိနေကြပြီ။ သူငွေးလေးပါလာပါစေဟု လည်း ဆူတောင်းမိသေး၏။ သို့မှာသာ ကန်ဖော်ဖို့ အစီအစဉ်တွေ လုပ်ရတာ အဆင်ပြေလိမ့်မည်။

သူငွေးလေးသည် သဘောသကာယကောင်းဖြီး ဦးတောကျော်တို့ မိသားစုအား ဂရှုတစိုက်ရှိလှသည်။ သူ့အတွက် ကွဲမ်းဆေး လက်ဖက်ကအစ သူဇ္ဈာန်းမခင်မေအတွက် ဆန်၊ ဆီ စသည့် မီးဖို့ ချောင်သုံးပစ္စည်းများပါ ဝယ်လာပေးလေ့ရှိလေသည်။ သမီးကလေး ကိုလည်း ညီမလေး ညီမလေးနှင့်ခင်ခင်တွယ်တွယ်ရှိကာ အဝတ် အစားကအစ ဆွဲကြီးကလေးများပါ ဝယ်ပေးသေး၏။

ညီမကလည်း မောင်ဖွားအစ်ကိုများနှင့် အတူမနေရသည် ဖြစ်၍ သူငွေးလေးအပေါ်။ အစ်ကိုအရင်းသဖွယ် စွဲ့ဆိုးဆိုးကာ တွယ်တာလျှက်ရှိသည်။

ယနေ့နံနက် ထမင်းပိုင်းတွင် ညီမတစ်ယောက် ထမင်းမစား နိုင်၊ ထမင်းပိုင်းတွင် အာရုံမရှိ ချောင်းကလေးဘက်ဆီမှ စက်လျေား သံကိုသာ နားတစွေ့စွေ့ရှိသည်။ ဒါကိုပင် အမောက “ဘာလဲ ဟင်း မကောင်းလိုလား ညာနေကျရှာထဲဘက် ဟင်းစားသွားရှာပေးလိုက် စမ်းပါတော်” ဟု ဦးတောကျော်ကို ပြောနေသေးသည်။

“ဟော . . . ပဲထောင်သံကြားတယ်။ ကျွန်မတို့အတွက် အစာလာပိုတဲ့ စက်လျေပဲဖြစ်မယ်”

ပြောရင်းက ညီမှတစ်ယောက် ထမင်းပိုင်းက ထု၏။ အဖြစ်သည်းနေသော သမီးကိုမအောက မျက်စောင်းထိုး၍ ကြည့်သည်။

မကြာခင်မှာပင် သူငွေး၏ လူယုံ ကိုစံတင် တဲ့ရွှေရောက်လာပြီး

“အဘရေး . . အစာတွေပါတယ်ပျို့၊ အဘအတွက် သတင်းလည်းပါတယ်”

ဟူ ပြောရင်း တဲ့အတွင်းဝင်လာသည်။ တစ်အီမီသားလုံးက စိတ်ဝင်စားစွာ နားစွင့်နေကြစဉ်မှာပင် ကိုစံတင်က စကားဆက်သည်။

“သူငွေးလေးမလာအားဘူး အဘရဲ့။ အဲဒါ အခု ဖော်ရမယ့်ကန်တွေကို အဘနဲ့ကျွန်တော်ပဲ ဦးစီးပြီး ဖော်ထားပါတဲ့။ အဲဒါ ကြောင့် ကျွန်တော်လဲ အဘတို့ဆိုမှာ ကြာကြာနေရလိမ့်မယ်။ အဘကိုလဲ မှာတယ်။ အားလုံး သူစိတ်ချပါရစေတဲ့”

“ဘာဖြစ်လို့ မလာအားတာလဲကွာ ကန်ဖော်တာကတော့ မင်းနဲ့ ပါရှုရင်ဖြစ်တာပါပဲ၊ ပါတို့က သူကို လာစေချင်တာကွာ”

“ကျွန်တော့ကိုပြောတာတော့ အညာဘက်တက်ပြီး ပဲမျိုးစုံသွားဝယ်မယ်ပြောတာပဲ။ အဲသည်မှာ တော်တော်ကြာမယ်တဲ့ ဝယ်လိုပြီးရင်လဲ နိုင်ငံခြားပိုစိုလုပ်စရာတွေ ရှိသေးသတဲ့။ အဲဒါ ကြောင့် သည်ကငါးကန်တွေကို ကြီးကြုံဖို့ ကျွန်တော့ကိုထားခဲ့တာပဲ။ အဘလဲရှိတော့ သူ စိတ်ချပုံးရပါတယ်”

“အင်း အံ့ဩစရာတော့ ကောင်းသဟော။ ငွေကြေးအများကြီးရင်းနှီးထားတဲ့ သည်ငါးကန်တွေကို သူမို့လို စိတ်ချလက်ချ ထားရက်တယ်”

ဦးတော့ကျော်၏စကားကို နားထောင်ရင်း ကိုစံတင်က သဘောကျွားရယ်လေသည်။ ဤီးမှ

“အဘကလဲ ခက်ပါဘိတော့။ သူအနေနဲ့ သည်လောက်ငွေကြေးကို ဘယ်ကရှုစိုက်မလဲ အဘရဲ့။ သောင်းချို့ပြီးချမ်းသာတဲ့ သူပဲဟာ” ဟူပြောပြီး ရေနေးကြမ်းတစ်ခွဲက်ငံ့သောက်ရင်း

“ညီမအတွက်လဲ အဝတ်အစားတွေ ဝယ်ပေးလိုက်ပါတယ်ပျေား စက်လျေထဲမှာပါခဲ့လေရဲ့”

ခေါင်းငှုကာ နားထောင်နေသော ညီမက ဘာမှုဝင်မပြောဘဲ ဖြိမ်သက်စွာ ရှိနေဆဲပင်။

“ဘာကွာ သောင်းချို့ပြီး ချမ်းသာတယ်ဟုတ်လား။ မင်းသောင်းဂကန်းက ဘာများထူးဆန်းသလဲကွာ သည်မှာရှိစွာ ငါးကန်တွေက သိန်းလေးငါးဆယ်မက တန်တယ်လို့ မင်းတို့ပဲ ပြောပြီးတော့”

ကိုစံတင်က ဦးတော့ကျော်ကို ကရုဏာသက်စွာတစ်ချက်ကြည့်လိုက်ရင်း

“ကျွန်တော်ပြောတဲ့ သောင်းဂကန်းဆိုတာ သိန်းပေါင်းသောင်းနဲ့ချို့ပြီး ချမ်းသာတာကို ပြောတာအဘရဲ့ ကျွန်တော်နဲ့ နှစ်ပေါင်းများစွာ အတူနေလာတာဆိုတော့ သူငွေးအကြောင်း ကျွန်တော်အသိဆုံးပဲ၊ ဘယ်ဟာမဆို သူစိတ်ဝင်စားရင် ခကာပဲ။ အခုလုပ်နေ

တဲ့ ငါးမွေးမြှုပ်ရေးဆိုပါတော့ အခု သူ့ဖြီးငွေ့သွားပြီ၊ စိတ်မဝင်စားတော့ဘူး။ ပင်လယ်ထဲမှာ စက်လျေတွေနဲ့ ငါးဖမ်းတဲ့လုပ်ငန်းတွေ၊ ဆီအုန်းခြံးနဲ့ ရော်ဘာလုပ်ငန်းတွေ၊ အို.. သူလုပ်ခဲ့တာတွေမှ အများကြီးပဲ အဲသည်လုပ်ငန်းတွေလဲ ခက်ပဲ စိတ်ဝင်စားခဲ့တာပဲ။ နည်းနည်းကြာလာရင် ဘာကိုပဲဖြစ်ဖြစ် သူစိတ်မဝင်စား တော့ဘူး”

“ဟော အခုလဲကြည့် ပဲမျိုးစုံတင်ပို့တဲ့ အလုပ်ကို စိတ်ဝင်စားပြီး အညာဘက်တက်သွားပြန်ပြီ။ အင်း .. ဒါလဲ ခက်ပဲ နေမှာပါဗျာ”

“သွေ် .. ငွေကြေးချမ်းသာတဲ့သူများကျတော့လဲ ဘာကိုပဲလုပ်လုပ် တင့်တယ်တာပေါ့လေ၊ လုပ်လဲ လုပ်နိုင်ကြပေတာကိုး”  
ဦးတော့ကော်က ခပ်လေးလေးမှတ်ချက်ချသည်။

အနားတွင်ထိုင်ကာ တစ်ချိန်လုံး ဖြိမ်သက်စွာနားထောင်နေသော ညီမတစ်ယောက် အရာရာကို သဘောပေါက်နားလည်သွားခဲ့ပြီ။ အသာထကာ တဲ့အတွင်းရှိ သူမ အခန်းကလေးထဲသို့ဝင်၍ သွားသည်။ အိပ်ရာကလေးပေါ်တွင် ထိုင်ရင်း တဲ့ပြေတင်းပေါက်ကလေးမှ တစ်မျှော်တစ်ခေါ် ကျယ်ပြန့်လှသော ကွွင်းပြင်ကြီးဆီငေးမောရင်း မျက်ရည်တို့ အသွယ်သွယ်စီး၍ ကျသည်။

အရာရာသည် ပြီးဆုံးခြင်းသို့ ရောက်ခဲ့လေပြီ။ သံတိုင်နှင့် ဆောက်ခဲ့ခြင်းမဟုတ်သော ညီမရှိ စိတ်ကူးယဉ်ပိမာန်ကြီး တစ်စီကြော်မြှုပ်လဲ သွားခဲ့လေပြီ။

“ဟုတ်မှာပါပဲ ဦးအတွက် ညီမဆိုတာ ရှိုးသွားပြီပေါ့နော်၊ နောက်ထပ် အသစ်အသစ်တွေနောက် လိုက်နေတဲ့ ဦးတို့လို့ ပြည့်စုံချမ်းသာနေတဲ့ သူတွေအတွက်ကတော့ ရှိုးသားမှတို့ သစ္ာတရားတို့၊ ချစ်ခြင်းမေတ္တာတို့ဆိုတာ အိပ်မက်တဲ့တောင်ထည့်ပြီး မက်ခဲ့ဖူးမှာမဟုတ်ပါဘူး။ တန်ဖိုးလဲထားမယ့်သူတွေ မဟုတ်ပါဘူး။ ညီမတို့အတွက်သာ သစ္ာတရားတို့၊ ရှိုးသားမှတို့ ချစ်ခြင်းမေတ္တာတို့ဆိုတာ ညီမတို့ရဲ့အသက်ဆိုလဲ ဟုတ်တာပဲ၊ ဘဝဆိုလဲ ဟုတ်တာပါပဲ”

ခေါင်းအုံအောက်က ဦးလစဉ်ဝယ်ပေးခဲ့သော ဆေးကတ်ကလေးကို အသာဆွဲထုတ်လိုက်သည်။ ဆေးကတ်ကလေးကိုကြည့်ရင်း ဦးပြောခဲ့သော စကားတို့ကို နားတွင် ကြားယောင်နေသေး၏။

“ညီမကိုလေ တကယ်ချစ်တယ်ဆိုတာ ယုံပါညီမရယ်၊ ညီမကို ဦးလက်ထပ်မယ်၊ ညီမရော ညီမရဲ့ အဖော့အမေကိုပါ တင့်တင့်တယ်တယ် ထားမှာပါညီမရဲ့၊ အခုလောလောဆယ်တော့ အချိန်မကျသေးဘူးလေ၊ ဒါကြောင့် ဒီဆေးကတ်ကလေးကိုယူထား၊ တစ်နေ့တစ်လုံးသောက်နော်၊ နောက်အတူတူနေတဲ့အခါကျတော့မှ”

ညီမ ဆက်၍ မတွေးနိုင်တော့ .. အင့်ခနဲ့ကြိတ်၍ ရှိုက်သံကလေးတစ်ချက် ပေါ်ထွက်လာသည်။

၁၅၂ တံငါအသည်း ဟရဲသလားဟောနှင့် အခြားဝဏ္ဏတိများ

ပြတင်းပေါက်မှ ထိုးဝင်လာသော ကွဲ့ဗော်လေကလေးသည်  
ညီမ၏ ဆံနွယ်များကို တို့ထိကျိစယ်လျက်ရှိသည်။ လှိုင်းတဖ်ဖျပ်ဖျပ်  
ကခုန်နေသော ငါးကန်များသည် တစ်ကန်နှင့်တစ်ကန် ထိစပ်လျက်  
ကွဲ့ဗော်ပြင်ကျယ်ကြီးတစ်လျှောက် ရှုမဆုံးအောင် ဝေး၍ ဝေး၍  
သွားကာ၊ ဟိုး အဝေးဆုံးတစ်နေရာတွင် ပြောလွှင်သော မိုးကုပ်  
စက်ဝိုင်းနှင့် ထိစပ်လျက်ရှိနေသည် ထင်ရတော့သည်။

ငွေ့ဗျိုင်းဖြူ့တစ်အုပ်သည် ထို မိုးကုပ်စက်ဝိုင်းဆီသို့ ဦးတည်  
ကာ ပုံသန်းနေကြသည်။

တိမ်မျှင်တိမ်ဆိုင်တို့သည် ကောင်းကင်လေဟုနိုင်စီးလျက် ခရီး  
နှင့်နေကြသည်။

မိုးကုပ်စက်ဝိုင်းဆီသည်မှာ တကယ်တော့ ဘယ်သောအခါမှ  
မြေပြင်နှင့်ဆုံးတွေ့နိုင်ခြင်းမရှိကြောင်းကို တစ်ခါန်ခါန်မှာတော့ ညီမ  
တစ်ယောက် နားလည်လာနိုင်ပေလိမ့်မည်။

‡ ‡ ‡

## ထို့ကြောင့် ဦးအောက်

မရွာဘဲ မမည်းလိုက်ပါနှင့် မိုးနတ်မောင်  
ပိန်းပိတ်လို့မောင်။

ရွာမယောင် ဟန်ဆောင်နှင့်သူမြား။  
ရွှေမိုးညီး မြောက်ကိုတိမ်းတယ်  
ခြိမ်းသင့်ပါဘူး။

“ရွေးရေးကြီးချီး”

“မရွာလိုက်ပါနဲ့မီး မိုးမင်းကြီးရေ 。。。 ကျပ်တို့ပြန်ရောက်  
တော့မှ ကြိုက်သလောက်ရွာချပါ့၍” ကိုညီးက ကောင်းကင်ကို  
မောက်ညု့ပြီး “အုံး” ခနဲ လျှော်တက်ကို ရေတွင် နက်နက်နှစ်၍  
လျှော်လိုက်ရင်း အော်ပြောလိုက်၏။

သူတို့လျော်လေး အိမ်ဆိပ်ကမ်းပါးက ခွာတွော်လာစဉ်  
မှာတော့ မိုးကမရွာသေး။ သို့သော် ကောင်းကင်တစ်ပြင်လုံးတွင်  
တိမ်မည်းညီး ကိုလူဆိုးတွောက တပ်တောင်တာ ဗိုလ်ထူးနှင့်လူစပ်း  
အုံဆိုင်းညီ့မိုင်းကာ ဂျိုးတရှိမ့်ရှိမ့် ခြိမ်းသံပေး၍ ဟန်ရေးပြင်နေ  
ကြပြီ။

မိုးဦးလော်းတို့ထဲးစံ တောင်လေက တဖြူးဖြူးတိုက်ခတ်လှုံးဆော်မှုကြောင့် နွေ့နှေ့တောင်းလက်ကျွန် ရွှေအိုးရောင်တချို့ မွဲပြာပြာတစ်သွယ် ကောက်ရှုံးခြောက်ရောင်တစ်မျိုး ရွှေက်ဝါအို့တို့က တဖွဲ့တသဲသဲ ချောင်းကလေးအတွင်း သက်ဆင်းကြွေကျကာ ရေပြင်ပေါ်မှာ ကခုန်ပေါ်ပါးလျက်ရှိ၏။

ပျဉ်းမတွေ သုံးခါပွဲဗြို့လျင် ကြိမ်းသေမိုးကျပြီဟု ဘက္ဍားတောက်ဗိုလို လူကြီးပိုင်း ရွေးမီ နောက်မိတွေရဲ့ ပြောစကား အရ ဆိုလျှင်တော့ မကြာခင် မိုးကြီးဖြိုင်ဖြိုင် ကျလေတော့မည်မှာ ကေန်ဖြစ်၏။

ဟော ဟိုမြစ်ကမ်းစပ်မှာ ပင်ချင်းယှက်၊ ကိုင်းချင်းဆက်ကာပါက်နေကြသော စစ်ပင်တိုးတွေမှာတောင် ရွှေက်နှင့်တွေ မြစ်မ်းရောင်ပြေးနေသည်မှာ ဘယ်မှာ ကျိုးတစ်ခို့ကတော့လိုလဲ၊ စစ်ပင်စိမ်းစိုးတစ်ခို့စာရှိလျှင် မိုးကျပြီဟု ဆိုစကားလည်းရှိ မဟုတ်လား။

ကော့ကော့လန်လန် သစ်ရွှေက်ခြောက်တွေကတော့ ပင်အိုကိုင်းထက်က ကြွေ့ကျသက်ဆင်း ရေပြင်မှာ နှင်းရလင့်ကစားတရားမရနိုင်ကြသေး၊ တောင်လေတဖြူးဖြူး လိုင်းကြက်ခွပ်တမြှားမြှားမှာ ကူးလူးပေါ်ပါး လေနှင့်ရာလွှင့်ပါနေဆဲပါ။

ချောင်းကလေး၏ ကမ်းနှစ်ဖက်မှာရှိသော လမုပ်င ဓဒုန်းပင် သံဒတ်ပင်၊ မိုးမဆပင်၊ ကျူးပင်၊ ကိုင်းပင်တို့သည် လေယူရာ ယိမ်းနဲ့ မိုးမင်းကြီးရွာပါလှည့်ဟု လက်ယပ်ခေါ်နေသယောင်ရှိ၏။

“မြန်မြန်ကလေး တက်သုတေသန်င်လိုက်ပါဟော” လျှော်းကကိုတင်အံးက ပြောလည်းပြော ကြံး၍လည်းလျှော်လေ၏။ ချောင်းရေတွေ တရိပ်ရိပ်တက်လာသဖြင့် ကမ်းနှစ်ဖက်ရှိ သောင်ခုံများကိုမြှင့်ရတော့ပြီ။

ပိုန်ည်းငှုက်တစ်ကောင်က ကမ်းစပ်ရှိ လမုပ်၏ ကိုင်းခြောက်ကလေးပေါ်မှာနားရင်း တက်ရေနှင့်အတူ မြှားထူးခွန်ပုံးတက်လာမည့် ငါးကလေးတွေကို စိတ်ရှည်ရည်နှင့် စောင့်လျက်ရှိသည်။

“တောက် . . . လေးခွပါမလာတာ နာသက္ဌာ” ကိုညိုကရော်၏။

“မင်းကလဲက္ဌာ အလုပ်ဆိုတာ တစ်ခုပြီးမှ တစ်ခုလုပ်တာကောင်းပါတယ်ကွဲ၊ အခုံ တို့သွားလုပ်မယ့်ဟာပဲ အရင်သွားရအောင် မြန်မြန်လျှော်က္ဌာ”

“ဟောကောင်ရဲ့ ပိုန်ည်းငှုက်သား ဘယ်လောက်ကောင်းတယ်ဆိုတာ ဆရာလေးကို ကျေးချင်လိုပါက္ဌာ”

ပြောပြောဆိုဆိုနှင့် လျှော်တက်ကို ရေပြင်ပေါ်ဖုန်းခနဲ့ရှိက်လိုက်လေရာ ပိုန်ည်းငှုက်ကလေး လန့်ဖျုပ်သွားကာ စူးစူးရှုရှုတစ်ချက်အော်၍ ချောင်းကလေးအတွင်းဘက် အခြားလမုပ်တစ်ပင်၏ ကိုင်းခြောက်တွင် သွားနား၏

“ဟုတ်တယ် ဆရာလေးရဲ့ ငှုက်တွေထဲမှာ ကျွန်းတော်အကြိုက်ဆုံးက ချိုးသား၊ ပျိုင်းသားနဲ့ ပိုန်ည်းငှုက်သားပဲပျော်” လျှော်တွေ

ထိုင်လိုက်လာသော ဆရာလေးကတော့ ငှက်က လက်တစ်ဆုပ် လောက်သာရှိပြီး ခိုပြာသွေးရောင်တောက်တောက်၊ ရှည်လျား ကြီးမားသော နှုတ်သီးနှီနဲ့ရဲ့ မျက်လုံးမျက်ဆံကလေးဝိုင်းဝိုင်းနှင့် အလွန်လှသော ပိန်ညွှန်းငှက်ကလေးကို ကြည့်ကာသူဇာသားကို စားဖို့ထက် အလွမ်းထားချင်စိတ်သာ ဖြစ်ပေါ်လျက်ရှိပြီး ထိုင်ကလေးပုံပြီးသွားရာဆီသို့ ငေးနေလျက်ရှိ၏။

ဘျိုင်းသားကိုတော့ ဆရာလေးအလွန်ကြိုက်၏။ နွေ့တုန်းက ရေခန်းစပြုနေသော တမံတပ်တွင် သံညှပ်ဖြင့်ထောင်ဖမ်း၍ ရလာသော ခြောက်တောင်ဘျိုင်းကြီးတွေအကြောင်း ပြန်တွေးမိသေး၏။

အဲသည်နွေ့က ဆရာလေးရယ် ဂုဏ်သွေးကိုတောင်အံ့ဩနှင့် ဂုဏ်နှေ့ဟောင်တို့လေးယောက်ဖြစ်၏။ နွေ့အခါ ဟင်းစားငတ်လှသည်မို့ ဘကြီးသာကျော်တို့အိမ်က သံညှပ်နှစ်ခုသွားဌားလာကာ ရေခန်းစပြုနေပြီ ဖြစ်သော တမံထဲတွင် သံညှပ်ထောင်ကြလေ၏။ သူတို့လေးယောက်ကတော့ တမံနှင့်မနီးမဝေး ထိန်ပင်ကြီးအောက်မှာ အရိပ်ခိုရင်း စောင့်နေကြသည်။

သိပ်တော့မကြာ ဘျိုင်းတစ်အုပ် တမံပေါ်တွင် ပဲကာဝဲကာ အစာရှာနေရင်း တမံထဲသို့ ထိုးဆင်းလာကြပြီ နွေ့နေကဗူဗူပြင်းလှ သည်ကြောင့် တမံထဲတွင် ရေခန်းသည့် နေရာတွေကများပြီး ရေစပ်စပ်ကျန်တာဆိုလို့ ရှာနိုင်မှသာ တွေ့ရလိမ့်မည်။ ငါးကြီးငါးကောင်းတွေ ဟူသမျှ ရွာထဲက ကလေးလူကြီးမကျန် ဖမ်း၍ ဆီး၍ ယူသွားခဲ့ကြပြီ။

သူတို့မလိုချင်၍ ထားခဲ့သော ရင်ပေါင်စာ၊ ငါးမော့တော့၊ ငါးခုံးမနှင့် ငါးယျင်းသလက်ပေါက်စကလေးများသာ ပူလောင်လှသော ခြုံရေကြောင့် မနေတတ်မထိုင်တတ်ဖြစ်ပြီး၊ တယ်ယူပြုလူးလွန်ခုန်ပေါက်နေကြသည်။ ဒါတွေကို လိုက်ရှာနေကြသော ဘိုင်းတွေကမြင်ပြီး တမံတွင်းသို့ ဆင်းလာခဲ့ကြခြင်းဖြစ်၏။

တမံစပ် ရေစပ်စပ်ထဲတွင် ခြေတံရှည်ကြီးတွေ တစ်လှမ်းလှမ်းလိုက်၊ ပေါ်လာသောငါးပေါက်ကလေးတွေကို ဆတ်ခနဲနှုတ်သီးနှင့် ပေါက်စားလိုက်၊ ခေါင်းမော့ကာ မော့ကာ မျိုးချုလိုက်နှင့် အကြိုက်တွေ့နေကြတော့၏။

ကိုရွှေဟောင်က ထိန်ပင်ကိုကွယ်ပြီး အသာကလေးချောင်း၍ ကြည့်သည်။ အားပါးပါး ခြောက်တောင်ဘျိုင်းကြီးတွေ စုစုပေါင်း ရှစ်ကောင်တောင်မှုပါလား။ သံညှပ်ထောင်ထားမှန်းသိသာရန် တမံဘေးရှိကိုင်းပင်ကို ဖုထံးထံး၍ ချည်ကာ မှတ်ထားခဲ့သော နေရာနှင့် တဖြည်းဖြည်းနီးနီးလာသည်ကို တွေ့ရ၍ အသက်မရှုရဲ့လောက်အောင်ဖြစ်နေရသည်။

သံညှပ်ထောင်ထားသည့် နေရာကို ထိုသို့မှတ်မထား၍ မဖြစ်စာကယ်လို့များ၊ ဘျိုင်းတွေတစ်စာကောင်မှ ဆင်းမလာသောအခါ မျိုးတွင် ထောင်ထားသော သံညှပ်ကို ပြန်၍ဖြတ်ယူရည်းမည် မဟုတ်လား။

ထိုပြင် တခြားငါးရှာ၊ ဖားရှာ၊ ငါးရှုံးထိုးမည့်ရွာသား လာလျှင်လည်း သံညှပ်ထောင်ထားကြောင်း သိရှိကြစေရန် အချက်ပေးထား

ခြင်းလည်းဖြစ်၏။ ထိုကိုင်းပင်ဖုထုံးကိုတွေ့ကြလျှင် ထိုနေရာတွင် သံညှပ်ထောင်ထားသည်ဟု သူတို့ရှာသားချင်းက သိကြသည်သာ။

ချွဲနြှင့်မြတ်ရှုလှသာ သံညှပ်ကြီးများညှပ်မိပါက ငှက်မပြောနှင့် လူတောင်ချောင်မည်မဟုတ်၊ ထိုပြင် သံညှပ်ကို ပါးစပ်ဖြေဟကာ နှစ်အောက် လက်တစ်လုံးနှစ်လုံး အကွာလောက်မှာ မြှုပ်ထားသဖြင့် သတ္တဝါတွေ့ကို အသာထားလို လူတွေ့တောင် မသိနိုင်ပါ။

“ကိုရွှေဖောင် ဘယ်လိုလဲဗျ” ကိုညီ၏အမေးကိုမဖြေအား “ရှေး” ဟုတိတ်တိတ်နေရန် အချက်ပြုး၊ အသာဆက်၍ ချောင်းနေ သည်။ ထိုအခါ သံညှပ်နှင့်ပျိုင်းထောင်သည်ကို တစ်ခါမှုမမြင်ဖူး သေးသာ ဆရာလေးက သိချင်စိတ်ကိုမထိမိမြင်ဘဲ ထိန်ပင်၏ တစ်ဖက်မှ အသာကပ်၍ ချောင်းရှုံးကြည့်၏။

အလိုလေးလေး နည်းတဲ့ပျိုင်းကြီးတွေ မဟုတ်ပါလား၊ တစ်ကောင်တစ်ကောင်လျှင် နှစ်နှစ်သားလေး တစ်ယောက် မတ်တတ်ရပ်နေ သလောက်ကိုရှု၏။ ပြုပြုဖွေးဖွေးကြီးတွေပါလား၊ ကောက်ကွေးကွေးလည်တံ့ကြီးတွေ တယမ်းယမ်းနှင့် ရေစပ်စပ်မှာ တစ်လျမ်းချင်း လျှောက်ကာ ပေါ်လာသော ငါးတွေနောက်လိုက်ပြီး ထိုးဆိတ်စားနေကြသည်။

မကြာပါ ပျောင်းခနဲ ပျောင်းခနဲ သံညှပ်မောင်းရှုက်သံတွေ ကြားလိုက်ရပြီ၊ ပျိုင်းကြီးတွေ ဂိုဏ်းဂိုဏ်းအောက် ပုံတက်ပြီးသွား ကြပြီး သို့သော် ခြောက်တောင်ပျိုင်းကြီးနှစ်ကောင်ကတော့ အတောင်

တယ်န်းယျ်န်းရှိက ခတ်ရှုန်းကန်ရင်း နာကျင်ကြာက်လန်းစွာ အော်ဟစ်ရင်းသံညှပ်တွင် မိချု ကျွန်းခဲ့လေပြီ။

“လာဟေ့ . . . လာကြဟာ . . . မိနေပြီကွဲ၊ မိနေပြီ” ပြီးရင်း အော် အော်ရင်းပြီးသော ကိုရွှေဖောင်နောက်သို့ သူတို့အားလုံး ပြီးလိုက်သွားကြ၏။

သူတို့လူစု တမ်စပ်ကိုရောက်တော့ ခြေထောက်တွင် သံညှပ်မိ နေသော ပျိုင်းကြီးနှစ်ကောင် ကြာက်လန်းတေား ထပ်ရန်ကြီးစား ကြ၏။ သို့သော် လေးလံလှသော သံညှပ်မိချက်က ခြေထောက် တစ်ချောင်းလုံး ကျိုးကြောက်မတတ် အထိနာလှသောကြောင့် မပုံနိုင်၊ အနားကပ်လာသောလူစုကို နှုတ်သီးပြုင့်ဆိတ်၏။ အတောင်ဖြင့် ရှိက်၏။ သို့သော် . . . နောက်ကျခဲ့ပြီ။



“ခြောက်တောင်ပျိုင်းလို့ ဘာဖြစ်လို့ခေါ်တာလ ကိုညီရဲ့”

ဆရာလေး၏မေးခွန်းကို မဖြေအားသေး၊ အမွေးတွေ့နှင့် ထားပြီးသော်လည်း အရေပြားတွင် ကပ်၍ကျွန်းနေသော အမွေးနှင့် ကလေးတွေ ကျွန်းနေသေးသဖြင့် ကောက်ရှိုးဖြင့် လှည့်ကာလှည့် ကာ မီးမြှိုက်ပေးနေရသေး၏။ ပျိုင်းမော်ကို မည်သူကမှ စင်အောင် မနှုတ်နိုင်ကြ၊ အတောင်ပုံနှင့်ကိုယ်လုံးပေါ်ရှိ အမွေးကြမ်းကြီးတွေ ကိုသာ နှုတ်ပစ်ကြပြီး ကျွန်းအမွေးနှုများကိုမှ ယခုလို မီးမြှိုက်ကြရိုး ထုံးစုံရှိလေ၏။ ကြုံသို့မီးမြှိုက်လိုက်တော့မှ ပျိုင်းသားသည် အမွေး

လည်းစင်၏။ ညီစောင်လည်း မနံတော့။ အသားမှာလည်း မွေးနေတော့၏။

ငရှတ်သီး လေးစိတ်ကဲ့လေးထောင်း၊ စပါးလင်နှင့် ချင်းကလေးထည့်ကာ ဆီလည်ရေလည်ကလေးချက်လိုက်လျှင် ဖျိုင်းသားဟင်းနဲ့က အရွှေခုနစ်အိမ် အနောက်ခုနစ်အိမ် သွားရည်ကျစေလိမ့်မည်။

လက်ထဲက မီးမြှုက်ပြီးသား ဖျိုင်းကြီးနှစ်ကောင်ကို ကိုရွှေဖောင်လက်ထဲလှမ်းပေးလိုက်ပြီး ကောက်နှီးခီးမှုပိုင်းတွေရှိက်ထားသဖြင့် အဆီပြန်ကာ မည်းည်းပျစ်နေသော မျက်နှာကြီးကို ပုံဆိုးခါးပုံစနှင့် သုတေသနလိုက်သေး၏။ ပြီးတော့ ရေနွေးကြမ်းတစ်ခွက်ကို ကောက်၍ မော့သောက်လိုက်၏။

“ဘာဖြစ်လို့ ခြောက်တောင်ဖျိုင်းလို့ ခေါ်သလဲဆိုတော့ ခြောက်တောင်တိတိရှိလို့ ခြောက်တောင်ဖျိုင်းလို့ ခေါ်တာပေါ့ ဆရာလေးရယ်”

ဟရာလေးကနားမရှင်းသဖြင့် ကိုညိုမျက်နှာကို ကြည့်လိုက်ကိုရွှေဖောင်မျက်နှာကိုကြည့်လိုက်နှင့် အူကြောင်ကြောင် ဖြစ်နေသည်ကို ငရှတ်သီးထောင်းနေသော ကိုတင်အုံးက တဟားဟားနှင့် သဘောကျွွှောရယ်ရင်း . . .

“ငညိုကလဲကွာ ဆရာလေး နားရှင်းအောင်မှ မပြောဘဲဟာ့သည်လို့ ဆရာလေးရဲ့ ဖျိုင်းရဲ့လည်ပင်းကို တိုင်းကြည့်ရင်

တစ်တောင်ရှိတယ်။ ကိုယ်လုံးက တစ်တောင်၊ အတောင်ပံကနှစ်ဖက်နဲ့ ခြေထောက်နှစ်ချောင်းက တစ်တောင်စီရှိတယ်။ ပေါင်းလိုက်တော့ ခြောက်တောင်ရှိလို့ ခြောက်တောင်ပျိုင်းလို့ ခေါ်ကြတာ ဆရာလေးရဲ့ ရှင်းပလား”

ဟုပြောပြီး မြောင်ရှုတဲ့ကို ထဲက ငရှတ်သီး ကြောက်သွား ချင်းစပါးလင်တို့ကို သစ်သားကျည်ပွေ့ကြီးနှင့် တဒုန်းဒုန်းထောင်းနေတော့သည်။

ကျောင်းဆရာလေးကို သူတို့တစ်ရွာလုံးက ချစ်ကြ၊ ခင်ကြသည်။ အညာသားဆရာလေးက သူတို့အောက်အရပ် မြစ်ဝကျွန်းပေါ်ဒေသအစားအစာများနှင့် မရင်းနှီးလှပေး။ ထိုကြောင့် သူတို့က အခွင့်အခါသင့်တိုင်း ထူးထူးဆန်းဆန်း အစားအစာတွေ ရှာဖွေချက်ပြုတ် ကျွေးမွေးလွှာရှိကြ၏။

ဆရာလေးကလည်း သူတို့ ကျွေးမွေးလေသမျှ ဟိုဟာတော့ မကြိုက်ဘူး။ သည်ဟာတော့ မစားခင်ဘူးဟူ၍ မရှိ၊ ကျွေးသမျှကို “ကောင်းတယ်ပျို့” ဟုပြောကာ နှစ်နှစ်ခြိုက်ခြိုက်စားသည်ချည်းဖြစ်၍ ဒါကိုပင် သူတို့ရာသားတွေက သဘောကျွဲ့ မဆုံးနိုင်ကတော့။

ယခုတော့ ဆရာလေးသည် ကြောက်ထိုးလည်း လိုက်ဖူးပြီး ဖားချိတ်ရာလည်း ပါဖူးပြီး မြှေ့ပွေးသား မြှေ့ဟောက်သားလည်း စားခဲ့ဖူးပြီး။

“ဒါထက် . . . နေပါဦးပျှော့ ခင်ဗျားတို့ သံညှပ်တွေထောင်တိုင်း၊ အခုလို့ အမြှေမိတာချည်းပဲလား”

ဆရာလေးက မေး၏။ ထိုအခါကျမှ ကိုညိုက ပါးစပ်တွင် တပ်ထားသော ဆေးပြုလိပ်ကို ဖြေတိ၍ . . .

“အင်း . . . ဆရာလေးက ကျော်တို့လုပ်ငန်းတွေနဲ့ စိမ့်းနေ သေးတော့ ဘယ် သိနိုင်ပါမတုံး၊ တိရစ္ဆာန်တွေမှာလဲ သူတို့ ဘဝပေးအသိနဲ့သူတို့ အန္တရာယ်ကိုတော့ သိကြတော့ပေါ့ ဆရာလေး ရယ်၊ ထောင်ထားတိုင်းတော့လဲ ဘယ်မိပါမလဲ၊ တချိုပါးနပ်တဲ့ ဗျိုင်းတွေကျတော့ ကောင်းကင်ပေါ်က ဆင်းပြီးနားနားချင်း သံညှပ် ပေါ့ တည့်တည့်ကျမှ မိတာကလား၊ နှိမ့်ရင် သူတို့က ဘယ်မှာလျောက် မသွားဘူးပျာ၊ ခြေထောက် တစ်ချောင်းကို ထောက် တစ်ချောင်းကို ရင်ဘတ်မှာ ကပ်ထားပြီး ပြီမြှင့်မြှင့်ကလေးစောင့်နေတာပဲ၊ ငါးဆုံးတာ မျိုးက အခုလိုနေပူ ရခေန်းချိန်မျိုးမှာ ဘယ်မှာလာ အငြိမ်နေနိုင် မှာလဲ၊ ကူးလိုက်ခံပိုလိုက် အဲ . . . ပူလာရင် ဖျတ်ခနဲ့ ထခုန် လိုက်နဲ့ တဖည်းဖြည်းဗျိုင်းနားကို ရောက်သွားတော့တာပဲ အဲသလို သူအနားကို ငါးရောက်လာတော့မှ ဆတ်ခနဲ့ ကောက်မျို့တော့တာ ပေါ့။ ဒါကြောင့်ကျော်တို့လို လူတွေက ညာက်ကူရတယ်။ ဆရာလေးရဲ့”

ဆရာလေးကတော့ ကိုညို၏ စကားတွင် စိတ်ပါဝင်စားလွန်း အားကြီး၍ မျက်တောင်မဆတ်စတမ်းငေးလျှက်ရှိ၏။

“ကျော် သံညှပ်ဆင်နေတုန်းက ဆရာလေးထိန်းပင်အောက် ရောက်နေလို့ မသိလိုက်တာပါ။ သံညှပ်မဆင်ခင်မှာ အိုင်ထဲက ငါးပေါက်ကလေးတွေ လေးငါးဆယ်ကောင်လောက် လက်နဲ့စမ်းပြီး ခါးပိုက်ထဲထည့်ထားရသေးတယ်။ ပြီးတော့ သံညှပ်ထောင်တယ်။

သညှပ်ကို မမြင်အောင် အပေါ်က နှိမ့်ခံပါးပါးဖူးထားရတယ်။ ပြီးမှ ဖမ်းယူထားတဲ့ ငါးပေါက်စလေးတွေကို သံညှပ်ပတ်ပတ်လည် နှိမ်ပြင်ပေါ်မှာ မြင်သာအောင်ဖြန့်ပြီး ချထားလိုက်ရတယ်။ ဒါမှ ကောင်းကင်ပေါ်ကပျုံလာတဲ့ ဗျိုင်းတွေမြင်ပြီး ဆင်းလာမှာကိုး၊ ဒါမှ မဟုတ်ရင်လဲ ရေထဲကပေါ်လာတဲ့ ငါးတွေစောင့်ရင်း နှိမ်ပေါ်မှာ ထထခုန်နေတဲ့ ငါးကလေးတွေမြင်မယ်။ ဒီတော့ တစ်ကောင်ချင်း၊ တစ်ကောင်းချင်း၊ အသာကောက်ကောက်စားရင်း အာသာမဖြတ် နိုင်ဘဲ ထောင်ထားတဲ့ သံညှပ်နားရောက်လာရော၊ သည်တော့ နင်းလဲနင်းမိရော ဟော . . . ဖျောင်းခနဲ့ ဖျောင်းခနဲ့ပေါ့ ဆရာလေးရယ်”

“အင်း . . . အင်း ကုန်ပါပြီဗျာ၊ ဗျိုင်းတွေကို အစာလောဘ တက်လာအောင်မြှောဆွယ်ရတာကိုး၊ လူတို့ပရီယာယ ဗျိုင်းသူငယ် နားဝယ် မလည်ရှာဆိုပါတော့။ ဟား . . ဟား . . ဟား”



“ဟောကောင် ငညီ၍ ကပ်တော့လေကျာ၊ ကပ်တော့ ချောင်းဖျား ရောက်နေပြီဟာ၊ ရေကလဲ တော်တော်တက်နေပြီပဲ။ အလို့ မင်းကောင်တွေလဲ အပင်တွေမှာ တော်တော်ကပ်နေပြီဟော”

ကိုညိုက လျှကိုကမ်းသို့ အရှိန်သတ်၍ ကပ်၏။ ချောင်းဖျား ကလေးတစ်ခွင်လုံး ဓနန်းတော်ကြီးတွေ လမ့်ပင်တွေ၊ ကိုင်းပင်တွေ ခရာပင်တွေ၊ တောာထန်သည်။

ကြည့်စမ်းလမုပင်၏ပင်စည်တွင် ပြည့်တက်လာသောရေနှင့် လွှတ်ရုံကလေးမှာ တုပ်တုပ်ခဲအောင် တွယ်ကပ်နေကြသည်။ အခံ ခွာထားသော ကွဲမ်းသီးလုံးအရွယ်ခန့် ကန်စိခရှုတွေပါလား။ လက်နဲ့ အသာခွာယူလိုက်ရုံပင်၊ ဆရာလေးသည် အစကတော့ ရွှေ တက်နေသော ခရာကောင်တွေကို ကိုင်ရသည်မှာ အသည်းယားနေ သေးသော်လည်း ခဏကြာတော့ ပင်စည်တွင် ကပ်နေသော ခရာ ကလေးတွေ ခွာယူလိုက် လျှော်မြှင့်စွာလိုက်နှင့် ပျော်စရာပင် ကောင်းသေးတော့သည်ဟု ထင်လာပြီ။

သူတို့ အခုလို ကန်စိခရာကောက် ထွက်မလာမီက ဘကြီး သာကျော်နှင့် ပိုင်းဖွံ့ဖြိုးပြောခဲ့သောစကားတွေကို ပြန်၍ သတိရ၏။

“တဗြားအစားအစာတွေတော့ ဆရာလေးကတော်တော်စုံပြီ ကန်စိခရာတော့ မစားရသေးဘူးမှတ်တယ်။ မင်းတို့ထဲက သည်လုပိုက်ဆွဲမဆင်းတဲ့ကောင်တွေ သွားကောက်ကြကွာ။ ရေပြည့်ချိန်ဆို ချောင်းဖျားမှာ အားကြီးပဲဟော ဟိုတစ်နောက မင်းနွှုထွားခဲ့တယ်၏။”

ပိုက်ဆွဲမဆင်းဘဲ နားနေကြသော ကိုတင်အုံးတို့ လူစုက တက်ကြစွာနှင့် ...

“ကောက်ဆိုရင်တော့ သွားကောက်မယ်ဗျာ၊ ချက်တာပြုတာ သုပ်တာတော့ သူများခိုင်းဗျာ”

ခရာဆိုသည့် အသံကိုကြားလျှင် စားပင်သီးပင်တွေပေါ် တွယ်တက်နေတတ်သော ခရာကြားကြီးတွေကို သွားမြင်ကာ ပို့ချင် အန်ချင်ဖြစ်လာသော ဆရာလေးက “ဟာ နေပါစေ ဘကြီးရာ

ကျွန်တော် . . . ကျွန်တော်” နှင့် စကားထစ်နေပြီးမှ အားနားစွာနှင့် “ကိုတင်အုံးတို့ အလုပ်ရှုပ်နေပါမယ်” ဟုစကားဆက်၏။

ဦးသာကျော်က တဟဲဟဲရယ်ရင်း “ဆရာလေး ခရုဆိုလို စားဖို့ ရှိသွားပုံရတယ်။ တဗြား ခရာမျိုးမဟုတ်ပါဘူး ဆရာလေးရဲ့ ကန်စိ ခရာဗျာ၊ ကန်စိခရာ ဆရာလေးတို့ အညာဘက်က မြစ်တွေချောင်းတွေ မှာ မရှိဘူးဗျာ။ ကျော်တို့အောက်အရပ် ရေချို့ရောင်စပ်တဲ့ နေရာတွေ မှာမှုရှိတာ၊ အကောင်ကလည်း ဘာရှိမှာလဲ၊ မသကာ လူကြီးလက်မသာသာပေါ့။”

ကျော်တို့အရပ်သားတွေအတွက်ကတော့ သရေစာလဲဟုတ်၊ ဟင်းစားလဲ ဟုတ်တာပေါ့ဗျာ။ ကိုယ်စားချင်တဲ့ အချိန်မှာ ရတတ်တာမပျိုးမဟုတ်ဘူးဗျာ။ အခုလို မိုးဌီးကျကာလလောက်မှ ရတတ်တယ်။ ဟိုးအရင်တုန်းကတော့ ကျော်တို့အရပ်ကမ်းပံုပေါ်တွေမှာ ကန်စိပင်တွေက အလွန်ပေါ်တာကလား၊ အခုတော့လဲ မရှိတော့ သလောက်ပါပဲ။ အဲသည်ကန်စိပင်ကြီးတွေရဲ့ ပါးပျဉ်းကြီးတွေမှာ တွယ်ကပ်နေကြတာ ကျော်ငယ်ယောက မိခဲ့တာပေါ့လေ။

ဒါကြောင့်လည်း ကန်စိခရာလို ခေါ်ကြထင်ပါရဲ့၊ အခုတော့ ကမ်းပံုပေါ်တွေ ရေပြည့်တဲ့အခါ ရေလွှာတဲ့ နေရာကလေးတွေမှာ တွယ်ကပ်နေကြတာပေါ့။ လမုပင်တို့ နေပိုပင်တို့၊ ကိုင်းပင်တို့၊ ကိုယ်ရုံကြီးပင်တို့မှာ သိပ်ပေါ်တာပေါ့။

“ရေစစ်ချိန်ဆိုရင် ရွှာလိုမရနိုင်ဘူးဗျာ။ သူတို့အစားရှာတွေကြတဲ့ အချိန်ကိုး၊ သူတို့စားတာက မြေဆီမြေနှစ်၊ ရေည့်ရေမျှော်တွေပဲစားတာဗျာ၊ အင်မတန်သန့်တယ်”

ဟုပြောပြီး ရေနွေးကြမ်းတစ်ခွက် ငြုံ့၍ သောက်သည်။

“ဟူတ်တယ် ဆရာလေးရဲ ခရာတွေရလာရင် ရေစင်စင်ဆေးပြီး ကျက်အောင်ပြုတ်ရတယ်၊ ပြီးရင်ချိတ်ကလေးနဲ့ အသားတွေထွေပြီး ပဲမှုနဲ့ ဆီချက်၊ ရွှေ့က်ရွှေ့က၊ ရွှေ့က်ရည်ကလေးထည့်ညွှေ့ပြီး သုပ္ပစားရင် တထုတ်ထုတ်နဲ့ ဘယ်ပြောကောင်းမလဲ အစပ်ကလေး စားချင်ရင် ငရှတ်သီးစိမ်းလေးကိုက်ပေါ့၊ ပြီးတော့ ဟင်းခါးလေး သောက်ချင်သပဆိုရင် ပိန်းစွယ်ကလေးနဲ့ ဟင်းခါးချက်လိုက်ရင် အလွန်ချိတာပေါ့။ ဟင်းခါးထဲခရာတွေ အကောင်လိုက်ထည့်ချက်ပြီး ဟင်းခါးရည်တစ်ဖွံ့ဖြိုးသောက်လိုက် ခရာကလေးဆယ်ပြီး ပန်းကန် နှုတ်ခမ်းမှာ ဆတ်ခနဲ့ ခေါက်ချလို့ အဆန်ထွက်လာရင် စားလိုက်နဲ့ ပျောစရာကြီးပေါ့တော်”

ဘကြီးသာကျော်မိမိုးမ ဘွားမယ်လှကပြောပြီး ပြောင်းဖူးဖက် ဆေးလိပ်ကြီးငင့်လိုက်သေး၏ ပြီးမှ ...

“ပြောရင်း ပြောရင်းနဲ့ ကျုပ်တောင်စားချင်လာပြီ ဟဲ့ကောင်လေး တွေ ဘွားမှာဖြင့်လည်း မြန်မြန်ဘွားကြ၊ ဟင်းခါးချက်ဖို့နဲ့ အသုပ် သုပ္ပစ္စို့ ငါ့နဲ့ ညီမြဲ တာဝန်ထား၊ နှင်းတို့တာဝန်က ကနိုင်ခရာတွေ တစ်ခွဲသားလောက်ရအောင် ကောက်ခဲ့ကြ”



ဘွားမယ်လှ၏ အမိန့်ချုသံ အဆုံးတွင် ဆရာလေးတို့ သုံးယောက်သား လျှောကလေးပေါ့ ရောက်ခဲ့ကြ၏။

ရေပြည့်နေသော ချောင်းကမ်းစပ်တစ်လျှောက် ခရာတွေ တွယ်ကပ်နေသည့် အပပ်မှန်သမျှ လျှော့နှင့် ဘေးကပ်ပြီးခွာယူလိုက် လျှောမ်းထဲ ပစ်ထည့်လိုက်နှင့် တစ်ခွဲသားလောက်ရနေပါပြီ။

“တော်ပြီဟ တော်ပြီဟ၊ ဒါလောက်ဆို လောက်တယ်ကွာ မိုးတောင် အတော်နိမ့်လာနေပြီ၊ ပြန်မယ်ကွာ”

လျှော့မှ ကိုညီက ပြောလိုက်သည် -

“နေစမ်းပါဉီးကွာ စားစရာဆိုတာ ပို့တယ်ရှိသလားကွာ၊ များများပါသွားတော့ ဘွားမယ်လှက မင်းတို့ကို ပါးရှိက်မှုမိုလား၊ တွေ့တုန်း ရသလောက်ကောက်ဘွားရအောင်ပါ”

ကိုတင်အုန်းက ကိုင်းပင်ကြားက ဓနိပင်တစ်ပင်မှာ တွယ်ကပ် နေသော တစ်ပြည်သားခန့် ခရာကလေးတွေ လှမ်းကြည့်ရင်း ထားခဲ့ရမှာ နှုမြောဟန်နှင့်တားသည်။

“ဘွားကြရအောင်ကွာ ဆရာလေးလဲ ဆာနေရောပေါ့။ အိမ်ကြပြုတ်ရမှာနဲ့ အဆန်ထွက်ရမှာနဲ့ ကြာဦးမှာကွာ”

“ဘာ . . . ရပါတယ် ကိုညီရဲ ကျွန်တော်မဆာသေးပါဘူး” ခရာတွေဘယ်ရတာ ပျောနေပုံပေါက်သော ဆရာလေးကပါ ပြောနေ သဖြင့် ကိုညီကဘာမှ ပြောမနေတော့ဘဲ လျှော်ဗိုအသာယက်၍ ကပ်ပေးသည်။

ဓနိပင်မှာတွယ်ကပ်နေသော ခရာများကို ကုန်အောင်ပင် မခွာ ရသေး။ ဓနိပင်နှင့်ကပ်လျက် ကိုင်းပင်ရွှေ့ရွှေ့တွေကြားက “စွား” ခနဲ့ “စွား” ခနဲ့ နှုမှုတ်သံပြင်းပြင်းကြီးကို ကြားလိုက်ရသဖြင့် သုံးယောက်သား အလန့်တာကြားတွေ့မြှို့ကြ၏။ ကိုင်းတော်ရှိ ဆန်ကောတစ်ချပ်စာမက ကြီးမားလှသော အသိက်ကြီးထဲမှ နှုစ်တောင်ခနဲ့ မြင့်အောင် ခေါင်းထောင်ပြီး ပါးပျော်ဗိုးကြီးခွက်ကာ

ဒေါသတကြီးနှင့် နှာမှုတ်နေသာ ငန်းမြေကြီးကို တွေ့လိုက်ရလေ တော့၏။

လျော့မှ ကိုတင်အုန်းက သူနှင့်အနီးဆုံးဖြစ်နေသာ မြေကြီးကို ကြောက်လန့်တကြားကြည့်ရင်း “ဟိုက် . . . ဒုက္ခပဲ ငန်းပုပ် ကြီးဟ ငန်းပုပ်ကြီး” ဟူအောင်လဲအောင် လက်ကလဲ လျော့တက်ကို ကောက်ကိုင်ကာ ဓနိပင်ကိုထိုးပြီး ကမ်းမှအမြန်ခွာထွက်လိုက် သည်။ လျောလယ်တွင် လိုက်လာသာ ဆရာလေးကတော့ သူ တစ်သက်မှာ သည်လောက်ကြီးသည့် မြေကြီးကို တစ်ခါမှ မမြင်ဖူး။ ယခုလို အသက်အန္တရာယ်နှင့်လဲ အလွန်နီးကပ်စွာ မကြံဖူးလေရာ ဘာမှမလှပ်ရှားနိုင်ဘဲ ကြိုက်သေသေ၍ ပါလာခဲ့လေ၏။

မြေကြီးနှင့်လျေားလေးငါးဆယ်ပြန်မကဝေးအောင် လျော့တွက် ပြေးလာခဲ့ပြီးမှ ဆရာလေးက နောက်သိပ္ပန်လှည့်ကြည့်ရင်း -

“မြန်မြန်လျော်ကြပါပျော်၊ မတော်လို့ မြေကြီးလိုက်လာမှဖြင့်” ဟု တုန်ယင်သောအသံကြီးနှင့် ပြောသည်။

“မလိုက်တော့ပါဘူး ဆရာလေးရာ၊ စိတ်ချပါ၊ သူကိုလဲ ရန်မရှာဘူး။ သူအသံကိုလဲ မဖျက်ဘူး။ သူ့တွေ့လဲ ယူမလာ ခဲ့ဘူးဆိုတော့ လိုက်စရာအကြောင်းပရှိပါဘူး။ သူအသံကိုနား ကျေပတ္တ သွားကပ်မိတော့ သူနဲ့သူ့တွေ့ကိုများ ရန်ရှာမလားဆိုပြီးတော့ မာန်ဖိသံပေးတာပါ။ တကယ်လို့ လိုက်လာမယ်ဆိုရင်တောင် ကြောက်စရာမရှိပါဘူး။ ဘာဖြစ်လိုလဲဆိုတော့ ကျေပတ္တနှစ်ယောက် လျော့တဲ့လျော် မြှိုအောင်မလိုက်နိုင်ဘူး စိတ်ချ”

ကိုညီ၏စကားကို ကြားလိုက်ရတော့မှ ဆရာလေးက စိတ်အေးသွားပုံနှင့် သက်ပြင်းကြီးတစ်ချက်ချလိုက်၏။ ပြီးတော့ နွဲတုန်းက သံညျ်နှင့် ပျိုင်းထောက်စဉ်က ကိုညီ့ပြောစကားတွေကို သွားသတိရသည်။ ပျိုင်းဆိုသည်မှာ တိရစ္ဆာန်ဖြစ်၏။ အိပ် စားကာမ ထိုသုံးဝကို သာသိ၏။ သူတစ်စံးတစ်ခါးဝဖို့အတွက် လောဘတ်မိတာနှင့်ပင် သူတို့အသက်ကို ပေးဆပ်ခဲ့ရပြီးပြီ။

မိမိတို့က အသံကိုရှိသည့် လူသားတွေဖြစ်၏။ ဒါတောင် လောဘတ်ကို ထိန်းချုပ်နိုင်ခဲ့ပါ၏လော်။ အင်း . . . လောဘ စိတ်၊ လောဘစိတ် မိမိတို့ စားဖို့အတွက် လုံလောက်နေတာတောင် မှ ထပ်၍ တွေ့သောအခါ လောဘကို မချိုးနှုမိနိုင်ဘဲ လောဘ၏ စေရာနောက်ကို လိုက်ခဲ့မိသည့်အတွက် အသက်ကိုပေးရတော့ မလို သီသီလေးပါတကား။

‡ ‡ ‡

## ကြောဝတ်မှန် ထံမသင်းနှင့်ခဲ့

“ဗုမ်း” ခနဲ ရေလုံးပွဲက်သံကြီးကို ကြားလိုက်ရပြီး သူ့ဝမ်းပိုက်နံဘေးတွင် စူးခဲ့ပြင်းထန်လှသော နာကျင်မှုကို ထိတ်လန့်စွာခံစားလိုက်ရသည်။

ပင်ကိုအသိစိတ်နှင့်မဟုတ်ဘဲ သဘာဝ၏တံ့ပြန်မှဖြင့် ခန္ဓာကိုယ်ကို လွန်ကာလူးကာ အားနှင့်အင်နှင့် ရှုန်းထွက်လိုက်မိသည်။

“သေသေချာချာ မထိလိုက်ဘူးဟော့။ လိုက်။။။ မိန်းတွေ ထပ်ထိုး ထပ်ထိုး” အော်ဟစ်ပြောလိုက်သော လူသံတွေကို ကြားလိုက်ရပြီး နောက်ထပ်ချွန်ထက်စူးမြဲလှသော သံမဏီမှုန်းဘူး တွေ သူနံဘေးပတ်လည်တွင် တရာ်းဝုန်း တစွ်စွာပုံနှင့် ပြီးဝင်လာကြပြန်ပြီ။

ထိုအတဲ့မှ မိန်းစွယ်တစ်ချောင်းက သူအမြီးဖျားရောယက်ပြားကြီးကို ကပ်၍ဖောက်ဝင်သွားခဲ့သည်။ အသက်ဘေးအန္တရာယ်နှင့် ကြံးတွေ့ရသည့် သတ္တဝါတိုင်း မိမိတို့၏အသက်ဝိညာဉ်ကလေး ရှင်သန်ချင်လောနှင့် အားကုန်၊ အင်ကုန်ထုတ်၍ ရှုန်းကန်ရင်းလွှတ်မြောက်ရာလမ်းကို ရှာဖွေကြစွမ်းဖြစ်တော့၏။

သူသည်လည်း ရှိသမ္မတစ်ကိုယ်လုံးမှ ခွန်အားတွေကို ညွစ်ထုတ်၍ ဟိုး . . . ကြာစိုးတွေ ရှုပ်တွေးဝေမှု့ောင်ရာ ရေပြင်အောက်ခြေဆီသို့ ကူးခံပုံထွက်ပြီးလာခဲ့ရသည်။

သည်နေရာ သည်ပတ်ဝန်းကျင်သည် သူ မွေးဖားရာအတိ ချက်ကြေဖြစ်၏။ သူဘိုးဘေးဘိုးဘေးတွေ လက်မွန်မဆွဲ အခြေခံ နေထိုင်ခဲ့ ကျက်စားခဲ့ မျိုးဆက်တွေ ပေါက်ပွားခဲ့ရာ နေရာဒေသ ကြီးလည်းဖြစ်၏။ နောက်ထပ် နောက်ထပ် သူသား၊ သူမြေး၊ သူမြှေ့တို့ ဆက်လက်ရှင်သန်နေကြညီးမည့် နေရာဝန်းကျင်လည်း အမှန်ဖြစ်၏။

ဤဂယက်ကွဲးရေပြင်ကြီးသည် သူဘိုးဘေးတို့လက်ထက် တုန်းက လူသူအရောက်အပေါက် လုံးဝမရှိသလောက် ဝေးလံ ခေါင်သီသည့် နေရာကြီးဖြစ်ခဲ့၏။

အဲသည်ကာလတွေတုန်းက အလွန်ပျောစရာကောင်းခဲ့သည် ဟု တစ်ဆင့်စကား တစ်ဆင့်နားနှင့် သူ မှတ်သားနာယူခဲ့ဖူး၏။ အစားအစာတွေကလည်း အလွန်ပေါ်များကာ သတ်ဖြတ်ညျဉ်းဆဲ မည့် ရန်သူလည်း မရှိဟုဆို၏။ ထိုးဝါးနှစ်ပြန်ခန့်နက်လှသော ရေနက်ကွဲးကြီးဖြစ်၍ ငါး၊ ပုံစွန်၊ ရေပိုးရေများတွေ အလွန်အလွန် ပေါ်များလှ၏။ ရေမှု့ရေညီ၊ ဒိုက်ပင်ကန်စွန်းရှိုးနိုင်၊ ကနဖော့ပင်၊ ဝါကြော့ပင်၊ ဝါကြော့ပင်၊ ကျော့ပင်၊ သင်ပင်၊ ငါးတန်ပိန်းပင်၊ ကြောဖြူ။ ကြာနီ၊ ကြာပုံက္နာရိတ်နှင့် ပဒုမှာကြာပင်ကြီးတွေရှိ၏။

ကြာစွဲယူကြာရုံးဖွေးဖွေး၊ ကြာဝတ်ဆံတွေ မွေးမွေးထုံကာ သဘာဝက လက်ဆောင်အဖြစ် ဖန်တီးပေးထားသော သူတို့ တစ်တွေး၏ သီးခြားကဗျာလေးလည်းဖြစ်ခဲ့၏။

ပါးလွှာနှုန်းညံ့လှသော ကြာဖက်ကလေးတွေရဲ့အပေါ် ခြေဖော်နှင့်လျောက်ကာ အစာရှာတတ်သော နှုတ်သီးချွန်ချွန်ခြေတံ့ရည်သွယ် လည်တံပြောင်းနဲ့နှင့် ကြာဖက်နှင့် ငှက်ကလေးတွေက တိတာခွဲနှုန်းဆင့် ကျူးရင့်ပျော်မြှုံးလို့ ငါးပတ်၊ ငါးဖယ်၊ ငါးမျက်ဆံနှုန်း၊ ငါးကြုံးရွှေဝါတွေက ငွေရောင်ဖွေးလက် အကြေားခံတွေ တဖျော်ဖျုပ်နှင့် အလှပြုရင်း ခုန်ပုံပျော်ပါးလို့ အိုင်ကမ်းစပ်က ပျော်းမ၊ ထိန်းရေမန်ကျဉ်း စတဲ့ အပပင်တွေအပေါ်မှာတော့ ပျို့ောက်တွေ၊ ဝေသာလီတွေ၊ ငှက်တော်ကလေးတွေ၊ စစ္စလီတွေက တစ်ကောင့် တစ်ကောင် အစာခွဲ့ကျွေး တိတာတေးတွေဆိုလို့။

တင်ကျိုးငှက်တွေ၊ ရေဘဲတွေ၊ အော်ရောတွေ၊ ခြားကိုတောင် ပျို့ောက်တွေ၊ ကျွေးကျောင်းပျို့ောင်းတွေကတော့ တချို့က ဒိုက်ပုံပေါ်မှာ နားလို့၊ တချို့က တဖ္တားဖွားနဲ့ ရေထဲမှာ ပေါ်ချည်ပိုင်ချည် အစာရှာလို့ ဘာသာဘာဝ ပျော်မြှုံးခဲ့ကြတဲ့ ကန်သာကြီးပေါ့။

အခုတော့ အဲဒါတွေက ဟိုးအတိတ်မှာ မှုန်ဝါးရိုင် ကျွန်းခဲ့ပါလေပြီ။ တဖြည်းဖြည်းနဲ့ လူနေအိမ်ခြေတွေက တိုးလာ၊ လယ်မြေတွေက တဖြည်းဖြည်းနဲ့ တိုးတက်ကျယ်ပြန့်လာ၊ တွင်းထွက်ပလူ ပရှုက်ကောင်တွေလို့ လူတွေကလည်း တဖြည်းဖြည်းမှုံး များလာကြတော့။

သူတို့ တစ်ဝမ်းတစ်ခါးလှဖို့အတွက် ဂယက်အင်းကြီးဘဝပျက်ရတော့ပြီ။

သဘာဝကပေးထားသည့် တိတ်ဆိတ်ခြင်း၊ အေးချမ်းခြင်း၊ သယယာခြင်း၊ စိမ်းစို့ခြင်း၊ ပြိုမ်းသက်ခြင်းတွေ ဝေးလွင့်ခဲ့ပြီ။ တဖြည်းဖြည်းနဲ့ ရေဟာ တိမ် တိမ်လာခဲ့ပြီ။ ကုန်သမားတွေ၊ ဖြံးသမားတွေ၊ ပိုက်သမားတွေ၊ ရင်တွန်းသမားတွေ၊ ဖားရှာ ငါးရှာသမားတွေနှင့် ဆူညံပွာက်လောရှိက်နေခဲ့ပြီ။ သွေးညီနဲ့တွေ များများလာသလောက်ကြာဝတ်ဆံရန့်တွေ ပါးပါးလာခဲ့ပြီ။

သူနဲ့ဘဝတူ မျိုးနွယ်စုတွေတောင် အခု ဘယ်မှာ သိပ်ရှိတော့လိုလဲ။ ရှားပါးလာနေပြီ။ သူတောင် ဘဝပေးအတွေ့အကြံ့အရ ရွှောင်တိမ်းတတ်၊ ပြေးတတ်၊ ပုံးတတ် ပုံးတတ်လွန်းလို့ အခုအရွယ်အထိ အသက်ရှင်နေခဲ့တာလည်းဖြစ်၏။ အသက်ကလေးတစ်ခြောင်း၊ ရှင်သန်ရေးအတွက် အသည်းအသန် ရှုန်းကန်ကူးခပ်ရင်း မျိုးဆက်သစ်တွေ တိုးပွားရစ်ဖို့ ကြီးပမ်းနေတုန်းး။

ပထမဆုံးမြိုင်းချက်က သူရဲ့နံဘေးကို ရှုပ်ဝင်ဖောက်ထွက်သွားခဲ့သည်။ ဒက်ရာအနာတရှင့်ကြောက်အားကြီးစွာ အတင်းရှုန်းထွက်တော့ အသားစိုင်တွေ၊ အရေပြားတွေ စုတ်ပြတ်ပြီး လွတ်ထွက်ခဲ့ရ၏။ နောက်ထပ် မြိုင်းချက်ကတော့ သူအဖြီးရေယက်ပြားကို စုတ်ပြတ်သွားစေခဲ့ပြန်သည်။

ရေနက်နက်တွင် ပုံးခို့နေရာမှ ရေပြင်ပေါ်ဆီ အသာဖော့က တက်လာခဲ့သည်။ ရေပြင်အောက်အနက် တစ်ထွားလောက်

ကနေ မျက်ခွဲမပါတဲ့မျက်လုံးကြီးကို အစွမ်းကုန်ပြီး၍ သူ အကဲခတ် နေသည်။ အမှားအယွင်းတစ်ခုမှ ထပ်၍ အဖြစ်မခံနိုင်။ ပထမ အကြိမ်တုန်းကတော့ သူမှာ အောက်ခုက်နေသောကြောင့် ပတ်ဝန်းကျင်ကို အကဲခတ်ရန်၊ ရန်သူ၏အန္တရာယ်ကို သတိထားရန် မွေးလျှော့သွားခဲ့ပြီးပြီ။ ထိုအတွက် ပေးဆပ်ခဲ့ရသည်က ဒက်ရာ နှစ်ချက်ရဲခဲ့ပြီးပြီမဟုတ်လား။

သည်တစ်ခါ အမှားအယွင်းထပ်၍ဖြစ်ခဲ့လျှင် ပေးဆပ်ရမှာက သူအသက်၊ လောင်းကြေးက ကြီးမားလွန်းလှုတော့၏။

ကုန်းပေါ်မှ လူသံသဲသဲကို သူ ကြားလိုက်ရ၏။

“ဟော.. ဟော ဆူညံဆူညံလုပ်မနေကြနဲ့။ ရေသံလည်း လုံးဝ ထွေက်မလာစေနဲ့ ဒီကောင်ကြီး နာသွားပြီကွာ။ သူအန္တရာယ်သိလို ခက်ဖြေပြီး တစ်နေရာရာမှာ ဝပ်နေတာ။ မကြာခင် ရေပေါ်ကို ပြန်တက်လာမှာ ကျိုန်းသေတယ်။ ဒီကောင်ကြီး ပြန်ပေါ်မလာဘ နေကိုမနေဘား။ သူသားသမီးတွေ ရေပေါ်မှာရှိသေးတယ်လေကွာ ဟင်း . . . ဟင်း”

သနားညာတာမှ ကင်းမဲ့လှသောအသံတွေကို သူ ကြားလိုက် ရတော့ ဒေါသတွေက ဆူဝေလာသည်။ ဘာကြောင့်မှား သူတစ်ပါး၏အသွေးအသား၊ အသက်တွေကို ဒါလောက် အာသာင်မ်းဝမ်း ဖြစ်နေရတာပါလိမ့်။ သူ နားမလည်နှင့်

ဒက်ရာတွေဆီက နာကျင်ကိုက်ခဲ့မှုကြောင့် တစ်ကိုယ်လုံး တဆတ်ဆတ်တုန်လျက်ရှိ၏။ မွောင်မည်းနေသော ဒီကိုပုံတွေ

အောက်သို့ နောက်ပြန်ဆုတ်ကာ အသာတိုးဝင်၍ ခိုကပ်နေလိုက် သည်။ “လူတွေ. . . လူတွေ” အသားစားဘီလူးတွေကဲ့သို့ သူ အသွေးအသားကို ဝါးမျှစားသောက်ရန် အာသာင်မ်းဝမ်းတက်ကာ စောင့်နေတုန်းဖြစ်၏။

“လောလိုမဖြစ်ဘူး ဆန္တစောလိုမဖြစ်ဘူး။ သည်းခံပြီးစောင့်မှ ဟူတွေး၏။ ဟုတ်သည်။ တော်တော်ကြာလျှင် သည်လူသားတွေ သူကို ရှာမတွေ့၍ လက်လျှော့ပြန်သွားမှာ အမှန်ဖြစ်သည်ကို အတွေ့အကြံအရ သူ သိနေသည်။

သို့သော် ခက်တာတစ်ခုက သူတို့မျိုးနှယ်စုံသည် ရေအောက် မှာ အကြားပြီးပုန်းခို ပြီမသက်နေလိုမရ။ နေလည်း မနေနိုင်။ မကြာမကြာ ရေပေါ်တက်ကာ အစာရှာရင်း၊ အစာစားရင်း လေရှု၍ ကြလေ့ရှိ၏။ သဘာဝက ပေးအပ်ထားသော ပါးဟက်နှစ်ဖက်က ရေထဲထဲမှ လေကို စုပ်ယူအသက်ရှင်ရန် အသုံးဝင်သော်လည်း ရေပြင်ပေါ်ဖြတ်သန်းတိုးဝေ့နေတတ်သော ကောက်ပင်ပျိုတို့၏ ရန် သင်းနေသောလေ၊ ကြာဝတ်မှန်တို့၏ ထုံအီမွေးပုံးသည့်ရှုံးတို့ မောပါသော လေတို့ကိုလည်း သူတို့ မွှတ်သိပ်စွာ ရှုံးရှိက်တတ်ကြ ပါ၏။ ထိုအခိုက်မှာပင် ရင်ပေါင်စာ ငါးကလေးတစ်ကောင် သူနားက ကပ်ပြီး ကျော်တက်ကူးခပ်သွားသည်။ ဘာမှုမဝေး ငါးတစ်ခုဗုံစာ လောက်သာရှိမည်။ ဆတ်ခနဲ့ အမြီးကိုကွေး၍ အားယူဆန့်ထဲ လိုက်ပြီး ထိုးဟပ်လိုက်သည်။ မမိလိုက်၊ လွှတ်သွားပြီ။ ဒက်ရာတွေ ကြောင့် တုံခိုင်းနေးကွေးနေပြီဖြစ်၍ ထိုငါးကလေးကိုတောင်

မိအောင်မဖမ်းနိုင်တော့ပြီ။ သူတစ်ကိုယ်လုံးက တစစစစ ကိုက်ခဲ၍ ကျွန်ုရစ်သည်။

သူနှစ်ဘေးဆီမှ စစ်ခနဲ့ မျက်ခနဲ့ နာကျင်ခံစားလိုက်ရသဖြင့် ဘေးဘက်သို့ အသာစောင်းငဲ့၍ ကြည့်သည်။ အလို သံမကို မြှန်းစွဲယ်ဒက်ချက်ကြောင့် စုတ်ပြတ်ထွက်သွားကာ အသားစတွေ ဖွားလန်ကြနေသော ဒက်ရာကြီးကို ငါးကလေးတွေက ဝင်၍ ထွက်ကြ၊ ဟပ်ကြနှင့် ဖွဲယူစားမျိုးနေပါပေါ်ကော့။

တိမ်ကြားကထွက်၍ ကျွေခနဲ့ပူလိုက်သော နေမင်းက ရေနည်း နေသော ဂယက်ကွင်းကြီးကို မီးလောင်တိုက်သွင်းနေသကဲ့သို့ရှိ၏။ နေအပူကြောင့် ရေတွေ လိုက်ဆူပူတက်လာပြီ။ ခုတလော မိုးမရှာ တာတောင် ဘယ်နှစ်ရက်ရှိသွားပါလိမ့်။ ရေပူပူထဲတွင် အနာဒက်ရာ ကြီးက အသားစတွေ ရေနွေးဖျောထားသလို ခံစားနေရသည်။ ပို၍ လည်း နာကျင်ကိုက်ခဲလာနေသည်။

စုတ်ပြတ်နေသော အမြီးဖျားရေယက်ကြီးကလည်း ကူးခ် လူပ်ရှားရာမှာ အားကသိပ်မပါတော့။ ကြီးမားရှည်လျားသော သူကိုယ်လုံးကြီးကို ပါးဟက်ဘေးနှစ်ဖက်မှ ရွှေ့ရေယက်ကလေး နှစ်ခုကသာ ထိန်းပေးနေရသည်။ ကိုယ်လုံးကြီးကို တွေ့နှုံး၊ လိမ်းရှု ယမ်းခါ၍ အနာက အသားစတွေ ဖွဲ့စားနေသော ငါးကလေးတွေကို မောင်းထုတ်နေရသည်။ ငါးကလေးတွေက ခွာထွက်သွားလိုက်၊ ပြန်ကပ်လာလိုက်နှင့် အခံရခက်ပြီး ဒေါသတွေထွက်နေမိ၏။

အရင်တုန်းကဆို ဟောဒီဂါယက်အင်းကြီးထဲမှာ သူတို့မျိုးနှစ် တွေကသာ မင်းမူခဲ့သည်။ သူအသားလာထိဖို့မပြောနှင့် သူလာပြီ ဆိုတာသိလိုက်သည်နှင့် တဗြားဝါးတွေ အသက်လုကာ ပြေးကြ စမြှဖြစ်၏။ ခုတော့ . . . ခုတော့။ သူတို့မျိုးရှိုးထဲတွင် သက်တမ်း စွဲ နေထိုင်ပြီး အသက်ရှင်သွားရသူဟု၍ ဘယ်တုန်းကမှ မရှိခဲ့။ ယခုလည်း မရှိ။ နောင်တွင်လည်း ရှိမှာမဟုတ်။ သူအဖော့ သူအသာ သူအဘိုးတို့ကိုပင်ကြည်။ လူတွေ၏ ဖမ်းဆီးသတ်ဖြတ်စားသောက် ခြင်းကိုသာ ခံစားခဲ့ကြရ၏။ သူသား၊ သူမြေား၊ သူမြှစ်တွေကျတော့ရော ထိုသဘာဝတရားကြီး၏ ရက်စက်သော ဓမ္မစီရင်ချက် အောက်က ရှုန်းထွက်နိုင်ဖို့ လမ်းကမပြင်။

ယခု သူကိုပင်ကြည်။ သတ်ဖြတ်ခံရအဲဆဲဆဲ သေအုံမူးမူးအချိန် ကိုရောက်နေပြီမဟုတ်လား။ “သွေ်-တော်တော်ဆိုးဝါးလှတဲ့ ငါတို့ဘဝတွေပါလား” ဟု တွေးမိကာ ဝမ်းနည်းပက်လက် ဖြစ်ရ သေး၏။ သက်ရှိသတ္တဝါအချင်းချင်း တစ်ဦး၏အသွေးအသားကို တစ်ဦးက ရက်ရက်စက်စက် ဖွဲ့ယုဝါးမျိုးစားသောက်ကာ အသက် ရှင်နေရသော ဘဝကြီးကို သူရှုရှာမှန်းတီးမိပြီ။

ငါရုံးခေါင်းရှည်တဲ့၊ ငါးရုံးခေါင်းတိုတဲ့၊ ငါးရုံးပနောက်တဲ့၊ ငါးရုံးလုံးတဲ့၊ ငါးရုံးဒိုင်းတဲ့၊ အမျိုးတူ မျိုးစိတ်ကွဲတွေက များလှ၏။ ထိုမျိုး စိတ်များစွာထဲတွင် သူတို့မျိုးစိတ်၊ ငါးရုံးခေါင်းရှည်တွေကို လူကြိုက် များ၏။ ငါးရုံးခြားက်၊ ငါးရုံးငါးပိကောင်၊ ငါးရုံးငါးပိရေချို့တို့သည် ဈေးကွက်ဝင် ရောင်းပန်းလှ လွန်စွာအသုံးတည့်လှ၏။ ထိုကြောင့်ပ်င်

လူတွေ၏ အမဲလိုက်ခံရခြင်းဖြစ်တော့၏။ ကြည့်စမ်း ယခုပင် သူ သေမည့်ဘေးမှ သီသီကလေး လွတ်ခဲ့သည်မဟုတ်လား။

ထိုအခိုက်မှာပင် ခပ်ကြီးကြီးငါးတစ်ကောင်က သူဇဏ်ရာ ဟပြကြီးကို ဝင်ရောက်ကိုက်ဖဲ့စားသောက်လိုက်၍ အသားစကြီး တစ်စ ပဲပါသွားပြန်ပြီ။ အဆိုပေါ်အောင် ဆွဲယူဖဲ့စားခြင်း ခံလိုက်၍ အသည်းခိုက်အောင် နာကျင်လှသဖြင့် အားထည့်ကာ ဆတ်ဆတ် တုန် ရှန်းကန်ခတ်ထုတ်လိုက်ရပြန်၏။ ပွဲက်ထသွားသော ရေလုံး ရေစွဲယူးကြောင့် ငါးကလေးတွေ ဘေးသို့ခက္ခာရဲ့သွားပြန်၏။ မကြာခင် ပြန်လာဖဲ့ယူစားသောက်ကြီးမည်။

သူအားအင်တွေ ကုန်စပြုနေပြီ။ ဒဏ်ရာက သွေးတွေ တစိမ့် စိမ့်ထွက်နေ၏။ နာလည်းနာ၊ မောလည်းမောနေပြီ။ ထိုကြောင့် ဟာနေသော ဝမ်းပိုက်ကိုဖြည့်ရန် ကြာပင်ရုံကြီးနား အသာကပ် သွားသည်။ ကြာစွဲယူကြီးဘေးတွင် ကပ်ပြီနေသော စိမ့်းဖန်ဖန် ရေမှတ်တန်းတစ်ခုကို အလောတကြီး ဟင်ယူမျိုးချလိုက်ရသည်။ သူသိပ်မကြိုက်လှသော်လည်း လောလောဆယ် ဟာနေသော ဝမ်းပိုက်ကိုဖြည့်ရန် ဒါပဲရှိသည် မဟုတ်လား။

သူအသက်ဘယ်လောက်ရှိပြီခို့တာ သူမသိ။ သို့သော် သူ ဘဝမှာ ထောင်ပေါင်းများစွာသော သားပေါက်တို့ကို ဥချပေးခဲ့သော ယခုလို မိုးဦးကျကာလတွေကိုတော့ သူမမှတ်မိနိုင်တော့လောက် အောင် ကျော်ဖြတ်ပြီးခဲ့ပြီ။

အခုကော အခုကော။ မီးခြစ်ဆံချောင်းခန့် သားပေါက်နိုင် ကလေးတွေ ဖျာတစ်ချပ်စာခန့်ကို ဘေးမသီရန်မခါ တဗြားသတ္တိ တွေ ဝါးမျိုးစားသောက်ခြင်းမခံရအောင် စောစောတုန်းက သူ စောင့်ရှောက်နေခဲ့သေးသည်မဟုတ်လော့။ သူတို့စလေ့၊ သူတို့ ဘာသာဘာဝအလိုက် သားပေါက်ကလေးတွေက နေခြည်ပက်ဖုန်း ထားသော ရေပြင်၍ ကနဖော့၊ ထိကရုံး၊ လယ်ပတူ၊ မှုံးပင် ကလေးတွေကြားမှာ အစာရှာဖွေမြှေးတူးနေကြစဉ် သူကတော့ ထိုသားပေါက်အုပ်ကြီး၏အောက် ရေအနက်တစ်တောင်ခန့်မှာ ရေငြုပ်သဘောကြီးတစ်စင်းလို ငြိမ်သက်၍ မမိုတ်မသုန့်သော မျက်စီအစုံဖြင့် ဘေးဘယ်ညာအထက်အောက်ကို အကဲခတ်၍ စောင့်ရှောက်နေခဲ့၏။

ဘဝတူ သားစားငါးရုံများ၏ရန်၊ လူသားတွေ၏ရန်ကို မပြတ် ဂရုစိုက်နေခဲ့ရသည်။ ရန်သူအရိပ်အခြည်ဟု သူသိလိုက်လျှင် သူပါးစပ်တဲ့ ပါးဟာက်နှစ်ဖက်မှ ရေပလုံကလေးတွေ စီစီထအောင် မှုတ်ထုတ်အချက်ပေးမည်။ ထိုအခါ အရိပ်အကဲနားလည်လှသော သားပေါက်ကလေးတွေက မျှက်စီတစ်မြိုတ်အတွင်းမှာပင် ဖျတ်ခနဲ့ ရေအောက်သို့ ငြပ်ဆင်းလာကြကာ ဖို့ကိုတွေ့ မှုံးတွေ့ ရေညှိပင် တွေကြားမှာ ပုန်းအောင်းနေကြလို့မည်။ ဘေးရန်ကင်းရှင်းပြီဟု သူက အချက်မပေးမချင်း ရေမှုက်နှုံးပြင်ပေါ်သို့ ပြန်တက်လာကြ ဦးမည်မဟုတ်။

ဘေးအန္တရာယ်ရှင်းပြီဟု သူက အချက်ပေးလေမှ ရေမှုက်နှုံး ပြင်ပေါ်တက်၍ မြှေးတူးပျော်ပါး အစာစားကြပေလိမ့်မည်။

ယခုတော့ တကယ်ပဲ နောက်ကျခဲ့လေပြီ။ သူထက် အဆပေါင်းများစွာ ပရိယာယ်မှယာများလှသော လူသားတွေက သူ မျှော်မှန်းထားသလို ရှုံးဘက်ကလည်း မလား၊ ဘေးဘယ်ညာနှုန်းဖက်ကလည်း မချဉ်းကပ်၊ ဘယ်လို့မှ မြင်နိုင်စွမ်းမရှိသော နောက်ဘက်မှ အသာဝင်ကာ စူးခဲ့ထက်မြေသော သံမကိမ့်နှီးသွားဖြင့် သူအသက် ဖိုင်နိုင်ကို ခြွှေယူရန် ကြိုးစားခဲ့ခြင်းကို ခံခဲ့ရလေပြီ။

အခုအချိန်ဆို သားပေါက်ကလေးတွေ ဘယ်ဆီမှာပါလိမ့်၊ ရန်သူလူသားတွေ၏ လက်ထဲပါများသွားလေပြီလား၊ စိုးရိမ်ပူဗုံပန် ဖိတ်က ဒက်ရာတွေ၊ နာကျင်မှုတွေ သူ၏ကာယိကုဒ္ဓကတွေကို တစ်ခေါ်အတွင်း မွေးသွားစေလေ၏။ ထိုကြောင့်ပင် နေခြည်ရှိက် ခတ်ထားသဖြင့် ဝင်းပလ်းလက်နေသော ရေမျက်နှာထက်သို့ အသာအယာထိုးတက်လာခဲ့မြို့ပြန်၏။

သတိထား . . . သတိထား၊ ရေပွဲက်ကလေးတစ်ခု၊ ရေပလုံးကလေးတစ်လုံးမှ ထွက်မသွားမိစေရဲ။ ထွက်သွားပြီဆိုတာနဲ့ ကုန်းပေါက စောင့်ကြည့်နေသည့် လူသားတွေရဲ့ ရက်စက်တဲ့ မို့န်းသွားက တိုးဝင်လာလိမ့်မည်။ သတိကြီးစွာထား၍ ရေမျက်နှာ ပြင်နှင့် တစ်ထွားခန့်အထိ ထိုးတက်လာခဲ့သည်။ ဦးခေါင်းကို ဟိုသည် ယမ်းကာလှည့်ကာရှာကြည့်၏။

ကြည်စင်ပြာလဲနေသော မိုးကောင်းကင်ကြီးပေါ်တွင် တိမ်မျှင် ဂွမ်းစကလေးတွေ တရို့ရိုပ်လွှင့်မောလျက်ရှိ၏။ ကြာရွက်တွေ ကြားမှာ နိုက်တွေ၊ မှုံးတွေကြားမှာ ရှာသည်။ မတွေ့။ ဘယ်

ရောက်ကုန်ကြပြီနည်း။ “သားပေါက်ကလေးတွေရေး မင်းတို့ ဘယ်ဆီရောက်နေကြသလဲဟေ့။ ရန်သူလက် ပါသွားကြလေပြီလား”

သူ ပျောယာခတ်သွား၏။ စိုးရိမ်စိတ်ကြောင့် ရင်တွေပူလာ၏။ ထိုကြောင့် သူလှပ်ရားမှက ညင်သာခြင်းမရှိတော့။ ရှုတ်တရာ် ဘေးသို့ ဆတ်ခနဲလှည့်ကာ ရှာ၏။ အရိုးထဲထိအောင် ပဲ့စွဲထွက် နေသော ဒက်ရာကြီးက အလွန်နာကျင်လာသဖြင့် “နာလိုက်တာ၊ နာလိုက်တာ” ရေရှုတ်ရင်း ပါးစပ်ကို ဟလိုက်မိတော့ ပါးစပ်ထဲပါးဟက်နှုန်းဖက်ထဲက ရေပလုံးကလေးတွေ လေးငါးဆယ်လုံး ဖွားခနဲ့၊ ဖွားခနဲ့ ရေပြင်ပေါ်သို့ လွှင့်၍ တက်သွားတော့၏။

ထိုခက္ခမှာပင် မိုးကြီးပေါ်ခံလိုက်ရသလို ဦးခေါင်းတစ်ခုလုံး “ရှင်း” ခနဲ့၊ “ခွဲပ်” ခနဲ့ ပြင်းပြသော နာကျင်မှုကို ခံစားလိုက်ရလေ တော့၏။ သံမကိမ့်နှီးသွားက ဦးခေါင်းခွဲအထက်မှုဝင်၍ မေးအောက် ကနေ ဖောက်ထွက်သွားခဲ့ပြီ။

“မို့ပြီဟေ့၊ ရပြီကွာ၊ နည်းတဲ့ နှစ်ချို့ငါးရုံကြီးမဟုတ်ဘူးဟေ့။ အနည်းဆုံး သုံးလေးပိဿာပဲကွာ။ တော်တော်ပါးတဲ့ ငါးရုံကြီးဟေ့။ သူကို စောင့်နေမှန်းသိလို ဟိုးရေအောက် နိုက်ပင်တွေကြားမှာ သွားခိုနေတာ။ တို့ပြန်သွားပြီထင်လို သားဇော်မှုနှင့်ပြီး ပြန်တက်လာ တာကွာ။ သေသေချာချာရှာဟေ့၊ ကြာပင်တွေကြားမှာ သားပေါက် တွေရှိလိမ့်မယ်။ ကွန်သမားက သေသေချာချာအုပ်နော်။ မလွှတ်စေနဲ့။ ဟင်း . . . ဟင်း . . . ဘယ်ရမလဲကွာ။ တံငါလုပ်စားလာ

၁၈၂ တံငါအသည်း ဟရဲသလားဟောနှင့် အခြားဝါယဉ်တိများ

တာ ကြာဖြိပဲဟာ။ ဒင်းတိုပါးတယ်ဆိုတာလောက်တော့ ဟား . . .  
ဟား . . . ဟား . . . ဒီညနေ ငါးရုံ အူဟင်းကလေးနဲ့ဆို အတော်  
ပေါ့ကွဲ”

တံငါတစ်စု၏ ဟားတိုက်ရယ်လိုက်သံကြာ့နှင့် အစာကောက်  
နေသာ ကြာဖက်နင်း ငှက်ကလေးများ၊ ပိန်ညင်းငှက်များ၊ ဗျိုင်း  
အောက်ကလေးများ၊ အလန့်တကြား ထပ်ပြေးကြလေသည်။  
ထိုနေ့က ကြာဝဝတ်မှုန်ရန့်တို့ ထုပ္ပါးခြင်းမရှိပါ။

⌘ ⌘ ⌘

## လေပြည်နမ်းတော့ ပန်းရှုက်တယ်ရှုံး

“မြသားငယ်တဲ့ ရေယမ်း × × ×  
ငွေလိုင်းတွေ ဖြူစွာနှင့် × × ×  
မြစ်ဓရာ နဒီကြာမှာကွုယ် × × ×  
များ များကြပါတဲ့ ဒိုက်ပုံ × × ×”

စုန်ဆင်းလာသာ ကွန်လျေကလေးတစ်စင်းပေါ်မှ ဆွဲဆွဲ  
ငင်ငင် သံနေသံထားနှင့် ဟစ်ကြွေးသံသည် မြစ်ပြောကျယ်ကြီးကို  
အလျားလိုက် ဖြတ်သန်းတိုက်ခတ်လာသာ လေပြည်ကလေးနှင့်  
အတူ လွှင့်များ၍ ပါလာသည်။

လူနေစောင်း ရွှေအိုရောင်နေခြည်တို့ ပက်ဖျုန်းထားသာ  
မြစ်ရေပြင်ဝယ် ပေဒါအုပ်များ၊ ဒိုက်သရောများက ဟိုတစ်စု  
သည်တစ်စု များပါလာနေကြသည်။

ကြာတန်ရွာကလေးကို ကော်ဖြတ်လိုက်သည်နှင့် တစ်တောင်  
ဆစ်ချိုး မြစ်ကွေးကြီးကို တန်း၍ ရောက်လာတော့ သည်။  
ဆယ်တောင်တို့ ဝမ်းပိုက်ကျယ်ကျယ် လျေကလေးမှို့ လျှော်လိုက်  
တိုင်း ရိပ်ခန်း၊ ရိပ်ခန်းပြေးသည်မဟုတ်။ အားနှင့်ကြိတ်၍ တက်ကို  
လေလုံးကွဲအောင် လျှော်နိုင်ပါမှ မှုန်မှုန်သာပြေးလေ၏။

လေ့သွားရန်ထက် ဝန်တင်နိုင်ဖို့ ရည်ရွယ်ကာ အလျားဆယ်တောင်မှာ ဝမ်းပိုက်အကျယ် နှစ်တောင့်တစ်ထွား၏ စပ်ထားသည်ဖြစ်လေရာ အဝေးကလျမ်းကြည့်လျင် လေ့ပုံတိကလေးဖြစ်၏။ “လူတို့လျင် အပေါင်းခက်၊ လေ့တို့လျင် အလျှော်ခက်” ဟူသာ စကားအတိုင်း ပဲကိုင်ရခက်လေသည်။ ထိုလျော့ပုံတိကလေးကိုပင် ရှေ့တစ်ယောက် နောက်တစ်ယောက်ထိုင်၍ အားနှင့်လျှော်လေလေ လေ့က ရေထဲဝပ်ကာ တုံးဆွဲလေလေနှင့် ခရီးကမတွင်လှု။

ဘာပဲဖြစ်ဖြစ် သည်လေ့ကလေးနှင့် လုပ်စားလာခဲ့သည်မှာ အမေတို့လက်ထပ်ကတည်းကဆိုတော့ ပိုင်းစိန်မအသက်ထက် ကြီးလေသည်။ အဖေက ပိုက်သမား၊ အမေက ငါးစိမ်းသည်။ သည်ပုပ်ထက် ပဲတစ်စွဲသာဖြစ်သော ပိုင်းစိန်မကလည်း ဘာမို့လဲ။ အမေက မီးယပ်သွေးဆုံးကိုင်ပြီး အိပ်ရာထဲလဲတော့ ခြောက်တန်းနှင့်ကျောင်းထွက်လိုက်ရကာ ချိန်ခွင်ကိုင် ငါးပန်းရွက်ခဲ့ရသည်မှာ ဘာမှထူးဆန်းလှသည်တော့မဟုတ်။

ငါးစိမ်းသည်သက်တမ်း ခြောက်နှစ်ကျောင်းလေသောအခါ ပိုင်းစိန်မ၏အသက် တစ်ဆယ့်ကိုးနှစ်ကျောင်းကာ နှစ်ဆယ်ထဲသို့ ရောက်ခဲ့ပြီ။

မြို့ပြမှာဆိုလျင်တော့ ထိုအရွယ်သည် ပညာသင်တုန်းသင်ဆဲ ကာလဖြစ်မည်မှန်သော်ပြား သူတို့တော့ဓလ္လာ တောသဘာဝအရ မှာတော့ ထိုအရွယ်သည် အိမ်ထောင်ပြုသင့်သော အရွယ်ဖြစ်တော့၏။

ထိုကြောင့်ပင် ဆယ်ခြောက်နှစ်မကလေးတွေက အစ်မကြီး အစ်မကြီးနှင့် အပျို့ကြီးစာရင်း အတင်းသွင်းလေတော့၏။ တကယ်တော့ ပိုင်းစိန်မအပျို့ကြီး မဖြစ်ချင်ပါ။ ရှိရှိသမျှ အပျို့ကြီးမှန်သမျှ မေးကြည့်ကြစမ်းပါ။ မှန်မှန်ကန်ကန်သာ ဖြေကြမယ် ဆိုလျင် အပျို့ကြီးဖြစ်ချင်သူ တစ်ယောက်မှရှိမည်မထင်။ အခြားအမောင်းကြောင့်တော့ အပျို့ကြီးဖြစ်နေခြင်းက အမှန်ပင်။

ပိုင်းစိန်မလည်း ထိုအတူပါ၊ သားမှတ်မှတ် မယားမှတ်မှတ် ပေါင်းသင်းလုပ်ကိုင် ကျွေးမည့်သူလည်းဖြစ် ကိုယ်ကလည်း နှစ်သက် သဘောကျွန်းမည့်သူလည်းဖြစ်သည်ဆိုလျင်တော့ ယူလိုက်ချင် သေးတာပ ခုချက်ချင်း။

သို့သော် ထိုသို့သော်ကား အတော်ခက်သည် သို့သော်ပါ။ မြို့မှာတော့ ဘယ်လိုဖြစ်ရှု ဘယ်လိုနေကြသည်ကို ကိုယ်နှင့်အလှမ်းကွာဝေးလှ၍ ပိုင်းစိန်မ မသိ၊ သူတို့တော့မှာတော့ ယောက်ဗျားတွေ အချို့ပြောင်းကုန်ကြပြီ။

ကဲထိုးရှုပဲခန်း ဟူသောစကားသည် ဟိုးနောက်ခပ်ဝေးဝေးမှာ ကျွန်းခဲ့ပြီ။ မိန်းမတစ်ယောက် ရှုပ်ကလေးလှရုံနှင့် မပြည့်စုံတော့။ မိဘကလည်း အရေးကြီးသေး၏။ ဘယ်သူသမီးလဲ၊ သူအဖေက ဘာလုပ်သလဲ၊ လယ်ယာချောင်းမြောင်းရော ရှိရဲ့လား စတာတွေ ကလည်း အရေးကြီးပါသေး၏။

အင်းသုတေသနီးသမီးတို့ ပဲထောင်ပိုင်ရှင်သမီးတို့ဆိုလျှင်တော့  
ဆိုစရာမရှိ။ အသံချွဲစက်ပိုင်ရှင်သမီးဆိုလျှင်တော့ ပြောမနေနှင့်။  
လိုချင်သူတွေ များလှု၏။

ပိုင်းစိန်မဟုတ်ကတော့ ရှုပ်က အလှကြီးမဟုတ်သော်ငြား အသား  
ကလေးညီညိုစိန် မိန်းမပီသသော အဆက်အပေါက်နှင့်  
ရွာလယ်လမ်းမတွင် ပိုင်းစိန်မလမ်းလျှောက်သွားလျှင် ကာလသား  
တွေမပြောနှင့်။ ဥပုသံဇာပြန်လာသော ဘဘကြီးတွေအရွယ်  
တွေကပင် လည်ပင်းစောင်းအောင် ငေးရသည့် တောပန်းကလေး  
တစ်ပွဲင်လည်းဖြစ်သည်။

ဒါပေမဲ့ . . အဖေက ပိုက်သမားအိုကြီး၊ အမေက မီးယပ်  
သွေးဆုံးနှင့် အိပ်ရာထဲပက်လက်၊ သူအောက်မှာ မောင်ငယ် ညီမ  
ငယ်တွေက သုံးယောက်ဆိုတော့ ကြီးမားလှသည့် သည်တာဝန်ကြီး  
ကို ဝင်ထမ်းမည့်သူက အရှေးသားမဟုတ်လား။ ခုံးပြီးခပ်ပြီး နှီးပြီး  
နပ်ပြီး အသင့်နှီးက်စားရုံး ထမင်းပိုင်းလောက် ဘယ်သူကမှ စိတ်  
မဝင်စား။ ပြည်ပန်းညီကလေးကတော့ ချိရှာပါ၏။ သို့သော်။



မနေ့တုန်းက ကျံကမာဘက်မှာ ချုံတွေဖော်မတဲ့ဟူသော  
သတင်းစကားကို မစိန်သောင်းတစ်ယောက် ဘယ်ကနေဘယ်လို  
ကြားလာသည်မသိ။ ဖော်မည့်ချုံတွေကလည်း အများကြီး။ လေးငါး  
ခြောက်ချုံလောက် ရှိမတဲ့။ ကျံကမာဘက်က ငါး အထိအမိ  
ကောင်းလှ၏။ အင်းချောင်းတွေဆိုလျှင်လည်း အခြားဒေသ

တွေထက် ပက်ပက်စက်စက် အထွက်ကောင်း၏။ ငါးကြီး  
ငါးကောင်းငါးသန့်တွေ များ၏။ သို့အတွက် ဖောက်သည်တွေက  
အလုအယက်။

မက်မည်ဆိုလည်း မက်လောက်၏။ ငါးဖယ်အုံချင်း ယဉ်မလား။  
ငါးပြောမချင်း ယဉ်မလား။ ငါးရုံချင်း ယဉ်မလား။ လာမစမ်းနှင့်။  
ခံသွားရမည်။ ထိုကြောင့် ထိုချုံတွေက တွေ့ကြလာမည့် ငါးတွေပုစ္စ်  
တွေ အားလုံးကိုသာ တစ်ဦးတည်းဖောက်သည်ရာခဲ့လျှင် မက  
လောက်သော ငွေ့ကြေးအမြတ်အစွမ်းက ကျိုန်းသေ။

ဒါတွေကို ရှုစ်စပ်ကလည်းခဲ့သော မစိန်သောင်းတို့က ချုပ်ပိုင်ရှင်  
ဘယ်သူလဲ၊ ချုပ်ပိုင်ရှင်ဟာ ငါးပိုင်၊ ပုံစွန်းပိုင်တွေနှင့် ငွေ့ကြေး  
အနောင်အစွဲ့ ရှိသူလား၊ မရှိဘူးဆိုလျှင် ထိုချုပ်ပိုင်ရှင်ကို ဘယ်သူက  
အညာကိုင်နိုင်သလဲဆိုတာ စုံစမ်းတော့၏။ အညာကိုရှာသော်  
ပိုင်းစိန်မကို မြင်လေ၏။ ဟုတ်သည် အညာကိုကိုင်၍လှပ်သော်  
အသီးမကြွေ ခံနိုင်မည်လော . . .။

တကယ်တမ်း ပြောရမည်ဆိုလျှင်တော့ မစိန်သောင်းတို့နှင့်  
ပိုင်းစိန်မ တန်းမတူကြပါ။ မစိန်သောင်းတို့ မညြိမ်တို့  
ဆိုတာ သူတို့ရှာတစ်ကြောမှာတော့ ဇော်တွေပါ။ ခေါင်တွေပါ။  
အရင်းအနှီးများများ ဆုပ်ကိုင်ထားနိုင်လေသဖြင့် အင်းလောက  
ငါးကန်လောကတွင် ပြိုင်စံရှားတွေပေပါ။

ငါးရွေး၊ ပုံစွန်းရွေးတွေကလည်း သိတော်မူကြသည့်အတိုင်း  
ကောင်းကင် လေမိနေသည့် လေတံခွန်တွေလို့ မြေပြင်ပေါ်

ပြန်မကျစတမ်း တလူလူ တလွင့်လွင့် မြင့်ချင်တိုင်းမြင့်နေသည် မဟုတ်လား။ သည်တော့ ခေါင်းတံ့ချိက်စာ လင်ပန်းတစ်ချပ်စာ အရင်းအနှစ်းသည်ပင် အဲ့သြုဖို့ပင် ကောင်းသေး။ သောင်းကဏ္ဍးက ပြေးမလွှတ်ပါလား။

ထိုအခါ အလုပ်ကလေး လင်ပန်းစုတ်ကလေးတစ်နှင့်စာ ရောင်းနှင့်ဖို့ အရင်းအနှစ်းသည် ခေါင်းရွှေက်ပျပ်ထိုးသမားကလေး တွေ့အဖို့ မဟာတာဝန်ကြီးပါပင်။

ပိုင်းစိန်မသည် ဟောဒီ သရွက်သွာတ်နှင့် ဝါးခယ်မမြစ်တစ်ကြာရီ အင်းအိုင်၊ ချောင်းမြောင်း၊ ရုံးချောင်းတမံမကျန် ဘဝန်းပိတ် ပိုင်းဝန်ခတ်၊ ပိုက်ချာ ချုံဖော်၊ ဝါးများတံ့ချာ ကွန်ပစ်၍ ရလာသမျှ ဝါးပွွဲန်တိုကို လက်ငင်းဝယ်တန်တာဝယ်၊ ရင်းနှီးသူများဆိုလျှင် ခေါက်ပြန်ချေယူ၍ မြို့ကရွေးကလေးမှာ လက်လီရောင်းချုပြီး ဝမ်းစာရှာနေရသူ ဖြစ်လေရကား . . .။ ယခုကဲ့သို့ မစိန်သောင်း ပြောသော ချုံကြီးလေးဝါးခြောက်ချုံဖော်၍ ရလာသမျှသော ဝါးပွွဲန်တိုကို အဘယ်သို့ လက်လွှဲငွေးချေ ဝယ်ယူနိုင်ပါမည်နည်း။

မစိန်သောင်းတို့လို လက်ကြီးသမား လည်လည်ဝယ်ဝယ် ရှိသူ များက တစ်နေ့ရှာဂဏ်းထောင်ဂဏ်းလောက်ဆို စိတ်မဝဝ်စား၊ ထောင်ကြီးဂဏ်းသောင်းလောက်သာ စိတ်ဝင်စားသူတွေ ဖြစ်၏။ ထို့ကြောင့် ယခုကိစ္စကို လက်လွှတ်မခံနိုင်။

ဒါပေမဲ့ ပိုင်းစိန်မကို အရာသွေးပြီး စပ်တူတက်ဝင်စားပေးကာ ခေါ်လာရသည်မှာ ဘာအတွက်နည်း။ ဒါကို ပိုင်းစိန်မသဘောမပေါက်။

သို့သော် ချုပိုင်ရှင်က ကိုအောင်ပွင့်ဟု သိလိုက်ရခိုန်မှာတော့ ခပ်ရေးရေး သိလာခဲ့ရပြီ။ ကိုအောင်ပွင့်သည် ပိုင်းစိန်မ၏ အချစ် ပန်းကို ဆွတ်လှမ်းနှမ်းကြောရန် ကြီးစားနေသော ကြာကန်ရွာ အထက် ကျံကမာရွာမှ လယ်သမား ချောင်းသမား လူပျိုးသိုးကြီး။

ညီမင်္ဂလာလေးနှင့် အမေမူဆိုးမကြီးကို ရိုးရိုးသားသား ရှာဖွေကျွေးမွှေးနေသူလည်း ဖြစ်၏။ လယ်မက နှစ်ဆယ်ခန့်ကို သူရင်းငှားနှစ်ယောက်နှင့် ဖိုစိုးစီး လုပ်ကိုင်နေသူဖြစ်ပြီး သူတို့ မြစ်ရိုးတစ်လျှောက် ချုပေါင်းဆယ့်လေးဝါးချုံချာတားကာ နှစ်ရေ သုံးရေတစ်ခါ ချုံဖော်၍ . . .။

ဝင်ငွေကောင်းနေသူလည်း ဖြစ်၏။ ထိုကိုအောင်ပွင့်သာ ချုံတွေဖော်မှာ အမှန်ဆိုလျှင် ပိုင်းစိန်မအဖို့ ငွောရင်းအနှစ်းအတွက် ပူစာမလို့။ ခေါက်ပြန်ချေပေး၍ ယူရောင်းချုံသမဟုတ်လေား။ . .။

သို့သော် ခက်တာတစ်ခုက ချုံက တစ်ချုံတည်းဖော်မှာမဟုတ်တော့ စဉ်းစားစရာပင်။ ယခင်ယခင်တုန်းကတော့ ချုံတစ်ချုံဖော်ပြီး ရလာသမျှ ခတ်လျေပေါ်တင်၍ ကိုယ်တိုင်ခတ်လာပြီး ဝါးခယ်မရွေးသို့အလာ လမ်းခုလတ်တွင်စောင့်ကာ ရွေးကောက်လေ့ရှိသော ပိုင်းစိန်မထဲ ချိန်တွယ်ပေးပြီး ပြန်လေ့ရှိမြှုမြှုဖြစ်၏။

ချုံတစ်ချုံဖော်၍ ရလာသော ဝါးပွွဲန်ဆိုသည်မှာ မိလာသော ဆတ်ထပ်၊ ဘေးကြား၊ ဝါးဖယ်အောင်း၊ ဝါးနှုသန်း၊ ဝါးသစ်တုံး၊ ဝါးမြှုထိုး၊ ဝါးမြှုကျားတိုကို လိုက်၍ နှစ်သောင်းသုံးသောင်းဖိုး အထိ ရှိတတ်သည်။ ထို့မှာငွောက်ပိုင် အပြည့်အဝချေနိုင်သော

ဂိုင်းစိန်မက ရောင်းပြီးချုပြီး နောက်တစ်နွဲမှ ငွေချေနိုင်ပါ၏။ ကိုအောင်ပွင့်ကလည်း ယုံကြည်လက်ခံမြဲ ဖြစ်ပါ၏။

ယခုတော့ ဖော်မည့်ချို့က တစ်ချို့တည်းမဟုတ်။ သိန်းဂဏန်း အထက်မှာ ရှိုလိမ့်မည်ဖြစ်သော ထိုငါး၊ ပုဂ္ဂန်တို့၏ တန်ဖိုးကို ဂိုင်းစိန်မ တာဝန်မယူနိုင်ပါ မယူရပါ။ ကိုအောင်ပွင့်က ပေးသည့် ထား၊ ယုံသည်ထား၊ သည်လောက်အထိတော့ အခွင့်အရေးမယူသင့် မယူကောင်းဟု ဂိုင်းစိန်မ ခံယူထားပါ၏။ အပျို့မတစ်ယောက်၏ ဂုဏ်သိက္ခာက ရှိုသေးသည် မဟုတ်လော့။ ထိုအခါ မစိန်သောင်းက ငွေကြေးကိစ္စ သူတာဝန်၊ ဂိုင်းစိန်မက ကိုအောင်ပွင့်ရဲ့ကုန်တွေ ရအောင် တာဝန်ယူ အမြတ်က တစ်ယောက်တစ်ကိုဟု ကမ်းလှမ်းလာလေသောအခါ . . . မက်လောက်စရာပါပေ။



ဗလကောင်းကောင်း၊ ဂင်တို့တို့ အသားညီညီနှင့် ကိုအောင်ပွင့် သည် တကယ်တော့ အရှုပ်ဆိုးသည့်စာရင်းထဲမှာ သွင်းသော်ရ၏။ ပြီးတော့ အသက်က သုံးဆယ်တော့ နည်းနည်းကျော်လိမ့်မည်။ ထိုကြောင့်လည်း ကိုအောင်ပွင့်ကို လက်တွဲရန် ဂိုင်းစိန်မနောက်တွန် နေခြင်းမဟုတ်လား။

တကယ်တော့ ဂိုင်းစိန်မတို့အရွယ်သည် သစ်ရှုက်လှပ်တာ ကိုပင် ရယ်ချင်သည့်အရွယ် မဟုတ်တော့သော်လည်း စိတ်ကူး တော့ ယဉ်ချင်ပါသေး၏။

ငွေသင်ပွင့် မဟုတ်သော်ငြား ပင်မြင့်မှာတော့ နေရာယူချင် ပါသေး၏။ သူနှင့် ကိုအောင်ပွင့်တို့အကြောင်း ရိုပ်ဖမ်းသံဖမ်းနှင့်

အကဲခတ်မိသော မစိန်သောင်းတို့၊ မညြိုမြတို့၊ မစိုးတင့်တို့ ကတော့ . . . ။

“ဂိုင်းစိန်မနော် စိတ်ကူးမလွှဲနဲ့ ရုပ်ချောတာက ဖွဲ့စားလို့မရဘူး သိရဲ့လား။ ညည်းမှာ ဘာကျောထောက်နောက်ခံ သောင်သောင် သာသာ ရှိုလို့လဲ”

“ဟိုက လယ်နဲ့ချောင်းနဲ့၊ အိမ်ကြီးရဲခိုင်းနဲ့ ရိုးရိုးသားသားကြီး ကို မူမနော် ကောင်မရဲ့။ ဒါမျိုးတွေ့ဖို့ လွှာယ်မှုတ်လို့” ဟု ဘေးတီး ပေးတတ်ကြသော်လည်း ဂိုင်းစိန်မ စိတ်ဆုံးဖြတ်၍ မရရှိနိုင်သေး။ တစ်ခါတစ်ခါတော့ အဖေတို့အမေတို့ အတွက်ပါ အဆင်ပြေရေး တွေး၍ ခေါင်းညီတ်မည်ကြံ့မိသေး၏။

သို့သော် . . . လူပုံက စိတ်ကူးယဉ်ချင်စရာ တစ်စက်မှုမရှိ။ ဂိုင်းစိန်မနဲ့တွေ့ဗိုင်းလည်း ရင်ခုန်ချင်စရာ စကားတစ်ခုန်းမှုပြော။ သူရှာလာသည့်အထူက ကောင်းပေါ့ ကြီးပေါ့ဆုံးသည့် ငါးရုံးကြီးများ၊ ပုဂ္ဂန်တ်ပ်ကြီးများ၊ ငါးဖယ်ခုံးကြီးများကို သီးခြားဖယ်ကာ-

“ဒါက ငါသက်သက်ပေးတာဗျာ၊ ကုန်ချိန်ထဲမထည့်နဲ့ နှင့်အဖေ အမေတွေ စားဖို့”

ဟု တို့တိုပင်ပြောကာ ဂိုင်းစိန်မလေ့ဝမဲ့ထဲ ပစ်ထည့်ပေး သွားတတ်တာကလွှဲလို့ ဂိုင်းစိန်မမျက်နှာ ဖူးဖူးကလေးကို မြတ်မြတ် နိုးဗိုးဝေးတာကလွှဲလို့ အထွေအထူးမဆုံးတတ်ရှာသော ကိုအောင်ပွင့် သည် ဂိုင်းစိန်မ စိတ်ကူးအိပ်မက်ထဲက မင်းသားကလေးနှင့်တော့ အပုံကြီး ကွာဝေးနေပါသေးသည်။

“ဒီမှာ မြေကြေးမဲ့ . . . ဂုဏ်တံတိုင်း၊ ငင်တံတိုင်းတွေ ဘယ်လောက်ပဲ ခြားထားပါစေ၊ ဓားတောင်ကိုကျော်ရကျော်ရ၊ မီးပင်လယ်ကိုဖြတ်ရဖြတ်ရ ကိုယ်ချုတ်တဲ့မင်းဆီကို အရောက်လာခဲ့ မယ်ဆိုတာ ယုံလိုက်စမ်းပါ မြေကြေးမဲ့”

ဟော ဟို ကောင်းကင်ပေါ်က လခြမ်းကလေးကို လျောကလေး လုပ်ပြီး စီးခွင့်ပါတယ်လို့ မင်းကပူဆာခဲ့ရင် မရရာအောင် ဆွတ်ချာပြီး ဟောဒီချောင်းကလေးထဲမှာ မင်းစီးဖို့ လောင်းကလေး လုပ်ပေးပါ့မယ် မြေကြေးမဲ့”

စသဖြင့် ဟုတ်တာ မဟုတ်တာ အသာထား၊ ဖြစ်နိုင်တာ မဖြစ်နိုင်တာ အသာထားလို့ စကားလုံး အနုအရွတွေ ဝေဆာခဲ့ခဲ့၏။ တတ်သော ဓာတ်စက်ထဲက ပြုအတ်မင်းသားကလေးလို့ လူမျိုးကို စိတ်ကူးယဉ်ချင်ပါသေးသည်။

သူတို့ ရွှေကလေးမှာ သာရေး၊ နာရေးရှိတိုင်း ဓာတ်စက်လျှော့နှုန်းလေ့ရှိသူ အောင်မင်းစိန်ကို ယျေတ်ခနဲသွား၍ သတိရမိလိုက်သေးသည်။ လူပုံ အြို့ခြုံခဲ့၏။ ရှင်းတောင်းဘိနှင့် တိရှုပ်ကို မချွတ်တမ်းဝတ်၍ စီးကရက်ဖွာနေပုံကလေးကိုက ရင်ခုန်ချင်စရာ ကောင်းလှသည်။

ဓာတ်စက်ပိုင်ရှင်၏ သားဖြစ်ပြီး လူငှားမထားဘဲ ကိုယ်တိုင်လိုက်၍ ဖွင့်ပေးလေ့ရှိ၏။ သူဓာတ်စက် ပိုင်းစိန်မတို့ ရွှေကလေးထိပ် ချောင်းဝရောက်သည်နှင့် တစ်ရွာသားအချိုက် ပို့ပါတယ်တို့၊ အမေဆုရင် ငါ့ဆိပ်ပြီးခဲ့တို့၊ ဟောဒီရွှေ တစ်ရွာလုံး ဒီသူငယ်မအလှဆုံးတို့၊ နေဝါဒချိန်တိမ်တောက်တဲ့အခါတို့ ဖွင့်၍ ရွှေရှေ့။

ချောင်းကလေးထဲဝင်လာလျှင် ပိုင်းစိန်မတို့ အပျို့တစ်စုတို့ ညျှတုတုပြုးကာ ရင်ခုန်ကြရသည်။ သူထက်ငါ့ အလှပြင်ကြရသည်။

ညကျလျှင် အလှအပဆုံးတွေပြင်ပြီး အောင်မင်းစိန်ဓာတ်စက်ဖွင့်သည့်အနားသွားကာ လက်ဖက်ပန်းကန်ပဲ ချတော့ မလိုလို၊ ရေဇ်းကြမ်းအိုးပဲ ချတော့မလိုလို၊ ဆေးလိပ်ခွာက်ပဲ ပေးတော့မလိုလိုနှင့် လူလုံးပြုကြေးမည်။ ထိုအခါ အောင်မင်းစိန်က စီးကရက်ကို ထောင်းထောင်းထအောင်ဖွားပြီး မျက်စီမွေးကာ ပိုဒီယိုကားထဲက နံပိန်မင်းသားစတိုင်နှင့် “ကျေးဇူး . . . ကျေးဇူး” ဟုများအပြောခံရလျှင် ထိုအပါ့မ တစ်ညလုံး အိပ်မပျော်ဟု ဆိုတတ်ကြသေး၏။

သို့သော် အောင်မင်းစိန်ဓာတ်တော့ သူတို့လို့ ငါးစိမ်းသည်မလေးများကို စိတ်ကူးပါမည်လေး . . . ရွှေကို ရောက်သည်နှင့် “မွှေ့တွေး” ဟု သဘောဆေးနှင့် အော်လံခွာက်ကြီးနှစ်ခုမှာ ထင်ထင်ရွားရွားရေးထားသော ဟွှန်းကြီးနှစ်လုံးကို အမြင့်ဆုံး ကုက္ကာပ်ကြီးပေါ်တင်ရောင်းသံ ပကားမတီးလုံးခွဲ ကက်ဆက်ထဲထည့်ပြီးတာနဲ့ စိတ်ချရတဲ့ ရွှေခံကာလသားလက်ထဲ စက်ကိုထိုးအပ်ကာ ရွှေများအချမ်းသာဆုံး ပိုဒီယိုရုံးပိုင်ရှင်၏သမီး ရှစ်တန်းနှစ်ခါကျ ကောင်မလေးဆီအခစားဝင်နေခဲ့ပြီ။

အင်းပေါ့လေ လူဆိုတာ ကိုယ်ကသာဘာမှုမဟုတ်ပေမယ့်၊ အမြင့်ကိုမှ မှန်းချင်သည့်အမျိုးမဟုတ်လား။

“ဟင်း။။။ တိုကလဲ အရေးမလုပ်ပေါင် သူက တိုကို  
မကြိုက်ပေမယ့်၊ တိုကို ကြိုက်တဲ့သူတွေကလဲ ရှိပါ၊ ရှိပါ”

ဟု မခံချင်စိတ်ကလေးနှင့်တွေးပြီး လျောကို တအားကြံး၍  
လျှော်သည်။

“ဟဲ ဟဲ ဂိုင်းစိန်မ ဘယ်လိုဖြစ်တာတုံး ညည်းနှယ်အေး”

လျေားမှ မစိန်သောင်းက လှမ်း၍အောက်၏။ ဘယ့်နှယ့်။။။  
မအောက်ဘူးမှာတုံး၊ သူတို့ လျောကလေး ကိုအောင်ပွင့်တို့ ဖော်လက်စ  
ချုံကိုရောက်၍ လျောကိုကပ်အုံဟု မစိန်သောင်းက ချုံတိုင်ကို  
လှမ်းကိုင်ကာ လျေားကြိုးချည်မည်လုပ်တုန်း လျော့ပဲမှ စိတ်ကူးချင်  
ရာတွေ စိတ်ကူးလာသော ဂိုင်းစိန်မက ကြံး၍ချည်းလျှော်နေသဖြင့်  
မစိန်သောင်းခများ ရေထဲထိုးကျတော့မလို ဖြစ်သည်မဟုတ်လေား။

ထိုအခါ ကိုအောင်ပွင့်ရော ချုံဖော်အလုပ်သမားများပါ  
ဂိုင်းရယ်ကြတော့၏။ ဟုတ်သည် သူတို့ ဇုန်နှာကလေးကနေ  
တရွေ့ရွှေ့လျှော့ခဲ့ကြရာ ကြာကန်ရွာလေးကိုရောက်တော့  
ညနေစောင်းပြီ၊ ကြာကန်ရွာကိုကျော်ပြီးလျင် တစ်တောင်ဆစ်ချိုး  
မြစ်ကွွဲကြီးဆီ ရောက်၏။ ထိုမြစ်ကွဲကြီးထဲမှာ ကျံကမာ ရွာ  
ကလေးရှိသည်မဟုတ်လေား၊ ညနေ ရေအကျွတ် ချုံဖော်ကြမည်။  
ရလာသော ဂါးပုစွန်များကို ဂိုင်းစိန်မတို့၊ အမျိုးတူရာရွေးမည်။  
ချိန်တွယ်ယူရမည်၊ ပြီးလျှင် ရွာအရောက်ပြန်လျှော်ရပေးပြီးမည်။

မိမိတို့ရွာပြန်ရောက်လျင် ငါးဒိုင်ကြီးတွေမှာ သွင်းသင့်တာ  
သွင်း အရှင်လျှောင်သင့်တာလျှောင်နှင့် ရွေးဟယ်၊ ဆယ်ဟယ်၊

ချိန်ဟယ်၊ တွယ်ဟယ်နှင့် သန်းခေါင်ကျော်တောင် မပြီးနိုင်အောင်  
အလုပ်ရှုပ်ကြေရေးမည်။

ဒါတွေကို မတေားတော့ မပူးပ် မကြောင့်ကြော့ ဘာမဟုတ်  
သည့် ကိစ္စတွေ စိတ်ကူးလာမှန်း ကိုယ့်ဟာကိုယ်သိနေသော  
ဂိုင်းစိန်မက ရှုက်ရှုက်နှင့်

“အော်မသောင်းစိန်ကလဲ ရောက်ရင်လဲ ရောက်ပြီ မပြောဘဲနဲ့”  
ဟု ရှုက်ရမ်း ရမ်းလေသောအခါ -

“အလိုတော့။။။ ဂိုင်းစိန်မ ညည်းစိတ်မှန်ပါသေးတယ်နော်  
... ဟောဒီမှာ ညည်းအဆက် ကိုအောင်ပွင့်ကြီး၊ ချုံဘေးကလေ့  
ပေါ်မှာထိုင်လျက်သား တွေ့နေရတဲ့ဟာ ငါကရောက်ပြီလို့များ  
သတိပေးရေးမတဲ့ ညည်းနော် ငါမပြောလိုက်ချင်ဘူး...”

“အဲဒါသာကြည့်တော့ မောင်အောင်ပွင့်ရော ဂိုင်းစိန်မတို့များ  
ကျံကမာကိုသာ လာရမယ်ဆိုကတည်းက စိတ်နဲ့လူ ကပ်တော့တာ  
မဟုတ်ဘူး၊ မောင်အောင်ပွင့်ကပဲ ကြည့်ပြောပေတော့ဟော”

ငါးဒိုင်းသည်ပို့ ကက်ကက်လန်အောင်လည်းပြော ဂိုင်းစိန်မနဲ့  
ကိုအောင်ပွင့်နဲ့လည်း ချည်ပြီးတုပ်ပြီးသားဖြစ် သူနဲ့ ကိုအောင်ပွင့်  
နဲ့လည်း ပြောမနာဆိုမနာသဘောမျိုး ရင်းနှီးမှုလည်းရအောင်  
ပြောတတ်ပါပေသည်။

သူအဖြစ်သူ သတိထားမိပြီး ရှုက်နေသော ဂိုင်းစိန်မက သူ  
ဘေးကပ်လျက် လျောပေါ်မှ သူကို ပြီးဖြဖြတ်းနှင့်ကြည့်နေသော  
ကိုအောင်ပွင့်ကို မပြီးလုပ်မိလုပ်ရာ လျှော်တက်နှင့်ရေကိုကော်ပြီး  
ပက်ထည့်လိုက်ရင်း -

“သွား.. မသာကြီး မကောင်းဘူး”

“ဟောပျာ ဟောပျာ.. ကျေပ်က ဘာလုပ်လိုတဲ့”

ဟု ဆိုပြီး လက်ကာကာ ခြေခါခါနှင့် ရှတ်တရက်ထ၍ အရှေ့ပိုင်တွင် လျေလူး၍ ရေထဲသို့ ရှိန်းခနဲ့ ပြုတ်ကျသွားသောအခါ ပိုင်းစိန်မရော၊ မစိန်သောင်းရော၊ အလုပ်သမားတွေရော ပိုင်း၍ ရယ်လိုက်သံသည် အိပ်တန်းတက်စ ငှက်အပေါင်းတိုကိုပင် လန်၍ ပြေးစေတော့၏။



ရေကျြို့ ချုံကို ယင်းတွေပတ်၍ ကာပြီး ချုံကိုင်းများကို ကမ်းစပ်ပေါ် ပစ်တင်ပြီးချိန်မှာတော့၊ ငါးပတ်တွေ ငါးရုံတွေ၊ ငါးဖယ်တွေ တုဂ္ဂန်းပုံနှင့်အခြားနေကြပြီ။ ကွန်နှင့်အုပ်သူကအုပ်၊ ပိုင်းဝန်းနှင့်ကော်သည့်သူကကော်၊ ရေထဲငုပ်၍ စမ်းသည့်သူစမ်းနှင့် အလုပ်ရှုပ်နေကြပြီ။

“ပုံစွမ်းတုပ်တိုးတွေ တော်တော်ထိမယ်ဟော၊ နှုတ်ခမ်းမွေးတွေ စမ်းမိတာကြမ်းနေတာပဲ” ဟု အော်သူကအော်။ ..

ချုံအောက်ခြေမှာ ငါးဝက်မရော ငါးချောက်ယားတွေပါ အများ ကြီးဟော နှင့်မိတာ”

ဟု ဆိုသူဆိုကြသောအခါ ဝမ်းသာပါတီစိတ်ဖြင့် ပိုင်းစိန်မက ကိုအောင်ပွင့်ကို လှမ်းကြည့်သည်။ .. မသာကြီးကတော့ ပိုင်းစိန်မ ကို ရှုံးသည်မထင်၊ ချုံထဲက ငါးတွေကိုင်းရင်း သဘောတွေကျနေ တော့၏။

အားမလိုအားမရဖြစ်ကာ ကိုယ်တိုင်ဝင်၍ ဒီ၌းဝန်းနှင့် ထိုးထိုး ကော်နေသာ ကိုအောင်ပွင့်ကိုကြည့်၍ -

“မမလေး ထမိုး ကြိုးစားလိုက်ပါ၌း ကိုအောင်ပွင့်ရေ” ဟု အလုပ်သမားတွေက ပိုင်းအော်လေသောအခါ အော်မစိန်သောင်း က ပိုင်းစိန်မကို လှမ်းကြည့်၍ပြုး၏။ ပိုင်းစိန်မကတော့ ကြက်သီး ဖွေးဖွေးထ ရှုက်သွေးတွေးတွေးကြရင်း ပိတိတွေဝေနေတော့၏။



ပြောန်မတက်မိ ရော့ဗြို့ပြန်၍ မလည်မိမှာပင် လူအင်အား ကောင်းလှသဖြင့်၊ ချုံခြောက်ချုံးဖော်၍ ဖော်၍ပြီးသွားပြီ၊ ရလိုက်သည့် ငါးတွေ ပုံစွမ်းတွေမှာလည်း ဖွေးဖွေးလှပ်။

နေဝင်သွားခဲ့သည့်မှာ အတော်ကြာခဲ့ပြီးမို့ မြစ်ရီးတစ်ခွင်မှာ မျှောင်ရိရော့၊ အရိပ်မည်းတွေ စိုးမွေးနေပြီ၊ လျေကလေးတွေပေါ်တွင် တော့ မီးတိုင်ခွက်ကြီးတွေကို မီးစာရှုည်ရှည်ထုတ်၍ ထွန်းထားလေ သဖြင့် မီးရောင်တွေက ဖြိုင်နေအောင်လင်းတော့၏။

ထိုးမီးရောင်အောက်တွင် တယ်ပျုပျုခုန်း၊ တဆတ်ဆတ်တုန်း နေသာ ငါးတွေ ပုံစွမ်းတွေကိုကြည့်ပြီး ကိုအောင်ပွင့်တစ်ယောက် အူတွေမြို့ေန၏။

“ကိုအောင်ပွင့်ရေ ကျေပ်တို့ ကြိုးကြိုးစားစား ဖမ်းပေးတယ်နော်၊ ချုံမ်းတယ်ပျော် သိုံးလုံးလောက် ဆွဲလကွေ တစ်ယောက်ယောက်က မီးဖို့ပြီး ပုံစွမ်းတို့လေးငါးကောင်

“သွားလေကွာ ။ သွားသွား ဦးရေ သုံးလုံးလောက် ဆွဲလကွေ တစ်ယောက်ယောက်က မီးဖို့ပြီး ပုံစွမ်းတို့လေးငါးကောင်

မီးဖုတ်လက္ခာ . . . လျော့ဗီးခေါင်းထဲမှာ ဆားထုပ်နဲ့ သံပရာသီးပါသက္ခာ”

ဟူ စေတနာ ဒလဟောနှင့် သဘောကောင်းသောအခါ ဂိုင်းစိန်မ၏ မျက်စောင်းက နီကျင်ကျင် မီးရောင်အောက်မှာပင် ကိုအောင်ပွင့်ဆီ ဖျက်ခနဲ့ ပြေးဝင်လေ၏။ ထိုအခါကျေမှု -

“ဟေးကောင်တွေ မင်းတို့ဘာသာ အချမ်းပြေလုပ်ကြက္ခာ၊ ငါ မပါဘူး” ဟူ ကပ္ပါယာကယာပြော၏။

ထိုအခါ “ကြောင်တော့ သေမသေမသိဘူးဟေး . . . ဆင် ကတော့ စင်းစင်းသေပါပြီက္ခာ” ဟူ တစ်ယောက်ကဆိုသော နားလည်သဘောပေါက်စွာ အားလုံးက ဂိုင်း၍ ရယ်ကြပြန်၏။

ရေထဲမှာ ခြောက်နာရီလောက်စိန်၍ ငါးတွေဖမ်းနေရသော ကိုအောင်ပွင့်တစ်ယောက် မည်းရုံမက ပြာ၍နှမ်းနေပြီ၊ တခိုက်ခိုက် လည်း တုန်အောင်ချမ်းနေပြီ။

ထိုအချိန်မှာပင် ငါးကျဉ်းသပ်သပ်၊ ငါးခူးသပ်သပ်၊ ငါးရုံ သပ်သပ် ရွှေးဆယ်နေသော ဂိုင်းစိန်မဆီက “အမလေး . . . အမေ့” ဟူ အလန့်တကြားအော်သံ ထွက်လာလေ၏။ ငါးကျဉ်းစူးသွားသော လက်ကို တဖျ်ဖျုပ်ခါကာ တအင်းအင်းညည်းညှေးချိန်မှာ တော့ ဂိုင်းစိန်မ၏ လျောကလေးပေါ်သို့ စွဲ့ခနဲ့ ကိုအောင်ပွင့် ခုန် တက်လာခဲ့ပြီး “ဘာဖြစ်တာလဲ၊ ဘာဖြစ်တာလဲ” ဟူ စိုးရိမ်တကြီး မေးရင်း အနားကပ်သွားသည်။

“ဟို . . . ဟို ငါးကျဉ်းစူးလို့” ဟူ ငိုမဲ့မဲ့ ချို့စွဲ့နဲ့ပြောရင်းသူလက်ကလေးကိုပြော၏။ ငါးစိမ်းသည်မပဲဘာ၊ ငါးကျဉ်းစူးတာ ဆန်းတာမှုမဟုတ်တာ၊ ဘာအခုမှ အဖြစ်သည်းနေတာလဲ” ဟူ အပြစ်တင်မစေသင့်ပါ။ နွဲခွင့်ရသည့်အခါ မှုခွင့်ရသည့်အခါ စူခွင့်ရသည့်အခါ နွဲကြာ၊ မှုကြာ၊ စုကြာသည်မှာ မိန်းမတို့၏ အခွင့်အရေးပါ။

ငါးညီတွေ့နံစော် . . . ငါးအကြော်ခွဲတွေ ဒလိမ်းထိုးနေသော ဂိုင်းစိန်မ၏လက်ညီးကလေးကို ဆတ်ခနဲ့ဆွဲယူပြီး၊ ပါးစပ်ထဲဆွဲယူထည့်ကာ အဆိပ်ပါသောသွေးတွေကို စုပ်ယူနေသော ကိုအောင်ပွင့်ကို မျက်လုံးကလေးမေးစင်းပြီး ရင်တွေတနိုင်းဂိုင်းခုန်နေသော ဂိုင်းစိန်မက ကျေးဇူးတွေ အထူးပင်တင်၏။

ရေထဲ နေထဲ နေရပါများ၍ ဆံပင်တွေက နီကျင်ကျင်၊ အကျိုး မပါသောရင်အုပ်ကြီးက ကြွက်သားအဖူ အဖုန့်တုတုပြီး ခရာချင် စရာ။

စူးရှေသော မျက်ဝန်းအစုံက ဂိုင်းစိန်မကို ကရှုဏာသက်စွာ၊ ချို့မြတ်နိုးစွာ ငေးရီနေကြ၏။ တစ်ခါစူးမိလျှင် တစ်ရေတက်၊ တစ်ရေကျေ၊ အဆိပ်တက်သော ငါးကျဉ်းစူးသောကြောင့်၊ တစ်စ်စ်ကိုက်ခဲနေသော ဂိုင်းစိန်မ၏ လက်ညီးကလေးသည် ကိုအောင်ပွင့်က သုံးလေးငါးခါ စုပ်၍စုပ်၍ ထွေးပစ်သောကြောင့် အဆိပ်တွေကုန်သွား၍လော့၊

ဒါမှုမဟုတ် . . . ရွှေးထွေးသော အာင့်နှင့်ထိတွေ့လိုက်ရ၍လော့ . . . ဒါမှုမဟုတ် . . . ကိုအောင်ပွင့်၏ မေတ္တာကရှုဏာနှင့်

ယူယပိုက်ထွေးမှုကြောင့်လော မပြောတတ်တော့၊ ချက်ချင်း  
သက်သာသွားခဲ့ပြီ။

“အိုး . . လွှတ်ပါ” အသံတုန်တုန်ကလေးနှင့်ပြောရင်း လက်  
ကလေးကို အသာဆွဲယူ၏။ ကိုအောင်ပွင့်က ဘေးဘီကို အသာ  
ငွေ့စိုက်ကြည့်သည်။ မစိန်သောင်းနှင့် လူငြားများ ချို၏အခြား  
တစ်ဖက်တွင် ငါးတွေ ပုစ္စန်တွေ ရွှေးဆယ်ရှင်း အလုပ်ရှုပ်နေကြ၏။

အစင်းစင်းအကန်ကန် ယင်းချပ်များကို ဖြတ်သန်းလာသော  
မီးရောင်သည် ပိုင်းစိန်မ၏ ဖူးရွှေနေသော မျက်နှာကလေးပေါ်မှာ  
လာ၍ ထင်နေ၏။

ရှုက်သွေးဖြန်းနေသော အချစ်စိတ်ဖြင့် ထုံးမွမ်းမွေးမြှေနေသော  
အပိုမတစ်ယောက်၏ မျက်နှာကလေးထက် လျှပသောအရာသည်  
ကမ္ဘာကြီးမှာ ဘယ်အရာကမူ တုံယှဉ်နိုင်မည်မဟုတ်။

ဆုပ်ကိုင်ထားခဲ့ ပိုင်းစိန်မ၏ လက်ကလေးကို သူ့ဘက်ဆွဲယူ  
လိုက်လျှင်၊ ခပ်ယိုင်ယိုင်ဖြစ်နေသော ပိုင်းစိန်မ၏ ကိုယ်လုံး  
ကလေးက ရင်ခွင်ထဲ စွေ့ခနဲ့ ပြုဆင်းလာခဲ့၏။

“မသာကြီးနော်” ဟု ကြိမ်ဆဲလိုက်သော ပိုင်းစိန်မ၏လေသံ  
သည် တစ်စုံတစ်ခုသော ပယောဂကြောင့် တုန်ရှိလိုက်မောနေ၏။

မည်းညွစ်ညွစ်ရင်ခွင်ကြီးသည် ရှုံးစော်၊ ငါးညီးစော်နံလျက်  
ရှိသည်။သို့သော် ဖြူစာင်သော ရှိုးသားသော ချစ်ခြင်းမေတ္တာ၏  
အဟုန်ကြောင့် ပိုင်းစိန်မ၏စိတ်ထဲတွင် မွေးရန်ဖြင့် ထုံးအိုနေသည်ဟု  
ထင်မိပြီ။

ဟူတ်သည် . . . အရောင်အသွေးတူသော  
ငှက်တို့သည် တစ်ကိုင်းတည်းနားကြသည် မဟုတ်လား။

⌘ ⌘ ⌘

## ရှန်းထွက်ရန် ခက်ခက်ခဲပါဘီ

ဥနေစောင်းပြုဖြစ်၍ ဝင်လူဆဲနေရာင်ခြည်သည် မြစ်ပြင်ကို ရှိက်ခတ်ပြီး သဘောပေါ်သို့ ရောင်ပြန်ဟပ်လျက် ရှိသည်။ ခပ်ဝေး ဝေးဆို၍ ပင်လယ်ကူးကုန်တင် သဘောကြီးများသည် ရေလည်တွင် ကျောက်ချထားသော သံ့ဗောင့်ငါးကြီးများတွင် ကြီးတန်းလန်းနှင့် ရပ်နားလျက်ရှိသည်။

သေးငယ်လှသော အမြီးနှစ်ခွဲနှင့် စက်တပ်သမွန်ကလေးများ သည် ဟိုဘက်ကမ်းမှုသည်ဘက်ကမ်း၊ သည်ဘက်ကမ်းမှ ဟိုဘက် ကမ်းသို့ ခေါက်တုလူလူးလာ စင်ရောင့်က်ကလေးများပမာ ကူးခပ် သွားလာနေကြသည်။

သဘောပေါ်တွင်တော့ ခရီးသည်များ ဆူညံစွာ လူပ်ရှားသွား လာပြောဆိုနေကြသည်။ နှစ်ထပ်သဘော၏ အပေါ်ထပ်တွင် နေရာယူထားသည့်မြို့ လေကတဖြူးဖြူးနှင့် နေရျှေ ကောင်း၏။ ရန်ကုန်ဘူရားဖူးအဖွဲ့သည် သဘောပူးပိုင်းဘက်တွင် နေရာယူထားပြီး ဖူးနှင့် မိသားစုဘေးတွင် ကိုညိုတို့မိသားစုနှင့် ရွှေဖောင်တို့မိသားစု ရှိသည်။ သူတို့နှင့် မျက်နှာချင်းဆိုင်တွင်မူ ကိုတင်အုံး၊ ငခွေးကြီးနှင့် စိန်ကူးလားတို့မိသားစု နေရာယူထားကြသည်။

ရွှေးကျောင်းဆရာတော် ဦးကေသရကတော့ ပတ်ဝန်းကျင် ဆူညံနေမှုကို ဂရုမထား၊ ပက်လက်ကူးလားထိုင်ပေါ်တွင် မျက်စိ မြို့တိကာ ပုံတီးတခေါ်ကျောက်ချောက် စိုင်လျက်ရှိ၏။ ဆရာတော်၏ ဘေး ပက်လက်ကူးလားထိုင်ပေါ်မှာတော့ ဦးတော့ကျော်သည် မြစ်ပြင်တွင် လူးလာဆန်ခတ်သွားနေကြသော သဘော့တွေကိုလည်း ကောင်း၊ သဘော့ပေါ်မှ ပစ်ကျွေးလိုက်သော မှန်အစအနကလေး များကို ရေပေါ်မကျမို ကျင်လည်စွာ ထိုးသုတ်စားကာ ပျော်မြှေးနေကြသည့် စင်ရော်တစ်အုပ်ကိုလည်းကောင်း စိတ်ဝင်စားစွာငေးလျက်ရှိ၏။

အဖြူဗွဲတွေတွေ အန်းပို့များ၊ အဖြူဗွဲတွင် အနက်ရစ်များပါသော စင်ရော်များက လူကိုမကြောက်၊ လက်ဝါးပေါ်ဖြန့်တင်ထားသော ပေါင်မှန်စကလေးတွေကိုပင် ဝင်ရောက်ထိုးသုတ်စားကာ တရီးရီး၊ တဂဲ့၊ အော်သံပေးလျက်ရှိ၏။ နေရာင်ခြည်ကြောင့် နောက်ကျသော မြစ်ရေပြင်သည် ရွှေရောင်သန်းနေသည် ထင်ရသည်။

ယခုကဲ့သို့ ရန်ကုန်သို့ ဘူရားဖူးလာကြသော ဇူတ်နီရာသား များ၏ အပြန်ခရီးတွင် တစ်စုတစ်ဝေးတည်းနေရာရအောင် ကြိုတင် လက်မှုတ်ယူပေးသည့် ငါးဒိုင်သူငွေးလင်မယားကို ဦးတော့ကျော်တို့ တစ်ရာသားလုံး ကျေးဇူးတင်လျက် ရှိကြသည်။

ဝါးခယ်မနှင့်ရန်ကုန် မိုင် (၁၀၀) ကျော်သာဝေး၏ တစ်ညာအိပ် သဘော့စီးလွင် ရောင်နိုင်ပေါ်မည့်လည်း သူတို့အရောက်အပေါက် မရှိကြပေ ယခင်က ရန်ကုန်မရောက်ဖူးဘဲ သေသွားရသူများ။

ရွှေတိဂုံဘုရားကို ဖူးချင်စမ်းပါသိဟု တမ်းတရင်း မျက်စိမိတ် သွားရသူများ သူတို့ရွာတွင် ရှိခဲ့ဖူးပါ၏။

ယခုတော့မူ ရန်ကုန်ကို အတော်အတန် အရောက်အပေါက် များလာကြပြီ။ ဟိုတုန်းကတော့ ရန်ကုန်ဆိုတာ ၁၁ ဟု အစချိ၍ ရောက်ဖူးသူများက ပြောလာသောစကားများတွင် လာချင်စရာ၊ ကြည့်ချင်စရာ၊ ရောက်ချင်စရာ၊ ဖူးချင်စရာ ဘုရားတွေများလှ ပေမယ့် ကြောက်စရာတွေကလည်း များလှပါ၏။

သူတို့ရွာသားတွေသည် သူတို့မွေးပဲ့မြိုက် ချစ်ကြသူများ ဖြစ်၏။ သံယောဇ်တွယ်ကြသူများ ဖြစ်၏။ သူတို့ဘာသာ သူတို့ ရိုးရိုးသားသား ရှာဖွေစားသောက်ကာ အေးအေးချမ်းချမ်း နေလို ကြသူများသာ ဖြစ်ကြပါ၏။

ရန်ကုန်မှာ လူကဲ့သွားရင် ပြန်ရှာရတာ မလွယ်ဘူးနော်ဟု ပြောထားသဖြင့် လမ်းသွားလျှင် တစ်ယောက်နှင့်တစ်ယောက် လက်ချင်းတွဲကာ သွားကြ၏။ လမ်းဖြတ်ကူးလျှင်တောင် တစ်ယောက် ခါးတစ်ယောက်ဆွဲ၍ ရွှေစွန်ညီကစားသလို ကူးကြ၏။

ခါးပိုက်နှိုက်တွေ ပေါသတဲ့ဟု ကြားဖူးထားသဖြင့် ပါလာသမျှ ပိုက်ဆံကလေးကို အတွင်းခံအကြိုခိုက်တဲ့ထည့်ကာ တိုက်ချိတ်ကြီး ဖြင့် နှစ်ထပ်လောက် တွယ်ပိုတ်ထားကြ၏။

ကိုယ်နဲ့မသိသူတွေကို အရောမဝင်နဲ့ စကားရော၊ ဖောရောနဲ့ လိမ်သွားတတ်တယ်ဆိုကြသဖြင့် ခံတည်တည်နှင့် နေကာ မေးလျှင် ပြောချင်မှုပြောကာ တစ်ဖက်လှည့်နေတတ်ကြ၏။

ရန်ကုန်တွင်မူ သူတို့ရွာသားတစ်စုသည် ပျိုင်းဖြူများကြားတွင် နားမိသော ကျိုးမည်းများကဲ့သို့ အသွင်မတူ ဖြစ်နေကြတော့၏။ တိရှောန်ရုံရောက်တော့လည်း ‘အဖောရာ၊ အမောရာ မြန်မြန်လာ ပါဖျေ ကျားကြီး၊ ကျားကြီး’ ဟူ၍ တစ်မျိုး၊ ‘ဆင်ကြီးတွေပျို့၊ မနည်း မနောကြီးတွေပါလား’ ဟုတစ်သွယ် ဆူဆဲညံညံ တအံ့တဲ့အော်ဟစ်ပြောဆိုကြလျှင် ဘေးနားကလူများက ဝိုင်းကြည့်လျက် လျောင်ပြောင်ရယ်မောတတ်ကြ၏။ တောသားတွေပါလားဟု အထင်သေးသည့်အကြည့်နှင့် ကြည့်တာလည်းခံခဲ့သေး၏။

ထိုကဲ့သို့ ရန်ကုန်လည်ပတ်ခြင်း ငါးရက်ခနီးကို ဦးဆောင် ဦးရွက်၊ ကမကထပြုသူ ခရီးစရိတ်ခံကာ ခေါ်လာသူများကတော့ ငါးခယ်မသား ငါးဒိုင်ပိုင်ရှင်လင်မယားနှင့် ရွာဦးကျောင်းဆရာတော် ဦးကေသရပင် ဖြစ်တော့၏။

သူတို့တစ်တွေ ဘယ်သောအခါမှ ရောက်မည်ဟု မခန့်မှန်းနိုင် သော မြို့ရွှေရန်ကုန်သို့ ရောက်ခဲ့ကြရပြီ။ ဘုရားစုံတို့ကိုလည်း ဖူးပြီးပြီး တိရှောန်ရုံနှင့် သဘာဝသမိုင်းပြတိက်ကိုလည်း လေ့လာ ကြည့်ဆဲပြီးကြပြီ။ ဦးတော့ကျော်တို့ ရွာသားတစ်စု ကျေနပ်ရှုက်ယူ စွာဖြင့် သဘောပေါ်မှု လက်ပံပင်ဆက်ရက်ကျသကဲ့သို့ ဆူညံစွာ ပြောဆိုရယ်မောလျက်ရှိ၏။

မကြာမီ သဘောကြီး၊ ရန်ကုန်ဆိုပ်ကမ်းမှ ထွက်ခွာတော့မည်။ “အဘရေ ထမင်းစားကြရအောင်ပျို့” ဖိုးနိုင် အသံကြောင့် ဦးတော့ကျော်တစ်ယောက် မြစ်ပြင်ကိုင်းရင်း တွေးနေရာမှ ထလာ

ခဲ့၏။ ငါးဆင့်ဒေသချိုင့်ကြီးများဖြင့် ထည့်လာခဲ့သော ထမင်းများ ငါးခဲ့ပါကောင်ကြော်များ၊ ငါးသလောက်အကွင်းလိုက်ကြော်များသည် ထမင်းမြိုင်စရာကောင်းလှပါ၏။ ဟောဟော.. ဆရာတော်ကို အအေးကပ်ကြပါဦးဟ၊ ဦးတော့ကျော်ကပြော၍ အအေးပုလင်း ဝယ်၍ ကပ်ရသေး၏။

“မအေးညွှန် ငါးခူးပါးပါကောင်ကတော့ဟော ထမင်းဝိုင်းမှာ အတ်လိုက်ပါပဲလား” ဟု ဦးတော့ကျော်က ချီးမွမ်းရင်း တစ်ဖတ် နှိုက်၏။

“ဟုတ်ပါအဘရယ်၊ ကျွန်တော်တို့လဲ အိမ်မှာထည့်ကြည့် တာပဲ။ ဒါပေမဲ့ အမီးအေးညွှန်ထည့်တဲ့ ငါးပါကောင်လောက် နှုံးနှုံး နပ်နှပ်လဲ မရှိဘူး။ စားလို့လဲ မကောင်းဘူးပဲ”

ကိုတင်အုန်းက ထောက်ခံသည်။ မကျင်ငွေက ငါးသလောက် အကွင်းလိုက်ကြော်များကို တစ်ယောက် တစ်ကွင်းကျစီ ဝေပေးရင်း လက်ကျွန်းငါးသလောက်ဥကြော်အား ဦးတော့ကျော် ပန်းကန်ထဲ ထည့်ပေးသည်။

“စားပါကွယ်၊ အဘက ငါးခူးပါးပါကောင်နဲ့တင် ခံတွင်းတွေ့နေ ပါဖြီ” ဟုပြောကာ ငရှုတ်သီးစပ်သဖြင့် ရေနွေးကြမ်းတစ်ခွက်ငွေ့ကာ သောက်၏။

“တစ်ခါတစ်ခါတော့လည်း အလုပ်ကိစ္စတွေမေ့ထားပြီး အခုလို ခရီးထွက်ရတာ ပျော်သလိုလိုပဲနော်အဘ.. .” ကိုညီက ပြောသည်။

“အေးကွဲ.. ဗြိုကြောင့်လဲ ငါတို့ကို စရိတ်စကာအကုန်ခံပြီး ရန်းကုန်ဘူးဖူးပို့ပေးတဲ့ ငါးဒီဇင်ပိုင်ရှင်တွေကို ကျေးဇူးတင်သက္ကာ။ ဘူးရဲ့အောင် လိုက်ပို့ပေး၊ ရှင်းပြောပေးတဲ့ ငါတို့ဆရာတော်ကိုလဲ စိတ်ထဲကနေ ရှိခိုးပူးဖော်မိသက္ကာ။ သူတို့ကျေးဇူးတွေကြောင့်သာ ငါတို့ အခုလို ရောက်လာခဲ့ရတာမဟုတ်လား။ နှီမိုဆိုရင်တော့ မလွယ်ဘူးဟော”

“ရွှေတိဂုံဘူးကို ထိုင်ဖူးပြီး ရင်ထဲမှာ အေးချမ်းလိုက်တာ အဘရာ။ ပြန်တောင် မပြန်ချင်ဘူး” ရွှေယောင်က တမ်းတမ်းတတ်ပြော၏။

“ဘူးရားအရိပ် တရားအရိပ်ဆိုတာ အင်မတန် အေးချမ်းတယ် လိုပြောကြတာမှန်တယ်ဟော။ ငါတို့မှာ တစ်နေ့တစ်နေ့ ငါးရွာ၊ ဖားရွာ၊ ပုစ္စန်ဖမ်းနဲ့ တို့တစ်တွေရဲ့စိတ်ထဲမှာ လောဘတွေ၊ ဒေါသတွေနဲ့ ထုံမှုမ်းနေတာဆိုတော့ ပူလောင်နေတာပေါ့ကွာ။ ငါးမှ ရပါ မလား။ ပုစ္စန် ရပါမလားဆိုတဲ့ အကုသိုလ်စိတ်တွေစောပြီး တစ်နေ့ပြီးတစ်နေ့ ကုန်လွှန်နေပြီး ဘူးရားမေး၊ တရားမေးထားကြသလို ဖြစ်နေရတာ ဝမ်းနည်းစရာ သိပ်ကောင်းတယ်လို့ စောစောက ဆရာတော်ဟောတဲ့တရား ငါ့နားထဲက မထွက်သေးပါဘူးကွာ” ဝမ်းပန်းတနည်းနှင့် ဦးတော့ကျော်က ပြောသည်။

“တစ်နှစ်ကို တစ်ခါကောက်လောက် ရွှေတိဂုံဘူးကြီး ဖူးခွင့်ရရင် သေပေါ်ပါဖြို့ပြာ” ဟု ကိုညီက တမ်းတလွှင် “မင်းကလဲကွာ ဒါလောက်အလှမ်းဝေးတဲ့ ရွှေတိဂုံဘူးကို ထားပါဦး။ တို့အနား

မှာတင်ရှိနေတဲ့ ရွှေဘုန်ရှိန်ဘုရားတို့၊ သော်ကဘုရားကြီးတို့ကို  
တောင်ဘုရားဖူးဖို့သက်သက် တစ်နှစ်တစ်ခေါက် မရောက်ပါဘူး။  
ဘုရားပွဲမှာ ပျော်ရအောင်သွားရင်း ဦးချဖြစ်တာမဟုတ်လားကွဲ  
ကိုတင်အုန်းက ပြန်ပြောသည်။

သူတို့ စားသောက်ပြီးသော ထမင်းပိုင်းကို မိန်းမများက သိမ်း  
သည်။ ယောက်သားတစ်သို့ကတော့ ရေနေးကြမ်း၊ လက်ဖက်သပ်  
တိုဖြင့် စကားဖောင်နေဆဲရှိ၏။

သဘောကြီး ရန်ကုန်ဆိပ်ကဗ်းက ထွက်ခွာလာခဲ့ပြီ။ မကြာမီ  
တွဲတေးတဲးမြောင်းဝကို ဝင်တော့မည်။ ကမ်းစပ်သောင်ခုပေါ်တွင်  
အနှစ်နှစ် အလလ သောင်တင်ဆွေးမြောနေသော သဘောပျက်  
တချို့ကို တွေ့ရ၏။ သူတို့ သဘောနောက်ကိုလိုက်ကာ အစာ  
တောင်းနေသော စင်ရောင်းကိုပင် ကျေန်နေရစ်ခဲ့ပြီ။

“ဒါထက် ဟောကောင်တင်အုန်း၊ သဘာဝသမိုင်းပြတိကိုတဲ့က  
ဝေလငါးကြီးအရှုံးစုကြီးတွေ့တယ်မဟုတ်လား။ နည်းတာကြီး  
မဟုတ်ဘူးကွဲနေ၏။ အရှည်က ပေလေးငါးခြားကိုဆယ်ရှိလိမ့်မကွဲ  
ကိုရွှေဖောင်က ပြောလျှင် -

“အစ်ကိုရွှေဖောင်ကလဲဗျာ၊ ဘယ်ကမလဲဗျာ။ အလျားခုနှစ်  
ဆယ့်နှစ်ပေရှိသတဲ့ဗျာ။ ကိုယ်လုံးတောင် နှစ်ဆယ့်ခုနှစ်ပေရှိသတဲ့  
ဘေးနားမှာ စာရေးထားတယ်လေဗျာ” စိန်ကုလားက ဝင်ပြော၏။

“တောက်... အဲသည်လောက်ကြီးတဲ့ ငါးကြီးတစ်ကောင်  
လောက် ရလိုက်ရင်တော့ အပွဲဟော” ဟု ကိုတင်အုန်းက မစားရ<sup>၁</sup>  
ဝမန်းပြော၏။

“ဟောကောင်တွေရဲ့ ခုန်ကလေးတင် ဘုရားအကြောင်း၊  
တရားအကြောင်း ပြောနေသေးတယ်။ အခု စလာပြီ။ ဒီအကုသိုလ်  
အလုပ်ကိုပဲ စိတ်မကုန်နှင့်ဘူး”

ဦးတောကျော်က ဟောက်လျှင် ကိုတင်အုန်းက “အဟီး” ခနဲ  
ရှုက်ရယ်ရင်း လက်ဖက်ခွာက်ကို နှိုးကိုသည်။

“နေပါဦး တင်အုန်းရဲ့ အဲသည်လောက်ကြီးတဲ့ ငါးကိုများ  
မင်းက ဘယ်လိုပိုက်နဲ့ ဖမ်းမတုံးကွဲ၊ ပြောစမ်းပါဦး” ငခွေးကြီးက  
ဝင်ရှုမေးလျှင် “ဒိုင်းဝန်းနဲ့ ခပ်ပြီးဖမ်းမယ်ကွဲ” ဟု ကိုတင်အုန်းက  
ချွဲ့ချွဲပြောလေတော့ရာ အားလုံးက ပိုင်းရယ်ကြတော့ရှု၏။ ဒိုင်းဝန်း  
ဆိုသည်မှာ အဝနှစ်တောင်ခန့်သာရှိသည်ကို သူတို့အားလုံး သိထား  
ကြသည်မဟုတ်လား။

“ဒါထက် ဟောကောင် သုဝဏ္ဏတံတားဆောက်ဖို့ တိုင်စိုက်တုန်း  
က မြေကြီးထဲမှာ တွေ့ရတဲ့ ကနိုင်းအမြစ်ဆုံးကြီးက နှစ်ပေါင်း  
လေးရွှေကိုးဆယ်ကြာပြီဆုံးကွဲ။ မြေကြီးထဲမှာ ကိုးဆယ့်နှစ်ပေနက်  
တဲ့နေရာက တဲးလို့ရတာဆိုပဲကွဲ။ ထူးဆန်းတယ်ကွဲနော်”

“ဟုတ်တယ် ကိုတင်အုန်းရဲ ကွဲန်တော် လက်နဲ့ခေါက်ကြည့်  
တာ တောင်တောင်ပြည်နေသေးတယ်။ မဆွေးသေးဘူးဗျာ”

“စိန်ကုလားကလဲ တော်တော်ပုံဟဲသုတန်ည်းသကိုးကွဲ  
ရောမြေတောင်တို့ရဲ့ သဘာဝအရ တဖြည်းဖြည်းမြေသားတွေ  
သစ်ရွက်တွေ၊ ဖုန်မှုန်တွေဟာ နည်းနည်းချင်းဖို့မှုန်းမသိ ဖို့သိပ်နေ  
တာ ငါတို့ သတိမထားမိလိုပေါ်ကွာ။ နှစ်ပေါင်းရာနဲ့ထောင်နဲ့ချိပြီး

ကြေလာတဲ့အခါ တဖြည့်ဖြည်း ဟိုးမြေအောက်မှာ နစ်မှုန်းမသိနစ် ပြီးကျွန်းခဲ့တာနေမှာပေါ့။ ငါ ဖတ်ဖူးတဲ့စာထဲမှာလည်း ပိဿ္မာမြို့တို့လို မြို့ဟောင်းတွေဟာ မြေကြီးထဲမှာ တူးမှုပေါ့ ထွက်လာတာကွာ။ တို့ရာ စာကြည့်တိုက်မှာ ရှိတယ်ကွာ။ သွားရှာဖတ်ကြည့်ပေတော့ ?”

ရှစ်တန်းအောင်သည်အထိ ကျောင်းနေခဲ့ဖူးပြီး စာတွေအလွန် ဖတ်သော ဖိုးနှီးကပြာတော့ အားလုံးက ပြီမျှ၍ နားထောင်နေကြ၏။

“အေး . . . ဟုတ်မယ်ဟေး၊ ငါတို့နားက သရွှတ်သွှတ်ပြစ်တဲ့ ကိုပဲကြည့်၊ ငါတို့ငယ်တုန်းက ကျယ်လည်းကျယ်၊ နက်လည်း နက်တယ်ကွာ။ အခုတော့ ကျဉ်းလည်းကျဉ်း၊ တော်တော် တိမ်တိမ် လာပြီကွာ။ မင်းတို့လဲ အသိသားပဲဟာ”

သူတို့ သဘောကြီးသည် တွဲတေးတူးမြောင်းကို ကျော်ဖြတ်ကာ မြစ်မြေားးထဲဝင်လာပြီး ရေပြင်က ပို၍ ကျယ်လာနေပြီ။ အုပ်လိုက်၊ အုပ်လိုက်ပုံသန်းလာကြသော အိပ်တန်းတက် စစ္စလိုင်းကို မြန်မားသည် မြေားဦးသဏ္ဌာန်ပုံသန်းပြီး ဗျိုင်းဖြူများကတော့ ရင်ပေါင်တန်း၍ အုပ်ဖွဲ့ကာ ပုံသန်းရင်း သူတို့သဘောကြီးကို င့်ကြည့်ကျော်ဖြတ်သွားနေကြသည်။

မြစ်ကမ်းနှစ်ဖက်ရှိ တော့အုပ်ချံတန်းကလေးများသည် လေ အဆော့တွင် ဟိုသည်နေ့ကာ ယိမ်းကာ နွဲ့ကာနှင့် သူတို့သဘောကြီးကို လက်ပြနှစ်ဆက်ရင်း ဝေးကျွန်းခဲ့ပြီ။

လေဝှေ့သွားဖြင့် တယ်ပုံပုံပုံတနေသော ဂယ်လိုင်းတို့ မင်းမှ နေသော မြစ်ပြင်တွင် ပိုက်လောကလေးများ ဟိုတစ်စု သည်တစ်ဖွဲ့

ပြန်ကဲစွာရှိ၏။ တချို့သော ပိုက်လောကလေးများက သူတို့ပိုက် ကလေးများ သဘောဝင်တိုးမှာစိုးသဖြင့် “ပိုက်လက်” အဆုံးနေရာ သို့ လော်တက်ဖြင့် ရေကို ကော်ပက်၍ အချက်ပြနေကြသည်။

သဘောက အနားကပ်ပြီး ကွဲကာကောက်ကာရွှေ့၍ မောင်းသည်။ ဆွဲဖော်လိုက်သော ပိုက်သားပြင်ဝယ် ငွေရောင် ဖွေးလက် ငါးသလောက်များ ဟောတစ်ကောင်၊ ဟောတစ်ကောင် ငြို့တွယ်ပါလာနေသည်ကို လုမ်းမြင်နေရ၏။

“ငါးသလောက်တွေ ပိုက်မှုတော်တော်ထိနေပဟာ။ ငါတို့လဲ ရွာပြန်ရောက်ရောက်ချင်း ပိုက်များကြော်ရအောင်ဟေး။ အခုချိန်ဆို သရွှတ်မြိုက်မြစ်တဲ့မှာ မနက်စောစော နှင့်တွေဝေနေတုန်း မိလိုက် မယ့်အမျိုးကွာ” ကိုရွှေဖောင်က တော်တစ်ချက်ခေါက်ရင်း မြစ်ပြင်တဲ့မှ ပိုက်သမားကို အားကျကာ၊ မချင့်မရဖြစ်ကာ ရေခွဲတဲ့ရှိ၏။

ဟုတ်သည်။ နှင့်မှန်တွေ တဖွဲ့ဖွဲ့ တသဲသဲကျေပက်၍ ကျသည် အချိန် အရွှေမြောက်လောကလေး တသုန်သုန်သွေးသည်အချိန် မြစ်ပြင်ကျယ်ကြီးတဲ့ခဲ့လုံး ဟိုဘက်ကမ်း၊ သည်ဘက်ကမ်း ဘယ်ဆီ ရော်ရမ်းလှမ်းမမြှင့်နိုင်အောင် ဆီးနှင့်ရေငွေ့တို့ အုံရိုဝင်မြှိုင်း ပိတ်ဆိုင်း ကာဆီးတတ်သည်အချိန်၊ ခြေလွှေတ်လျှင်ပြော လက်လွှေတ် လျှင်လက် အေးစက်ထုကျင်စေသည် ယခုလိုအောင်းရာသီဥုးမှာ တော့ ရေဇ်လောကြာမှာ လျှင်သွား တသိမ့်သိမ့် တငြိမ်းငြိုင်ပါစီးမောရင်း ငါးသလောက်ပိုက်သမားများအဖို့ ငွေရှင်သော ကာလကြီးပေတည်း။

သူတို့တစ်တွေအားလုံး တံငါတွေချည်းဖြစ်ကြသောကြောင့် သဘောသေးဘက်ဆီ စုပြုတိုးကပ်ကာ ငါးသလောက်ပိုက်လျှေ ကလေးတွေဆီငြေးရင်း ကိုယ်တိုင်ဆင်းပြီး ဖမ်းလိုက်ချင်စိတ်တွေ တားမရဆီးမနိုင် ဖြစ်နေကြတော့၏။

ရေမျက်နှာပြင်အောက် တစ်တောင်၊ နှစ်တောင် နစ်မြှုပ် စေပြီး တန်းကာချထားသော ခေါင်းတိပိုက်နှင့် ရေပြင်အောက် လေးငါးခြားကိုတောင်အနက်တွင် ပိုက်ခေါင်းကြီးတန်း ကာချထား သော ကြိုးပိုက်ဟူ၍ နှစ်မျိုးရှိရာတွင် မည်သည့်ပိုက်မဆို ဆွဲဖော် လိုက်တိုင်း ငါးဆယ်သား၊ ခြားဆယ်သားမှ တစ်ပိဿာ၊ တစ်ပိဿာငါးဆယ်နှင့် နှစ်ပိဿာခန့်ရှိသော ငါးသလောက်တွေ တိုးလွှဲရှိကြ၏။

ငါးအမျိုးမျိုးရှိသည့်အထဲတွင် ငါးသလောက်ဆိုသည့်ငါးမှာ အလွန်အသက်နှုန်းသော ငါးမျိုးဖြစ်သည်။ ရေအောက်တွင် ချထား သောပိုက်တွင် တိုးရင်းသေနေတတ်သလို အရှင်ဖမ်းမိပါကလည်း လျှေဝမ်းထဲမှာ တဖျက်ဖျုပ်လူးလွန်ရင်း သေသွားတတ်ပါ၏။ မြို့က လူတွေသည် ငါးသလောက်ဆိုလျှင် အတူတူချည်းမှတ်ကြ၏။ တကယ်တော့ ဥရှိသောငါးသလောက်အမက စားလျှင် အရသာ ပေါ့ပြီး၊ ငါးဖို့လုံး ခေါ် ငါးသလောက်အထိုးကသာ အရသာ လေးပင်ပြီး အလွန်ဆူလှကြောင့် တံငါများသာ သိကြပါ၏။

“တော်တော် ညုံတဲ့ အကောင်ကွာ့၊ ပိုက်ကိုကပ်နေတဲ့ ငါးသလောက်က ပိုက်မှာကွေးမှစုံသေးဘူးကွာ့။ သူပိုက်က မသကာ

ရှိလှမှ လေးသစ်ကားပေါ့ကွာ့။ အဲဒါမျိုးဆိုရင် ပိုက်ကို ရိုးရိုးဆွဲ မဖော်ဘဲ ပိုက်သားပါ ပါအောင် လုံးထွေးပြီးတင်ရတယ်ကွာ့။ အခု တော့ တဖြည်းဖြည်း ဆွဲဖော်တော့ လွှတ်ကရောပေါ့ကွာ့”

ဆွဲဖော်နေရင်း လူးကာလွန်ကာ မြစ်ရေထဲ ခုန်ဆင်းသွားသော ငါးသလောက်ကိုကြည့်ရင်း ဝေဖန်ကြ၏။

“ဟ.. . ဟ.. . ဟိုမှာ ဗျားသီးတွေ ပြိုမြဲခနဲ ပြိုမြဲခနဲ မျက်စ ပစ်နေပြီကွာ့။ ဒါကွင်းစူးနေတာကွာ့။ မြန်မြန်သွားဖော်ပါတော့လား ဟဲ့ကောင်ရဲ့။ တော်တော်ကြာ လွှတ်သွားတော့မယ်ကွာ့ တောက်.. . တော်တော်ညုံပါလား ငဲ့ကောင်ရယ်” စသည်ဖြင့် သဘောသေးတွင် ကျေန်ရစ်ခဲ့သော ပိုက်သမားများကို အားမလို အားမရနှင့် တစ်ယောက်တစ်ပေါက် အော်ဟစ်ပြောဆိုနေသံများကြောင့် ဘုန်းကြီးဟောသမ္မတရားတို့ကို တအင်းအင်းခေါင်းညီတို့နေရသော ဦးတော်ကော်က ဘုန်းတော်ကြီးမျက်နှာမကောင်းသည်ကို တွေ့လိုက်ရသဖြင့် ကိုယ့်နေရာကိုယ်ထိုင်ကြဖို့ လျမ်းအော်လိုက်၏။ သူတို့ သဘောဇ်လိုင်းကြောင့် လိုင်းလုံးပေါ် မြောက်တက်လာလိုက်၊ ပြန်နိမ့်ကျသွားလိုက် နောက်တစ်ခါ မြောက်တက်လာပြန်လိုက်နှင့် ခုန်ပေါက်လှုပ်ရှားနေသော ပိုက်လျေားကလေးများပေါ်က ကိုတံငါ တို့ကဲ့ ပြီးပျော်ရယ်မောရင်း တရွှေ့ရွှေ့ဝေးဝေးသွားသော သဘောကြီးကို လျှော်တက်ကလေးများ မြောက်ကာ ယမ်းကာ နှုတ်ဆက်ရင်း ကျေန်ရစ်ခဲ့ကြလေပြီ။

“နေပါစေတော့ ဒကာကြီးရယ်၊ သူတို့သဘောကျ စိတ်ချမ်းသာ သလို နေကြပါစေ။ ဘုန်းကြီးကြောင့် သူတို့ အနေအထိုင်ခက်နေ ပါမယ်။ ဘုန်းကြီးကတော့ တတ်နိုင်သမျှ ဘုရားနဲ့တရားနဲ့ နီးစပ် အောင် ကြီးစားပေးတာပါ။ မဏီမနိကာယ် မောဂ္ဂလာနသုတေသနမှာ မြတ်စွာဘုရား ဟောကြားခဲ့တာလည်း အရှိသားပဲ။ အတိုချုပ်ပြီး ဟောရရင်တော့ မြတ်စွာဘုရားသခင်ဟာ နိုဗ္ဗာန်ကိုသိတယ်။ နိုဗ္ဗာန် သို့ရောက်နိုင်တဲ့လမ်းကိုလည်း ညွှန်ပြတယ်။ ဘယ်နည်း ဘယ်ပုံ ကျင့်ပြီး သွားနိုင်တယ်ဆိုတာကိုလည်း မေတ္တာတော် ကရုဏာတော် အနှစ်နဲ့ ဟောကြားပြသပေးတော်မှာ ခဲ့တယ်။

ဒါပေမဲ့ ဘယ်သတ္တဝါတစ်စုံတစ်ယောက်ကိုမှ ပခုံးနဲ့ထမ်းပြီး ပို့ဆောင်ပေးနိုင်ခြင်းမရှိဘူးတဲ့။ နိုဗ္ဗာန်ကိုရောက်ချင်ရင် နိုဗ္ဗာန်ကို ရောက်စေနိုင်တဲ့အကျင့်ကို မိမိကိုယ်တိုင် ကျင့်ပါမှ ရောက်မယ်လို ဟောကြားတော်မှာ ခဲ့ပေတာပဲ။ ပို့ပြီးရှင်းအောင်ဟောရရင်တော့ ရောဂါဝေဒနာခံစားနေရတဲ့ လူနာတစ်ယောက်ဟာ ပျောက်ကင်း ချင်ရင်တော့ ရောဂါဝေဒနာကို ကုသပေးမယ့် သမားတော်ကို ထိုင်ပြီးကြည်လို့နေရှုနဲ့ ဆေးညွှန်းကို ဖတ်ကြည့်နေရှုနဲ့ မပျောက် ကင်းနိုင်ပါဘူး။

အဲ . . . ကုသပေးတဲ့ သမားတော်ကို ယုံကြည်မယ်။ သမား တော် ညွှန်ပြတဲ့ ဆေးညွှန်းအတိုင်းလည်း လိုက်နာဖော်စပ် စားသုံး မယ်ဆိုရင်တော့ မုချေပျောက်ကင်းပါလိမ့်မယ်။ ပါးစပ်က သကြား

သကြားဆိုပြီး ပြောနေရှုနဲ့ ချိမဲလာနိုင်ပါဘူး ဒကာကြီးရယ်။ တကယ့် သကြားကို စားကြည့်မှ ချိမှာပါ”

ညာက် ရောက်ခဲ့ပြီး မြစ်ကမ်းနှစ်ဖက်စလုံး မျှောင်မိုက်လျက် ရှိ၏။ သဘောကြီးကတော့ မြစ်ကြောင်းအတိုင်း တရွှေရွှေ စုန်ဆင်း လျက်ရှိသည်။ တွဲတေးး မအူးပင် စသောလမ်းတစ်လျှောက်က မြို့တွေကိုပင် ဖြတ်ကျော်လာခဲ့ပြီး မကြားမိ ရွှေလောင်းသို့ရောက် တော့မည်။ စောစောပိုင်းက ရန်းကုန်အတွေ့အကြံမှာ ဘုရားကို စားမြို့ ပြန်ရင်း စကားတွေ ဖောင်နေခဲ့ကြသော ရွှေသားတစ်စုံ ယခုတော့ တုံးလုံးပက်လက် အိပ်ပျော်နေကြပြီး။

လတ်ဆတ်အေးမြေသော မြစ်ပြင်လေသည် အကာအကွယ် ကင်းမဲ့သော သဘောထဲသို့ ခပ်ကြမ်းကြမ်း တိုးတိုက်ဖြတ်သန်း လျက်ရှိ၏။ သေသေချာချာ သတိထားရှု ရှာကြည့်လျှင် ထိမြစ်လေ ထဲတွင် ငါးညီနံ့သင်းသင်းကလေး တွဲခိုလိုက်ပါလာနေသည်ကို သိရ လိမ့်မည်။ ကျိုးသေပါသည်။ ဒါ သူတို့ဒေသ မြစ်ဝကျိုးပေါ်လေ အစစ်ပါပဲ။

သဘောကုန်းပတ် အိပ်ရာခင်းပေါ် ကျောခင်းနေတာကြာပြီ ဖြစ်သော်လည်း ဉီးတော်ကျော်တစ်ယောက် အိပ်မပျော်နိုင်သေး။ အတွေးပင်လယ်ထဲမှာ များပါနေတုန်းဖြစ်၏။

ညာနောင်းက ဟောကြားခဲ့သော ဘုန်းတော်ကြီး၏ တရား သံက နားထဲမှာ ကြားယောင်နေတုန်းဖြစ်၏။

“ကလေးတွေကိုသာ အော်ရ ငင်းကြရတာ။ ငါကရော . . . ငါကရော၊ သူတို့နှင့် ဘာများပိုတဲးလိုလဲ”

ဘုန်းကြီးနှင့် စကားထောက်စကားခံပြောရန်ဆို၍ သက်ကြီးရွယ်အိုထဲက သူတစ်ယောက်သာပါလာသဖြင့် ဘယ်လိုမှ ရွှေ့ငွေ့လွှဲ၍ မရသောကြောင့်သာ အတူထိုင်၍ ဧည့်ထောက်ခံ၊ စကားပြောနေရသော်လည်း အပေါက်အလမ်းက တည့်လှသည်မဟုတ်ချေ။ တင်ပါတစ်ခွန်း၊ ဟုတ်ကဲ့တစ်ခွန်း။ တပည့်တော်တစ်ခွန်း၊ ကျွန်တော်တစ်ခွန်းနှင့် ရှုက်စရာကောင်းလှလေ၏။ ထိုအချက်ကပင် ရဟန်းသံယာတော်တွေနှင့် အဆက်အသွယ်၊ အသွားအလာ၊ အရောက်အပေါက်နည်းလှေကြောင်း သက်သေပြနေသည်မဟုတ်လား။

တစ်သက်လုံး အရှုံးစွဲအောင် ကျင်လည်လာခဲ့ရသော တံငါတို့ မည်သည် ငါးဖမ်း ပုဂ္ဂန်ဖမ်းလုပ်နေတာတွေ၊ ရလှ့၍ စိတ်ဝင်စား၏။ ကြည့်ချင်မြင်ချင်၏။ ဆိုင်းသံကြားလှုပ် ထက်ချင်၊ လက်ချိုးချင် သော အတ်သမားများပမာတည်း။

စောစောက ငါးသလောက်လျောကလေးတွေ ငါးဖမ်းနေသည် ကို လူငယ်တွေမြင်သလို သူလည်း မြင်ခဲ့၏။ မလိမ့်စတမ်း မညာ စတမ်း ဝန်ခံရလှုပ် လူငယ်တွေလိုပင် သူလည်း အားမလို အားမရ ဖြစ်ခဲ့ပါ၏။ ကိုယ်တိုင်ဆင်း၍ ဖမ်းချင်စိတ် ပေါ်လာခဲ့၏။

“အင်း . . . ဘုရားတရားကို အသာထားလို့ သံယာနဲ့တော်အတော်ဝေးနေရသော ဘဝပါလား” ဟုတွေးရင်း ဝမ်းနည်းစိတ်ကရင်ဝမှာ လာဆို၏။

သဘောပေါ်တွင် ထွန်းထားသည့် မီးလုံးငယ်များတွင် မြစ်တွင်းပိုးကောင်ကလေးတွေ တဖျပ်ဖျပ် တိုးဝင်နေကြ၏။ မီးလုံးအောက်ကြမ်းခင်းတွင် သေသည့်အကောင်တွေက သေနေကြသလို ရွှေ့ငွေ့သည့်အကောင်တွေက တစ်ကောင်ပေါ် တစ်ကောင်တက်၊ တစ်ကောင်ကို တစ်ကောင်က တိုးနှင့် တလျှပ်လှုပ်တရွေ့၍ သဘောကြီးကတော့ မှောင်မိုက်လှသည့် မြစ်နှစ်အတွင်း၌ အရှိန်အဟုန်နှင့် တိုးဝင်နေခဲ့။